

# MY ANSWER TO CHRIS'S QUESTIONS

Track 1

*My answer*

ကျွန်တော်က ခရစ်စဒေါထူတဲ့ question လေးတွေရှိတယ်။ စည်းကမ်းတကျရယ်တော့ မဟုတ်ဘူးပေါ့။

သူ စိတ်ကူးစိတ်သန်းရတဲ့အတိုင်း လျှောက်ထူတဲ့ထားတာ။ အဲဒါလေးတွေအတိုင်း ကျွန်တော် လျှောက်ဖြေသားမယ်ပေါ့လော့။ တချို့ဟာတွေလည်း Overlap ဖြစ်ကောင်းဖြစ်မှာပေါ့လော့။ တချို့ဟာတွေလည်း လို့မယ် တချို့ဟာတွေလည်း ပို့မယ် တချို့ဟာတွေလည်း ဒီပြင်မေးခွန်းထဲမှာ ရောက်နေတာတွေဘာတွေလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကြီးစား ပြီးတော့ စာရေးပြီးတော့ ဖြေဗြိည့်တာဗျာ။ အချိန်ကနေးနေတယ်။ သူကလည်းသွားတော့မယ် ဖြေဗြိလမှာ သွားတော့မယ် ပါသွားချင်တယ်။ ဘာရယ်ဆိုတော့ ကျွန်တော်က ဒီလိုအသံသွင်းထားလိုက်ရင်လည်း ဖြစ်တာပဲဆိုပြီးတော့ ကျွန်တော် ခု ကြိုးစားတာပဲ။ အခု ကျွန်တော်ရေးထားတာ ဘယ်လောက်ထိရောက်သွားပြီးဆိုတော့ မေးခွန်းနံပါတ်(၇)ရောက်သွားပြီ။ မေးခွန်းနံပါတ် (၇)က ဘာလဆိုတော့ where did you grow up တဲ့ ဆိုတော့ ကျွန်တော်ကလည်း ကြိုးစားပြီးလုပ်တာပေါ့လော့။

ကျွန်တော်ကတော့ ဘယ်အရပ်ဒေသမှာ တကယ်တပ်း အချိန်ကြာကြာနဲ့ ဒီ grow up ပေါ့လော့။ ကြိုးခဲ့တာလဲ ဆိုတော့ မန္တလေးပေါ့ပျော်။ မန္တလေးကတော့ အများဆုံး ကြိုးခဲ့တာပေါ့။ မန္တလေးမှာပဲ ပန်းချိရေးတဲ့အချိန်တွေက များတာပဲ။ ဒါပေမယ့် သိကြတဲ့အတိုင်းပဲ ကျွန်တော်ဘဝတစ်လျှောက်လုံးမှာ ဟိုရောက်ဖို့ရောက်ကိုး။ မန္တလေးကနေ ကျွန်တော် ရောက်တာဗျာ၊ ကျောင်းအုပ်လုပ်ရင်းနဲ့ ထုံးကြိုးရောက်တယ်ဗျာ။ နောက်ပြီးတော့မှ အန်တိမြိုင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က မိုးကောင်းရောက်တယ်ဗျာ။ ကျောက်စိမ်းတွင်း ရောက်တယ်ဗျာ။ အဲဒီကပြီးတော့ မိုးကုတ်လည်း ရောက်သေးတယ်ဗျာ။ နောက်ပြီးတော့ ကျောက်ကုန်သည်ဖြစ်တဲ့အခါကျ လျှောက်ရောက်တယ်ဗျာ။ ဟိုးနယ်စပ်ဒေသတွေဘာတွေ ရောက်တယ်။ ကျွန်တော်တို့၊ တာချိလိတ်တို့၊ မယ်ဆိုင်တို့၊ နောက် ဟို့ဘက်က ကျွန်တော်တို့၊ မော်လမြိုင်ဘက်တွေ ရေး၊ မြိုင်၊ ထားဝယ်ဘက်တွေ ဘာညာ၊ အဲဒီလျှောက် ရောက်တယ်ဗျာ။ ကျွန်တော် ကျောက်ကုန်သည်အနေနဲ့ လျှောက်ရောက်သွားတာ။

အဲဒီကျောက်ကုန်သည် ဘဝတုန်းက သွားရင်းလာရင်းနဲ့ ရန်ကုန်ကို ခကေခကာဝင်တယ်။ အဲဒီမှာ ဝင်လို့ရှိရင် အဲဒီ Architects Incorporated ပေါ့ပျော် AI မှာ ပေါ်ပြီးကလည်း ရှိတယ်၊ ခင်မောင်ရင်ကလည်း ရှိတယ်ဆိုတော့ ကျွန်တော် ဝင်ဝင်ပြီးတော့ ပန်းချိရေးတယ်။ ကြိုလို့ရှိရင် အဲဒီမှာ ပန်းချိပြုပွဲလုပ်တယ်။ ကျွန်တော်တို့ရေးနည်းကဗျာ ခင်ဗျားတို့၊ သိတဲ့အတိုင်းပဲ။ တစ်ထိုင်တည်းနဲ့၊ စိတ်ကူးတစ်ခုကို ပြီးအောင်ရေးတာ မြန်မြန်လုပ်ရတဲ့ ကိစ္စတွေလော့။ အဲဒီတော့က ရေးဖြစ်တယ်ဗျာ။ အဲလို့မှ မရေးရင်လည်း မပြီးတော့ဘူး။ ကျွန်တော်တို့က နည်းနည်း Spontaneity အခြေခံတဲ့ဟာမျိုးတွေ များတယ်။ စိတ်ကူးစိတ်သန်း ရှိတုန်းကိုရေး၊ ဆက်ရေးပဲ။ အဲဒီတော့ အသေးစိတ်တွေ Details တွေ သိပ်မပက်နဲ့။ ကျွန်တော်တို့၊ သဘာဝနဲ့ မကိုက်ဘူး။ ကျွန်တော်တို့စိတ်ကမြန်တယ်။ အဲဒီ ကျွန်တော် ဒါ ကြားထဲ ဖြတ်ပြောချင်တာ ပန်းချိရေးတဲ့လူတွေမှာ အမျိုးမျိုးရှိတာကိုး။ တချို့ကလည်း အသေးစိတ်တွေ

အကြာဖြီးရေးလို့ရတယ်၊ ရေးရင်းနဲ့ ပစ် ထားခဲ့။ နောက် သုံးလေးငါးနာရီ । သုံးလေးငါးရက်ကြာတော့မှ တစ်ခါပြန်ရေး၊ အဲ သူ့စိတ်ကူးက ဆက်နေတယ်။ သူက ဆက်လို့လည်းရတယ်။ အဲဒါကြောင့်မို့ သူတို့နည်းတွေကလည်း ဖြည်းဖြည်း နေးနေးနဲ့ အနှစ်တွေကို သူတို့က ရေးတာပေါ့ဖြား။ ကျွန်တော်တို့ ရေးနည်းတွေက အဲလိုမဟုတ်ဘူး။ ရေးတာကလည်း မြန်မြန်ရေးတယ်။ မြန်မြန်ပြီးချင် တယ်၊ မြန်မြန်ကြည့်ချင်တယ်။ အဆုံးအဖြတ်က မြန်တယ်။ ရဲရဲရင့်ရင့် ရေးမယ်။ နေးနေးရေးဖို့ ကြိုးစားလိုက်တာနဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့ပန်းချိကားတွေက အ,လိုက်လာတတ်တယ်။ ကျွန်တော်တို့ကလည်း နောက်ပိုင်း ဒီခေတ်ပေါ် အယူအဆဆိုတဲ့အထဲမှာသွားတော့ ခေတ်ပေါ် အယူအဆက အမျိုးမျိုးဖြစ်နိုင်တယ်လေ။ အဲဒီထဲမှာကျွန်တော်တို့က အနှစ်တွေ ဘာတွေ ချုပ်ချက်ပြီးတော့ ကျွန်တော်တို့ တွေးခေါ်မျှော်မြင်လိုက်တဲ့အခါကျတော့ ခေတ်ပေါ်အယူအဆမှာက ဒီကိုယ်ပိုင်အတွေးအခေါ်နဲ့ရေးဖို့ ပြင်ပမှာရှိတဲ့ သဘာဝအလှုတရားကို သူ့အတိုင်း တူအောင်ရေးတာကို ကျွန်တော်တို့က မနှစ်သက်ဘူး။ အထူးသဖြင့်ပဲ့ ဒီဘက် ဓမ္မတံ့တွေဘာတွေကလည်း ပေါ်လာတော့ ဒါတွေက ပို့ပြီးတော့ မလိုဘူးပေါ့ဖြား။ ကျွန်တော်တို့နဲ့လည်း မကိုက်ဘူးပဲ။ အဲဒီလို Photo Realism ပေါ့ တကယ့် Naturalism တို့လို ဘာတို့ကို ကျွန်တော်တို့ က ရေးမယ်ဆိုရင် ကျွန်တော်တို့စိတ်တွေနဲ့ မကိုက်ဘူး။ ကျွန်တော်တို့ စိတ်တွေက တော်တော်မြန်တယ်။ ပေါ်ဦးလည်း မြန်တယ်၊ ခင်မောင်ရင်လည်း မြန်တယ်၊ ကျွန်တော်လည်း မြန်တယ်။ အဲဒီထဲမှာ အနေးဆုံးဆိုလို့ စိတ်အရှည်ဆုံးဆိုလို့ ပေါ်ဦးပဲရှိတယ်။ ပေါ်ဦးက တော်တော်စိတ်ရှည်သေးတယ်။ ဒါကိုပဲ သူနဲ့ Realism တွေ့ မကိုက်ပြန် ဘူး။ ဒါမို့လို့ သူလည်း မလုပ်ပါဘူး။ သူဘယ်မှာပဲ လုပ်တုန်းဆိုတော့ Realism နဲ့ အနီးစပ်ဆုံးက ပုံတူတွေ ရေးစားတယ်။ ဒါကတော့ သူ့စီးပွားရေးအတွက် လုပ်သင့်လုပ်အပ်တဲ့အရာ။ သူ့လက်ကလည်း ကောင်းတယ်။ ပုံတူရေးဖို့လည်း ကောင်းတယ်။ ကောင်းတော့ သူကရေးတယ်။ ပုံတူတွေလည်း သူအကြာဖြီး မရေးဘူး။ ဓမ္မတံ့ပုံးက ဓမ္မတံ့ရှိကိုပဲ ရေးတယ်။ ပန်းချိကားဆိုရင်လည်း ဒီလိုပဲ ရေးတယ်။ ကျွန်တော်ကတော့ ပို့ဆိုတယ်။ ပန်းချိကားကို မနေက်ကရေးပြီး ညနေပြီးမှာ မပြီးလို့ နောက်တစ်နေ့ကူးသွားလို့ရှိရင် ဆက်ရေးတဲ့ကိစ္စက သိပ်မကောင်းတော့ဘူး။ အဲဒီတော့ လတ်ဆတ်မှုတွေ ဘာတွေမရှိတော့ဘူး။ ကိုယ့်ကိုယ့်ကိုယ်တွေတယ်။

အဲဒီတော့ စောစောတူန်းကနဲ့ ဆက်ရရင် ကျွန်တော်တို့က ဘယ်လိုလိုလိုဆိုတော့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ရေးချင်စိတ်တွေ အဓိက တော်တော်များတယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးချင်တယ်။ သူ့သဘာဝအတိုင်း ရေးချင်တာတွေ မဟုတ်ဘူး။ ဒါ ကျွန်တော်တို့ စိတ်ကူးနော်။ ပန်းချိဆရာတိုင်းမှာ စိတ်တွေက ရည်ရွယ်ချက်နဲ့ လိုအင်ဆန္ဒတွေက အမျိုးမျိုးလုပ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါ လုပ်လည်းလုပ်တယ်၊ ရှိလည်းရှိတယ်။ ကဗ္ဗာပေါ်မှာ ပန်းချိဆရာတွေ အမျိုးမျိုးရှိတဲ့အတိုင်းပဲ သူတို့ဆန္ဒတွေကလည်း အမျိုးမျိုးပဲ။ ဒါ ကျွန်တော်တို့အုပ်စုရဲ့ ဆန္ဒကို ပြောပြတာ။ အထူးသဖြင့် ကတော့ ကျွန်တော်။ ကျွန်တော်ပေါ့ဖြား။ ကျွန်တော်အဓိကပေါ့ဖြား။ ကျွန်တော်ကိုယ်ရေးချင်ရာ ရေးတယ်။ လျှောက်ဆွဲပြီးတော့ အဲလိုဆွဲတဲ့အချိန်မှာ လွှတ်လွှတ်လတ်လတ်

တတိနိုင်သမျှ ဆွဲချင်တယ်။ ရဲရဲရင့်ရင့် ရေးချင် တယ်။ ပြီးတော့မှ ရိုးရိုးသားသားရေးချင်တယ်။ ရိုးရိုးသားသားဆိုတာ ကျွန်တော်ဆိုပါတော့ပျော်။ ဥပမာ ကျွန်တော် အနေနဲ့ ကျွန်တော် အသေးစိတ်တွေ ရေးချင်လို့ရှိရင် ကျွန်တော်က မရှိုးသားဘူး။ ဘယ်လိုတုန်းဆိုတော့ ကျွန်တော်က အသေးစိတ် စိတ်မှ မဝင်စားတာ။ ကိုယ်တကယ် စိတ်မဝင်စားတဲ့ဟာကို ရေးချင်ပါတယ်ဆိုပြီးလုပ်ရင် အဲဒီကတည်းက မရှိုးသားတော့ဘူး။ မရှိုးသားတာနဲ့ တစ်ပြိုင်တည်း အဲလို ကိုယ်လည်း မကျမ်းကျင် ကိုယ်လည်း မနိုင်မနင်းဖြစ် ကိုယ်လည်း မလုပ်တတ်ဖြစ် မလုပ်ချင်ဖြစ် ဘာညာနဲ့ ထွက်လာတဲ့ ရလာ၏က မကောင်းဘူးလော်။ မကောင်းတော့ ပန်းပင်လေး တစ်ပင်ဟာ သူ့ဘာသူ မှန်မှန်ကန်ကန်နဲ့ ပွင့်ရလို့ရှိရင် ဥပမာ ဆိုက်က တစ်လက်မ အကြီးကြီး ပွင့်တယ်ဆိုပါတော့၊ တကယ်လို့ အဲလို မှန်မှန်ကန်ကန်မဟုတ်ဘဲ ပွင့်လို့ရှိရင် ပွင့်တော့ပွင့်ပါရဲ့။ ပန်းလေးက တစ်လက်မ ပွင့်ရမယ့်အစား တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်ပဲ တစ်ခါတည်း ပိန်ပိန်လို့လို့နဲ့ ခပ်သေးသေးလေး ပွင့်တာတို့၊ ဘာတို့ ဒါမျိုးတွေက အလွန်ဖြစ်တတ်တယ်လေ။ အဲဒီ သဘောတရားတွေပါပဲ။ အဲလို ကျွန်တော်တို့က မဖြစ်ချင်ဘူး။ အဲဒီတော့ တတိနိုင်သမျှ ရိုးသားချင်တယ်။ ရဲရင့်ချင်တယ်။ ပြတ်သားချင်တယ်။ နောက်ပြီးတော့ ကိုယ်ပိုင်စိတ်ကူး ဖြစ်ချင်တယ်။ ဒါမျိုးတွေက ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဒီခေတ်သစ်စိတ်ကူးဆိုပါတော့ပျော်။ ဒါက ဆန်းဆန်းပြားပြား ကျွန်တော်တို့ဘာသာ ကျွန်တော်ထိုင်တွေးပြီးတော့ ရလာတာတော့ မဟုတ်ပါဘူး။ ပန်းချိန်ဆောင်းပါးပေါင်း မြောက်မြားစွာ ကမ္မာ့ဆောင်းပါး တွေဖော် ကြည့် လူများလုပ်တာတွေကြည့် ကြည့်ပြီးတော့မှ အဲဒီထဲက အနှစ်ချုပ်တဲ့ ကိစ္စတွေပေါ့ပျော်။ အထဲမှာ ကမ္မာ့အယူအဆဆိုတဲ့အထဲမှာ ဝါဒတွေ အမျိုးမျိုးရှိတယ်ပျော်။ Isms တွေ ဘာတို့ Expressionism၊ Cubism၊ ဘာဇာန်၊ ဒေဝါဒ၊ အများကြီးပဲ့ပါး၊ အဲဒီတွေနဲ့ပတ်သက်လို့ကတော့ ကြည် သူ့ဘာနဲ့သူ အယူအဆတွေပဲပေါ့။ ဒါတွေက လုပ်ကြတာပဲ၊ ဘာညာနဲ့ဆိုပြီးတော့ သဘောတွေတော့ ပေါက်တယ်ပေါ့ပျော်။ ဟုတ်လား Dimensional နဲ့ သဘောတရားတွေနဲ့ Cubismကို ရေးတယ်ဆိုလို့ ရှိရင်လည်း၊ ဟာ ဒါဟုတ်သားပဲ။ တစ်ခါ တစ်လေကျရင် ထုထည်သဘောတရားတွေ သဘာဝကြီးတစ်ခုတည်းကို ကြည့်လိုက်၊ အဲဒီထဲမှာ ထုထည်သဘောတရား တွေ၊ မောက်တတ်လာတာ၊ ချိုင်ဝင်သွားတာ၊ ကွွဲးဝင်သွားတာ၊ ကောက်ဝင်သွားတာ၊ ပြေသွားတာ၊ ဘာဖြစ်တာ ညာဖြစ်တာ အဲလိုပေါ့လေ။ Dimensional သဘောတရားတွေကိုပဲ ဝါသနာပါလို့ အဲဒီတွေကိုပဲ ပိုပြီးတော့ စူးစိုက်ပြီးတော့ ရေးတော့ ဒါ Cubes ဖြစ်သွားတာပဲ။ ဒါ Cubes ဖြစ်တာပဲ။ ဒါလည်း တယ်ကောင်းတာပဲ။ တစ်ခါတစ်လေ ကျွန်တော်တို့လဲ အဲဒီလို ရှိတယ်။ ပုံတစ်ပုံ ဖြစ်တာမဖြစ်တာထက် ကိုယ်ဖိုးရေးချင်တဲ့ နေရာတွေရှိတယ်။ အဲဒီဖိုးရေးချင်တဲ့ သဘောတရားအပေါ် စွတ်ပြီးရေးတာ၊ ပျော်တာပေါ့ပျော်။ အဲဒီမှာ ကျက်စားတာပေါ့ပျော်။ အဲဒီက ဒါ Isms တစ်ခု ဖြစ်သွားတာပဲ။

ပေါင်ဆေးဆန်းဆိုလို့ရှိရင် ဆင်းန်တွေကို ရေးတာပဲ။ သစ်ပင်တွေ၊ တိမ်တွေ၊ တောတောင်အဝေး ဘာညာနဲ့ ရေးပေမယ့် သူက Cubes တွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ အရသာ ခံတတ်တာကိုး။ အဲဒီတော့ သူက သစ်ပင်ထဲမှာရှိနဲ့ အစိမ်းတွေ၊ အပြာတွေ၊ အညီတွေကို ရေးရင်းနဲ့ သူက ထုထည်တွေကို ဖော်ပြတဲ့ ထုထည်တွေ အတွက် ပိုပြီးတော့ အထူးပြုစေတဲ့ ရေးနည်းမျိုးနဲ့ သူက ရေးရက်ဖြစ်နေတယ်။ ရေးမိရက်ကို ဖြစ်နေတယ်။

ဘာလို့လဲဆို တော့ သူ အဲဒီအရသာကို သူ၏ကြိုက်တာကို။ အဲဒီတော့ ဒါ ယကဘဏ္ဍာ တွေရဲ့ အစောဆုံးပေါ့လေ။ စတင်လာတဲ့အထဲမှာ ပေါ်လေဆန်းကလည်း ပါနေတော့တာပေါ့။ အနောက်ပိုင်းတက်လာတဲ့ Cubism တွေကျတော့ သေသေချာချာကို သိသွား ပြီ။ ပါတို့ဟာ Dimensional Cubism တွေကို ပါတို့က ကြိုက်တာ။ အဲဒီတော့ ဒါတွေကိုပဲ လုပ်ရုပဲ။ Subject ဆိုတာကို နောက်ပို့လိုက်။ Subject ကနေ မူတည်ပြီးတော့ ထွက်လာတဲ့ ဒီ Dimensional သဘောတရားတွေ အဲဒီတွေကို ပါတို့ အရသာခံပြီး ရေးမယဆိုပြီး Cubism တွေ ဖြစ်လာတာပေါ့ပျော်။ အလိုဟာမျိုးတွေ ကျွန်တော်တို့က သဘောပေါက် တယ်။ ရိပ်မိလာတယ်။ ဥပမာ Colour Impressionist တွေဆိုရင် colour တွေဟာ ဘယ်လို မြှေးကွန်းပြီးတော့ ဘယ်လို ဘယ်လို ဖြစ်နေတယ်ဘာညာဆိုတာ ဒါတွေကျွန်တော်တို့ ရိပ်မိလာတယ်။ ဈေးကြောင်းရေးမယု့အကောင်က အပြာနဲ့ အဝါနဲ့ကို Vibrate လုပ်ပြီးတော့ ယုံးပြီး ဖျက်ဖျက်ဖျက်ဖျက်တဲ့ အစိမ်းမျိုးကို ဒီကောင်တွေက ပိုနှစ်သက်လာတယ်။ တကယ်တမ်းကြည့်လိုက်လို့ရှိရင် ပစ္စည်းတွေအပေါ်ကို နေရောင်တို့။ မီးရောင်တို့ ကျတဲ့အခါမှာ အရောင်တွေက ဘယ်လို ဘယ်လိုပေါ့လေ။ Reflect တစ်ခုနဲ့တစ်ခု Vibrate လုပ်ပြီးတော့ရှိတယ်။ တကယ့်အရောင် တွေက သီးခြားပေါ့လေ။ Primary colour တွေနဲ့ သူ အတိုင်းအတာနဲ့ သူပေါ့လေ။ အဲလို Vibrate လုပ်ပြီးတော့ အရောင် တွေက ဖြစ်တယ်။ အဲဒီအရောင်တွေက ရှင်လည်း ရှင်တယ်။ ဘာညာနဲ့။ ကျွန်တော် ရိပ်မိလာတာပေါ့လေ။ Colour Impressionist တွေ အကြောင်းကို ရိပ်မိလာတယ်။ နောက်ပြီးတော့မှ Vibrational ကိစ္စတွာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရိပ်မိလာတာတွေလည်း ရှိတာပေါ့လေ။ အဲဒီတွေက ပစ္စည်းတစ်ခုနဲ့တစ်ခုနဲ့ သက်ရောက်မှုတွေအကြောင်းတို့ နောက်ပြီး တော့မှ Visual Element တွေထဲမှာ Shape တွေရှိတယ်။ အဲဒီ Shape တွေ တစ်ခုနဲ့တစ်ခု Vibrate လုပ်ပြီးတော့ သက်ရောက်မှု ဖြစ်နေတာတို့ ဘာတို့ အဲဒီမျိုးတွေပေါ့ပျော်။

ဖိုင်နှင်ကားရဲ့ ပင်လယ်ထဲက ရွက်လျေတွေနဲ့ အဲဒီ ဒီဇိုင်းတွေကနေပြီး တိမ်တွေကိုရော၊ ရေတွေကိုရော အကုန်လုံးပေါ့လေ။ ဒီ Visual Pattern တွေအချင်းချင်း Vibrate လုပ်တဲ့ သဘောတရားတွေဘာတွေ အဲဒီတွေဘာတွေ ကျွန်တော်တို့ ရိပ်မိတယ်။ ရိပ်မိပေးမယု့ ကျွန်တော်တို့က တစ်စုံတစ်ရာသော နေရာမှာ ရပ်မနေဘဲနဲ့ ကျွန်တော်တို့က အမျိုးမျိုးကျက်စားဖို့တွေ ဘာတွေ ကြိုးစားတာပေါ့ပျော်။ အသက်အရွယ်ကြောင့်လည်းပါမယ်လို့ ထင်ပါရဲ့ အဲလို့ ဒါပေးမယ့် တကယ်တမ်းချုပ်တော့ ကျွန်တော်အနေနဲ့သာ ပြောရမယဆိုရင် ကျွန်တော်က ငယ်ငယ်ကတည်းက ဆေးရောင်ခြေယာ ကို ကြိုက်တာ။ ကြိုက်တော့က တစ်စုံတစ်ခုကို ရေးတော့မယဆိုရင် ပထမဆုံး အရေးကြီးဆုံး ရည်ရွယ်ချက်က ကျွန်တော် ဆေးရောင်ခြေယာဖို့။ ပြင်တစ်ခုပေါ်မှာ ဆေးရောင်တင်ပြီး ခြယ်လိုက်ရရင်ကို ကြိုက်တယ်။ ဒါပေးမယ့် အဲလိုခြယ်လိုက်ရရင်ပြီးရော ဆိုတဲ့အနေအထားတော့လဲ မဟုတ်ဘူးပေါ့ပျော်။ တစ်စုံတစ်ခု ဟိုနှင့်ဒုန်းပို့ ဖြစ်သွားတာတွေကလည်း လုပ်ချင်သေး တာကိုး။ အဲဒီအနေအထားမျိုးရှိတယ်။ ကျွန်တော်က Subject တွေ ဘာတွေနဲ့ ရေးတယ်။ အဲဒီထဲမှာ လူပုံရေးတယ် ရူမူးခင်းပုံးရေးတယ်။ ဘာရေးတယ် ညာရေးတယ်ဆိုတာ ရေးချင်လို့သာ ရေးတာကိုး။ တကယ်တမ်း ကျွန်တော်က အရောင်တွေ ခြယ်ချင်တယ်။ အရောင်တွေခြယ်တော့ ကိုယ့်ဘာသာကိုယ် လျောက်ပြီးတော့

အရောင်တွေခြယ်မယ်၊ အထိန်း အကွပ် လုံးဝမထားဘဲ လုပ်မယ်ဆိုရင်တော့ ဒါဟာ Total Abstraction ကို သွားမယ်။ ကျွန်တော် အဲဒီကိုလည်း သိပ်မသွား ချင်ဘူး။ မသွားချင်တော့ အကြောင်းရှာဖြီးတော့ Figurative Idea လေးတွေ Representational ပေါ့ တစ်စုံတစ်ရာကို subject ပါတဲ့ဟာနဲ့ ဘာနဲ့ ကျွန်တော်က လုပ်တတ်တယ်။ ဒါပေမယ့် လိုရင်းက ကျွန်တော် အရောင်ခြယ်ချင်တာပါပဲ။

## Track 2

အသံဖိုင်တစ်မှာပေါ့လေ။ ကျွန်တော်က မေးခွန်း(၇)ကို နည်းနည်းပံ့ပိုးနိုင်မယ့် အဖြေတွေဆိုပြီး ကျွန်တော်က လျှောက်ပြောတာ။ လျှောက်ပြောပေမယ့်ဗျာ၊ လျှောဦးတည့်ရာ လျှောက်ပြောရင်းနဲ့ သိပ်တော့ အထောက်အပုံဖြစ်လှမယ်လို့ တော့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော် တော်တော်များတော့ ပြောလိုက်နိုင်တာပဲ။ သို့သော်လည်း ကျွန်တော် အခု အဲဒီဟာကို ခကာထားခဲ့မယ်။ မေးခွန်း(၇)အတွက် ဒါကတော့ သိပ်ကျယ်ပြန်တယ်လေ။ Where did you grow up? တဲ့။ ဘယ်အရပ်တွေမှာ သင် ကြီးပြင်းလာသလဲဆိုတော့က နေရာဒေသပဲ ဘတ်ဘတ်ဆို ပြောလိုက်လို့ရှိရင်တော့ ရတာပေါ့လေ။ ဒါပေမယ့် ဘယ်အရပ်မှာ ဘယ်လိုဘယ်လို ကြီးပြင်းလာတယ်ဆိုတာကို ကျွန်တော်က ပြောဖို့ကြီးစားနေ တော့ ရှည်သွားတယ်။ အဲဒီတော့က ကျွန်တော်တို့က ဘယ်သွားမလဲဆိုတော့ မေးခွန်း(၈)ကို သွားလိုက်ရအောင်။ ကျွန်တော် ဒီမှာ တို့တို့နဲ့ လိုရင်းဖြေဖို့လည်း ကျွန်တော် ကြိုးစားပါမယ်။

မေးခွန်း(၈)က ဘာလဲလို့ဆိုတော့က သူက Were you creative as a kid? Did you draw and make stuff up? ငယ်ငယ်ကတဲ့ မင်း ကလေးအနေနဲ့ မင်း Creative ဖြစ်သလားတဲ့။ နောက်ပြီးတော့ ဘယ်နှယ့် ဘာညာပေါ့ပျော်။ ထားပါတော့။ ကျွန်တော်က ကျွန်တော်ငယ်ငယ်က Creative ဖြစ်ပါတယ်၊ မဖြစ်ပါဘူးဆိုတာတော့ ကျွန်တော် သိပ် မပြောချင်ဘူး။ ဒါနဲ့ ကျွန်တော် မှတ်မိတာ ဘာလဲဆိုတော့ ငယ်ငယ်ကတည်းက မှတ်ဉာဏ်သိပ်ကောင်းတယ်။ စာကျက်ရင် သိပ်မြန်တယ်။ နောက်ပြီးတော့မှ ပုံပြင်တွေဘာတွေ နားထောင်ရင် ကျွန်တော်က မြန်မြန်မှတ်မိတယ်။ ပြီးရင် ကျွန်တော် ထူးခြားတာက အဲဒီ ကိုယ်နားထောင်ထားတဲ့ ပုံပြင်ကို မြန်မြန်ပြန်ပြောနိုင်တယ်။ ပြီးတော့ အလွတ်ရတဲ့စာတွေကို ကျွန်တော်က ပြန်ပြန်ပြီးတော့ ရွတ်ရွတ်ပြတတဲ့ အကျင့်ရှိတယ်။ နောက်ပြီးတော့ ပန်းချိုးရေးတာနဲ့ ပတ်သက်လို့ကတော့ တစ်နေရာမှာ ကျွန်တော် ရေးခဲ့ဖူးပါတယ်။ ကျွန်တော် ငယ်ငယ်တို့က ကျောင်းတောင်မသွားခင်ပေါ့။ ကျွန်တော့အဖောက ကျွန်တော့ကို ပန်းချိုးရေးဖို့ ကျောက်သင်ပုန်းနဲ့ ကျောက်တံ့နဲ့ ချပေးတယ်။ စာရွက်နဲ့ခဲတံ့နဲ့ ချပေးတယ်။ အဲလိုကိုး။ အဲဒီတော့ ကျွန်တော် ဒေါင်လိုက်တို့။ အလျေားလိုက်တို့။ ဒေါင်တန်းတို့။ နင်းကန်ဆွဲ ဆွဲပြီးတော့ အဲဒါဘာလဲဆို တို့က်ပုံလို့ ပြောတဲ့အကြောင်းရယ် နောက်ပြီးတော့ နည်းနည်းလေး ပိုလက်တည့်လာတဲ့အခါကျတော့ ငှက်ပုံကိုရေးတယ်။ ပြီးတော့

ဗိုက်ထဲမှာ ငှက်သေးသေးလေးတွေ ရေးတယ်။ ရေးပြီးတော့ အဲဒါ ဘာပုံလဆိုတော့ ငှက်မကြီးပုံလို့ ပြောတယ်တဲ့။ ဘာညာပေါ့ဖျား။ အဲဒါလေးတွေ ကျွန်တော်မှတ်မိတယ်ပျူး။

များသောအားဖြင့်တော့ ကျွန်တော့အဖောက ပုံလေးတွေ ဆွဲဆွဲပြီးတော့ ပေးတယ်။ ပန်းပွဲ့ပုံ၊ ဆင်ပုံ ခွေးပုံ၊ ဘာညာပေါ့ဖျား။ အဲလိုဟာမျိုးလေးတွေ၊ ကလေးတွေ စိတ်ဝင်စားမယ် ထင်တဲ့ဟာတွေ။ အဲဒါနဲ့ ကျွန်တော်ကူးရေးတာ ရှိတယ်။ အဲဒါလေးတွေ။ အဲဒါ ကျွန်တော် ငယ်စဉ်ကာ ဒုတိယက္ခာစစ်တောင် မဖြစ်သေးဘူး။ အဲဒီတူန်းက ကျွန်တော်က အဲလိုပေါ့ဖျား။ အဲဒီတော့ မှတ်ဉာဏ်ကောင်းတာရယ်၊ နောက် ပန်းချီရေးတယ်ဆိုတာရယ်၊ နောက် သီချင်းတွေလည်း ဆိုတယ်ဆိုတာရယ် အဲလိုတော့ ရှိတယ်။ Creative ဖြစ်မဖြစ်ဆိုတာတော့ ကျွန်တော်လည်း သိပ်မသိဘူးပျူး။ ပြီးတော့ ငယ်ငယ်ကတည်းက အလွန်ဆော့တယ်။ ဆော့ပြီးတော့ ကျွန်တော်က ပန်းချီရေးတဲ့နေရာမှာ လူများကြည့်နေတာကို သိပ်မကြိုက်ပေမယ့် ပေါင်းသင်းဆက်ဆံရေးကျတော့ ကျွန်တော်က တော်တော်များတယ်။ လူတွေလာလို့ရှိရင် ကျွန်တော် က တစ်နေရာရာမှာ သွားပုံန်းနေတာတို့ မရှိဘူး။ ကျွန်တော်က ထွက်တွေ့ပြီးတော့ ကျွန်တော် မေးမယ်၊ မြန်းမယ်၊ ဆော့မယ်၊ တောင်းစားမယ်၊ မှန်းဖိုးတောင်းမယ် ဘာညာ ဒါမျိုးတွေ ရဲရဲတင်းတင်း လုပ်တတ်တယ်။ အဲဒီလို့ သဘောတရားလေးတွေ ရှိတယ်ပေါ့ဖျား။ အဲဒီတော့ ဒါ ငယ်ငယ်တူန်းက ဘယ်လိုလဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်က ကြိုးပြီး ဖြေရတာပေါ့။

နောက်ပြီးတော့ ဟိုလျှောက်လုပ်၊ ဒီလျှောက်လုပ် လုပ်လားဆိုတော့ လုပ်တယ်ပဲ ဖြေရမှာပဲ။ ဆော့တာပဲဖြစ်ဖြစ်၊ နည်းနည်းကြမ်းတယ်။ ကျွန်တော့အဖောက ရန်ကုန်က ပြန်လာတယ် ဘာတယ်ဆိုလို့ရှိရင် အရှပ်တွေဝယ်လာတယ်ဆိုရင် ကျွန်တော်က မိနစ်ပိုင်းအတောအတွင်းမှာ ကျွန်တော် ကြိုက်သလို ဆော့ပစ်တာ။ တစ်ခါတလေ မိနစ်ပိုင်းအတော အတွင်းမှာ ပျက်စီးသွားတာပဲ။ တစ်ခါလည်း ဘတ်စ်ကားတစ်စီး ဝယ်လာတယ်ဆိုရင် ဘတ်စ်ကားအပေါ် တက်စီးတယ် ဆိုပြီး တက်ထိုင်တာ ဘတ်စ်ကားက ဘီးတွေဘာတွေကော ကျိုးပြီး ပြားသွားတာပဲ။ အဲလိုပဲ။ ကျွန်တော့အဖောကလည်း အလိုလိုကိုတယ်။ အဲဒီတော့ ချက်ချင်း ဖျက်ဆီးရကောင်းလားဆိုပြီး နောက်ဝယ်မလားဘူးကွာ၊ ရှိက်မယ် ဒါမျိုးတွေ မရှိဘူး။ ကျွန်တော်ကလည်း အဲဒါပျက်သွားလို့ ဆိုပြီး ထိုင်ငိုင်တဲ့ အလုပ်တွေဘာတွေ မလုပ်ဘူး။ ဒါ ငါတက်ထိုင်တာပဲ၊ ဒါကြောင့် ကျိုးသွားတာပဲဆိုပြီးတော့ မှတ်တော့ထားတာပေါ့လေ။ အဲလိုတော့ ရှိတယ်။ နောက်တစ်ခါ အရှပ်ကျတော့ နောက်တစ်မျိုးနဲ့ ဖျက်ဆီးပစ်ပြန်တာပဲ။ သို့သော် ကျွန်တော် မမက်တတ်ဘူး အဲဒီဟာတွေကို။ မနှုန်မြောတတ်ဘူး။ အဲဒါ လေးတွေ ကျွန်တော်မှတ်မိတယ်။ မှတ်မိတဲ့အပြင် ကျွန်တော့အဖောက ကျွန်တော့အမောက်တော့ ကျွန်တော့ ဦးလေးအဒေါ်တွေ ကလည်း အဲလိုပဲ ပြောပြတယ်။ နင် ငယ်ငယ်တူန်းက ဘယ်လိုပဲ၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ ကြိုးလာတော့လဲ ကျွန်တော် အဲဒီအကျင့်အတိုင်းပဲ ဆော့တယ်၊ ဟိုဝင်ပါ ဒီဝင်ပါ ဖြစ်တယ်။ တစ်ခုတော့ ရှိတယ်။ လူကြီးတွေကဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကဖြစ်ဖြစ် ကျွန်တော့ကိုခေါ်ခိုင်းရင် ကျွန်တော် ဖင်ပေါ့တယ်။ ပြီးဟယ်၊ လူးဟယ်၊ သွားဟယ်၊ လာဟယ်။ အဲတော့

ပျော်ပွဲစားသွားမယ် ဘာမယ်ဆိုရင် ကျွန်တော်ကို ပါအောင်ခေါ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီကောင် ရယ်ရတယ်ပေါ့။ သီချင်းဆိုပြုမယ်၊ ကျွန်တော် ကတော့မကတတ်ဘူး။ ဒါပေမယ့် ရယ်စရာမာစရာ အကုန်လျှောက်ပြော နေတတ်တယ်။ အသံဖျိုးစုံ ပါးစပ်ကတွက်တယ်။ အဲလို့ဖြစ်တယ်။ ဒါတွေက ဒါကျွန်တော်ကယ်စဉ်က are you creative ဆိုတဲ့ မေးခွန်းကို ကျွန်တော် ကြိုးစားပြီး ဖြေထားတာပါ။

အဲ ပြီးတဲ့နောက်ကျတော့ အောက်ကို သွားမယ်။ အောက်က မေးခွန်းက ဘာလဲဆိုတော့ Who or what inspired you to be an artist? တဲ့။ ဘယ်သူ့ အားကျေတာလဲတဲ့။ (တစ်) ကတော့ ကျွန်တော့ အဖော် နေမှာပေါ့။ ကျွန်တော့အဖော် ငယ်ငယ်က ပုံတွေဘာတွေ ဆွဲဆွဲပြတာကိုး။ သူဆွဲတာ ကျွန်တော်ကြည့်လိမ့်မယ်ပေါ့ဖြား။ ကြည့်ပြီး ကျွန်တော် လိုက်ဆွဲမယ်ပေါ့ဖြား။ သူဆွဲတဲ့ပုံတွေ တူအောင်လိုက်ဆွဲမယ် ဘာညာပေါ့ဖြား။ ဒါကတော့ သေချာတယ်ပဲ။ အဲဒီကနေပြီးတော့ ကျွန်တော့အဖော်၏ အတူတူနေပြီးတော့ ဒါ ဒုတိယကမ္မာစစ်မဖြစ်ခင် တစ်နှစ်၊ နှစ်နှစ်ပေါ့ဖြား။ ကျွန်တော် သိတတ်တဲ့ အရွယ်ပေါ့။ ဟုတ်လား၊ ရုခြုံ မွေးတယ်ပြား၊ ဒုတိယကမ္မာစစ် ဖြစ်တာက (၄၂) ပျော်။ အဲဒီတော့ ပထမ (၂) နှစ်လောက်ထိတော့ ဘာ သိပ်သိရမှာတူန်း။ (၃) နှစ်လောက်ကျတော့ ကျွန်တော် (၃၉)ခုလောက်ကျတော့ ကျွန်တော် ဟိုခြစ်ဖြစ်ဆွဲပြီလို့၊ ယူဆရတယ်။ သီချင်းတွေလည်း ဆိုပြီလို့၊ ယူဆရတယ်ပေါ့ဖြား။ အဲလိုနဲ့ ကြိုးပြင်းတာပေါ့ဖြား။ ကြိုးပြင်းတော့ ဖအောဘဲ အားကျတဲ့ဟာပေါ့ဖြား။ အဲဒီတူန်းကတော့။ နောက် ဒုတိယကမ္မာစစ်ဖြစ်၊ ဒုတိယကမ္မာစစ်ဖြစ်တော့ ကျွန်တော် ဘုန်းကြီးကျောင်းမှာ နေရတယ်။ နေတော့လည်း ပန်းချိန်း၊ ပတ်သက်လို့ ဘယ်သူ့ကို အားကျိုးတော့ Inspiration က ဘယ်ကရတယ်ဆိုတာ ထင်ထင်ရှားရှား မရှိပါဘူး။ ထားပါတော့ ပြီးသွားရော၊ သုံးနှစ်။ ပြီးတော့ (၄၅) ပြန်လာပြီ။ ပြန်လာတဲ့အချိန်မှာ ဘာလဲလို့ဆိုတော့ စစ်ကြိုးက ပြီးသွားပြီ။ ပြီးသွားတော့ ကျွန်တော်တို့လည်း အသက်က တော်တော်လေး ကြိုးလာပြီ။ ကိုးနှစ်သား ဖြစ်နေပြီ။ ပြန်လာတဲ့အချိန်မှာ ကျွန်တော်အဖေ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ရှိတယ်။ အဲဒီထဲမှာ မဂ္ဂဇင်းတွေဘာတွေ ရေးတုန်းက သူရှိယမဂ္ဂဇင်း ဘာညာ အဲဒီဟာတွေ အများကြီး ပြန်ပြီးထုတ် လာတယ်။ ကျွန်တော်အဖေကလည်း စစ်က ပြီးပြီကိုး။ အဲဒီတော့ ကျွန်တော်တို့က ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့ က မန္တလေးမြို့၊ ဓားတုန်းရပ်၊ နာရီစင်ကြိုးရဲ့ ပြောက်ဘက်ပေါ့ဖြား။ ဂျိုလမ်းကြား၊ ရင့်လမ်းပေါ့မှာရှိတယ်။ မြန်မာဆွဲတိုက်ဆိုတာ ရှိတယ်။ ကျွန်တော်အဖေ ပိုင်တဲ့တိုက်က။ အဲဒီတိုက်ပေါ့မှာ ကျွန်တော်တို့က နေတယ်။ နေတော့ ခုနက စာအုပ်တွေ ထုတ်လာတော့ ကျွန်တော်တို့က မြန်မာစာကလည်း ကောင်းကောင်းဖတ်တတ်နေပြီ၊ အက်လိပ်စာ ကလည်း အတော်ကလေးပေါ့လော၊ စစ်အတော်အတွင်းမှာ သင်ပေါ့။ စစ်အတော်အတွင်းက ဂျပန်စာတောင် သင်ခဲ့သေး တာ။ အတော်ကလေး တတ်ခဲ့သေးတယ်။ ထားပါ။ ကျွန်တော်တို့၊ အဲဒီမဂ္ဂဇင်းတွေကို ကြည့်ပြီး မဂ္ဂဇင်းတွေမှာ ဝါ့အ့တွေ ပါတယ်။ Illustration အရှုပ်တွေပါတယ်။ အဲဒီအရှုပ်တွေက အစောဆုံးပဲ။ ကျွန်တော် အဲဒီတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ကာတွန်းတွေကလည်း အဲဒီတူန်းက ပကြိုးမေတ္တာတုံး၏ အာသာသမုခတ်ပီပနီတို့ဆိုတာ ကျွန်တော်တို့၊ အရင် တုန်းက ရွှေကလေးဆိုတဲ့ ကျွန်တော်တို့၊ ကာတွန်းဆရာ ဦးဘကလေးပါပဲ။ သူ့ပုံတွေ ကျွန်တော်တို့၊ ကြည့်ရတယ်။ နောက် ဘရင်ကြိုးတို့၊ ဘာတို့ရဲ့ ပန်းချိန်တွေ

သရုပ်ဖော်ပန်းချိတွေ ကျွန်ုတ်တော်တို့ ကြည့်ရတယ်။ နောက်ပြီးတော့ စစ် ပြီးတဲ့အခါကျတော့ အမေရိကန်မဂ္ဂဇင်းတွေ ဘာတွေလည်း ဝင်ပြီ၊ ဝင်တဲ့အခါကျတော့ ကော်ဒီးရပ်စ်တို့ နောက် Saturday Evening Post တို့ ဘာတို့ဆိုတဲ့ မဂ္ဂဇင်းတွေက စစ်တပ်ကတစ်ဆင့်ပေါ့ဖျာ၊ ကျွန်ုတ်တို့ အိမ်ကို ရောက်လာ တယ်။ ဘာလို့လဲဆိုတော့ ကျွန်ုတ်တို့ ဉီးလေး ဉီးဘရီဆိုတာ စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်မှာ သူက လခစား လုပ် တယ်။ လုပ်တော့ သူက အဲဒါတွေရတယ်။ အဲဒါတွေယူလာတော့ ကျွန်ုတ်က အစောဆုံးက ရော်မန်ရော်ကွဲတို့! ဂျို့ ဝစ်ကော့တို့ ဆိုတာတွေ ထင်တာပဲ အဲဒါတွေ တွေ့ရတယ်။ တွေ့ရတော့ ကျွန်ုတ် အဲဒါတွေ ကြိုက်တယ်ပေါ့ဖျာ။ အဲဒါ အင်ပရှုံးဆေးရွင်းတွေ ရပေါ့ဖျာ။ အဲဒါတွေက အားကျွှုပြီးတော့ ကျွန်ုတ် ပန်းချိရေးချင်စိတ်တွေ ပေါက်လာ တယ်။ နောက်ပြီးတော့မှ လွှတ်လပ်ရေးအောင်ပွဲဆိုပြီး လုပ်တယ်ဖျာ။ အဲဒါက ငြိုလို့ ထင်တာပါပဲ။ အဲဒါ ကျံးထောင့် မှာ။ လုပ်တော့က ဘာလုပ်တုန်းဆိုတော့ ပြုပြုပြုပွဲတွေ ထည့်တာပေါ့ဖျာ။ တတ်နိုင်သလောက်။ အဲတော့ ပန်းချိပြခန်း ဆိုတာလည်း အဲဒီမှာ ကျွန်ုတ် စမြင်ဖူးတာ။ မြင်ဖူးတော့ အဲဒီမှာ ပန်းချိကားတွေ ချိတ်တယ်ပေါ့ဖျာ။ ဉီးဘသက်တို့! ဉီးစောမောင်တို့! ဉီးခင်မောင်တို့ ဘာတို့ပေါ့ဖျာ။ ပန်းချိဆရာကြီးတွေပေါ့။ ဆရာကြီးဉီးထွန်းညွှန်းတို့ ပါပါတယ်။ အဲဒီ မှာ တစ်ခါတည်း ပြတာ။ ပြတဲ့အခါကျတော့ ကျွန်ုတ်တို့က ကလေးအနေနဲ့ ပန်းချိပြခန်းကြည့်ပေါ့ဖျာ။ ကြည့်တော့ အဲဒီ ပန်းချိကားတွေလဲ ကျွန်ုတ် အားကျွေတယ်။ ကြိုက်တယ်။ ဉီးစောမောင်ဆိုလည်း ကြိုက်တာပဲ။ ဆရာကြီးဉီးခင်မောင် ဆိုလည်း ကြိုက်တာပဲ။ ဆရာကြီးဉီးဘသက်ရဲ့ ပန်းချိကားတွေဆိုလည်း ကျွန်ုတ်က ကြိုက်တာပဲ။ ပန်းချိကားတွေ ပေါ့ဖျာ။ ပန်းချိကားဆိုရင်ကို အလကားနေရင် စိတ်ကပါနေပြီးတော့ သဘောကျွှုပြီး အားကျွန်တာ။ အဲဒါတွေက ပထမဆုံး Influence တွေပဲပေါ့ဖျာ။ အဲဒီလို့ ကျွန်ုတ် ပထမဗျားဆုံး ကလေးဘဝမှာ အသက်ကိုးနှစ်လောက်ထိတော့ မန္တလေးမှာရှိတဲ့ ပန်းချိဆရာကြီးများရဲ့ လက်ရာများ၊ နောက်ပြီးတော့ နော်း ကျွန်ုတ်ပြောချင်တာက အဲဒီ စစ်ပြီးတဲ့ အခါကျတော့ မန္တလေးမှာရှိတဲ့ ဘူရားတန်ဆောင်းတွေမှာ ဘာတွေရှိရှိတုန်းဆိုတော့ နိုပါတ်တော် ပန်းချိကားတွေ ရှိတယ်။ အများကြီးပဲ။ ခပ်ရှည်ရှည် သွတ်ပြားပေါ့မှာ ရေးတယ်။ နိုပါတ်တော် ပန်းချိကားတွေက၊ အဲဒီမှာ နိုပါတ်တော်လာ ဘတ်တော်တွေကို ရေးထားတာ။ အဲဒါတွေကိုလည်း ကျွန်ုတ်က ငယ်ငယ်က သွားသွားကြည့်တယ်။ သွားသွားကြည့်ပြီး သိပ်ကြိုက်တာ။ များသောအားဖြင့်ကတော့ ဆရာကြီးဉီးစောမောင်ရဲ့ ပန်းချိကားတွေတို့ နောက် ရွှေးက ပန်းချိဆရာကြီး တွေ ရှိသေးတယ်။ ကျွန်ုတ် နာမည်တွေတော့ မေ့ကုန်ပြီ။ ဉီးစောမောင်ထက်တော့စောတဲ့ ပန်းချိဆရာကြီးတွေလဲ ရှိသေးတယ်။ နောက် ဉီးစောမောင်ထက် နောက်ကျွေတာက ဉီးချစ်ငယ်တို့! ဉီးစံမြတ့် ဒါတွေက နည်းနည်းနောက်ကျွေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်ုတ် အဲဒီပန်းချိကားတွေလည်း သိပ်ကြိုက်တာပဲ။ အဲဒါတွေလည်း ကျွန်ုတ် ငယ်ဘဝပေါ့။ ဆယ်နှစ်သားလောက် အထိ Influence လုပ်တယ်။ အဲဒီကနေ Inspiration တွေ ရုတယ်လို့ ကျွန်ုတ် ပြောလို့ရပါတယ်။

Track 3

ဝင်းဖေအကြောင်း အသံသွင်း MP3 နှင့် နံပါတ်(၃)ပါ။ အဲဒီတော့ နံပါတ်(၂) တုန်းက ဝင်းဖေကို လွမ်းမိုးခဲ့တဲ့ Influence လုပ်ခဲ့တာတွေက ဘယ်သူလဲ Inspiration ဘယ်ကရလဲ ဘာညာဆိုတာကို ပြောတယ်။ ပြောတော့က ဝင်းဖေ အသက် ဘယ်လောက်လောက် ရောက်သွားပလဲဆိုတော့က (၉)နှစ်၊ (၁၀)နှစ်၊ (၁၁)နှစ်၊ (၁၂) နှစ် ပတ်ဝန်းကျင်လောက် ရောက်သွားပြီ။ မန္တလေးက ပန်းချိန်ရာကြီးတွေတို့၊ နောက် မဂ္ဂဇင်းက ပုံတွေတို့၊ ဘုရားစောင်းတန်းက နံပါတ်ပန်းချိ တွေတို့ ဘာတို့၊ အဲဒီတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်လိုဖြစ်လာတုန်းဆိုတော့ ဝင်းဖေရဲ့ ဆရာရင်း ဖြစ်တဲ့ ဆရာဦးထွန်းညွှန်းရေးတဲ့ Water Colour သူရေးတဲ့ ခဲ့ ဘာညာဆိုတာ အဲဒီကတော့ သဘာဝအတိုင်းပေါ့လေ။ ကိုယ့် ဆရာကိုး။ အဲဒီတော့ အဲဒီတွေလည်း ကြိုက်ပြီးတော့ အဲဒီလောက်နဲ့တင် အားမရတော့ဘူး။ တစ်ခါတည်း ပန်းချိကလည်း တော်တော်ရေးလာပြီ။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ဆိုတော့ကာ မန္တလေးမှာရှိတဲ့ ကျွန်တော်တို့၊ Upper Burma Art Club ဆိုတာ ရှိတယ်။ UBAC ဆိုတာ။ အဲဒီကိုလည်း ကျွန်တော်တို့က ဝင်ခွင့်ရတယ်။ ကျွန်တော်တို့ ဆိုတာ ပထမတော့ ကျွန်တော်ရတာပေါ့လေ။ ကျွန်တော်က ပန်းချိရေးတဲ့အတိုင်းအတာက ကျွန်တော်က ကျောင်းသားနဲ့ သိပ်မတူတော့ဘူး။ ကျွန်တော်က တော်တော်ရေးတယ်။ တော်တော်များများ ဆေးပစ္စည်းတွေ ဘာတွေရှိလို့ ပေါ့လေ။ ကျွန်တော်လောက် ရေးတတ်တဲ့ကောင်တွေလည်း ရှိရင်ရှိမှုပါ။ ဒါပေမယ့် ပစ္စည်းမရှိတဲ့အခါကျတော့ သူတို့ရဲ့ လက်ရာကတော့ ကျောင်းသားလက်ရာလောက်ပဲ ဖြစ်တာပေါ့။ ကျွန်တော်ကတော့ ပန်းချိဆရာတွေသုံးတဲ့ လူကြီးတွေသုံး တဲ့ ဆေးတွေကို ကျွန်တော်က သုံးပြီးရေးနေတော့ ကျွန်တော်လည်း လူကြီးလက်ရာလို့ ဖြစ်လာတယ်ထင်ပါတယ်။ Upper Burma Art Club ကို ကျွန်တော် ဝင်ခွင့်ရတယ်။ Upper Burma Art Club ဆိုတာ တော်တော်လေး သန့်ထားတာ။ သူက စီးပွားရေးပန်းချိရေးတဲ့ ပန်းချိဆရာတွေဘာတွေတော်မှ ဒီထဲသိပ်လက်ခံတာ မဟုတ်ဘူး။ တော်တော်လေး ချေးများ တယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဝင်ခွင့်ရတယ်။ ကျွန်တော်ပြီးတော့ ပေါ်ဦးသက်လည်း ဝင်ခွင့်ရတယ်။ ကျွန်တော့ထက် သူ တစ်နှစ်၊ နှစ်နှစ်တော့ နောက်ကျလိမ့်မယ်ထင်တယ်။ သူက ပန်းချိကျောင်းနေတာကိုက နေးတဲ့အတွက် ပန်းချိရေးတာလည်း ကျွန်တော့ထက် နောက်ကျတယ် သူက။ ပြီးတော့ကာ ကျွန်တော်က ကျွန်တော်ရတဲ့ ပန်းချိဆေး အကောင်းတွေ စုတ်အကောင်းစားတွေဘာတွေ ကျွန်တော် သူကို မျှတပေးတယ်။ သူနဲ့ကျွန်တော်နဲ့ ကျောင်းမှာ သူငယ်ချင်းဖြစ်တာ၊ သိတာကိုက နောက်ကျတယ်။ သူကကျောင်းကို နောက်ကျပြီးတော့နေတယ်။ ကျွန်တော် အရင်တစ်ခါ ပြောခဲ့သလိုပဲ။ သူ စစ်ကကျနိုင်တဲ့ လက်ပစ်ပုံးအဟောင်းဒဏ်ကြောင့် သူ လက်တစ်ဘက် ချို့ယွင်းသွားရာကနေပြီးတော့ သူ အဖေက အလိုလိုက်လို့ဆိုပြီး ကျောင်းတွေဘာတွေ တော်တော်နဲ့ မထားဘဲထား၊ မနေချင်ဘူးဆိုရင် မထားဘဲထားတာ။ နောက် သူ မိတ်ဆွေတွေက ပိုင်းပြီးပြောကြောင့်တော့မှ သူ ကျောင်းထားတော့ သူ ကျောင်းနောက်ကျတယ်။ ကျောင်းတက်တာ နောက်ကျတယ်။ နောက်ကျတော့က သူက မွေးတုန်းက ညာသန်။ သူက ညာလက်သန်တယ်။ ဒါပေမယ့် လက်ပစ်ပုံး ကြောင့် ညာလက်ပြတ်သွားတဲ့အခါမှာ ကျောင်းတက်ဖို့ စာရေးဖို့ကို ဘယ်နဲ့ပြန်ကိုကျင့်ရတာ၊ သူက ညာသန်၊ ဒါပေမယ့် သူ ဘယ်နဲ့ စာရေးဖို့လည်းတတ်လာတယ်။ ဘယ်နဲ့ သူ

ပန်းချိုရေးဖို့လည်း တတ်လာတယ်။ ပန်းချိုမှ သာမည်ဟုတ်ဘဲနဲ့ သူက drawing ကို သိပ်ကောင်းတဲ့ ကောင်တစ်ကောင်ကို ဖြစ်လာတယ်။ ဒါကြောင့်မို့ ဒီလို တော်တော်တန်တန်ဟာက ပီဇံ နိုင်က မျိုးရိုးပီအော့ မဟုတ်တာတောင်မှ ကျင့်ယူလို့ရှိရင် ရတယ်ဆိုတာ အဲဒီဥပမာလေးတစ်ခုရှိတယ်။ ပေါ်ဦးက ဉာဏ်ပါ။ ဒါပေမယ့် သူ့ညာလက်က ဆုံးရှုံးသွားတဲ့အခါကျတော့ ဘယ်လက်ကို ပြန်ပြီးကျင့်ယူထားတာ။ ကျင့်ယူထား တာတော့ တော်တော့ကိုပိုင်တယ်။ အဲဒီ ဘယ်လက်တစ်ဖက်တည်းနဲ့ သူက ဉာဏ်က မရှိပေမယ့် ခဲတံ့လည်း ဖြစ်အောင် ချွေန်နိုင်တယ်။ နောက် ဒီဇိုင်းနည်းပညာကျတော့လည်း သိပ်ကောင်းတဲ့ စာလုံးတွေကို ပိုင်းနိုင်တယ်။ ဒီဇိုင်းနည်း ကွန်းပတ်စံ တွေ ဘာတွေကိုပိုင်တာ ကျွန်းတော်တို့ထက် အများကြီး သပ်ရပ်တယ်။ ဒါတွေကတော့ သူ့ဟာနဲ့သူ ပါရမ့်ပါပဲ။ ပေါ်ဦးက အဲဒါတွေဘာတွေနဲ့ ပေါ်ဦးက သပ်သပ်ကို တော်ကိုတော်တယ်။ သူ့အဖော ဆိုင်းဘူတ်တွေဘာတွေရေးတော့ ပေါ်ဦးက ဆိုင်းဘူတ်တွေဘာတွေလည်း ရေးဖူးတယ်။ ဆိုင်းဘူတ်ရေးတယ်ဆိုတာ အလွန်သေသပ်ဖို့လိုတယ်။ အလွန်တိကျဖို့ လိုတယ်၊ အလွန်လက်ပြောဖို့လိုတယ်။ ပေါ်ဦးက အဲဒီအရည်အသွေးတွေ ရှိတယ်၊ ပေါ်ဦးသက်ဟာ။ အဲဒါက တကယ်ပန်းချို ရေးတဲ့အခါကျတော့ အဲဒီလို တိကျသပ်ရပ်သေသပ်တဲ့ကိစ္စတွေကလည်း အများကြီး အထောက်အပံ့ဖြစ်တာပဲ။ ကျွန်းတော် တို့က ဆေးခြေထုတ်ဆိုတာ Plain ခြေထုတောင်မှ တစ်ခါတစ်လေ သေသပ်ချင်မှ သေသပ်တာ။ သို့ သော်လည်း တကယ်ရေးလာတဲ့အခါကျတော့ အထောက်အပံ့တော့ နည်းနည်း နည်းတာပေါ့။ ထားပါ။ ကျွန်းတော် ဒါကိုဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်းတော် Inspiration နဲ့ပတ်သက်လို့ ဆက်ပြောရရင် ကျွန်းတော်တို့က အဲဒီမှာ အသက်အရွယ်က လည်း ရလာတော့ မန္တလေးက ပန်းချိုဆရာကြီးတွေကို ကြိုက်နှစ်သက်ရာကနေပြီးတော့ မန္တလေးပန်းချိုဆရာထဲမှာ တစ်ခါ ထပ်ရွေးလာတယ်။ ဘယ်လိုရွေးလာတုန်းဆိုတော့ ကျွန်းတော်က ဦးဘသက်ရေးတာကို ကျွန်းတော်က ပိုကြိုက်တယ်။ နောက် ဆရာဦးခင်မောင်ရေးတာကိုလည်း ဓာတ်ယ ကျွန်းတော်က ကြိုက်လာတယ်။ ဘာပြုလို့တုန်းဆိုပြီးတော့ အဲဒီအချိန် တုန်းကတော့ ကျွန်းတော် မစဉ်းစားတတ်ပါဘူး။ မသိပါဘူး။ ဒါပေမယ့် နောက်ကြီးလာတဲ့အခါကျတော့ စဉ်းစားတယ်။ ဘာဖြစ်လို့တုန်းဆိုတာ။ ဦးဘသက်ဟာ သူက ရူမျှော်ခင်းတွေလည်း ရေးတယ်၊ လူပုံတွေ၊ မြင်းပုံတွေ၊ Figure သဘောတရားတွေလည်း သူ အများကြီးရေးတယ်။ နောက် ဆေးနဲ့ပတ်သက်လို့ကျတော့လည်း သူက အမျိုးမျိုး၊ ခဲနဲ့ လည်း ရေးမယ်၊ မီးသွေးနဲ့လည်း ရေးမယ်။ ရေဆေးလည်း ရေးမယ်၊ ဆီဆေးလည်း ရေးမယ်၊ တွေ့ကရာ ဘာနဲ့မဆို ရေးမယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ သူက ဘာတုန်းဆိုတော့ ကျွန်းတော်တို့ ပန်းချိုမှာ အလွန်အပြောများတဲ့ ဆေးစက်ကျရာ အရှပ်ဆိုတဲ့အထဲမှာ ဦးဘသက်ဟာ အတော့ကိုနီးစပ်တဲ့ ပန်းချိုဆရာကြီး ဖြစ်ပါတယ်။ ဆေးစက်ကျရာ အရှပ်ပဲ။ အဲလိုကို ရေးတယ်။ ရေဆေးဆိုလို့ရှိရင် အတော်ကြီးကို ပိုင်ပိုင်နိုင်ပေါ့လေ။ ကျွန်းတော်တို့ခေတ်တုန်းကတော့ ရေမာင်းသား ဆရာဆောင်ဆိုတာရှိတယ်။ သူလည်း မန္တလေးသားပါပဲ။ မန္တလေး အနောက်ကျိုးလမ်းကာ။ သူ့ရေဆေးကား တွေ့လည်း ကျွန်းတော်တို့က အများကြီးကြည့်ရတယ်။ နောက်ပြီးတော့ ဦးဘသက်ကားတွေ့လည်း ကြည့်ရတယ်။ ဒါပေမယ့် ကျွန်းတော့အနေနဲ့က ဆရာဆောင်ကားတွေက ပိုင်ဆင်တွေချည်းပဲ ဖြစ်နေပြီးတော့ ကျွန်းတော့ မကြိုက် ဘူး။ ဦးဘသက်ရဲ့

ကားတွေကို ကျွန်တော် သိပ်ကြိုက်တယ်။ ဦးဘသက်ကားက တစ်ခါတည်း ဖျတ်ဖျတ်လတ်လတ်နဲ့

နောက်တကယ်တမ်းပေါ့လေ ဒီ UBAC Upper Burma Art Club မှာ ဘကြီးသက်နဲ့ အနီးကပ်တွေ့တဲ့အခါကျတော့  
လည်း ရေးပံ့ရေးနည်းက သိပ်စိတ်ဝင်စားစရာကောင်းတယ်။ အလွန်လှုပ်လပ်တယ် အလွန်ဖျတ်လတ်တယ်။ နောက်  
အလွန်လတ်ဆတ်တဲ့ Effect တွေကိုလည်း ရေးနိုင်တယ်။ ကျွန်တော် သိပ်ကိုကြိုက်တာ။ သိပ်သဘောကျတာ။ တအား  
သဘောကျတာ။ အဲဒီတော့ ဘာပြောကောင်းမလ ကျွန်တော်က ၁၉၅၀-၅၁ကျတော့ ကျွန်တော်က ဆယ်တန်းအောင်  
တယ်။ ဆယ်တန်းအောင်တော့ ကျွန်တော်က အဲဒီမှာ တစ်ခါတည်း ကိုယ့်ဘာသာကိုယ်ပဲ ဦးဘသက်ဆီသွားပြီးတော့  
ကျွန်တော်က အစကတည်းက ဘကြီးသက်လို့ ခေါ်နေတာပါ။ club မှာတွေ့နေကတည်းကာ။ ဘကြီးသက်၊ ကျွန်တော့ကို  
သင်ပေးပါ။ ကျွန်တော် ဘကြီးသက်ဆီ အပ်ပါတယ်ဆိုပြီးတော့ ကျွန်တော်က အဲလို ကိုယ့်ဟာကိုယ်ကို အပ်တယ်။  
အပ်တော့ အဲဒီ ကျွန်တော့ထက် အရင်ကျသလား၊ ကျွန်တော့ထက် နောက်ကျသလားမသိဘူး။ ပေါ်ဦးသက်ကလည်း  
အဲဒီနှစ်မှာပဲ ဦးဘသက်ဆီကို ဝင်တယ်။ ပေါ်ဦးသက်ရဲ့ အဖောကလည်း ဦးလှကြီးတဲ့။ သူကလည်း ပန်းချီဆရာပါပဲ။  
ဒါပေမယ့် သူက စီးပွားရေးပန်းချီဆရာ။ သူက Fine Art ပန်းချီဆရာတော့ မဟုတ်ဘူး။ အဲဒီတော့ သူ့အဖောကလည်း  
ဦးဘသက်နဲ့ ရင်းနှီးတယ်။ ရင်းနှီးတော့ သူ့အဖော် အပ်ပေးသလား၊ သူ့ဘာသာ အပ်သလား ကျွန်တော်တော့ မပြော  
တတ်ပါဘူး။ ကျွန်တော်က ဦးဘသက်ဆီမှာ ပြောင်းပြီးသင်မယ်။ ကျွန်တော် ခု ဆယ်တန်းလည်းအောင်ပြီ။ ဆယ်တန်းအောင်တော့  
ကျွန်တော်က အဲဒီတုန်းက အသက်က မပြည့်သေးဘူး။ ဆယ့်ငါးနှစ်သာသာလေးပဲ ရှိသေးတယ်။ ကျွန်တော်တို့  
အထက်တန်းကော်းကနေပြီးတော့ ကျွန်တော့ရဲ့ မွေးနေ့တွေဘာတွေ နည်းနည်းပြောင်းပြီး ပြင်ပြီး ရောပြီးလုပ်ထားလို့  
ကျွန်တော် တက္ကာသိုလ်ဝင်ခွင့်ရတာ။ ဝင်ခွင့်ရတော့က အဲဒီနဲ့ ပတ်သက်လို့ ကျွန်တော်က အိမ်ပြောတယ်။ ကျွန်တော်  
တက္ကာသိုလ်မှာ တစ်နှစ်လောက် ကျွန်တော် နားကောင်းနားမယ်။ ကျွန်တော် ပန်းချီရေးမလို့လို့ ပြောတယ်။ အိမ်ကလည်း  
တစ်သက်လုံးက ခုန်ပုံကျော်လွှားနဲ့ တက်လာတဲ့ကောင် ဖြစ်တဲ့အတွက် က နားချင်လည်း နားပေါ့ဆိုပြီးတော့ ဘာမှ  
မပြောဘူး။ ကျွန်တော် အဲဒီနှစ်ကဆိုရင် တစ်နှစ်လုံးနီးပါး ကျွန်တော် တက္ကာသိုလ်ကို ရောက်တယ်ဆိုရုံးပဲ။ မနက်ပိုင်း  
သွားပြီးတော့ နေ့လယ်ကျပြန်လာပြီးတော့ ပန်းချီဆရာကြီးအိမ်မှာ ပန်းချီရေးနေတယ်။ ဒါ သူ့ပန်းချီတွေကို ကြိုက်တဲ့  
အကြောင်း ပြောပြတာပါ။ အဲဒီပြီးတဲ့အခါကျတော့ ဆရာဦးခင်မောင်နဲ့ ဦးဘသက်က ဆရာဦးခင်မောင်  
(ဘဏ်ဦးခင်မောင်) ဟာ သူက ကျွန်တော်တို့ ဝါရှင်တန် Fine Art School ကနေပြီးတော့ Correspondence Course  
နဲ့ စာပေးစာယူသင်တန်းနဲ့ သူက သင်တယ်။ သင်ပြီးတော့သူက အိမ်လိပ်စာကျမ်းကျင်တော့က သူက တော်တော့ကို  
စုစုပေါင်လင်ကို ပန်းချီဆောင်းပါး တွေ ဖတ်နိုင်တယ်။ နောက် ပန်းချီတားတွေလည်း တစ်ကဗျာလုံးကဲာတွေ သူ  
ကြည့်နိုင်တယ်။ ကြည့်နိုင်တဲ့အခါကျတော့ သူ့ဆီမှာ ခေတ်ပေါ်ပေါ့လေ ကမ္မာ့အမြင်နဲ့ပတ်သက်လို့က သူက  
တော်တော်ကျယ်ဝန်းတာ။ အဲဒီကို ဦးဘသက်က ကြိုက်တယ်။ ဦးဘသက်က အမှန် အိမ်လိပ်စာ အတော်လေး  
မတတ်ဘူး။ ဦးခင်မောင်လောက် မတတ်ဘူး။ သူက မည်ကာမတ်တပ်ပဲ။ အဲဒီတော့က ဦးခင်မောင်ကျတော့တစ်ခါ

ဦးဘသက်ရဲ့ အစွမ်းကို တစ်ခါသိနေတော့ ကြိုက်ပြန်ရော။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန် ကြိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်ပြန်အလှန်လှန် ဆရာဖြစ်တယ်။  
 ဒီပန်းချိန့်ပတ်သက်လို့ သီ္ပါနီရီအပိုင်းတွေ၊ ခေတ်သစ်အယူအဆတွေ၊ ကမ္မာ့ အမြင်တွေကို ဦးဘသက်က ဦးခင်မောင်ကို သူက အားကိုးတယ်။ ဒီ ပန်းချိန့်လို့ လက်တွေ့ရေးတဲ့ နေရာမှာ တစ်ခါတည်း လက်တွေ့ပြသနာတွေကို ဖြေရှင်းတဲ့ နေရာမှာကျတော့ ဦးဘသက်ကို ဦးခင်မောင်က ဆရာတင်တယ်။ အဲလို့ သူတို့က အပြန်ပြန်အလှန်လှန်ရှိတယ်။ အဲဒီတော့ ဦးဘသက်က တစ်ခါ အထင်ကြီးတဲ့ ဦးခင်မောင်ဖြစ်နေပြန်တဲ့ အတွက် ကျွန်းတော်က ဆရာတိုးခင်မောင်ရဲ့ လွှမ်းမိုးမှုတွေလည်း ကျွန်းတော်တို့ မှာ အများကြီးသက်ရောက်ပြန်ရော။ နောက်ကျတော့ ဦးဘသက်က ဦးခင်မောင်ဆီကို ကျွန်းတော်တို့ကို သက်သက်အပ်တာပါပဲ။ အဲဒါကတော့ ခေတ်သစ်အမြင် ကမ္မာ့အမြင်နဲ့ ပတ်သက်လို့ အမြင်ကျယ်စေချင်လို့ အပ်တာပဲ။ အဲဒီတော့က ကျွန်းတော်တို့ ဦးခင်မောင်က တစ်ဆင့်ပေါ့လေ ကျွန်းတော်တို့က ပိုပြီးတော့ ပြည့်စုံတဲ့ ကျယ်ဝန်းတဲ့ နိုင်ငံတကာက ပန်းချိန့်ပတ်သက်တဲ့ စာပေတွေကို ကျွန်းတော်တို့ သိရဖတ်ရပါတယ်။ ဓမာပြည်မှာက နိုင်ငံတကာ ပန်းချိန့်ပတ်သက်လို့ အရင်က ဘယ်လိုလိုဆိုတော့ ဒီအကိုလန်ကထုတ်တဲ့ Artist Magazine ဆိုတာရယ်၊ Studio Magazine ဆိုတာရယ် နှစ်ခုရှိတယ်။ ဒါပဲဝင်တယ်။ အဲဒီတော့ ကျွန်းတော်တို့ကဘာလဲဆိုတော့  
 အကိုလိပ်ပန်းချိကားတွေကို အကိုလိပ်ပန်းချိသရာ တွေကိုပဲ စမာပန်းချိသရာတွေက သိတာများတယ်။  
 အမေရိကန်ပန်းချိသရာ ပြင်သစ်ပန်းချိသရာ၊ ဂျာမန်ပန်းချိသရာ၊ ရျရှုပန်းချိသရာ ဘာညာနဲ့ ဒါတွေ အများကြီးရှိတာကို ကျွန်းတော်တို့ဆီက သိပ်မသိဘူး။ ကျွန်းတော်တို့ ဦးခင်မောင်နဲ့ တွေ့ပြီးမှ ကျွန်းတော်နဲ့ပေါ်ဦးသက်က နိုင်ငံတကာ ပန်းချိသရာတွေကို ပိုသိလာတာ။ အထူးသဖြင့်ကတော့ ဒေတ်ကြီးနဲ့ ပတ်သက်လို့ ကျွန်းတော်တို့က အများကြီး ပိုပြီးတော့ နီးစပ်လာတယ်။ အဲဒီကနေမှ ဒီ Expressionism တို့၊ Abstract Expressionism တို့ ဘာတွေညာတွေပေါ့။ အဲဒါတွေ အများကြီး ကျွန်းတော်တို့၊ ထိတွေ့ပြီးတော့ အားကျေလာတယ်။ အဲဒီအပိုင်းရောက်လာတော့ ကျွန်းတော်တို့။  
 အားကျေတဲ့ လူတော် ပထမပိုင်းက တော်တော်များတယ်။ တွေ့သမျှ ပန်းချိသရာတွေကို ကျွန်းတော်တို့က ဆယ်ယောက်မှာ ရှုစ်ယောက်လောက်ကို ကျွန်းတော်တို့က အားကျေနေတာပဲ။ နောက်ကျတော့ အဲဒီလို့ မဟုတ်ပါဘူး။  
 တဖြည်းဖြည်းနဲ့ လူတော်လိုက် ကြိုက်နေလို့ မဖြစ်ဘူးဆိုပြီးတော့ ကျွန်းတော်တို့နဲ့ နီးစပ်တဲ့ ဟာတို့လည်းပါမယ်။ တေးကားတို့၊ မို့နေးတို့၊ မန်နေးတို့ပါမယ်။

#### Track 4

ဒါကတော့ ဝင်းဖေ Bio အသံသွင်းသွင်းခွဲ MP3 ဖိုင် နံပါတ် ငါပေါ့များ။ ငါ ဆိုတာ ငါ ကဟာကို ဆက်မှာပါပဲ။ ကျွန်းတော် ငါ မှာပြောခဲ့တာက Influence က ကမ္မာပေါ်မှာရှိတဲ့ နိုင်ငံတကာက Modern Artist တွေ ကျွန်းတော်နဲ့ ပေါ်ဦးသက်ကို လွှမ်းမိုးတဲ့ ကိစ္စတွေပေါ့လေ။ ဒါပေမယ့် အဲဒါတွေ အများကြီးပဲ။ ပေါ်ဆန်းတို့ပါတယ်၊ တင့်ဆင့် ပင်ရိုးပါမယ်၊ ဂိုဏ်ပိုးပါမယ်။ နောက်ပြီးတော့ ဘရူးဆိုတို့၊ ဘာတို့လည်းပါမယ်။ ဒေးကားတို့၊ မို့နေးတို့ပါမယ်။

ပြောကြကြေးဆိုရင်တော့ အများကြီးပါပဲ။ ပေါ်ကီးတို့၊ ချွှန်လန်းစကီးတို့၊ ကနေဒါစကီးတို့၊ မက်တို့ဘာတို့၊ အကုန်ပေါ်က်ပြီးတော့ ကြိုက်တာပဲ။ နောက်ပိုင်းကျတော့ အကုန်ပေါ်က်ကြိုက်လို့တော့ မဖြစ်တော့ဘူး ဆိုပြီးတော့  
 ကိုယ်နဲ့သနရာသနရာပေါ့လေ။ ကျွန်တော်တို့က ကြိုက်တယ်။ ဦးဘသက်ရဲ့ တပည့်တွေပါပီ ကျွန်တော်တို့က water  
 colour တွေ အရေးပိုများတယ်။ ဦးဘသက်ကလည်း ဘယ်လိုပြောတူနဲ့ဆိုတော့ သူ့အယူအဆကိုက ရေဆေးနဲ့  
 ဆိုဆေးမှာ ရေဆေးက ပိုပြီးတော့ ခက်တယ်လို့ကို သူကိုယ်နှုက်က ဆုံးဖြတ်တယ်။ ကျွန်တော်တို့ကလည်း အဲဒီဟာကို  
 ကိုယ့်ဆရာကိုယ် ကိုယ့်လက်တွေ့သဘောအရကို ဆရာပြောတာကို နာခံတယ်၊ ဆရာကို ထောက်ခံတယ်။  
 ဘာဖြစ်လို့တူနဲ့ဆိုတော့ ရေဆေးဆိုတာက ရေးပြီးလို့ရှိရင် ပြန်ထပ်လို့ ပြန်ဖျက်လို့ ပြန်အုပ်ပစ်လို့ရတဲ့ကိစ္စ<sup>4</sup>  
 မဟုတ်ဘူးပဲ။ ရတော့ ရတယ်ပေါ့ပျော့။ ရပေါ်မယ့် အဲဒီကျေရင် မသန့်တော့ဘူးပေါ့ပျော့၊ အဓိပ္ပာယ်က။ ရေဆေးဆိုတာ  
 အရင်တူနဲ့ကတော့ (အခုထိလည်း ဒီတိုင်းပါပဲလေ) transparent medium လို့ ခေါ်ကြတယ်။ ကြည်နေမှာ ပေါက်နေမှာ  
 အဲလို့ အပေါ်ကနေ အိုပိတ်နဲ့ ပြန်ပိတ်လိုက်တာ မကောင်း၊ မကြိုက်၊ မည်းသည်းသွားတဲ့ နေရာကို  
 အဖြူလေးသုတေသနပြီးတော့မှာ အဲဒီအပေါ်မှာ ရေဆေးနဲ့ တစ်ခါပြန်ရေးမယ်တို့၊ ဘာတို့ဆိုတာမျိုးကို မသန့်ဘူးပေါ့လေ။  
 မသန့်ပြန်ဘူးဆိုပြီးတော့ မကြိုက်ကြဘူး။ အဲလို့ဟာတွေ ရှိတယ်။ ဒါကို သဘောကိုပြောပြတာပါ။ ဆိုဆေးဆိုတာ ဒါ  
 opaque medium ကိုး။ အဲဒီတော့ သူက တစ်နေရာမှာ မကြိုက်ဘူးဆိုရင် အဲဒီဟာကို လုံးဝည့် အဖြူနဲ့သုတေသနပြီးတော့  
 အပေါ်ကနေ လုံးဝကို အရောင်သစ်တွေ ပြန်တ်ပြီးတော့ကို လုပ်ရင်ကို ရတယ်။ အဲဒီလောက်ကို ဖြစ်နေတာ။  
 ဖြစ်နေတဲ့အခါကျတော့ ရေဆေးပိုင်လို့ရှိရင် ဆိုဆေးကတော့ ပြောမနေနဲ့။ ဘကြီးသက်က ကျွန်တော်တို့。  
 နှစ်ယောက်စလုံးကို ချစ်စနိုးနဲ့ ကိုကို ကိုကိုနဲ့ ခေါ်တယ်။ ကိုကိုတို့တဲ့ မင်းတို့ ရေဆေးပိုင်လို့ရှိရင် ဆိုဆေးကျတော့ မင်း  
 ဘယ်ဘက်ဖနောင့်နဲ့ပေါက်၊ ညာဘက်ဖနောင့်တောင် သုံးစရာမလိုဘူးတဲ့။ အဲလို့ကို သူက ရယ်စရာမောစရာ  
 ပျော်ပျော်ပါးပါး သူက အားပေးပြောဆိုတတ်တယ်။ ကျွန်တော်တို့၊ ဆရာက သိပ်သဘောကောင်းတယ်  
 သိပ်ပျော်တတ်တယ်။ သူက ငါ်ကိုလားငါ်လား မာန်လားမဲလား ဒါတွေ လုံးဝ မကြိုက်ဘူး။ ဦးဘသက်က သူ  
 ကိုယ်နှုက်က တကယ်ဂို့ဂို့တဗ္ဗာလည်း သူက မြို့မငြိမ်းရဲ့ဆရာတောင်မှ ဖြစ်တယ်။ သူက ဂို့တဗ္ဗာလည်း တယောထို့  
 သိပ်ကောင်းတယ်။ ပြီးတော့ သဘောပေါက်တာတွေဘာတွေလည်း ဘယ်လောက်ကောင်းတယ် မသိဘူး။ မြို့မငြိမ်းတို့  
 ဦးသန့်တို့က ခေတ်ပညာနဲ့ပတ်သက်လို့ ဦးဘသက်ထက် သာပါတယ်။ ဦးဘသက်က သူတို့ထက် အဲလို့  
 အနုပညာလက်တွေ့ပိုင်းမှာ ပို့သာပုံရတယ်။ သူတို့နှစ်ယောက်စလုံးက ဦးဘသက်ကို လေးစားရတယ်။ တစ်ခုရှိတယ်။  
 ဦးဘသက်က သူတို့ထက်လည်း အသက်ပိုကြီးတယ်၊ ကျွန်တော်တို့၊ ဘကြီးက။ ကြိုလို့ ခကာပြောရှိုးမယ်။ ကျွန်တော်တို့  
 ဦးဘသက်ဆီ ပညာသွားသင်တဲ့အခါ ဦးဘသက်က ဘယ်မှာနေသလဲဆိုတော့ မန္တလေးမြို့။ တရုတ်တန်းရပ်မှာရှိတဲ့  
 ရွှေတော်ပြီးဝင်းဆိုတာကြီးထဲမှာ သူကနေတယ်။ အဲဒီမှာနေတယ်။ အဲဒီဝင်းကြီးက ဘယ်နေရာလဲဆိုတာ ပေါ်အောင်လို့  
 ကျွန်တော်ပြောချင်ပါသေးတယ်။ သူ့ရဲ့ အရွှေ့ဘက်မှာ လမ်း ၈၀ ဆိုတာကြီး ရှိတယ်။ နောက် သူ့ရဲ့ အနောက်ဘက်မှာ  
 ၈၁ လမ်းဆိုတာ ရှိတယ်။ သူ့ရဲ့တောင်ဘက်မှာကျတော့ လမ်း ၃၀ ဆိုတာ ရှိတယ်။ နောက်သူ့ရဲ့ မြောက်ဘက်မှာ

ကျတော့ ၂၉ လမ်းဆိုတာ ရှိတယ်။ အဲဒီတော့ လေးထောင့်ကွက်ကြီး၊ အဲဒါကြီးကို ရွှေတော်ပြေးဝင်းကြီးလို့ ခေါ်တယ်။ အဲဒီရွှေတော်ပြေးဝင်း မြောက်ပေါက်ကနေပြီး ထွက်လိုက်လို့ရှိရင် မျက်နှာချင်းဆိုင် လမ်းဖြတ်ကူးလိုက်တာနဲ့ တစ်ပြိုင် တည်း မြို့မြိုင်းတို့ အိမ်ပါပဲ။ အဲဒါ မြို့မြိုင်းရဲ့ အိမ်ပဲ။ အဲဒီ ဝင်းဝမှာတင်ကို ရှိတယ်။ အဲဒီတော့ မြို့မြိုင်းအိမ်နဲ့ ဉိုးဘသက်အိမ်ဆိုတာ ကပ်နေတာ။ ဉိုးဘသက်အိမ်က စစ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ ရွှေတော်ပြေးဝင်းရဲ့ အနောက်ပေါက်ကနေ ဝင်သွားလို့ရှိရင် ကိုက် ၁၀၀ လောက် ဝင်ပြီးတော့ ဘယ်ဘသက်ချိုးလိုက်ပြီးတော့ မော့ကြည့်လိုက်ရင် အိမ်ကလေးက ပုံပေးသေးပဲ နှစ်ထပ်ကလေး။ အောက်ထပ်မှာ သူ့ညီမတွေ နေတယ်။ အပေါ်ထပ်မှာ ဉိုးဘသက်က နေတယ်။ တကယ်တမ်းကတော့ ရွေးတုန်းက ဉိုးဘသက်ရဲ့မိဘများ၊ အမျိုးများ ဒီရွှေတော်ပြေးဝင်းထဲမှာ နေပြီးတော့ ကျောက်စိမ်းဖြတ်တယ်၊ ကျောက်စိမ်းသွေးတယ်၊ ကျောက်စိမ်းလုပ်ငန်းတွေကို လုပ်တဲ့ မိသားစုပေါ့။ အဲဒီထဲကနေမှ ဉိုးဘသက်က ထွန်းပေါက်ပြီးတော့ ပန်းချိုးဆရာကြီး ဖြစ်လာတာ။ ဉိုးဘသက်အကြောင်းကို သိုးခြား နောက်ကျတော့ ကျွန်တော်တစ်နေရာမှာ ပြောပါမယ်။ အဲဒီ ရွှေတော်ပြေးဝင်းထဲကို ကျွန်တော်နဲ့ ပေါ်ဦးသက်က နှစ်ပေါင်းများစွာ ဝင်လို့ထွက်လို့ သွားလို့လာလို့နဲ့ ကျွန်တော်တို့ ပညာသင်ခဲ့ကြရတာပါပဲ။ အဲဒါ သူ့နေရာလေး ကျွန်တော် ပြောချင်လို့ ဖြတ်ပြီးတော့ ကျွန်တော်ပြောတာ။ မြို့မြိုင်းရဲ့အိမ်က ဘယ်ပေါ်မှာ ရှိတုန်းဆိုတော့ ၂၉ လမ်းပေါ်မှာရှိတယ်။ သူကတော့ ဘာနဲ့ဘာကြားမှာလဲဆိုတော့ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတယ်။ ရွှေတော်ပြေးဝင်းရဲ့ မြောက်ဘက်ပေါက် တည့်တည့်မှာ မြို့မြိုင်းအိမ်ရှိပါတယ်။ ဒါကို ကြံ့လို့ ကျွန်တော် ပြောပြတာပါ။ ကျွန်တော် စောစောတုန်းကဟာကို ဆက်ပြောရရင် ဉိုးဘသက်တပည့်တွေပါပဲ ကျွန်တော်တို့က Water Colour တော်တော် အရေးများတယ်။ သန်လည်း သန်တယ်။ သန်ပြီးတော့မှ Water Colour ရေးရာကနေပြီးတော့ ကျွန်တော်တို့က Cubism တွေလည်း ကြိုက်၊ Abstractionism တွေလည်း ကြိုက်၊ နောက်ပြီးတော့ Siponism ဘာညာနဲ့ ဒီပြင်ကိစ္စတွေပေါ့လေ။ ဆာရီရယ်လစ်ဇင်တွေ ဘာတွေလည်း ကျွန်တော်တို့က ကြိုက်တာကိုး။ ကြိုက်တဲ့အခါကျတော့ ဘယ်လို့သွားပြီး ဒြိုပြန်တုန်းဆိုတော့ ကျွန်တော်တို့၊ ၁၉၅၅-၁၉၅၆လောက်မှာလို့ထင်တယ်။ ကျွန်တော်တို့က ဘယ်သူ့သွားတွေ့တုန်းဆိုတော့ တရှုတ်ပန်းချိုးဆရာ နှစ်ယောက်၊ အဲဒါကို ကျွန်တော်တို့၊ Life Magazine ထဲမှာ ပထမစတွေ့တယ်။ တစ်ယောက်က ချင်ချိတဲ့ တစ်ယောက်က ဒွို့ကူးမန့်တဲ့။ ချင်ချိကတော့ ထားပါတော့လေ။ ကျွန်တော်တို့နောက်ပိုင်း ချင်ချိကို ကျွန်တော်တို့၊ သိပ်ပြီး မလေ့လာတော့ဘူး။ ဒွို့ကူးမန့်ကို ဆက်ပြီးတော့ လျော့လာတယ်။ ဘာဖြစ်လို့ လျော့လာတာတုန်းဆိုတော့ ဒွို့ကူးမန့်က တရှုတ်စုတ်ကို ကိုင်တယ်။ ကိုင်ပြီးတော့ တရှုတ်စုတ်ချက်တွေကို သူက အသားပေးတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒွို့ကူးမန့်ဘူး၊ ဘာဖြစ်လို့ တုန်းဆိုတော့ သူက အမေရိကန်ပြည်မှာ ကြီးပြင်းတာကိုး။ ဆန်ဖရန်စစ်ကိုမှာ ကြီးပြင်းတယ်၊ နယူးယောက်မှာ ကြီးပြင်းတယ်။ အဲဒီတော့ သူက ဘာတုန်းဆိုတော့၊ တရှုတ် Subject တွေကို သူက မရေးဘူး။ American Subject တွေကို ရေးတယ်။ ရေးတဲ့နေရာမှာ ကိုင်ထားတာ တရှုတ်စုတ်၊ အသွားအလာတွေက တရှုတ်စုတ် အသွားအလာတွေပဲ။ ဒါပေမယ့် သူက

ဘာတုန်းလို့ဆိုတော့ တရာတ်တွေလို့ အရောင်နည်းနည်း မရေးဘူး၊ အရောင်များများကို ရေးလာတယ်၊ ဘာဖြစ်လို့  
အရောင်များများရေးတယ်လို့ ကျွန်တော်ထင်သလဲလို့ဆိုတော့ သူ့လည်း အဲဒီခေတ်မှာ အလွန်ကြွတက်လာတဲ့ အရောင်  
အစစ်တွေနဲ့ အရောင်များများကို သုံးတဲ့ ခေတ်သစ်ပန်းသီး Modern Artist တွေနဲ့ အသွားအလာကိုလည်း သူ  
ကြိုက်ပုံရတယ်။ နောက်ပြီးတော့ သူ့ပန်းချိကားတွေထဲမှာပဲ Cubism သဘောတရားတွေလဲ ပါလာတယ်။  
သူ့ပန်းချိကားတွေထဲမှာပဲ ဆာရီရယ်လစ်ဇင်တွေလည်း ပါလာတယ်။ သူ့အရောင်သီအိုရိကလည်း ကျွန်တော်တို့ ဂျာမန်  
ပေါကလီးရဲ့အရောင် သီအိုရိလို့ ဖြစ်လာတယ်။ သူကလည်း လွတ်လပ်ခြင်းတို့၊ ရဲရင့်ခြင်းတို့၊ ပြတ်သားခြင်းတို့  
ရိုးသားခြင်းတို့ အဲဒါမျိုးတွေကို အနုပညာအလှုအဖြစ်နဲ့ ယုံကြည်ပြီးတော့ ရေးတဲ့ပန်းချီသရာ ဖြစ်ပုံရတယ်။ အဲဒါကို  
ကျွန်တော်တို့၊ ကြိုက်ကြတာ။ ကျွန်တော်တို့ကြိုက်ကြတော့ ကျွန်တော်တို့က ဒွန်ကူးမန့်ရဲ့ လွမ်းမိုးမှုတွေ  
ကျွန်တော်တို့နှစ်ယောက်အပေါ်မှာ အများကြီး ဖြစ်လာတယ်။ ဒါပေမယ့် ဒွန်ကူးမန့်ရတဲ့ လွတ်လပ်မှုမျိုး၊ ရဲရင့်မှုမျိုး  
ဝိပြင်မှုမျိုး၊ ကျွမ်းကျင်မှုမျိုး အဲဒီအခြေအနေကိုတော့ ကျွန်တော်တို့နီးစပ်ဖို့ အတော်ကြီးကို လိုပါတယ်။ ဒါ  
ကျွန်တော်တို့ဘာသာ ကျွန်တော်တို့လည်း သတိထားမိတယ်။ ဒါပေမယ့် နည်းနည်း နည်းနည်းနဲ့တော့ တိုးတက်မှုတော့  
ရှိတာပေါ့လေ။ ကျွန်တော်တို့ ဒါ နောက်ဆုံးဖြစ်ခဲ့တဲ့ဟာ။ ကျွန်တော်အနေနဲ့ စဉ်းစားတော့ ကျွန်တော်က  
ဆီဆေးလည်းရေးတယ်၊ Oil လဲရေးတယ်၊ Acrylic လဲရေးတယ်။ ရေးတဲ့ နေရာမှာ ကျွန်တော် တစ်ခါတစ်လေလည်း  
ဒွန်းကူးမန့်ဖြစ်ချင်မှု ဖြစ်တာပါ။ ကိုယ့်ဟာကိုယ် ခုန်တုန်းက အခြေခံတွေကိုပဲ အထွေထွေသဘောတရားလို့  
အောင်းမေ့ပြီးတော့ လွတ်လပ်ခြင်း၊ ရိုးသားခြင်း၊ ရဲရင့်ခြင်း ဘာညာပေါ့လေ။ အဲဒီအလှ တရားတွေကိုပဲ  
အေးထားပြီးတော့ ရေးပါတယ်။ တကယ်လို့ အဲဒီလို့ အလှတရားတွေ ကျွန်တော်ရေးတဲ့ထဲမှာ မတွေ့ဘူး ဆိုရင် ဒါ  
ကျွန်တော်တာဝန်ပဲ။ ကိုယ်ယုံသလိုဖြစ်အောင် မလုပ်နိုင်တာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်တော့  
အဲဒါပဲ။ ကျွန်တော်တို့က အနုပညာရဲ့အလှဆိုတာ အနုပညာသည်ရဲ့ ရိုးသားမှာ အနုပညာသည်ရဲ့ အတွေ့အကြံများမှာ  
သူ့ရဲ့ အဆုံးအဖြတ်တွေ၊ သူ့ရဲ့ ရဲရင့်မှုတွေ၊ သူ့ရဲ့ အတွေ့အခေါ်တွေ၊ သူ့ရဲ့ ဘာညာပေါ့လေ။ ကျွန်တော်တို့  
ဖန်ဆင်းမှုတွေပေါ့လေ။ အဲဒါတွေဟာ အနုပညာရပ်တစ်ခုရဲ့ တစ်ခုစီတစ်ခုစီရဲ့ အလှတရားတွေပဲလို့ ကျွန်တော်တို့က  
အဓိကအေးဖြင့် ယုံကြည်တဲ့လူတွေ ဖြစ်လာတယ်။ ဒီဟာကတော့ ခုန်တုန်းကပြောတဲ့ Inspiration နဲ့ Influence  
အကြောင်းနဲ့ပတ်သက်တဲ့ မေးခွန်းကို တိုးဖြည့်ပြီးတော့ ဖြေတာပါ။ အခု ဒီအသက်အရွယ်ရောက်လာပြီ ဒီစကား  
ပြောနေတဲ့အချိန်မှာ အသက် ဂုဏ် နှစ် ဖြစ်လာပြီ။ အဲဒါကို ဒီတိုင်းပဲ ယုံပြီးတော့ ဒီတိုင်းပဲ ချို့တက်နေတုန်းပါပဲ။  
ဒါကတော့ သေအတိ ဒီခံယူချက်နဲ့ပဲ သွားလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ရေးတဲ့ဆေးတွေ၊ ရေးပုံရေးနည်းတွေ၊  
ဘာတွေညာတွေ၊ Subject တွေ ပြောင်းရင်ပြောင်းသွားမယ်၊ ဒါမှုမဟုတ် Non-object တွေ ဖြစ်ချင်ဖြစ်မယ်။  
ဖြစ်ခဲ့လို့ရှိရင် အဲဒီထဲမှာ ကျွန်တော်လို့ချင်တဲ့ အလှတရားဆိုတာဟာ ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ ရိုးသားခြင်း၊  
လွတ်လပ်ခြင်း၊ ထိုးထွင်းစဉ်းစားခြင်း၊ အဲဒါမျိုးတွေ ထိုးထွင်းကြေားခြင်း၊ ဖန်ဆင်းခြင်း၊ ကျွန်တော်တို့ အဲဒါကို ကြိုက်တယ်။  
ကြော်လို့ ကျွန်တော်ထင်ပြီးတော့ ပြောခဲ့ချင်တယ်။ ကျွန်တော်တို့ နီးဆိုတဲ့ ပန်းချီသရာတစ်ယောက်ရဲ့ လက်ရာတွေနဲ့

သူ့ပန်းချီကားနာမည်တွေကော ကျွန်တော်တို့ ဖတ်ရတယ်။ နောက်သူ့ရဲ့ statement တွေ ဖတ်ရတယ်။ အဲဒီထဲမှာ ကျွန်တော်တို့က အတော်ကို ကြိုက်သွားတဲ့ဟာ တွေ့တယ်၊ ဘာတုန်းဆိုတော့ artists တွေမှာတဲ့ God-like Power ဆိုတာ ရှိတယ်တဲ့။ အဲဒီပါဝါကို သုံးပြီးတော့ create လည်း လုပ်ကြတယ်တဲ့။ အဲဒီတော့ Modern Concept မှာ အသစ်အသစ်တွေကို create လုပ်တာကို သူက God-like power လို့တောင်မှ သူက သုံးတယ်။ ကျွန်တော်တို့က အဲဒီလို တို့တို့တောင်းတောင်းနဲ့ ထိရောက်အောင် ပြောလိုက်တာတွေကို ကျွန်တော် သိပ်ကြိုက်တယ်။ အနုပညာသည်တွေမှာ တစ်ကဲ့မှာလုံးနဲ့ စကြာဝြားကြီးရဲ့ ဖန်ဆင်းရှင်၊ ဘုရားသခင်ရဲ့ တန်ခိုးကဲတိုပ်မျိုး ရှိတယ်ပေါ့လေ။ အတိုင်းအတာအားဖြင့် မဟုတ်သော်လည်း ကိုယ့်စိတ်ကြိုက် အသစ်အသစ်ကို ဖန်ဆင်းနိုင်တယ်။ ဖန်တီးနိုင်တယ်။ ဥပမာအားဖြင့် သွေ့ပြီးတော့ Visual Element တွေကို သိပြီးတော့ အဲဒီ Element တွေကို ကိုယ်ကြိုက်သလို အချိုးအစားတွေနဲ့ ထင်ထည့်ပြီးတော့ Visual Creation တစ်ခုကို ဖန်ဆင်းတယ်ဆိုပါ တော့။ ကြည့်လိုက်လို့ရှင်တော့ ဘယ်လိုဖြစ်မလဲဆိုတော့ Total Abstractionism တစ်ခုဖြစ်မယ်။ ဒါပေမယ့် Visual Beauty တစ်ခု၊ Visual Attraction တစ်ခု၊ Visual Excitement တစ်ခုကို ဖန်ဆင်းတဲ့နေရာမှာတော့ ဘုရားသခင်လိုပဲ ဒါအသစ်ပဲ။ ဘယ်မှာမှ မရှိဘူး။ ဒါခွေးပံ့ပါလည်း မဟုတ်ဘူး၊ နွေးပံ့ပါလည်း မဟုတ်ဘူး၊ အိမ်ပံ့မဟုတ်ဘူး၊ လူပံ့မဟုတ်ဘူး၊ ဆင်ပံ့မဟုတ်ဘူး၊ လူတွေသိပြီးသား ပညာတ်ပစ္စည်း ဘာမှ မပါဘူး။ ဒါ ပရမတ်ပစ္စည်းတွေချည်းပဲ။ ဒါပေမယ့် ဒီပန်းချီသရာကနေ အသစ်ဖန်ဆင်းလိုက်တာ။ ကောင်းချင်ကောင်းမယ်၊ မကောင်းချင်နေမယ်။ ဘုရားသခင်တောင်မှ ခွေးဖန်ဆင်းတာနဲ့ လူဖန်ဆင်းတာနဲ့ တူမှုမတူဘဲနဲ့။ ခွေးဖန်ဆင်းတာ တစ်မျိုးပေါ့လေ ခွေးဖြစ်သွားတာပေါ့။ လူဖန်ဆင်းတော့လည်း လူဖြစ်တာပေါ့ပြာ။ အဲဒီ သဘောပါပဲ။ အဲဒီက အမဲအမဲနဲ့ စကားလေးကို ကျွန်တော်တို့ ကြိုက်ပြီးတော့ သူ့ဆီကနေ Inspiration ရတယ်။ အဲဒီကို တစ်ခါတည်း ယုံကြည်လက်ခံထားလိုက်တာ။ ကျွန်တော်တို့က တစ်ခါတည်း ပြောရင်တော့ ဗျာ နည်းနည်းလွန်ရာကျေတယ်ပေါ့။ ကျွန်တော်တို့က ဘယ်လိုတုန်းဆိုတော့ ငါတို့မှာ God-like Power ရှိတယ်။ God-like Creation တွေကို လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်မယ်။ ငါတို့ အဲဒီအခွင့်အရေးကို ယူမယ်။ အဲဒီမျိုးလေးတွေ ရှိတယ်။ ဒါဟာ တော်တော်လေး အရေးကြီးပါတယ်။ ကျွန်တော်တို့ ဘဝမှာ။

## Track 5

ဒါကတော့ ဝင်းဖေအကြောင်း အသံသွင်းသွင်းထားတာ အမှတ်စဉ်(၅)ပေါ့ပြာ။ မေးခွန်းအမှတ်(၁၀)

Did your family support in pursuing art or did they expect you to follow a different path တဲ့။ ဒါက

များများစားစား ဖြေစရာ မရှိပါဘူး။ ကျွန်တော်အဖောက သိပ်အားပေးတယ်။ သူကိုယ်တိုင်က ငယ်ငယ်က သူ

ပန်းချီလဲရေးတယ်။ ဂိုဏ်လည်း လိုက်စားတယ်။ ဓာတ်ပံ့လည်း ရိုက်တယ်။ စာပေကျမ်းကန်ဘာဉာဏ်လည်း

လွှဲလာတယ်ပေါ့ပြာ။ နောက်ကျတော့ သူက ဘယ်လိုဖြစ်တုန်းဆိုတော့ ကြံတုန်းပေါ့လေ၊ သူ့အကြောင်းလေးလည်း

နည်းနည်းပါအောင်ပြောတာ။ ရွှေပြည်းဘတ်က သူက မြန်မာစာပေ၊ မြန်မာသမိုင်း၊ မြန်မာယဉ်ကျေးမှုဆိုတာတွေကို  
 သူ လေ့လာချင်စိတ် စိတ်ပါလာတယ်။ ပါလာတဲ့ အချိန်မှာ သူက ဘယ်လိုစိတ်ကူးသလဲဆိုတော့ ပန်းချီတို့၊ ဂိတ်တို့၊  
 ဓာတ်ပုံတို့ဆိုတာ လိုက်စားမယ့်လူတွေပေါ်တယ်။ ဒါပေမယ့် မြန်မာသမိုင်း၊ မြန်မာစာပေ၊  
 မြန်မာယဉ်ကျေးမှုဆိုလို့ရှင်တော့ လိုက်စားမယ့်လူက နည်းသွားလိမ့်မယ်။ အဲဒီတော့ မဖြစ်ဘူး၊ ငါ  
 ကျွန်တာတွေကိုလျှော့မယ် အဲဒီတော့ မြန်မာစာပေ၊ မြန်မာသမိုင်း၊ မြန်မာမှုကိစ္စတွေကိုပဲ ငါ ပိုပြီးတော့  
 အချိန်ပေးတော့မယ် ဆိုပြီးတော့ လုပ်လိုက်တော့ကာ သူက ဘာဖြစ်သွားတုန်းဆိုတော့ အဲဒီ ပန်းချီတို့၊ ဂိတ်တို့၊  
 ဓာတ်ပုံတို့ကို လျှော့တယ်။ ဓာတ်ပုံဆိုရင် လုံးဝကို မရှိက်တော့သလောက် ဖြစ်သွားတယ်။ မလုပ်သလောက်တောင်  
 ဖြစ်သွားတယ်။ အဲဒီတော့ ဘာဖြစ်တုန်းဆိုတော့ သူ တကယ်မလုပ်ခဲ့ရတဲ့ ပန်းချီတို့၊ ဂိတ်တို့၊ သူက Ego Extension  
 လိုပဲ။ သူ့သားသမီးတွေကို တစ်ခါပေးဖို့ကြိုးစားတယ်။ အဲဒီထဲမှာ သူ့သားသမီးတွေဆိုတာ အကုန်လုံးပေါ့ပျော့။ ကျွန်တော်  
 တို့က မိန်းကလေးက နှစ်ယောက်ပါတယ်။ ယောကျွားလေးက ငါးယောက်တောင် ပါတယ်။ အဲဒီတော့ မိန်းကလေး  
 နှစ်ယောက်က ငယ်ငယ်ကတည်းက အဖတ်မတင်ဘူး။ ယောကျွားလေးငါးယောက်ကို အကုန်လုံး မသင်မနေရတွေ  
 လုပ်တော့တာပါပဲ။ မသင်မနေရလုပ်တော့ဆိုတော့ ကျွန်တော်လည်း သင်ရတာပေါ့ပျော့။ အဲဒီထဲမှာမှာ ကျွန်တော်က  
 ပို့လေးပါလာတော့ ကျွန်တော်ကတော့ ဝန်မလေးပါဘူး။ အဲဒီတော့ Family က အားပေးတယ်ပေါ့ပျော့။ Did your  
 family support ဆိုတော့ Yes ပေါ့။ ဘယ်သူလည်းဆိုတော့ my own father ပေါ့ပျော့။ ကျွန်တော့အဖောကတော့  
 ကျွန်တော့အဖောက ပန်းချီရေးတာနဲ့ ပတ္တာလားတီးတာကို ဘယ်လောက်ထိတန်ဖိုးထားတုန်းဆိုတော့ ကျွန်တော်စာကျ်  
 ချိန်မှာ စာမကျက်ဘဲနဲ့ အိမ်မှာ ပန်းချီရေးနေလေ့ရှိရင် ကျွန်တော့အမေသာ်လည်းကောင်း၊ ကျွန်တော့အဒေါ်  
 သော်လည်းကောင်း၊ ကျွန်တော့ဦးလေးသော်လည်းကောင်း မြင်သွားလို့ရှိရင် အညီ မင်းဘာလုပ်တာတုန်း၊ စာမကျက်ဘဲနဲ့  
 မင်း အရှုပ်တွေ ရေးနေသလားဆိုပြီးတော့ ပြောလို့ရှိရင် ကျွန်တော့အဖောက ဒီကောင်စာမကျက်ဘဲ ဘာလုပ်နေတာတုန်း၊  
 အရှုပ်တွေ ရေးနေတာ၊ မဟုတ်ဘူး၊ အရှုပ်ရေးနေလို့ရှိရင် အဲဒါ စာကျက်တာပဲ။ ရေးပလေ့စော့၊ အဲဒီလို့ ပြောလေ့ရှိတယ်။  
 တစ်ခုတော့ ရှိတာပေါ့ပျော့။ စာကျက်ချိန်မှာ ပတ္တာလားထတီးလို့တော့ မရဘူးပေါ့။ ဒါပေမယ့် သူက ပတ္တာလားလည်း သူက  
 စာကျက်တယ်လို့ ယူဆတာပဲ။ သို့သော် သူဆိုလိုတာက ကျွန်တော် စာကျက်ချိန်မှာ ပတ္တာလားထတီးရင် ဒီပြင်လူတွေ  
 အနောင့်အယှက်ဖြစ်တာပေါ့။ အဲဒါတော့ မရဘူးပေါ့။ သူက အဲဒီသဘော။ Family Support နဲ့ ပတ်သက်လို့ကတော့  
 mainly ကတော့ အဓိကအားဖြင့်က ကျွန်တော့အဖော့၊ Support ကတော့ အပြည့်ကိုရတယ်။ နောက်ပြီးတော့ Did they  
 expect you to follow a different path ဆိုတာ ဒီပြင်လူတော့ မသိဘူး၊ ကျွန်တော့အဖောကတော့ မရှိဘူး။ မင်း  
 ဒီပြင်ဟာ လုပ်ချင်ရာလုပ်၊ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှုမ  
 အားလုံး မင်းတို့အနုပညာဆိုတာကို မင်းတို့ conversely ပဲ။ ကျွန်တာကတော့ မင်းတို့ဟာမင်းတို့ ဤကြတဲ့လမ်းသွား။  
 ဘာလုပ်လုပ်၊ ဆရာဝန်လိုင်းပဲ လုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ်၊ စွေးသည်ပဲလုပ်လုပ် လုပ်ချင်ရာလုပ်။ အခြေခံပညာ

သင်ရမယ်။ အခြေခံပညာဆိုတဲ့အချက်အထူးမှာ မင်းတို့ ဘာပါတုန်းဆိုတော့ ဒီအနုပညာဆိုတော့ ပါတယ်။ ဂိတ်ရယ်၊ သူကတော့ ပန်းချီရယ်ပေါ့။ အဲဒါပါတယ်။ ဒါက Question (10) ကို ကျွန်တော် ဖြေချင်တာ။ နောက် Question (11) က What motivate you to create? တဲ့။ ဒီဖန်တီးချက်တွေ လုပ်ဖို့အတွက် ဘာကနေ နှီးဆွဲပါသလဲတဲ့။ ဒါက တော်တော် ခွကျတဲ့ဟာဖျူ။ ကျွန်တော်တို့က အမြဲတစ်းကို ဖန်တီးချင်နေတော့တာဖျူ။ ဘာလို့တုန်းဆိုတော့ ဖန်တီးရတာ ဝါသနာပါ တာကိုး။ ဘောလုံးဝါသနာပါတဲ့လူ အမြဲဘောလုံးကန်ချင်နေသလိုပေါ့ဖျူ။ အဲဒီလိုနော်။ ကျွန်တော်တို့က ပန်းချီရေးချင်တာ။ နောက် ဂိတ်လုပ်ချင်တယ်။ အဲဒီတော့ လုပ်ချင်တဲ့နေရာမှာ Create ဆိုတာက တစ်မျိုးပေါ့ဖျူ။ ဖန်တီးချင်တဲ့ကိစ္စ ကတော့ နည်းနည်းတော့ အဲဒီထက်တော့ နည်းနည်းနိမ့်တာပေါ့။ သို့သော ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာကနေပြီးတော့ သိပ် Motivate လုပ်နေစရာ မလိုဘူးဖျူ။ များသောအားဖြင့် ကျွန်တော်တို့က ပန်းချီကတော့ ရေးချင်နေတာပဲ။ ဂိုဏ်က လည်း တီးချင်မှုတ်ချင်နေတာပဲ။ အဲဒီတော့ ဘာကနေပြီးတော့ Motivate လုပ်နေတယ်ဆိုတာ ပြောဖို့က တော်တော်ခက် တယ်။ ထူးထူးခြားခြားလေးတော့ ရှိတာပေါ့လေ။ ဒါကတော့ Subject နဲ့ပတ်သက်လို့ ရွှေ့တဲ့အချိန်လေးဘာလေး ဖြစ်ကောင်းဖြစ်မှုပေါ့။ အဲဒါ တစ်မျိုးပေါ့ဖျူ။ ထားပါတော့။ ဒီမေးခွန်း(၁၁)ကိုတော့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်လိုက် တော့မယ်။ မေးခွန်း(၁၂)။ List your art teachers and mentors? တဲ့။ အဲဒါက ကျွန်တော် အထက်မှာ ပြောခဲ့ပြီးသား ဖြစ်နေပြီး။ ကျွန်တော်ရဲ့ အနီးကပ်ဆရာတွေ ဘယ်သူလဲ။ ဥပမာ ကျွန်တော်အဖော် ကျောင်းရောက်တော့ ဦးထွန်းညွှန်း! နောက် ကျွန်တော်အားပေးတဲ့ ဘကြီးညွှန်း! အဲဒီပြီးတော့ ဘကြီးသက်တို့။ ဦးခင်မောင်တို့ ဘာညာပေါ့ဖျူ။ နောက်က ကမ္မားပန်းချီဆရာကြီးများဆိုတာလည်း ကျွန်တော် ပြောခဲ့ပြီးသားဖြစ်နေပြီး။ (၁၃)ကိုလည်း ကျွန်တော် ဒီလောက်ပဲ ဖြေချင်ပါတယ်။ မေးခွန်းနံပါတ် (၁၄) မှာ Why do you make art? တဲ့။ အနုပညာ ဘုရားကြောင့်လုပ်တာလဲ။ and who do you make it for ဘယ်သူ့အတွက်လုပ်တာလဲ answer as completely as possible ဒါနဲ့ပတ်သက်လို့က Why do you make art ဆိုရင် ကျွန်တော်က ရိုးရိုးဖြေချင်တယ်။ မွေးကတည်းက ပိုပေါ်လာတယ်။ အနုပညာကို မြတ်နိုးတဲ့စိတ် ဒါကို လုပ်ချင်တဲ့စိတ်၊ ပျော်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်၊ အဲဒီစိတ်တွေပါလာတယ်။ ဒါကြောင့်မို့ အနုပညာ လုပ်တာ။ ကျွန်တော်ကတော့ အဓိကအားဖြင့် ပထမကတော့ ဂိတ်အနုပညာ၊ နောက်ပြီးတော့မှ ပန်းချီအနုပညာ၊ ပြီးရင် စာပေအနုပညာ၊ နောက်ပြီးတော့ ရုပ်ရှင်အနုပညာ။ ဒါ အနုပညာတွေပဲ။ မင်းဘာကြောင့်လုပ်တုန်း။ ဒီကိုက ပါလာတယ်။ ဒါကို ချစ်တတ်တယ်၊ မြတ်နိုးတတ်တယ်။ ဒါကြောင့်မို့လို့ လုပ်ပါတယ်။ ကျွန်တော် ဒါဖြေချင်ပါတယ်။ ဒုတိယမေးခွန်းက and who do you make it for ဒါ တော်တော်အရေးကြီးတယ်။ ဒါနဲ့ပတ်သက်လို့။  
 ကြီးမှုပြတ်ပြတ်သားသားဖြေမှာက (၁၅) က ကျွန်တော်အတွက်ကျွန်တော် အနုပညာတွေကို လုပ်ချင်တာ။ ဒါ ကျွန်တော် အထူးပြုပြီးတော့ ကျွန်တော် ပြောတာပါ။ ဒါ အရေးကြီးတယ်။ မင်း တစ်ကိုယ်ကောင်းဆန်လှေချဉ်လားလို့ ပြောချင်ရင် အရမ်းတော့ မပြောပါနဲ့ဖျူ။ နည်းနည်း စဉ်းစဉ်းစားစားပြောပါလို့ ကျွန်တော်က ပြန်ပြီးတော့ မေတ္တာရပ်ခံချင်တယ်။ အရှိုးသားသုံးပြောရရင် အနုပညာ ကျွန်တော်လုပ်တဲ့အခါမှာ ဘယ်သူ့အတွက်တုန်းဆိုတော့ ပထမဉိုးစားပေးက ကိုယ့်အတွက်ပဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်လို့။ ကိုယ်လုပ်ချင်လို့။ ကိုယ်ဖြစ်ချင်လို့။ လုပ်တာနော်။

အဲဒါပြီးမှ ဒုတိယလူ၊ တတိယလူ ဆိုတာလာမှာ။ answer as completely as possible တဲ့။ အဲဒါကြောင့်မို့ ကျွန်တော်က ဘာဖြေမလဲဆိုတော့ ဒီဘက် ခေါ်မှာ၊ ဒီဘက်ခေါ်မှာ မဟုတ်ပါဘူး၊ ပေါ်တာတော့ တော်တော်ကြာပါပြီ၊ art for art's sake ဆိုတဲ့ စကားလေးရှိတယ်။ ကျွန်တော်က အလွန် အဲဒါလေးကို ကြိုက်တယ်။ ပြီးတော့ art is highly individual ဆိုတာလည်း ကျွန်တော် ကြိုက်တယ်။ အနုပညာက ပုဂ္ဂလိက သိပ်ဆန်တယ်။ တစ်ယောက်စီတစ်ယောက်စီရဲ့ စိတ်ကူးစိတ်သန်း သူ့အကြိုက် သူ့ရဲ့ရွေးချယ်မှာ သူ့ရဲ့ဆုံးဖြတ်မှာ အဲဒါတွေနဲ့ သူ့အတွက်ပဲလုပ်တာ။ အဲဒီလို ရိုးရိုးသားသား ယုံကြည်တယ်။ ဒါဟာ ဘာနဲ့အလားသဏ္ဌာန် တူတူနဲ့ဆိုတော့ အပင်လေးတစ်ပင်က အသီးတို့၊ အပွင့်တို့၊ သီးတာ၊ ပွင့်တာဟာ သူ့သဘာဝအရ အပင်လေးက သီးချိန်တန်ရင် သီး၊ ပွင့်ချိန်တန်ရင်ပွင့်ဖို့ လုပ်တာ။ သူက ဘယ်သူ့အတွက်မှ ဘယ်ကောင်မလေး ပန်ဖို့၊ ဘယ်ကောင် ကလေး စားဖို့၊ ဘာညာ ဒီလို ဘာမှာမဟုတ်ဘူး။ သူ့သဘာဝကိုက ပွင့်မှာမို့လို့ ပွင့်တာ။ အဲဒီတော့ Artist က Art တစ်ခုကို create လုပ်တဲ့အခါမှာ ပထမအဆင့်က သူ့ကိစ္စ သူလုပ်တာ။ နောက်မှ ဒီပန်းလေးက ပန်လို့ကောင်းတာ၊ အနဲ့ရှိလို့ ဒါလေးက မွေးလို့ကောင်းတာ၊ ဒီအသီးလေးက စားလို့ကောင်းလို့စားတာ၊ အဲဒီတော့ စားရတဲ့လူတွေ ဘာတွေ အတွက်က သူတို့အတွက် သူတို့အကျိုးရှိတယ်။ ဒါပဲ။ သို့သော် ဒီအပင်ကတော့ ဘယ်သူစားစေ၊ ဘယ်သူပန်းပန်စေ ဆိုတဲ့ကိစ္စနဲ့ လုပ်တာ မဟုတ်ပါဘူး။ သူက Naturally ဘယ်သူ့အတွက်မှ မဟုတ်ဘူးလို့လည်း မပြောဘူး၊ ဟုတ်တယ်လို့ လည်း ပြောစရာမလိုဘူး၊ သူ့သဘာဝအရ သူ့ဘာသူ သီးတာ၊ ပွင့်တာ၊ ဒါပါပဲ။ အနုပညာသည်များလည်း အဲဒီအတိုင်းပဲ။ သို့သော် ကြီးကြီးကျယ်ကျယ်ပေါ့ပျော်၊ လျှောက်လုပ်ပြီးတော့ ဒါကတော့ ပြည်သူ့အနုပညာသည်ဖြစ်တယ်၊ ဒါ ပြည်သူ တွေကို အလုပ်အကျွေးပြုဖို့၊ ဒါ ဘယ်လို့၊ ဘယ်နှင့်ဘာညာဆိုတာ ဒါကတော့ ပြောကောင်းအောင် ပြောတာပေါ့မျာ်။ သစ်ပင်တစ်ပင်ကနေပြီးတော့ ပန်းပွင့်တယ်၊ ကောင်မလေးတစ်ယောက်က ကောက်ပန်တော့မှ ဒါ နှင့်အတွက် ဒါ ပွင့်ပေးတာဆိုပြီးတော့ ပြောလို့ရှိရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့ပျော်။ ဒီသဘောပါပဲ။ သို့သော် လူမို့လို့ အနုပညာသည် တွေဟာ ပတ်ဝန်းကျင်အတွက်၊ လူတွေအတွက်၊ ကုန်စည်အတွက်၊ ပိုက်ဆုံရဖို့အတွက် ရေးပါ၊ လုပ်ပါ၊ ထုပါ၊ ဒါလည်း လုပ်လို့ ရတာပါပဲ။ အဲဒီတော့ အဲဒါကော မမှန်ဘူးလားဆိုတော့ ဒါက သစ်ပင်နဲ့ မတူတော့တာ၊ ပန်းပင်တစ်ပင်နဲ့ မတူတော့တာကို ကျွန်တော် ပြောပြတာ။ လူမို့လို့ ဒါလုပ်လို့ရတာ၊ လုပ်လို့မရဘူး မဟုတ်ဘူး။ အဲဒီလိုတော့ လုပ်လို့ရတာ အမှန်ပါ။ ဒါပေါမယ့် အဲဒါက တကယ့်အမိုက်အချက်မဟုတ်ဘူး။ အနုပညာသည်တွေရဲ့ အမိုက်အချက်ကတော့ သစ်ပင် ငယ်ကလေးတွေ သီးတာ၊ ပွင့်တာ၊ ဖူးတာ၊ ငံးတာ၊ အရွှေ့ကိုတွေ ထွက်တာလိုပဲ သူက သူ့ဘာသူ ထွက်တာ။ ဘယ်သူ့ အတွက်မှ ထွက်တာမဟုတ်ပါဘူး။ ဒါ answer as completely as possible ဆိုလို့ ကျွန်တော်ဖြေတာပါ။ အမိုက်ကတော့ ကျွန်တော့အတွက် ကျွန်တော်လုပ်တာ။ သို့သော်လည်း အခါ ကျွန်တော့မိသားစုကို ကျွန်တော့အနုပညာနဲ့ကျွန်တော် ရှာဖွေပြီးကျွေးမွှဲ့ခဲ့တာ အလွန်များပါတယ်။ ကျောင်းထားခဲ့တယ်၊ အဝတ်အစားတွေ ဝယ်ပေးတယ်၊ အစားအသောက် တွေ ဝယ်ကျွေးတယ် ဘာညာပေါ့လေ။ ဒါတွေက သူတို့အတွက်လုပ်တာ မဟုတ်ဘူးလားဆို့၊ ဟုတ်ပါတယ်ပဲ ပြောရမှာပဲ။ ဒါပေါမယ့် အဲဒါ ဒုတိယအချက်လေ။ ပထမအချက်ကတော့ ကျွန်တော်

အနုပညာတွေလုပ်တာ ကျွန်တော်အတွက်ပဲ ကျွန်တော် လုပ်တာပဲ။ ကျွန်တာတွေကတော့ အဲဒီ secondary ဒန်ဖယ်ဆက်ရှုယ်လီလိုဟာမျိုးပေါ့ဖြား။ နောက် တတိယတို့၊ စတူထွေတို့၊ ပစ္စမတို့၊ အကျိုးဖြစ်ထွန်းကုန်တာပေါ့ဖြား။ အဲဒီကြောင့် ကျွန်တော်ပြောချင်တယ်။ ဒီ art for people's sake ဆိုတာကို ဖြစ်စေချင်ရင် artist တစ်ယောက်က သူအရှိုးသားဆုံးနဲ့ အကောင်းဆုံး art ကို လုပ်ပေးတာပဲ။ အဲဒီ art ပြည့်သူ့လက်ထဲ ရောက်သွားလို့ရှိရင် အကောင်းဆုံး အကျိုးပြုလိမ့်မယ်။ အလူဆုံးပန်းလေးတွေ သူတို့ပန်ရလိမ့်မယ်။ မွေးရလိမ့်မယ်။ အရသာအရှိုးဆုံး အသီးလေးတွေ သူတို့စားရလိမ့်မယ်။ Artist ကနေပြီးတော့ တကူးတကူပေါ့။ ဒါတွေ ကတော့ တိုင်းပြည့်အကျိုး၊ အများအကျိုး ဖြစ်ရော့လဟယ်ဆိုပြီးတော့ လုပ်နေစရာမလိုပါဘူး။ သူက အရှိုးသားဆုံးနဲ့ သူအကောင်းဆုံး ပွင့်ပေးဖို့ ဒီအရသာအရှိုးဆုံး အသီးတွေကို သီးပေးဖို့၊ အကြီးဆုံးအသီးတွေကို သီးပေးဖို့၊ အမွှေးဆုံး၊ အနုံ၊ အဆင်း၊ အရသာနဲ့ ပြည့်စုံတဲ့ အသီးတွေကို သီးပေးလိုက်ဖို့ ဒါပဲ အရေးကြီးတာပါ။ အဲဒီတွေကို ဘယ်သူ့အတွက် ရည်ရွယ်ပြီး သီးမယ်လို့ ဘာတို့ တကူးတကူလုပ်နေစရာမလိုဘူး။ လုပ်နေရင်တောင်မှ အသီးတွေက အနည်းနဲ့ အများ ချို့ယွင်းသွားနိုင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

## Track 6

ဝင်းဖောကြောင်း အသံသွင်းထားတာ နံပါတ်(၆)ဖြစ်ပါတယ်။ ဒီမှာ မေးခွန်းနံပါတ်(၁၄) tell me as much as you can about your paintings တဲ့။ အဲဒီဟာလေးကို နည်းနည်းကြီးစားပြီးတော့ ဖြေပါမယ်။  
 ကျွန်တော်ရေးတဲ့ ပန်းချိုကားတွေနဲ့ပတ်သက်လို့ များများစားစားမရှိပါဘူး။ ကျွန်တော်အနေနဲ့က ပန်းချိုကားတစ်ကားဟာ (၁) မြင်လို့ရှိရင် ကြည့်တဲ့လူ၊ ကြည့်တဲ့လူဆိုတာ ဒီပြင်လူက နောက်မှာ ကိုယ့်ကိုယ်ကိုယ်ပေါ့။ ကျွန်တော်ကိုယ်တိုင်။  
 ကျွန်တော်ရေးတဲ့ပန်းချို့ ကားဟာ ဆွဲဆောင်မှုရှိရမယ်၊ နောက် ကြည့်လို့ရှိရင် Visual Excitement ပေါ့ဖြား။ ဒီအမြင်အာရုံကို နှီးဆွဲနိုင်တဲ့ အရည်အသွေးတစ်ခု ရှိနေရမယ်။ နောက်ပြီးတော့ ပထမပြောသလိုပေါ့။ ကျွန်တော်ကို ဆွဲဆောင်နိုင်တဲ့ စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်နေစေချင်တယ်။ အဲဒီလေးတွေရလို့ရှိရင် ကျွန်တော် ပထမအခြားပြီးပြီ။  
 ဒုတိယအခြားက အဲဒီတွေရဖို့ အတွက် ကျွန်တော်က ဘာလုပ်တတ်တုန်းဆိုတော့ ဒါ နောက်ပိုင်းကိစ္စတွေကို ပြောတာနော်။ ဟိုး ရှေးတုန်းကဟာတွေ မဟုတ်ဘူး။ ခုနောက်ပိုင်းလုပ်နေတဲ့ကိစ္စတွေကတော့ ဘာလဲလို့ဆိုတော့ ကျွန်တော် လွှတ်လွှတ်လပ်လပ် လုပ်ကိုင်ထားတဲ့ ကျွန်တော်ရဲ့လွှတ်လပ်ခွင့်ကို ပြတဲ့ကိစ္စဖြစ်စေချင်တယ်။ နောက် ကျွန်တော်ရဲ့ရဲ့ရင့်ရင့် ပျော်ပျော်ရွှေ့ရွှေ့ ဝမ်းပန်းတာသာ စိတ်ရောကိုယ်ပါ ခြယ်ထားလုပ်ထား ကိုင်ထားတဲ့ဟာ ဖြစ်စေချင်တယ်။ တတ်နိုင်သမုပ္ပါလော့။ ကျွန်တော်ဖြစ်စေချင်တာကို ပြောတာ။ တကယ်လုပ်တော့ ဖြစ်ချင့်မှ ဖြစ်မှာ။  
 အဲဒီတွေဟာ တကယ့်ပန်းချိုကားတစ်ကားရဲ့ အလှတွေပဲ။ အနုပညာတိုင်း အနုပညာတိုင်းရဲ့ အလှတွေပဲလို့ ကျွန်တော်ယုံကြည်တယ်။ ပန်းချိုကားရယ်လို့မှ မဟုတ်ဘူး၊ သီချင်းပဲဖြစ်နေနေ၊ ရုပ်ရှင် ကားတစ်ကားပဲဖြစ်နေနေ၊ စာပေရေးထားတဲ့ စာအရေးအသား၊ စာပေအနုပညာပဲ ဖြစ်နေနေ၊ အကတစ်ခုပဲ ဖြစ်နေနေ၊ ကျွန်တော် အဲလိုပဲ

ယုံကြည်တယ်။ အနုပညာရှင်ရဲ့ တစ်ခါတည်း ရဲရင့်ပြတ်သားမှာ ရိုးသားမှာ ပိုင်နိုင်မှု ဘယ်နှုတ့္တာ ဘာညာပေါ်ဖျား။  
 အဲဒါမျိုးတွေ။ အဲဒါတွေက အလှတွေပဲ။ နောက်မှ ဒီထဲမှာ Subject-wise ပေါ်ဖျား။ ကျွန်တော်က ရေးတာက ဥပမာ  
 သစ်ပင်တွေနဲ့ တောတွေတောင်တွေနဲ့ ရေးတယ်ဆိုပါတွေ့။ တောတွေတောင်တွေပုံကို တူတာ မတူတာ  
 ဘာညာနဲ့ဆိုပြီးတော့ အဲဒါတွေက နောက်ကိစ္စ။ စောစောက အလှတရားတွေသာ ပြည့်စုံမယ်ဆိုရင် တူတာ  
 မတူတာတောင်မှ ကျွန်တော်အနေနဲ့က ဘာမှ အရေးမကြီးဘူး။ မတူလည်း ကိစ္စမရှိဘူး။ သစ်ပင်က အစိမ်းဆိုပေါ်မယ့်  
 ကျွန်တော် အနီခြယ်ချင်စိတ်ရှုပြီးတော့ ကျွန်တော် အနီလည်း ခြယ်ချင်ခြယ်ထားမှာပဲ။ အဲလိုပေါ်လေ။ တိမ်ကအဖြူ။  
 ဆိုပေါ်မယ့် ကျွန်တော် အမည်းလည်း ရေးချင်ရေးထားမှာပဲပေါ်လေ။ ဖရဲသိုးက အတဲ့တဲ့ကဟာက အနီဆိုပေါ်မယ့်  
 ကျွန်တော် အစိမ်းလည်း ရေးချင်ရေးမှာပဲ။ သို့သော ခုနတ်နဲ့က အခြေခံအလှတွေတော့ ကျွန်တော်က မလွတ်စေချင်ဘူး။  
 ဒါက ကျွန်တော် Painting တွေရဲ့ နောက်ပိုင်းကိစ္စတွေ။ ဟိုး ရှေးတုန်းက ကျွန်တော်၏ယ်ငယ်တုန်းက ရေးတာကတော့ဖျား၊  
 ရှင်းပါတယ်။ ကျွန်တော်က ပစ္စည်းတစ်ခုကို ရေးတယ်ဆိုရင် သစ်ပင်တစ်ပင် ရေးတယ်ဆိုရင် သစ်ပင်တစ်ပင်  
 တတ်နိုင်သမျှ သဘာဝကျိုး တူစေချင်တာပေါ့။ လူဆိုရင်လည်း ပုံတူ ဖြစ်စေချင်တယ်ပေါ်ဖျား။  
 ပန်းကန်လေးတစ်လုံးရေးထားရင်လည်း အချို့အစား ကျွန်ပြီးတော့ တစ်ခါတည်း ပန်းကန်ပုံတူလေး  
 ဖြစ်စေချင်တယ်ပေါ်ဖျား။ အဲလိုပေါ့။ သဘာဝနဲ့ တူတာကို ကျွန်တော်က ယ်ငယ်က ကြိုက်တယ်။ ကျွန်တော်ဆရာ  
 ကျောင်းမှာသင်တဲ့ဆရာ ဦးထွေန်းညွှန်းက ကျောင်းမှာသင်တယ်။ ကျောင်းသားလေးတွေကို သင်တာကိုး။ အဲဒီတော့  
 ဘယ်လိုသင်တုန်းဆိုတော့ သင်တန်းစတဲ့အခါန်မှာကို Draw as you see don't as you think ဆိုပြီးတော့  
 မင်းတူ့မြင်သလိုပဲ ရေးပါ။ ထင်တာ မရေးပါနဲ့ ဆိုပြီးတော့ သူက သင်တာပါပဲ။ ဒါက တကယ်တမ်း  
 ကျောင်းသားလေးတွေ အခြေခံကို သင်တဲ့အခါ ဒီလိုပဲ သင်ရမယ်။ ဒီလိုမသင်ရင် ဘယ်လိုလုပ်မလဲ။ အဲလို့။ နောက်  
 ကျွန်တော်တို့ကြီးလာတော့က ဒါတွေဟာ အဲလို မဟုတ်ဘူးနော်။ Draw as you see draw as you think as well နော်  
 မြင်သလိုလည်း ရေးနိုင်တယ်၊ ထင်သလိုလည်း ရေးနိုင်တယ် ဆိုတဲ့ဟာတွေ ဖြစ်လာတယ်။ နောက်ကျွ  
 သိပ်သိပ်ကြီးလာတဲ့အခါကျွေတော့ မြင်သလိုရေးတာထက် ထင်သလိုရေးတာကတောင်မှ ပိုပြီးတော့ အရေးကြီးလာတယ်။  
 ဒီလိုနေရာမှာ ကျွန်တော်က စကားတို့အောင်ပြောတာပါ။ ထင်သလိုရေးဆိုတာ ထင်ရာစိုင်းဖို့ ပြောတာတော့  
 မဟုတ်ပါဘူး။ အတွေး၊ အမြင်၊ အထင်၊ တီထွင်မှာ တွေးခေါ်မျှော်မြင်မှာ အဲဒီလို အထင်မျိုးကို ပြောတာပါ။  
 ထင်ရာစိုင်းတယ်ဆိုတာ ရှိသေးတယ်။ ဒါက လျောက်လုပ်တာ။ အဲဒီအထင်က ရမ်းတာပေါ်ဖျား။ အဲလိုဟာမျိုးကို  
 ကျွန်တော် မဆိုလိုပါဘူး။ အနုပညာမှာ ရမ်းတာတွေက သိပ်မပါပါဘူး။ ရမ်းတာတွေက မပါဘူးဆိုပေါ်မယ့်  
 မရှိဘူးလို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အနုပညာလုပ်တဲ့နေရာမှာ Emotional approach  
 ဆိုတာ ဖြစ်လာလို့ရှိရင် Emotion ဆိုတဲ့ ခံစားချက်အရ ရမ်းချင်လည်း ရမ်းမှာပဲ၊ ကြမ်းချင်လည်း ကြမ်းမှာပဲ။ ဒါကတော့  
 ရှိတယ်။ ကျွန်တော်တို့ အနုပညာချုံးကပ် တဲ့နေရာမှာ (J)နည်းရှိတယ်။ အင်တာလဲဂျယ် approve ဆိုတာ ရှိပါတယ်။  
 Emotional approach ဆိုတာ ရှိပါတယ်။ တွေးခေါ်မျှော်မြင် စဉ်းစား ကျိုးကြောင်းဆင်ခြင်မှုနဲ့ ချုံးကပ်တဲ့

အနုပညာဆိုတာလဲ ရှိပါတယ်။ နောက်ပြီးတော့ ခံစားချက်အရ အဲဒါကို အခြေခံပြီးတော့ လုပ်တယ်ဆိုတဲ့ ချဉ်းကပ်တဲ့အနုပညာဆိုတာလည်း ရှိပါတယ်။ အဲဒီ (၂)မျိုး ရှိတယ်။ အဲဒီ(၂)မျိုးအနက်မှာ ကျွန်တော့ကိုယ်တွေ့ကတော့ ကျွန်တော် (၂)မျိုးစလုံး ကျွန်တော် ရှိနေတယ်။ ကျွန်တော့မှာ တွေးခေါ်မြော်မြင်ပြီးရေးတာလဲ ရှိနေတယ်။ ခံစားချက်အရ ရေးတာလဲ ရှိနေတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့ အခါကျတော့ ကျွန်တော်က တွေးခေါ်မြော်မြင်တဲ့အပိုင်းကတော် ပိုများနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီနေရာ မှာ တွေးခေါ်မြော်မြင်တဲ့အပိုင်းဟာ သတ္တိအရာ၊ ရဲရင့်တဲ့အရာမှာ ခံစားချက်အရ ရေးတဲ့ လုပ်တဲ့ ကိုင်တဲ့ အနုပညာ တွေ့လောက် သူက ရဲရင့်မှူးအား မကောင်းတတ်ဘူး။ မပြတ်သားတတ်ဘူး။ ကျွန်တော် ဒီလိုလေး ခံစားရတယ်။ ဒါတွေက အဲလို သိပေမယ့် က ဒါဆိုရင် တော်ပြီကွာ၊ မစဉ်းစားတော့ဘူး ငါ ထင်ရာပဲ ကြတော့မယ်ဆိုပြီး ဒါ ၉၀၈။ ဒါတွေက မရဘူး။ ဒါက သူ့ပါဇန်နဝါရီ၊ သူ့ရှိတဲ့အတိုင်း မြေကပင်တစ်ပင်ကနေ ငါ ခြောက်ပေမြင့်အောင် ငါ ချက်ချင်း ကြိုးထွားမယ်ကွာ ဆိုတာ မဖြစ်နိုင်ဘူး။ မြေက မြေကပဲ။ တစ်ခုတော့ ရှိတာပေါ်ပဲ။ မြေကမျိုးထဲမှာ ဝါးလည်း ပါတယ်ပျော်။ ဝါးကတော့ ခြောက်ပေမကဘူး၊ ပေခြောက်ဆယ်တော် ဖြစ်သွားနိုင်ပါတယ်။ ဒါ ရယ်စရာပြောတာပါ။ ဒါက ကျွန်တော် Painting တွေအကြောင်း General ပဲ။ ကျွန်တော်က Painting ရေးတဲ့အခါမှာ ဒါ Subject ကြီးလာတော့မှ ပြောတာ။ subject ဆိုပြီး ဒါ မြင်းပုံး နွားပုံး လူပုံး တောင်ပုံး တော်ပုံး ရေပုံး လျှောက်ရေးတာ။ ဒါတွေ တူတာ မတူတာ ယုံတိရှိတာ မရှိ တာ ကျွန်တော် ဘာမှာအရေးမကြီးဘူး။ ကျွန်တော်အရေးကြိုးတာက အဲဒီထဲမှာ အရောင်တွေခြုံမယ်။ အဲဒီအရောင်တွေ ကို ကျွန်တော်က ကျွန်တော်ထင်သလို လျှောက်ပြီးတော့ ဖန်တီးမယ်။ ဖန်တီးမယ်ဆိုတာ အပေါ့၊ အလေး မျှမှုတာ ဖြစ်၏ ဖဖြစ်၏ အဲဒီကိစ္စတွေ ကျွန်တော်လျှောက်လုပ်မှာ။ လျှောက်လုပ်တဲ့အခါ ကျွန်တော်ကျေနှင့်သွားလို့ရှိရင် ကျွန်တော်ပန်းချိုးကား ပြီးပြီး။ ဒီပုံးမှာ ယုံတိသဘာဝ ကျတာ မကျတာအပေါ်မှာ ကျွန်တော် အာရုံသိပ်မရှိဘူး။ ဒါ ကျွန်တော် တတ်နိုင်သမျှ ကြိုးစားပြီးတော့ ကျွန်တော်ပန်းချိုးတွေ အကြောင်း ကျွန်တော်ပြောပြောတာပါ။ အဲဒါပြီးတော့ မေးခွန်းနံပါတ်(၁၅)က ဘာတုန်းဆိုတော့ You seem to enjoy working in different medium? တဲ့။ ကျွန်တော်က medium ဆေးတွေအမျိုးမျိုး ကျွန်တော်ရေးတယ်လို့ ထင်ရတယ်တဲ့ သူက။ Do you just like brightly စုံစုံလေးပေါ့လေ အမျိုးမျိုးလျှောက်လုပ်ရတာကို ကြိုက်တာလားတဲ့။ or are there other reason for the changes ဒါမှာဟုတ် ဒီပြင် အကြောင်း ရှိပါသလားတဲ့။ ဒီပြင်အကြောင်းတော့ ဘာမှ မရှိဘူးပျော်။ ကျွန်တော်က ဘာနဲ့ပဲဖြစ်ဖြစ် Visual Composition တွေကို ဖန်တီးချင်တဲ့စိတ်ရှိတာ။ ကျွန်တော်က ဘာနဲ့ပဲဖြစ်ဖြစ် Visual Excitement တို့။ Visual Attraction တို့။ ဘာတို့ကို ရှိတဲ့ Composition တွေကို ကျွန်တော် ဖန်ဆင်းချင်တယ်။ representational ပြုစ်ပြစ်၊ non-representational ပြုစ်ပြစ် ကျွန်တော် ဖန်တီးချင်စိတ် ကျွန်တော့မှာ ရှိတယ်။ ဒီတော့ ဘာဆေးနဲ့ပဲဖြစ်ဖြစ် ရတဲ့ဟာနဲ့ ကျွန်တော် လုပ်ချင်တယ်။ ဘယ်ဆေးကိုတော့ မကြိုက်ဘူး၊ ဘယ်ဆေးမှ ကြိုက်တယ်ဆိုပြီးတော့ ကျွန်တော် အဲလောက် မရှိဘူး။ ဘာကိုတော့ ပိုကြိုက်တယ်၊ ဘာကိုတော့ နည်းနည်းလျော့ကြိုက်တယ် ဆိုတာမျိုးတော့ ကျွန်တော် ရှိပါတယ်။

အဲဒီလိုတော့ ရှိတယ်။ ဒါလည်း သိပ်များများတော့ မရှိပါဘူး။ ဒီလောက်ပဲ ကျွန်တော်ဖြေချင်ပါတယ်။ နောက် မေးခွန်းနံပါတ် (၁၆)က What artist influence you and why? တဲ့။ ဒါတွေက ကျွန်တော် ဖြေပြီးသားဖြစ်နေပြီ၊ နောက်ပန်းချီဆရာတွေ စမာ ပန်းချီဆရာတွေက ဘယ်သူတွေ ဘယ်သူတွေ ကျွန်တော့ကို ဘယ်လိုလွမ်းမိုးတယ်၊ ကျွန်တော် အားကျေတယ်ဆိုတာတွေ ရှိတယ်။ နောက် ကမ္မားနိုင်ငံတကာ ပန်းချီဆရာတရီးတွေလည်း ကျွန်တော် လျှောက်ပြောတယ်။ လူတို့က သိပ်တအားကြီး အရေးမကြီးပါဘူး။ ဘယ်ပန်းချီဆရာတစ်ယောက်မှ ဒီလွှမ်းမိုးမှုမှာ အဓိကသော့ချက်လို့ အရေးကြီးနေတယ်ဆိုတာ ကျွန်တော့မှာ မရှိဘူး။ ဒီပန်းချီဆရာကြီးတွေ ကျွန်တော်အားကျဲ့တယ်ဆိုတဲ့ ပန်းချီဆရာကြီး တွေ၊ ကျွန်တော့ လွှမ်းမိုးခဲ့တယ်ဆိုတဲ့ ပန်းချီဆရာကြီးတွေက ကျွန်တော့အတွက် ကျွန်တော်ကိုယ်တိုင် ပန်းချီရေးတဲ့နေရာမှာ အားပေးတဲ့ လူတွေပေါ့။ ကျွန်တော့ကို ဒါမှမဟုတ် အသိရားတွေ ပေးခဲ့တဲ့လူတွေ၊ ကျွန်တော့ကို နှီးဆွဲတဲ့လူတွေ နှီးဆော်ခဲ့တဲ့လူတွေ ကျွန်တော့ကို သင်ကြားပေးခဲ့တဲ့လူတွေ အဲဒီလိုပဲ အရေးကြီးပါတယ်။ ဒီထက်တော့ ကျွန်တော် ဘာမှာအရေးမကြီးဘူး။ ကျွန်တော့ရဲ့ အဓိကဆရာကတော့ ပီကာဆိုးပါပဲလို့ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော့အဓိက ဆရာက ဒွန်ကူးမန်းမှုလို့လည်း ကျွန်တော် မပြောချင်ပါဘူး။ ယူတွေစာဆုံးပါယျာ၊ ကျွန်တော့အဓိကဆရာ ဦးဘသက်ပါလို့ တောင်မှ ကျွန်တော် မပြောချင်ပါဘူး။ ဒီဆရာကြီးတွေအားလုံးက အနှစ်ကျေးဇူးရှင်တွေ ဖြစ်နေလို့ပါ။ ကျွန်တော် ကျေးဇူးကန်းတဲ့အနေအထားလည်း မဟုတ်ပါဘူး။

## Track 7

ဝင်းဖေအကြောင်း အသံသွင်းဖိုင် နံပါတ်(၇)ဖြစ်ပါတယ်။ ဒီမှာက အဓိက မေးခွန်းက ဘာလဲလို့ဆိုတော့  
What are some turning points in your life? တဲ့။ ကျွန်တော့ဘဝတစ်လျှောက်မှာ ထင်ရှားတဲ့  
အကွဲ့အပြောင်းပေါ့လေ။ အဲဒါန့် ပတ်သက်လို့ ကျွန်တော့ဘဝမှာ အကွဲ့အပြောင်းတွေက အတော်ကို များတယ်။  
အဲဒါတွေကို ပြောရမှာပေါ့လေ။ ပထမတော့ ဘာနဲ့ပြောချင်တုန်းဆိုတော့ ပန်းချီနဲ့ပတ်သက်ပြီးတော့ ပြောချင်တယ်။  
ဒီပြောအကြောင်းတွေ သိပ်မပြောချင် ဘူး။ ပန်းချီနဲ့ပတ်သက်လို့က ပထမဆုံးအကွဲ့အပြောင်းကိုက ကျွန်တော်က  
အလွန်ကံကောင်းတဲ့လူဖြစ်တဲ့အတွက် ဟိုးငယ်ငယ်လေးကတော် စြိုးတော့ ထင်ရှားတဲ့အကွဲ့အပြောင်းတစ်ခုကို  
ရတယ်။ သာမန်ကလေးတွေဆိုလို့ရှိရင် နှစ်နှစ်သား သုံးနှစ်သားလောက်မှာ သာမန်ပေါ့၊ ဘာ ထူးထူးခြားခြား  
တွေစရာလိုလဲ။ ဒီလိုပဲ ကြိုးလာပြီး ခဏနေ ကျောင်းတက်မယ်၊ ဘယ်နှစ် ဘာညား။ အဲလိုမဟုတ်ဘူး။ ကျွန်တော်က  
ပန်းချီနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ အကွဲ့အပြောင်းလို့ ခေါ်ရမှာပေါ့၊ အကွဲ့အပြောင်း မခေါ်နိုင်သေးဘူးပဲ ထားပါယျာ။  
ထင်ရှားတဲ့အခြားပေါ့၊ ဒီအချက်ရခဲ့တယ်။ ဘာလို့တုန်းဆိုတော့ ဖအေလုပ်တဲ့လူက ပန်းချီပါသနာပါတယ်။ ပြီးတော့မှ  
ကိုယ့်ကလေးတွေကို ပန်းချီလဲ ရေးစေချင် တယ်။ ဂိုတလည်း လိုက်စားစေချင်တယ်။ အဲဒါတွေကို မဖြစ်မနေ

အခြေခံပညာရေးအဖြစ် လိုက်စားစေချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။ ရှိတာနဲ့အညီ သူက အကူအညီအများကြီးပေးတယ်ပေါ့ပျော့။ သင်ပေးတယ်ပေါ့ပျော့။ အားပေးတယ်ပေါ့ပျော့၊ တခြားမိဘတွေနဲ့ မတူဘူးပေါ့ပျော့။ ဒါဟာ တော်တော်ကို ထူးခြားတဲ့ ကျွန်တော်အတွက် ဒီအခြေအနေတစ်ရပ်ပေါ့ အကျွော်အပြောင်းမဟုတ်တောင်မှ အခြေအနေတစ်ရပ်။ အဲဒါပြီးတဲ့နောက် ဒုတိယကဗ္ဗာစစ်ဖြစ်တယ်။ ဒုတိယကဗ္ဗာစစ် ဖြစ်ပြီးတော့ ဒုတိယကဗ္ဗာစစ်ပြီးသွားတဲ့အခါကျတော့ ကျွန်တော် ကျောင်းပြန်တက်ရမယ်။ အတန်းကျောင်း ပြန်တက်ရ တော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်က ပန်းချီက တော်တော်ရေးနေပြီး။ အဲဒီအချိန်မှာ ထင်ရှားတဲ့ ဒါလည်း အကျွော်အပြောင်းမဟုတ်ပေမယ့် အခွင့်အရေးတစ်ရပ် ကျွန်တော်တွေပြန်တယ်။ အဲဒါက ဘာလဆိုတော့ စောစောပိုင်းကတည်း က ပြောခဲ့တဲ့ ကျွန်တော်ရဲ့ဘကြီးတော်တဲ့ ဘကြီးညွှန်လို့ခေါ်တဲ့ ဦးစိန်ညွှန့်၊ နောက်ကျတော့ သူကလည်း အနုပညာ ပန်တွာနဲ့ အကကျောင်း ကျောင်းအပ် မန္တလေးမြို့က အဲဒီကျောင်းရဲ့ ပထမဆုံး ကျောင်းအုပ်ကြီး ဖြစ်လာတယ်။ သူက ဘာလလို့ဆိုတော့ ဒုတိယကဗ္ဗာစစ်မဖြစ်ခင်က သူက စိုက်ပျိုးရေးဌာနမှာ သူက ရုံးအုပ်ကြီးလုပ်တဲ့ တာဝန်ထမ်းရတယ်။ နောက် စစ်လည်းဖြစ်ရော စိုက်ပျိုးရေးဌာနတွေဘာတွေ ဖျက်ပြုပြီးတော့ အိုလိပ်တွေဘာတွေ ဆုပ်ခွာထွက်ပြီး ဘာညာ ဆိုတော့ စိုက်ပျိုးရေးဌာနမှာက ဘာလည်းလို့ဆိုတော့ ဌာနနဲ့ပတ်သက်တဲ့ ပန်းချီဆေးတွေ အများကြီးရှိတယ်။ အဲဒါတွေက ဦးစိန်ညွှန့်က သူကိုယ်တိုင်လည်း ပန်းချီဝါသနာပါတဲ့လူဖြစ်တော့က စိုက်ပျိုးရေးဌာနက ပန်းချီပစ္စည်းတွေကို သူက ထိန်းသိမ်း ကာကွယ်ထားတယ်။ အများကြီးပဲ ဆေးတွေက၊ စိုက်ပျိုးရေးဌာနရုံးပိုင် ဆေးတွေကိုး။ အဲဒါတွေ အများကြီး ကာကွယ်ထားတယ်။ အဲဒါတွေက စစ်ပြီးတဲ့အခါကျတော့ အများကြီးရှိနေတယ်။ ကျွန်တော်က စစ်ပြီးတော့ အတန်းကျောင်းကို တက်တော့မယ် အသက်ကလေးကလည်း ဇန်အရွယ်လောက် ရောက်နေပြီဆိုတဲ့အချိန်မှာ ဒုတိယကဗ္ဗာစစ် အပြီးမို့လို့ ပန်းချီရေးတဲ့ ပစ္စည်းပစ္စယ သိပ်ရှားတယ်။ အဲဒီ သိပ်ရှားတဲ့အချိန်မှာ ကျွန်တော်က သိပ်ကောင်းတဲ့ဆေးတွေကို ကျွန်တော်ဘကြီးဆီက ရတယ်။ အဲဒီလိုကို ရတာ။ ရတော့ ကျွန်တော်က ဘယ်ကျောင်းသားလေးတွေ ရေးသလို ဘယ် ဟုတ်မလဲ၊ ကျွန်တော်က အတော့ကိုကောင်းတဲ့ဆေးတွေနဲ့ အတော်ကို ကောင်းတဲ့ လေ့ကျင့်မှုတွေ ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကျောင်းမှာ ပန်းချီသင်တယ်ဆိုတဲ့ကိစ္စ အခွင့်အရေးကို ကျွန်တော်က ရသေးတာ မဟုတ်ဘူး။ ဘာလို့တုန်း ဆိုတော့ စစ်ပြီးစက ကျောင်းမှာ ပန်းချီသင်တယ်ဆိုတာ မြောက်တန်းလောက်မှ စသင်တာ။ ကျွန်တော်က သူငယ်တန်း၊ ပထမတန်းကနေ ဘာညာနဲ့ စတက်ရညီးမယ့် အချိန်တွေမှာ ကျွန်တော်က ကျောင်းမှာ ဘာမှုသင်ကြားစရာ အကြောင်း မရှိဘူး။ ဒါနဲ့ ဖအောကတော့ အိမ်မှာသင်တယ်။ သို့သော် ဆေးပစ္စည်း ဘာမှုမရှိဘူး။ အဲဒီအချိန်မှာ အလွန်ကံကောင်းစွာဖြင့် ဘကြီးညွှန့်ဆီကနေပြီးတော့ လူကြီးတွေသုံးတဲ့ ပန်းချီဆရာတွေကိုသုံးတဲ့ ပန်းချီဆေးတွေပေါ့လေ့၊ ကျွန်တော်ရတယ်။ ရတဲ့အခါကျတော့ ကျွန်တော်အခွင့်အရေးက တော်တော်ကောင်းတယ်။ အဲလိုကနေ ကျွန်တော် ကျောင်းသွားတက်တယ်။ ကျောင်းသွားတက်တဲ့မှာ အကျွော်အပြောင်းလေးတွေက တော်တော်ကောင်းတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော် (၄၆)ကမှ စတက်ရတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်လို့ဖြစ်တဲ့မှာ စစ်အတောအတွင်းမှာ သင်ထားတာနဲ့

ဘာနဲ့ညာနဲ့ဆိုတော့က ဒီပထမတန်းနဲ့ဒုတိယတန်းကို တစ်နှစ်ပဲ တက်တယ်။ နောက်ပြီးတော့ သုံးတန်းကို ကျွန်တော်က တစ်လပဲတက်ရတယ်။ ကျွန်တော်က စာတွေက သိနေလို့ဆိုပြီး ကျွန်တော်က တက်သွားတယ်။ လေးတန်းမှာ ကျွန်တော် နှစ်လပဲ တက်ဖူးတယ်။ နောက် ငါးတန်းကျတော့ ကျွန်တော် ငါးလ၊ ခြောက်လပဲ တက်ဖူးတယ်။ ကျွန်တော်က ခြောက်တန်း ကို ရောက်သွားရော့။ အဲဒီတော့ တစ်နှစ်တည်းတောင် ကျွန်တော်က သုံးတန်းတက်သွားတယ်။ အဲလိုတက်သွားပြီးတော့ ခြောက်တန်းရောက်သွားအခါကျတော့ ကျွန်တော်က ပန်းချီစသင်တယ်။ ပန်းချီစသင်တော့ အဲဒီအချိန်တုန်းက ကျွန်တော် က တော်တော်ရေးတတ်ပြီးသား ဖြစ်နေပြီး။ ဆရာကြီးက ဦးထွန်းညွှန်းတဲ့။ နောက်ပိုင်းကျတော့ ဆရာကြီးက စမာ တစ်ပြည်လုံးမှာ ပန်းချီပညာဝန်ထောက် ဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းညွှန်းကျွန်တော် သူ့အတန်းမှာ တက်ရတယ်။ တက်ရတဲ့အချိန်မှာ ဆရာကြီးက ပထမဆုံးစပြီးတော့ က မင်းတို့ကောင်တွေကွာတဲ့ ရေးချင်ရာရေးကြတဲ့၊ ငါမင်းတို့ အခြေအနေနဲ့ မင်းတို့အရည်အသွေးတွေ ကြည့်မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်က လွှာရှုည်ပြီးတော့ ထပြီးတော့ ကျွန်တော် က ဆေးတွေဘာတွေ ရှိတဲ့ကောင်ဆိုတော့ ခဲနဲ့ ရှိုးရှိုးရေးရမှာလား၊ ရောင်စုံရေးရမှာလားလို့ ထမေးမိတော့ ဆရာ ဦးထွန်းညွှန်းကလည်း ကျွန်တော် ဘာကောင်မှန်းလ သိသေးတာ မဟုတ်ဘူး။ ဆရာကြီးက ဟောကြောင် မင်းက ဘယ်လောက်တတ်လို့ မင်းက ဒီစကားပြောရတာတုန်း၊ ကျွန်တော့ကို ဟောက်တယ်။ ဟာ ကျွန်တော်က ဆရာကြီးကို သိပ်ချစ်၊ သိပ်ရှိသော သိပ်လေးစားနေတာ။ ကျွန်တော် ပျော်ရည်တွေ ဘာတွေကို လည်လာတာ၊ ဝမ်းနည်းပြီးတော့။ ကျွန်တော့မှာ ဒီရောင်စုံဆေးတွေရှိပါတယ် ခဲတံရောင်စုံလည်း ရှိပါတယ်။ water colour လဲ ရှိတယ်၊ ဘာကွာတဲ့ water colour ရှိလားတဲ့၊ ပြစ်စုံတဲ့။ ဆုတော့ကာ ဒုတိယကမ္ဘာစစ်အပြီး water colour ရှိတယ်လို့ ပြောတာ သူ့အတွက်က အတော့ကို တအုံတဲ့ပဲ။ ကျောင်းသား တစ်ယောက်ဆီမှာ ပြောပါတယ်။ အဲဒါနဲ့ သူကြည့်တယ်၊ ကျွန်တော့ဆေးကို၊ ကျွန်တော့ဆေးက Artist colour တကယ်ကို ပန်းချီဆရာကြီးတွေ သုံးတဲ့ ကျောင်းသားတွေသုံးတဲ့ဆေး မဟုတ်ဘူး၊ အဲဒါမြင်သွားတယ်။ ဟာ မင်းဆေးတွေက အကောင်းစားတွေပဲ။ ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော့ဦးလေးက ပန်းချီဆေးတွေ ကျွန်တော့ကို ပေးပြီးရေးတာပါ။ ကောင်းပြီကွာ၊ မင်း ဒီဆေးတော့မဟုတ်ဘူး၊ ခဲတံရောင်စုံနဲ့ပဲ ရောင်စုံရေးစမ်းတဲ့ဆိုပြီးတော့ သူ ကျွန်တော့ကို။ ကျွန်တော်က အဲဒီတော့ ရောင်စုံတွေက ဒီအတန်းမတိုင်ခင်က ကျွန်တော် ရောင်စုံတွေက တော်တော်ရေးနေပါပြီ။ ရေးနေတော့ ကျွန်တော် သူ့ကိုရေးပြုလိုက်တာ၊ အဲဒီမှာ ကျွန်တော်က ပန်းချီ ကျောင်းသား သက်သက်မဟုတ်တော့ဘူး။ သူက ကျွန်တော့ကို သီးခြားခွဲသင်တယ်။ အဆင့်မြင့်၊ ပြီးတော့မှ ကျွန်တော်က သူ့ရဲ့လက်ထောက်လိုလို ဘာလိုလိုဖြစ်လာတယ်။ ကျောင်းမှာ သင်ပုန်းပေါ်မှာ သဲကနေပြီးတော့ မြင်ကွင်းတစ်ခုကို ရေးရေးပြီးတော့ အဲဒါ တစ်တန်းလုံး မင်း ကူးရေးကြကွာဆိုတဲ့ အတန်းမျိုးဆိုလို့ရှိရင် ဟောကောင် ဝင်းဖော်၊ လာစမ်း၊ ဒီပေါ်မှာ မင်း ဆင်းန်းတစ်ခုရေးပေးလိုက်၊ သစ်ပင်တစ်ပင်၊ ဘူရားနဲ့တောင်ကုန်းနဲ့ ဘာနဲ့ရေးပေးလိုက်ဆုံး ကျွန်တော်က မြေဖြေ။ နဲ့ အဲဒီအပေါ်မှာ တစ်ခါတည်း ရေးပေးလိုက်တာ။ အဲဒါ တစ်တန်းလုံးက ကူးကြပဲ၊ ကျွန်တော်ကတော့ ကျွန်တော်

လုပ်ချင်ရာ လုပ်နေတယ်။ ကျွန်တော်ဘာသာရောင်စုံပေါ့၊ ရောင်စုံခဲတံနဲ့ရေး၊ ဘာလုပ်ညာလုပ်ပေါ့။ ဒါဟာ အလွန်ထူးခြားတဲ့ ကျွန်တော့ဘဝမှာ ရရှိတဲ့အချက်တွေပဲ။ တောက်လျှောက်ကြီးပါပဲ၊ ကျွန်တော် အဲဒီတုန်းက ခြားက်တန်း၊ ခုနစ်တန်း၊ ရှုစ်တန်း၊ ကိုးတန်းပေါ့လေ။ အားလုံး လေးနှစ်ကို ကျွန်တော် တစ်တန်းကို တစ်နှစ်နေတယ်။

ကျွန်တော်တို့တုန်းက မက်ထရစ်ကူလေးရှင်းဆိုတာ ဆယ်တန်း ထိ မရှိဘူး။ ကိုးတန်းပဲရှိတယ်။ ကိုးတန်းမှာကျတော့ ကျွန်တော် မက်ထရစ်ကူလေးရှင်းကို ဖြေရတာပါပဲ။ ဒီထက်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ရှိသေးတယ်။

ဘာတုန်းဆိုတော့ ကျွန်တော်က ပန်းချိကို တော်တော့ကို ရေးတယ်။ ရောင်စုံတွေလည်း ရေးတယ်ဆိုတဲ့အတွက် ဘာဖြစ်တုန်းဆိုတော့ အဲဒီတုန်းက သိပ်ခေတ်စားတဲ့ ကိစ္စတွေရှိသေးတယ်။ ဒီခေတ်နဲ့ မတူဘူး။ အဲဒါက ဘာလဲဆိုတော့ မိန်းကလေးတွေက အဲဒီတုန်းက ကျောင်းသူတွေက သီချင်းစာအုပ်တွေ ထားကြတယ်။ သီချင်း တွေကလည်း ခုခေတ်လို အများကြီး မရှိသေးဘူး။ အဲဒီသီချင်းစာအုပ်တွေက ဓာတ်ပြားသီချင်းထဲကထွက်တဲ့ သီချင်းတွေ။ အဲဒါတွေက ရွှေ့ဖိုးညိုတို့၊ ပပဝင်းတို့ ဘာညာနဲ့ ရွှေးသီချင်းထဲက ဆိုရင်လဲ ဘာညာ ရွှေ့ပြည့်စုံတို့၊ ဘာတို့ဆိုတဲ့ အဲလို သီချင်းမျိုးတွေ။ သူတို့က စာအုပ်အထူကြီးတွေနဲ့ သီချင်းစာအုပ်ထားတယ်။ ထားတော့ သီချင်းခေါင်းစဉ်းတွေကို သူတို့က ပန်းချိစာလုံးတွေနဲ့ ရေးတယ်။ အဲဒီရေးတာကို ပန်းချိရေးတတ်တဲ့လူတွေကို သူတို့က အကူအညီတောင်းတယ်။ ပန်းချိ ရေးတယ်ဆိုတာလည်း ရွှေးတုန်းကတော့ များသောအားဖြင့် မိန်းကလေးတွေက မရေးဘူး။ ယောက်သားလေးတွေက ရေးတယ်။ အထူးသဖြင့် ကျွန်တော်ကတော့ ရောင်စုံတွေကိုရှိတဲ့ကောင်ဆိုတော့ ကျွန်တော့ဆီအပ်တယ်။ အပ်တွေ့က ကျွန်တော်က အဲဒါတွေကို ရေးပေးရတယ်။ ဒါ ကျွန်တော် ပန်းချိလေ့ကျင့်တာလိုပဲ ကျွန်တော်က ကျွန်တော့ကို သူတို့က ဘာတွေပေးရတုန်းဆိုတော့ စာရွက်အလွတ်တွေ ဘာတွေ ပေးရတယ်။ ဒါက ပန်းချိရေးခ သဘောမျိုးပေါ့ ပေးရတယ်။ နောက်တစ်ခုက အဲဒီမိန်းကလေး အော်တို့ကရပ် ဆိုတာထားတယ်။ အော်တို့ကလည်း သိပ်ခေတ်စားတယ် အော်တို့စာအုပ်တွေ အဲဒီအော်တို့စာအုပ်တွေထဲမှာ ရေးစရာ အများကြီးရှိတယ်။ world of friendship တို့ ပန်းချိတွေ အများကြီး ရေးရတယ်။ ဘာမှမရေးတောင်မှ စာရွက်တစ်ရွက်မှ ပန်းပွင့်တွေဘာတွေ ရေးတာတွေဘာတွေ ရှိတယ်။ ကျွန်တော်က အဲဒီစာအုပ်တွေ၊ သီချင်းစာအုပ်တွေ၊ အော်တို့စာအုပ်တွေကို ကျွန်တော်ထုတ်ပေါ်ယောက်က ဒါ ကျွန်တော့လေ့ကျင့်ခန်းလုပ်တယ် Exercise စာအုပ်တွေလို ကျွန်တော်က သုံးခွင့်ရဲ့တာ။ အဲလိုလိုကို ကျွန်တော်က ထူးခြားတယ်။ ဒါ ကျွန်တော့အဖြစ်အဖြစ်အပျက်ကလေး ကျွန်တော် ပြောပြတာပါ။ အများကြီးပဲ တချို့စာအုပ်တွေဆိုရင် ကျွန်တော့ကျောင်းက မိန်းကလေးစာအုပ်တွေတင် မဟုတ်ဘူး၊ ကျွန်တော်တို့နားမှာ convent ကျောင်းရှိတယ်။ convent ကျောင်းဆိုတာ သိပ်ချမ်းသာတာ။ အဲဒီမှာ ချမ်းသာတဲ့လူတွေရဲ့ သားသမီးတွေနေတယ်။ အဲဒီမှာ သူတို့က အော်တို့အကောင်းတွေ၊ သီချင်းစာအုပ်အကောင်းတွေ ပိုတားနိုင်တယ်။ အဲဒီဟာတွေလည်း ကျွန်တော် ရေးပေးရတာပဲ။ ကျွန်တော်က ကျွန်တော့ကျောင်းမှာတင် မဟုတ်ဘူး။ တခြား မိန်းကလေးကျောင်းတွေနဲ့ နည်းနည်း နီးစပ်ရာပေါ့လေ၊ တစ်ခြို့လုံးတော့ မဟုတ်ပါဘူး။ ကျွန်တော်က အဲဒီမှာ ပေါ်ပြုလာဖြစ်တယ်။ အရှုပ်ရေးတတ်လို့။ ပန်းတွေ၊ ငှက်တွေ အဲဒီလိုတွေရေးတယ်။ ဒါ ကျွန်တော့အတွက်

ပန်းချိလေ့ကျင့်တဲ့ နေရာတွေပေါ့ဖြား။ နောက်ထပ် ကံကောင်းတာ တစ်ခုရှိပြန်တယ်။ ဘာတူန်းဆိုတော့ အဲဒီ အမှတ်(၁) အစိုးရအထက်တန်းကျောင်းဆိုတဲ့ ဒီအဆောက် အော်မှာ ပန်းချိဆရာဌီးထွန်းညွှန်းကြောင့် ဘာဖြစ်လာတူန်းဆိုတော့ မန္တလေးမှာ စစ်ပြီးခေတ် စဖွင့်ထားတဲ့ Upper Burma Art Club ဆိုတဲ့ အထက်မမာပြည်ပန်းချိအသင်းကြီးဆိုတဲ့ အသင်းကြီးက ဘာလုပ်တူန်းဆိုတော့ တန်းနွေ့နေ့တိုင်း အဲဒီမန္တလေးမြို့က ကျောင်းပိတ်လို့ အားလပ်နေတဲ့အခန်းထဲမှာ ကျွန်တော်တို့ရုပြီးတော့ ပန်းချိခဲ့တဲ့ ကိစ္စကြီးတွေ သူကလုပ်တယ်။ လုပ်တဲ့အခါကျတော့ အဲဒီမှာ Model Girl တို့။ Model Boy တို့ ထားပြီးတော့ ရေးကြ၊ ဒါမှုမဟုတ် still life တွေ ဘာတွေရေးကြ၊ ဒါမှုမဟုတ် တစ်လတစ်ခါ နှစ်လတစ်ခါလောက်က အဲဒီမှာစုရပ်လုပ်ပြီးတော့ ဘတ်စ်ကား ဌားပြီးတော့ Outdoor ထွက်တို့ အဲဒါတွေ လုပ်တယ်။ လုပ်တဲ့အခါ ဆရာကြီးဦးထွန်းညွှန်းက ကျွန်တော်ကို ပန်းချိရေးတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်ကိုလဲ ခေါ်ပြီးတော့ ခိုင်းတယ်။ အဲဒီမှာ ကူးဖို့၊ ပြုဖို့ ဘာဖို့ညာဖို့၊ နောက် ကျွန်တော်လည်း ပန်းချိရေးခိုင်းတယ်။ အဲဒီမှာ ဝင်ပြီးတော့ ရေးခိုင်းတယ်။ ကျွန်တော်လက်ကလည်း အတော်လေးကောင်း နေတော့ ဒီတစ်လနှစ်လပဲ ရေးလိုက်ရတယ်။ Outdoor တွေ ဘာတွေလဲ လိုက်လိုက်ရတယ်၊ ကျွန်တော် ဘာဖြစ်တူန်း ဆိုတော့ အဲဒီအသင်းကို ဝင်ခွင့်တောင် ရွှေးဗွားတယ်။ အဲဒီ Upper Burma Art Club ဆိုတဲ့အသင်းကို ကျွန်တော်ဝင်ခွင့်ရ သွားတယ်။ ပန်းချိဆရာကြီးတွေဆိုတာ နည်းတာမဟုတ်ဘူး၊ အဲဒီထဲမှာ ပါတာ။ မန္တလေးမြို့က နာမည်ကြီးပန်းချိဆရာတွေ အဲဒီမှာ အများကြီးပဲ။ အများကြီးလို့သာ ပြောတာပါ။ အဲဒီတူန်းက များတယ် ထင်ရတာပေါ့။ လေးငါးဆယ်ယောက် ရှိတာပါ။ အဲဒါတွေနဲ့ ကျွန်တော်က အပတ်စဉ် တရင်းတန္ဒိုး ကျွန်တော်က ပေါင်းသင်းလို့ရတယ်။ သူတို့ကလည်း ဒီပန်းချိ Club တန်းနွေ့နေ့တွေ ရေးဆွဲပွဲမှာလာရင်းနဲ့ သူတို့တစ်ပတ်လုံးမှာ ရေးတဲ့ ပန်းချိကားလေးတွေဘာတွေ ယူလာတယ်။ ယူလာပြီး အချင်းချင်းပြုကြတယ်။ ပြုကြတော့ ကျွန်တော်ကလည်း အများကြီး ကြည့်ရတာပေါ့၊ အဲဒါတွေကို။ ဆရာကြီး ဦးသန်းက ဘာတွေရေးလာတယ်၊ ဦးသသက် ဘာရေးလာတယ်၊ ဦးစောမောင်က ဘာရေးတယ်၊ ဆရာဌီးခင်မောင်က ဘာရေးတယ်၊ နောက်အရင်တူန်းက ကျွန်တော်တို့ မန္တလေးမြို့နှင့်ပယ်မှာလာပြီး အလုပ်လုပ်တဲ့ အင်ဂျင်နိယာကြီး တစ်ယောက်ရှိတယ်။ Architect တစ်ယောက်ရှိသေးတယ်။ သူက အင်လန်ပြန်၊ အင်လန်မှာတောင်မှ ရွှေးကိုယ်ဆုံးတွေ ဘာတွေရတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်။ နာမည်တော့ ရှုတ်တရက် မေ့နေတယ်။ ခင်မောင်ရင်တို့ ဆီကပါပဲ။ အဲဒါ သူကလည်းပါတယ်။ သူတို့လက်ရာတွေဘာတွေ ကျွန်တော် အများကြီးကို ကြည့်ရတာပေါ့လေ။ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲဆိုတာ ကျွန်တော်ပြောပြုတာပါ။

Track 8

ဝင်းဖေအကြောင်း အသံသွင်းဖိုင် နံပါတ်(၈)ဖြစ်ပါတယ်။ နံပါတ်(၈)ကတော့ နံပါတ်(၇)ရဲ့ အဆက်ပါပဲ။ ခုနှစ် ကျွန်တော် ရှုံးဆက်ပြီးတော့ ပန်းချိရေးဖို့အတွက် အလွန်အားတက်စရာ၊ အားရှိစရာအချက်တွေရှိတဲ့အပြင်

နောက် တစ်ချက်က ဘာ ရှိနေပြန်တုန်းဆိုတော့ ၁၉၄၆ကစ္စာ လွတ်လပ်ရေး မရသေးဘူး။ ဒါပေမယ့် ဒုတိယ ကမ္မာစစ်အောင်ပွဲဆိုပြီးတော့ အောင်ပွဲတွေလုပ်တယ်၊ ငြိမှာ လုပ်တယ်၊ ငိုမှာ အောင်ပွဲလုပ်တယ် နောက်ပြီးတော့မှ (၄၈)ကျမှ လွတ်လပ်ရေးအောင်ပွဲဆိုတာ လုပ်တယ်။ ရှိုးရှိုးအောင်ပွဲလုပ်တယ်။ မန္တလေးကျံးထောင့်မှာ အကြီးအကျယ် အောင်ပွဲမှာ ပြော၊ ပြုပွဲတွေ လုပ်တယ်။ ပန်းချို့ပြုခန်းဆိုတာလည်း ဖွင့်တယ်။ အဲဒီတော့ မန္တလေးမှာရှိတဲ့ အနုပညာသည် ပန်းချို့ဆရာတြီးတွေကန် အဲဒီမှာ ပန်းချို့ပြုခန်းတွေ ပြတယ်။ အဲဒီတော့ ထူးချွန်တဲ့ကျောင်းသားထဲကဆိုလို့ ကျွန်တော်ပဲ ပါတယ်။ ပထမ၊ အဲဒီမှာဝင်ပြီးတော့ ကျွန်တော် ပန်းချို့ကားလည်း ပြတယ်။ နောက်ပြီးတော့ ပန်းချို့ပြုပွဲ ဆိုတာလည်း ပါတယ်။ ကျောင်းသားတွေ ပြုပွဲတယ်။ အဲဒီတော့ ကျွန်တော်က ဝင်ပြုပွဲတယ်။ ဝင်ပြုပွဲတဲ့အခါ သိပ်ပြီးတော့ ကျွန်တော်အတွက်က အခွင့်အရေး သိပ်ကောင်းတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်က ပန်းချို့သေးတွေနဲ့ကို ကျွန်တော်ကရေးပြီး ကျင့်နေ့ကောင် ဖြစ်နေတယ်။ ကျောင်းသားတွေခွဲတဲ့ အနေအထားလောက်မှာ မဟုတ်တော့ဘူး ဖြစ်နေပြီးတော့ ကျွန်တော်မှတ်မိသလောက်က အဲဒီ(၂)နှစ်က လွယ်လွယ်ကူကူပဲ။ ၄၆နဲ့ ငိုမှာ ကျွန်တော်က လွယ်လွယ်လေး ပထမရတယ်။ အဲဒီ အောင်ပွဲပန်းချို့ပြုပွဲမှာ။ လွယ်လွယ်လေးပဲ ကျွန်တော်အတွက်ကတော့ ရတယ်။ ရွှေ့ပြီးတော့ ၄၈ ကစပြီးတော့ ကျွန်တော်တို့ကျောင်းက ဘယ်သူပါ ပါလာသလဲဆိုတော့ ပေါ်ဦးပါ ပါလာပြီ။ ပေါ်ဦးက ကျွန်တော်ပြောတဲ့အတိုင်း ကျွန်တော်ထက် ကျောင်းနေတာ အများကြီးနောက်ကျေတယ်။ နောက်ပြီးတော့ ဘာညာပေါ့လေ။ အဲလို့။ အဲဒီ ငါကစပြီးတော့ (၅၁) ထိပေါ့လေ။ အဲဒါက ကျွန်တော်က အမြဲ ပထမရတယ်။ ပေါ်ဦးက အမြဲဒုတိယရတယ်။ ပေါ်ဦးကလည်း အမြဲကျေနပ်နေတာပဲ။ ကျွန်တော်တို့နှစ်ယောက်က လွယ်လွယ်လေးပဲ အဲဒီမှာ။ ဘာလို့တုန်းဆိုတော့ ပေါ်ဦးကလည်း အဲဒီလိုပဲ ကျွန်တော်တို့ အထက်မြန်မာပြည် ပန်းချိုး club ရဲ့ အသင်းဝင်တော် ဖြစ်နေပြီ။ အဲလောက် လက်ကလည်း ကောင်းတယ်။ ဒါပေမယ့် အတွေ့အကြီးက ကျွန်တော်က ပိုများတယ်။ ကျွန်တော်က ဆေးတွေဘာတွေ လည်း ပိုရှိတယ်။ ကျွန်တော်က တောက်လျှောက်ပဲ။ (၅၁)လည်း ရောက်ရော ကျွန်တော်လည်း ဆယ်တန်းလည်းအောင် သွားရော၊ လွတ်လပ်ရေးအောင်ပွဲဆိုပြီး နှစ်စဉ်လုပ်တဲ့ အဲဒီမှာ တွေ့ပြီးလုပ်တဲ့ ပြုပွဲကလည်း ပယ်တော့တာပဲ။ ကျွန်တော်က မပြုပြုရဘူးပေါ့။ ကျွန်တော်က ငါးနှစ် ခြောက်နှစ် ကျွန်တော်ပဲ ဆုရတယ်။ ကျွန်တော်ပြုပြုရင် ကျွန်တော်ပဲ ရမှာပဲ။ ပေါ်ဦးတော့ ပယ်သလား၊ မပယ်ဘူးထင်တယ်။ သူကတော့ ဆယ်တန်းမအောင်သေးတဲ့အတွက်။ ကျွန်တော်တော့ ဆယ်တန်းအောင်သွားတဲ့တာရောဘာရော ပေါင်းပြီးတော့ ကျွန်တော်ကို ပြုပြင်ခွင့်ကို မပေးတော့ဘူး။ ကျွန်တော်လည်း တကယ်တမ်း ပြုပွဲတွေကို ကျွန်တော် စိတ်မဝင်စားဘူး၊ ပြုပြင်လည်း မပြုပြင်ချင်တော့ဘူး။ ဒါကြောင့်မို့ ဒီကန်အထိ ကျွန်တော်ကယ်တုန်းက ဆူရတဲ့တံ့ဆိပ်တွေ သိမ်းလား ဆည်းလား ဘာမှာမရှိဘူး။ ငယ်ငယ်ကတည်းက မရှိတာ။ အိမ်မှာ ကျွန်တော် တစ်နေရာမှာထည့်ထားလိုက်တာ ဒါပဲ။ နောက်လည်း ပြန်လှည့်မကြည့်တော့ဘူး။ ကျွန်တော် ပြုပွဲတွေကို ကျောင်းက ဆရာတွေက သွားပြုပါဆိုလို့။ ဝင်ပြုပြုရတာ။ ကျွန်တော် သိပ်လည်း အယုံအကြည် မရှိဘူး။ ဥပမာ ပတ္တလားပြုပွဲဆိုလို့ရှိရင် ရှိတယ် ရွှေးတုန်းက

ကျွန်တော် ဝင်မပြိုင်ဘူး၊ အဲဒါတော့ အိမ်ပြောရင် ရတာကိုး၊ ကျွန်တော်အဖောကို ပြောတယ်။ ကျွန်တော် မပြိုင်ချင်ဘူးလို့၊ ဒီအလုပ်ကို။ ပြိုင်ရင် ကျွန်တော်ပဲရမှာ။ အဲဒီတုန်းက ပတ္တလားကို စနစ်တကျ သင်နိုင်တဲ့လူက သိပ်နည်းတယ်။ အဲဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပတ္တလားတီးတတ်တဲ့လူ တော်တော်ရှားတယ်။ အဲဒီတော့ ပြိုင်ရင်လည်း ကျွန်တော်ရမှာပဲ။ သို့သော် ကျွန်တော် မပြိုင်ချင်ဘူး။ မပြိုင်ချင်တော့ ဖအေပြော၊ ဖအေကတော့ အိုကေပဲ။ ကျောင်းမှာ ကျောင်းဆရာက ကျွန်တော်ဆရာက ပြောလို့မရဘူး။ မင်း သွားပြိုင်ရမယ်ဆိုတော့ ကျွန်တော် သွားပြိုင်ရတယ်။ သွားပြိုင်တော့ ကျွန်တော်ဆုရတယ်။ သိပ်တော့ဝန်ကြီးတာတော့ မဟုတ်ပါဘူး။ သို့သော် ကျွန်တော် ပြိုင်ပွဲဝါသနာ မပါဘူး။ ပြိုင်ပွဲကဆုတွေလည်း ကျွန်တော် သိပ်ပြီးတော့ မထားဘူး။ စိတ်ထဲမှာ အရေးတကြီးရယ်လို့ မထားဘူး။ အဲဒါကလည်း ကျွန်တော်တစ်သက်မှာ ဘာကြီးပဲပြောပြောပေါ့လေ။ ကျွန်တော် ကြိုက်တာ မကြိုက်တာက အပထား။ ပြိုင်ပွဲမှာ ဆုရတယ်ဘာရယ်ဆိုတာ ကျွန်တော် ဆက်ရေးစို့အတွက် အားတွေအင်တွေ ဖြစ်တာပေါ့လေ။ အလိုရှုပါတယ်။ အဲဒီ နောက်မှာတော့ ကျွန်တော် ဆယ်တန်းလဲအောင်ရော၊ ကျွန်တော်က အသက်(၁၅)နှစ်နဲ့ အောင်တယ်။ နောက် ကျောင်းမှာလည်း ကျွန်တော်က ပန်းချိရေးရင်း တီးရင်းမှုတ်ရင်းနဲ့ ကျွန်တော်အထက်တန်းကျောင်းမှာ ကျွန်တော် သိပ်စာတော်တယ်။ ကျွန်တော် ခြောက်တန်းကနေစပြီးတော့ ဟိုး မက်ထရစ်ဖြေတဲ့အချိန်ထိ ကျွန်တော်နှစ်တိုင်း ပထမရတယ်။ လတိုင်း ပထမရတယ်။ နှစ်တိုင်းမဟုတ်ဘူး။ အရင်တုန်းက လစဉ်စာမေးပွဲတွေအများကြီးရှိတယ်။ ဒါလည်း ကျွန်တော်ဘဝမှာ အပြောင်းအလဲမှာ အရေးကြီးတဲ့အချက်တစ်ချက်ပဲ။ အဲဒီတော့ ကျွန်တော် တက္ကာသို့လိုပေါက်တာနဲ့တစ်ပြိုင်တည်း ဓါးသားစုကို ဘာပြောတုန်းဆိုတော့ ကျွန်တော် ဒီနှစ်ပန်းချိ ရေးမလို့ ဒီတစ်နှစ် ကျွန်တော်နားမယ်။ တက္ကာသို့လိုပေါက်တာ ကျောင်းတော့ သွားတက်မယ်။ ဒါပေမယ့် စာမေးပွဲတော့ မဖြေဘူးဆိုပြီးတော့ ပြောတယ်။ အိမ်က အလွယ်တကူပဲ ခွင့်ပြုတာပဲ။ ကျွန်တော်က အသက်ငယ်ရွယ်ရွယ်နဲ့။

တက္ကာသို့လိုပေါက်သွားတဲ့ကောင်။ ဘောင်းသို့လိုပေးနဲ့ ကျောင်းသွားတက်တယ်။ ဆရာတွေတော်မှ နည်းနည်းအပြိုင်း ခံရတယ်။ ကျွန်တော်ကို ဘောင်းဘိတိနဲ့ တက်လို့။ မတက်ပါနဲ့ကွာချိပြီး နောက်ပိုင်း ကျွန်တော် တက်လို့မရတော့ဘူး။ ကျွန်တော်လုံချည်နဲ့ တိုက်ပုံနဲ့ဘာနဲ့ တက်ရတဲ့ဘဝရောက်သွားတယ်။ ဒါက အဲဒီမှာ အပြောင်းအလဲ အကွဲဖြစ်တယ်။ ကျွန်တော်ကိုယ်ကျွန်တော်ပဲ ရိုးရိုးပန်းချိရေးနေလို့တော့ မဖြစ်တော့ဘူးဆိုပြီးတော့ ဆရာဦးထွန်းညွှန်းနဲ့လဲ ကွဲပြား ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်က အထက်တန်းကျောင်းက ထွက်ပြီကိုး။ အဲဒါနဲ့ ကျွန်တော် က ပန်းချိဆရာကြီး ပိုးဘသက်ဆီကို ကျွန်တော်ရောက်သွားတယ်။ ကျွန်တော်ကိုယ်ကျွန်တော် သွားအပ်တယ်။ အဲတော့ ပေါ်ပိုးလည်း အပ်တဲ့။ သူနည်းနည်းစောသလား၊ ကျွန်တော်နည်းနည်းစောသလား မသိပါဘူး။ တစ်ချိန်တည်းလောက် ကျွန်တော်တို့။ ပိုးဘသက်ဆီ ရောက်သွားတယ်။ ဒါဟာလည်း အလွန်ကြီးကျယ်တဲ့ အပြောင်းအလွန်ကြီးတစ်ရပ်ပါပဲ၊ ဘကြီးသက်ဆီကို သွားသင်တယ်ဆိုတာကို။ အဲဒီတုန်းက ကျွန်တော် မှတ်မိတယ်။ ကျွန်တော်အဖော်နဲ့ သိပ်ရင်းနှီးတာက ဘတ်နိုပါတ်ပန်းချိ ဆရာကြီး ပိုးစောမောင်၊ ပိုးစောမောင်လည်း အတော်ကို တော်ပါတယ်။ ပန်းချိကို။ ကျွန်တော်အဖော်နဲ့ သိပ်ရင်းနှီးတယ်။ ကျွန်တော်က ပိုးဘသက်ဆီသွားသင်တဲ့အတွက် သူက ကျွန်တော်အဖော် ပြောတယ်။ ခင်ဗျားသားကဗျာ ပိုးဘသက်ဆီ

သွားသင်တယ်။ ကျေပိဆီ လာမသင်ဘူးဆီပြီးတော့ စကားနာထိုးတယ်ဆိုပါတော့။ ကျွန်တော့အဖောကတော့ ဒါပေါ့ပျောတဲ့  
ပန်းချိန်ည်းတွေက အမျိုးမျိုး၊ ခင်ပျေားနည်းလဲ ကောင်းတာပါပဲ။ သို့သော်လည်း သူကြိုက်တဲ့နေရာ သူ သွားသင်တာပေါ့၊  
ဘာဉာဏ် ။ ဒီလိုပြောရတယ်။ ကျွန်တော့တွေ့ရင်လဲ ပြောတတ်တယ်။ ဘယ်နှင့်တူန်း၊ မင်း ကိုဘသက်က ဘာတွေသင်  
တူန်း၊ ဘာဉာဏ်ပေါ့။ ကျွန်တော့တော့ သိပ်တော့ စကားနာ မထိုးပါဘူး။ ဒါကလည်း ကျွန်တော့ဘဝမှာ  
တစ်ဆစ်ချိုးတွေပါပဲ။ ဦးဘသက်ဆီ ရောက်သွားတဲ့အခါကျတော့ ဦးဘသက်က အလွန်လွတ်လွတ်လပ်လပ်  
ပျော်ပျော်ရွင်ရွင်နဲ့။ အမြတ်း ကျွန်တော်တို့ကို ပြီးပြီးရယ်ရယ်နဲ့ သူက သင်တာ။ ဒါပေမယ့် သူ့လက်ထောက်  
မြို့မြိုင်းရဲ့ သားအကြီး ကိုမောင်မောင်က တစ်ဆင့်သင်တယ်။ ဒါကလည်း သူ့ဆီမှာသင်နေတဲ့ စီနီယာပေါ့ပျော့  
ကျွန်တော်တို့ထက်အကြီး၊ သူ့လက်ကို အပ်ထား တယ်။ သူက တကယ့်အသေးစိတ် လေ့ကျင့်ခန်းတွေကို  
ကိုမောင်မောင်က ပေးတယ်၊ ကျွန်တော်တို့က ဘကြီးသက်ရဲ့ ပြောစကားတွေ နားထောင်ရတယ်၊ ဘကြီးသက်ရဲ့  
ရေးတာတွေကို ကျွန်တော်တို့ကဘေးကနေကြည့်ပြီးတော့ လေ့လာရ တယ်။ ဘကြီးသက်က ကျွန်တော်တို့ကို ပညာလည်း  
သင်ပေးရတယ်။ အချိန်တန်လို့ရှိရင် လမ်းထောင့်ကိုခေါ်သွားပြီးတော့ မူန့်ကျွေး၊ လက်ဖက်ရည်တိုက် ဘာဉာဏ်နဲ့  
အဲဒီလိုကို လုပ်သေးတာ။ အဲလိုကောင်းတဲ့ဆရာနဲ့ကို ကျွန်တော်တို့က ကြီးပြင်းခဲ့ရတာ။ အဲဒီ ဘကြီးသက်ဆီမှာ  
ကျွန်တော် သုံးနှစ်လောက်လည်း ပေါ်ဦးနဲ့။ အတူတူရေးပြီးရော အဲဒီသုံးနှစ် လောက်မတိုင်မီ နှစ်နှစ်လောက်မှာကို  
ဘကြီးသက်က ဆန်းပြားတဲ့ပန်းချိတွေကို ပြတယ်။ အဲဒီဆန်းပြားတဲ့ ပန်းချိတွေဆိုတာ က ဘာလဲလို့ဆိုတော့ Pointillism  
တို့ cubism တို့ surrealism အဲဒီလို ပန်းချိကားတွေ။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီမျိုးတွေ သိပ်ပြီးတော့  
မကြိုက်တတ်သေးဘူး။ ကျွန်တော်တို့က ရုံးရုံး၊ သဘာဝပန်းချိပေါ့လေ။ အပြင်မှာရှိတဲ့ သဘာဝ အလှကို အတုခိုးပြီးတော့  
မတူတူအောင် ရေးတဲ့ဟာတွေကို ကျွန်တော်တို့က ကြိုက်တာ။ ဘကြီးသက်ကလည်း အမှန် အဲဒီမျိုးပဲ ရေးတယ်။  
သို့သော သူက ကျယ်ပြန့်တဲ့ အယူအဆရှိတယ်။ အဲလိုပန်းချိကားတွေ သူကထုတ်ပြတယ်။ ထုတ်ပြပြီးတော့  
ကျွန်တော်တို့ကို အကဲခတ်တယ်။ ကျွန်တော်တို့ကိုအကဲခတ်တော့ ကျွန်တော်တို့က ဟာ ဒါတွေက ဘာတွေလဲပေါ့လေ။  
သိပ်ကြိုက်တာပဲ ဘာလို့ဆိုတဲ့အသံတော့ ကျွန်တော်တို့ဆီက မထွက်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က စူးစမ်းတဲ့  
သိချင်တယ်။ ဘကြီးသက် ဒါတွေက ဘူးကြောင့် ဒီလိုရေးတာတုံး၊ ဘူးကြောင့်ဒီလိုလုပ်တာတုံး၊ ဘာဉာဏ်တဲ့  
ကျွန်တော်တို့ မေးခွန်းမျိုးတွေပဲ မေးတယ်။ ပေါ်ဦးလည်းမေးတယ်၊ ကျွန်တော်လည်း မေးတယ်။ အေးကွာတဲ့ အဲဒီနဲ့  
ပတ်သက်လို့ကတော့ မင်းတို့ ဘကြီးခင်မောင်ဆီသွားတဲ့ဆီပြီးတော့မှ ဦးခင်မောင်ဆီကို ကျွန်တော်တို့ကို ပို့တယ်။  
ဒါလည်း ကျွန်တော်တို့အတွက် ထင်ရှားတဲ့ ဘဝတစ်ကွေ့ပဲ။ ဦးခင်မောင်ဆီကို ကျွန်တော်နဲ့ ပေါ်ဦးသက်  
ရောက်သွားချိန်။ ဘာလို့တုံးဆိုတော့ ဦးခင်မောင်ဆီတာက သိပ်ခေါ်မိတယ်၊ အောင်လိုင်စာလည်း  
ကောင်းကောင်းတတ်တယ်၊ အဲဒီတုံးက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဖြူတော်မှာရှိတဲ့ ဝါရှင်တန် Fine Art School  
ကနေပြီးတော့ သူက စာပေးစာယူသင်တန်းနဲ့ သူက သင်တန်းကို ယူထားတယ်။ နောက်ပြီးတော့မှ  
အောင်လိုင်စာဖတ်တတ်တော့ တွေားမဂ္ဂလင်းတွေ၊ စာအုပ်စာတမ်းတွေ ဘာတွေ အများကြီးဝယ်ပြီးတော့ အလွန်ကျယ်ပြန့်တဲ့

နိုင်ငံတကာပေါ့လေ။ ပန်းချိအခြေအနေအရပ်ရဲ အဲဒါတွေကို သူကသိတယ်။ သူက အဲဒီလိုဖြစ်တာ။ ဖြစ်တော့ကာ ဘက္ကီးသက်က သဘောကျတယ်။ သူ့ရဲ့ မြို့မြို့မြို့စကားနဲ့ပြောရရင် ကမ္ဘာကြည့်ကြည့်တတဲ့ အကြည့်အမြင်ပေါ့လေ။ အဲဒါကို သဘောကျတော့ ကျွန်တော်တို့နှစ်ယောက်ကို ဦးခင်မောင်ဆီ ကို အပ်ပြန်တယ်။ အပ်ပြန်တော့ ဦးခင်မောင်ကနေပြီးတော့ ကျွန်တော်တို့ကို နိုင်ငံတကာအမြင်တွေ သူကပြောဟော တယ်။ ပြောဟောပြီး ကျွန်တော်ကတော့ ဆယ်တန်းလည်းအောင်ပြီ တက္ကာသိုလ်လည်း ရောက်နေပြီဆိုတော့ စာအုပ် စာတမ်း တော်တော်များများလည်း ကျွန်တော့ကိုဖတ်ဖို့ပေးတယ်။ ဦးခင်မောင်ဆီ မရောက်ခင်က ကျွန်တော်တို့အများဆုံး ကြည့်ရတဲ့ နိုင်ငံတကာပန်းချီဆိုတာက အဂ်လန်ကလာတဲ့ Artist Magazine ဆိုတာရယ်၊ Studio ဆိုတဲ့ Magazine ဆိုတာရယ် ဒီနှစ်မျိုးပဲ ရှိတယ်။ အဲဒါတွေက ဘာလည်းလို့ဆိုတော့ အများဆုံးကတော့ အဂ်လန်က ပန်းချီဆရာတွေ အဂ်လိပ်ပန်းချီဆရာတွေပဲ ကျွန်တော်တို့က အများဆုံးကြည့်ရတယ်။ အဂ်လိပ်ပန်းချီဆရာတွေက ဘာပဲပြောပြော ကမ္ဘာ့ပန်းချီဆရာတွေ မဟုတ်တဲ့အတွက် နည်းနည်းတော့ ဘာပဲပြောပြော ကျဉ်းမောင်းတာပဲ။ အဲဒီတော့ ကျွန်တော်တို့က နည်းနည်းခပ်ကျဉ်းကျဉ်းမောင်းမြောင်းနဲ့ ကြီးခဲ့ရသလို ဖြစ်နေတယ်။ ဆရာဦးခင်မောင်နဲ့တွေ့တော့မှ ကျွန်တော်တို့က တော်တော်ကျယ်ကျယ်ပြန်ပြန်ဖြစ်တယ်။ ပြင်သစ်ပန်းချီဆရာတွေ၊ ဂျာမန်ပန်းချီဆရာတွေ၊ အီတာလုံးပန်းချီဆရာတွေ၊ ဥရောပနိုင်ငံတွေကနေပြီး ကျွန်တော်တို့ ၃တ်ချုပ်ပန်းချီဆရာတွေ၊ ဘယ်လုံးယန် နောက်ဟိုဘက်က ပန်းချီဆရာတော်တော် များများပါပဲလေ။ နောက်ကျတော့ တရာုတ်ပန်းချီဆရာ၊ ဂျပ်ပန်းချီ ဆရာ၊ ကုလားပန်းချီဆရာဆိုတာတွေလည်း ကျွန်တော် တို့ ကြည့်ခွင့်ရလာတာပေါ့လေ။ အဲဒီလိုကို ကျွန်တော်တို့က အလွန်ကောင်းတဲ့ အခွင့်အရေးတွေ ရတယ်။ ဒါဟာ အလွန်ကြီးကျယ်တဲ့ ကျွန်တော်တို့ပန်းချီဘဝနဲ့ ပတ်သက်လို့ အကွဲ့အပြောင်း ဖြစ်ပါတယ်။

## Track 9

ဝင်းဖေအကြောင်း အသံသွင်းဖိုင် နံပါတ်(၉)ဖြစ်ပါတယ်။ အမှတ်(၉)ကလည်း (၇)တို့၊ (၈)တို့၊ အဆက်ပါပဲ။ ဝင်းဖေရဲ့ပန်းချီဘဝနဲ့ပတ်သက်လို့ အကွဲ့အပြောင်းတွေပေါ့လေ။ အဲဒီအကွဲ့အပြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ကိစ္စလေးတစ်ခုလည်း ကျွန်တော်ထည့်ပြီးပြောချင်ပါတယ်။ ကျွန်တော်တို့၊ ဆရာဦးခင်မောင်ဆီမှာ သွားပြီးတော့ ပန်းချီအမြင်နဲ့ပတ်သက်ပြီးတော့ ချွဲနေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျွန်တော်တို့က ကမ္ဘာ့ပန်းချီအမြင်၊ ခေတ်သစ်ပန်းချီ အမြင်၊ Modern concept တွေ ဘာတွေကို ပြည့်ပြည့်ဝေ လက်မခံသေးဘူး။ သို့သော်လည်း အတွေ့အကြိုတွေကတော့ ရှိနေပြီ။ အဲဒီအချိန်မျိုးမှာ ကျွန်တော်အဖြစ်အပျက်တစ်ခု ကျွန်တော် ပြောချင်ပါတယ်။ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကော်လွှဲရှိတဲ့ ဆရာဝန်ကြီးတစ်ယောက်ရှိတယ်။ မန္တလေးမြို့မှာ၊ ဒေါက်တာစိုးသင်းတဲ့။ အဲဒီအိမ်ကို ကျွန်တော်က မကြာခဏသွားရတယ်။ ကျွန်တော်ကော်လွှဲးလည်း

ရှိပါတယ်။ သူမှာသားလေးတစ်ယောက်ရှိတယ်၊ ဆန်နီတဲ့။ သူသား ကလေးက ပန်းချိဝါသနာပါတယ်။  
ပန်းချိဝါသနာပါပေမယ့် သူက ဘယ်မှာသင်နေတုန်းဆိုတော့ မန္တလေးမြို့ စိန်ပန်းရပ် ထဲမှာနေတဲ့  
အထက်တန်းကျောင်းတွေမှာ ပြတဲ့ဆရာကြီးတစ်ယောက်ပဲ။ ကျွန်တော် လောလောဆယ်တော့ နာမည်မေ့ နေပြီ။  
အဲဒီဆရာကြီးဆိုမှာ အဲဒီကလေးက သင်နေတယ်တဲ့။ ဒါပေမယ့် ဘယ်လိုပြဿနာဖြစ်တုန်းဆိုတော့ အဲဒီဆရာကြီး က  
အဲဒီကလေးကို ဆက်မသင်နိုင်တော့ဘူး ဖြစ်နေတယ်။ အဲဒီကလေးကလည်း ပန်းချိသိပ်သင်ချင်တယ်။ ဟိုပန်းချိ  
ဆရာကြီးကလည်း ဒီကလေးကို ဆက်မသင်နိုင်တော့ပါဘူးဆိုပြီးတော့ ဒေါက်တာစိုးသင်းဆီ ပြန်အပ်တဲ့အချိန်ဖြစ်တော့  
ဒေါက်တာစိုးသင်းက ကျွန်တော့ကို အကူအညီတောင်းတယ်။ ကိုဝင်းဖော် ကျွန်တော့သားလေးက အဲဒီလို ဖြစ်နေတယ်။  
အဲဒီ ခင်ပျား ပန်းချိဆက်သင်ပေးစမ်းပါ ဒီကလေးကို ဆိုတော့ ကျွန်တော်က ဒေါက်တာစိုးသင်းကို ကျွန်တော်က  
ကျေးဇူးဆပ်ရမယ့်လူ ဖြစ်နေတယ်။ ဖြစ်နေတော့ကာဟာ ကောင်းပါပြီ၊ အဲဒါဆို ကျွန်တော့တာဝန်ထား၊  
ကျွန်တော်သင်ပေး ပါမယ်။ ကလေးက အဲဒီတုန်းက ဆယ်တန်းဖြေခါနီး ကလေး။ ကလေးက စာလည်းတော်တယ်၊  
ထားလိုက်ပါတော့၊ တို့တို့ပြောရရင် ဒီကလေး ကျွန်တော့လက်ထဲ ရောက်လာတယ်ဆိုပါတော့။ ရောက်လာတော့  
ကျွန်တော်က သူကို ပန်းချိ သင်တယ်။ အဲဒီ Water Colour ဘယ်လိုရေးရတယ်၊ ဟိုဟာ ဘယ့်နှုန်း ဒီဟာဘယ့်နှုန်း  
ဘာညာဆိုပြီးတော့ ကျွန်တော်က Outdoor တွေဘာတွေခံဗျား၊ ဘာလုပ် ညာလုပ်ပေါ်ပြာ ဒီကလေးကိုသင်တယ်။  
အဲတော့ ဒီကလေး နဂိုဆရာနဲ့ ဘုံးကြောင့်ပြဿနာဖြစ်သလဲဆိုတဲ့ကိစ္စ ကျွန်တော်အဲဒီအချိန်မှာ သိလာရတယ်။  
ဘာလဲလို့ဆိုတော့ ဒီကလေးမှာ အလွန် ကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ ဘာလဲလို့ဆိုတော့ သူမှာ  
မေးခွန်းသိပ်များတာပဲ။ ပညာသင်တဲ့အခါမှာ၊ ဘုံးကြောင့်၊ Water Colour မရေးခင်မှာ Yellow Orcher ကို  
ခံထားရတာတုန်းး၊ ဘုံးကြောင့် အဝေးကဟာတွေကို အပြာနဲ့ရေးပြီးတော့ အနီးဘက်ကဟာတွေကို  
အနီတွေဘာတွေနဲ့ရေးတာတုန်း၊ ဘာညာနဲ့ အဲဒီလိုမေးခွန်းတွေ သိပ်မေးတာပဲ။ မေးရင် ကျွန်တော် အကုန်ဖြေရတယ်။  
ဘုံးကြောင့် Yellow Orcher ခံထားတယ်။ ဘုံးကြောင့် အဝေးအတွက် အပြာက ဘယ်လို့ Atmosphere ဟိုကိစ္စကို  
ဘယ်လို့ ဘယ့်နှုန်းဘာညာနဲ့ ကျွန်တော်ကလည်း ဖြေတာပေါ့၊ အဲဒါတွေကို ဖြေတယ်။ ဖြေပေ မယ့်  
ကျွန်တော်စဉ်းစားတယ်။ ဒီကိစ္စတွေက ဟိုဆရာကြီးလည်း သိတာပဲ။ ငါဖြေသလို ဖြေနိုင်တာပဲ။ ဟိုဆရာကြီးက  
ဖြေမှာပေါ့။ ဒါနဲ့ကလေးမေးတယ်။ မင်း ဒီမေးခွန်းတွေကို ဟိုဆရာကြီးကို မင်း မေးတယ်မဟုတ်လား။ မေးတယ်လော  
သူကော် ဒီတိုင်းပဲဖြေလား၊ ဒီတိုင်းပဲ ဖြေတာပဲ။ ကျွန်တော် အခု သံသယရှိလို့ ထပ်မေးတာပါတဲ့။ အိုကေပေါ့၊ ပြီးပြီး  
ကိစ္စမရှိဘူး။ ဒါ ပြောလည်နေပြီ။ အဲဒါနဲ့ တစ်နေ့ကျတော့ ကျွန်တော် ပြဿနာ ကြီးကြီးမားမားတွေ့တယ်။ သူ့အိမ်မှာပဲ  
သူက ဘာထုတ်လာတုန်းဆိုတော့ နိုင်ငံခြားမဂ္ဂဇင်းတစ်ခု ထုတ်လာတယ်။ အဲဒီမဂ္ဂဇင်းထဲမှာ စင်းဆင့်တန်ဂိုးရေးတဲ့  
လူနှစ်ယောက်ပဲ၊ စစ်သားနှစ်ယောက်ပဲပါပဲ။ ထိုင်နေတဲ့ပဲ့။ အဲဒါကို ယူလာတယ်။ ယူလာပြီး ကျွန်တော့ပြေတယ်။  
ကျွန်တော့ပြေပြီးတော့ ဒီပုံဟာ ကောင်းသလားတဲ့၊ ဆိုတော့ ကျွန်တော် ကြည့်တယ်။ ကြည့်တော့ကာ အဲဒီပုံက Distortion  
နဲ့ ပင်းဆင့်ပန်ဂိုးရေးထားတာ။ ဒါပေမယ့် တော်တော်စောနေသေးတယ်။ ကျွန်တော်တို့ အဲဒီလိုပုံမျိုးကို တကယ်

ခံတွင်းမတွေ့သေးတဲ့အခါန်။ အဲတော့ ကျွန်တော်က ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်း ပြောတာ။ ဒီပုံ သိပ်မကောင်းဘူးတွာ လို့။ ဟာ ဘာဖြစ်လို့တုန်းတဲ့ ခင်ဗျားကသာ မကောင်းဘူးပြောတာတဲ့ ဒီပုံက အောက်မှာကြည့်တဲ့။ ဒီပုံက ဒေါ်လာသိန်းနဲ့ခြုံပြီးတော့ အခုအရောင်းအဝယ်ဖြစ်တာတဲ့။ ဆိုတော့က အေး ဖြစ်ချင်ဖြစ်မှာပေါ့ကွာ၊ ကြိုက်လို့ရှိရင် ပိုက်ဆံပေးတာပေါ့။ ခင်ဗျား အဲလိုတော့ လွှာယ်လွှယ်မပြောပါနဲ့ဘူတဲ့။ တကယ့်အဖြေအစ်ကို ကျွန်တော်က သိချင်တာပါတဲ့။ ဆိုတော့က ကျွန်တော်အဲဒါတွေကို အများကြီးစဉ်းစားရပြီ။ အဲဒီမှာ ကျွန်တော် အမိန့်စဉ်းစားတယ်။ ငါမကြိုက်တိုင်း မကောင်းဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး၊ အဲဒီတော့ ငါ မကြိုက်ပေမယ့် ဘုရားကြောင့်ကောင်းတယ်။ ဘုရားကြောင့် တန်ဖိုးရှိတယ်။ ဘာညာ ပေါ့လေ။ ဒါတွေဟာ ဖြစ်နိုင်တယ်။ ရှိနိုင်တယ်ဆိုပြီးတော့ ကျွန်တော်က ဒီအကြောင်းကို ကျွန်တော်ဆရာဖြစ်တဲ့ ဆရာ ဦးခင်မောင်ကိုပဲ ကျွန်တော်က ဒီပြဿနာကို သွားတင်တယ်။ ဆရာကလည်း ရယ်နေတယ်။ ရယ်နေဖြီးတော့ သူကပိုပြီး တော့ ဟော့ဒီစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်ဆိုပြီးတော့ ပြန်ပြီးတော့၊ ပင်းဆင့်ပန်ဂိုးရဲ့ Distortion တွေပေါ့။ သူရေးတဲ့အခါန်မှာ ဘုရားကြောင့် သူကြည့်ပြီးတော့ ရေးတဲ့ပစ္စည်းတွေကို နိုင်ပုံအတိုင်းမဟုတ်ဘဲနဲ့ တွန်းသွားတာ၊ လိမ့်သွားတာ ကိစ္စတွေ ဘုရားကြောင့်ပါတာလဲ၊ ဘာကြောင့် ထည့်ရတာလဲ။ ဘယ်ဟာတွေက တွန်းသွားတာ၊ လိမ့်သွားတာ သိရက်သားနဲ့ ဘုရားကြောင့် ဆက်လွှတ်လိုက်တာလဲ၊ ဘယ်ဟာတွေက နိုင်အတိုင်းမဟုတ်ဘဲနဲ့ ဘုရားကြောင့် ရည်ရွယ်ချက်နဲ့ကို တွန်းတာလဲ၊ ဘာလဲဆိုတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ဆောင်းပါးတွေဘာတွေ ကျွန်တော်ရတဲ့ရတဲ့ဘဝ ရောက်တယ်။ ရောက်တဲ့အခါန်မှာ ကျွန်တော်အတွက်က အဲဒီလို အလားတူ မေးခွန်းပေါင်း မြောက်မြားစွာတွေကို ဖြေရှင်းပြီးသားလိုကို ဖြစ်သွားတယ်။ ကျွန်တော် တစ်ခါတည်း အေးရဝမ်းသာ လောဘတြီးနဲ့ ကျွန်တော် ဒီပြင်ပုံတွေလည်း ကြည့်တယ်။ ပင်းဆင့်ပန်ဂိုးရဲ့ ပြဿနာတွေတင် မဟုတ်တော့ဘူး၊ ဒီပြင်ဟာတွေလည်း အများကြီးကြည့်တယ်။ ဘုရားကြောင့် cubism တွေက ဘယ်လိုဖြစ် လာတယ်။ ဘုရားကြောင့် ဒီလယ်ကျော်းမှု ဘာတို့က ဘာကြောင့် အဲဒီလိုတွေ လုပ်တာလဲ။ Colour Impressionist တွေရဲ့ တကယ့်မှုရင်းအကြောင်းတွေက ဘာတွေလဲ၊ ဘာညာ ဒါတွေ ကျွန်တော် အများကြီး ဆက်ပြီးတော့ကို လောဘတြီးနဲ့ ဖတ်တာ။ အငမ်းမရလိုက်ပြီးတော့ ရှာတာတွေ ဘာတွေဖြစ်လာတယ်။ ဖြစ်လာပြီးတော့ အဲဒီဆန်နှီးဆိုတဲ့ ဦးစီးသင်းသား မို့လို့ ဆန်နှီးတဲ့ သူ့နာမည်က။ အဲဒါ သူ့ကို ကျွန်တော်က ပြန်ပြီးဖြေနိုင်တဲ့ဘဝကို ရောက်သွားတယ်။ ဒီကားတွေက ဘယ်လိုဘာညာပေါ့။ နောက်တစ်ခု ကျွန်တော်ဟာ Modern Concept တွေနဲ့ ပတ်သက်လို့ Modern ပန်းချိုကားတွေနဲ့ ပတ်သက်လို့ မဖြေတော်ပြီးလေး၊ မကြိုက်တကြိုက်လေး ဖြစ်နေရာကနေ ကျွန်တော် တော်တွေကို ယုံယုံကြည်ကြည် မက်မက်စက်စက်ကို ဖြစ်သွားတယ်။ သော်... ဒီမော်ဒန်ဆိုတဲ့ကိစ္စမှာ ထင်ရာစိုင်းတဲ့ကိစ္စ မဟုတ်ပါလား။ အကျိုးတရား အကြောင်းတရားတွေ တယ်များပါလား။ ဒါတွေဟာ လွှတ်လပ်ခွင့်တွေ ပို့ရဖို့ နောက် လူတွေရဲ့လုပ်ဆောင်ခွင့်တွေ ပို့ပြီး ကြီးကျယ်လာဖို့၊ ပို့ပြီးခမ်းနားလာဖို့၊ တွေးတော့မှုတွေ ပို့ကြီးကျယ်လာအောင်လို့၊ လုပ်မံးတဲ့ကိစ္စတွေပါလား။ ဒါတွေက တယ်ပြီးတော့ အကျိုးကြီးပါလား။ အကျိုးတရား အကြောင်းတရား ဆက်စပ်မှုတွေလည်း တယ်များပါလားလို့၊ ကျွန်တော်ယုံသွားပြီ။ ယုံသွားပြီးတော့ ကျွန်တော်က မော်ဒန်

ပန်းချိကားတွေကို ကျွန်တော် အများကြီးကို နှစ်နှစ်ကာကာ ကြိုက်တတ်လာတဲ့ ကြိုက်တတ်တဲ့အခြေအနေကို ရောက်သွားတယ်။ အားလုံးကိုတော့ မဟုတ်ပါဘူး။ သို့သော် အမြောက်အမြားကို။ ဘာ့ကြောင့် ဒီလိုပိုလိုတွေဖြစ်နေတယ်၊ ဘာ့ကြောင့်ဘာ့ကြောင့် ဒီလိုတွေ ဘာပြုတဲ့ ရှိနေတယ်၊ သူ့မှာ အလှတရားတွေက ဘယ်လိုဘာလှာ ဒါတွေကို ကျွန်တော် ပြတ်ပြတ်ထင်ထင်ကို ကျွန်တော်သိသွားတယ်။ ဒါဟာ တော်တော်ကို ကြီးကျယ်တဲ့အလှည့်အပြောင်း။ ကျွန်တော်ဆရာတိုးဘယ်လည်း ကြီးစားတာပဲ။ ကျွန်တော်ဆရာ ဦးခင်မောင်လည်း ကြီးစားတာပဲ။ အဲဒီကြားထဲမှာ ပိုပြီးတော့ မခံချင်စိတ်နဲ့ ဘာနဲ့ ပြတ်ပြတ်ထင်ထင် ပိုပြီးဖြစ်သွားတာ အဲဒီ ကျွန်တော်တပည့်ကလေးကြောင့် ဖြစ်နေတယ်။ အဲဒီ ဆန်နိုင်းဆိုတဲ့ကောင်လေး။ ဒီကောင်လေးက စာတော်တယ်။ နောက်ကျတော့ တော်တဲ့အတွက် ဆေးကျောင်းရောက်သွားတယ်။ ရောက်ပြီး ဆေးကျောင်းမှာလည်း သူက သူဖြေချင်ဖြေတယ်၊ မဖြေချင် နေတယ်။ ဘာပဲပြောပြော သူတော်ပါတယ်။ စာတော်တယ်။ ဥက္ကာလည်းကောင်းတယ်။ အဲဒီ common sense တွေလည်း ကောင်းပါတယ်။ အဲတော့ သူနောက်ဆုံးကျတော့ ဆရာဝန်ဖြစ်တယ်။ နောက်ဆုံးကျတော့ မျက်စိကုအထူးဆရာဝန်ကို ဖြစ်သွားတယ်။ အဲဒီလောက်ထိ သူကာ။ သို့သော် ဝမ်းနည်းစရာကောင်းတာက သူက ကြီးတော့ ဆက်မရေးဘူး။ သူရေးတဲ့ဟာတွေကလည်း အဲဒီတုန်းက သူ အတွေးအခေါ်ကောင်းလို့ သူငယ်ထိက ရေးတဲ့ဟာတွေလည်း ကောင်းတယ်။ ဒါက ကျွန်တော်ပန်းချိဘဝ အတွေ့ အပြောင်းမှာ ကျွန်တော်ထူးခြားတာလေး ပြောပြတာပါ။ အဲဒီကိစ္စတွေပြီးမှ ကျွန်တော်တို့က ရန်ကုန်မြို့က Architects Incorporated တို့ဘတ္ထုတို့ ပေါ်ပြီးသက်ရယ်၊ ကျွန်တော်ရယ်၊ ခင်မောင်ရင်ရယ် သုံးယောက်ဆုံးတဲ့ကိစ္စတွေ ဖြစ်ကြတာပါ။ အဲဒီကိစ္စတွေ ဖြစ်ပြီးမှ။ အဲဒီတော့ ကျွန်တော်တို့က Architects Incorporated ကို မရောက်ခင်ကိုပဲ ကျွန်တော်နဲ့ပေါ်ပြီးသက် က ဘာတွေ ဖြစ်သွားသလဲဆိုတော့ ကမ္မာ့မော်ဒန်ပန်းချိကားတွေကို အရသာခံနိုင်တဲ့ တစ်ခါတည်း နှစ်နှစ်ခြိုက်ခြိုက် တကယ့်ကို အကျိုးတရားအကြောင်းတရားတွေကို သိပြီး ကြိုက်တတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ ကမ္မာ့ပန်းချိ ကားတွေ၊ နောက် မော်ဒန်ကားတွေနဲ့ပတ်သက်လို့ ဒီကြိုက်တဲ့နေရာမှာ ကျွန်တော်မပြစ်မဖြစ်တဲ့ ဟာလေးတစ်ခု ရှိတယ်။ တချို့က ဘာလဲဆိုတော့ ဒါတွေကြိုက်မှပဲ ခေတ်မိမယ်ဆိုတဲ့ စိတ်ကြောင့်လို့ ဟာ ဒီကားတွေကောင်းတယ်၊ ဒီကားကြိုက်တယ် ဘာလှာဆိုပြီးတော့ ဖြစ်နေတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီထဲမှာ တကယ်နားလည်ပြီး ကြိုက်တဲ့လူ တွေလည်း အများကြီး ရှိတယ်။ လုံးဝကို နားမလည်ဘူး၊ ကျုပ်ကတော့ နားမလည်ရင် ကျုပ်က ဘာမှမကြိုက်ဘူးဘူး ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ရှိုးရှိုးကြီးဖြစ်နေတဲ့လူတွေ အများကြီးရှိတယ်။ တချို့ကတော့ ဒါတွေဟာဘာမှကို အဓိပ္ပာယ်မရှိဘူး၊ ဒါ အရှေးချေးပန်းကိစ္စတွေပဲ။ အရှေးတွေလုပ်တာလို့ တစ်ခါတည်း ဆန့်ကျင်ပြီးတော့ အဲလိုလူတွေလည်း အများကြီးကို ရှိတယ်။ ဒါ ကျွန်တော့အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ ဒီဟာကို ချဉ်းကပ်တဲ့နေရာမှာ အချိန်တွေ လည်း အများကြီးယူရပါတယ်။ နောက်ပြီးတော့ အကျိုးတရားအကြောင်းတရားတွေလည်း အများကြီးစဉ်းစားရပါတယ်။ ပညာအနေနဲ့လဲ အများကြီးကို အားထုတ်ကြရပါတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တစ်ခါတည်း ထည့်ပြောတာပါ။ ဒီ ဘဝအကျွော်အပြောင်းနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်မြို့က Architects Incorporated တို့ဘတ္ထုဆိုတဲ့ ဒါတွေက လည်း အရေးကြီးတယ်ပျော်။

ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီမှာ ကျွန်တော်တို့ကတော့ (၁) ကတော့ အမိကကတော့ ခင်မောင်ရင်ရယ်  
ပေါ်၍သော်ရယ်၊ ဝင်းဖော်လိုတာ ဆုံဖြစ်တယ်။ (၂)ကတော့ ဒီသုံးယောက် ဆုံဖြစ်ပြီးတော့

ကျွန်တော်တို့ပန်းချိကားတွေ အမြောက်အမြားကလည်း နိုင်ငံခြားသံရုံးတွေက အကြီးအကျယ်ဝယ်တယ်။ ကျွန်တော်တို့က  
ဒီလိုပဲ ဘယ်လိုတောင် ပြောတုန်းဆိုတော့ အဲဒီအချိန်ပိုင်းတွေမှာ ကျွန်တော်တို့က ပန်းချိကားတွေကို အလူးကြော်တွေ  
ရောင်းသလိုကို ရောင်းတော့တာပဲကျွန်းဖြုံးတော့၊ ဒါကလည်း အဲဒီပန်းချိရေးစို့အတွက် ကိုယ့်ပန်းချိကားကို လူတွေက  
ကြိုက်တယ်၊ အဲဒါကို ပိုက်ဆံပေးဝယ်တယ်ဆို၊ ကျွန်တော်တို့က ဒါ အရင်းအနှီးပေါ့၊ နောက်ထပ် ဆေးတွေလည်း  
ဝယ်လို့ရ တယ်။ အားတွေလည်း တက်လာတယ်။ ဘာညာ၊ ဒီအစိတ်အပိုင်းတွေ ကျွန်တော် အများကြီးရှိတယ်။ အဲဒီတော့  
ဒီအခြေအနေတွေကလည်း သိပ်အရေးကြီးတယ်။ နောက် ဒီလူတွေနဲ့ ပြောရဆိုရ ရှင်းပြရ ဘာညာဒီကိစ္စတွေလည်းပါ  
တယ်။ နောက်ပြီးတော့ သိပ်အရေးကြီးတဲ့ အချက်တွေရှိတယ်။ ဘာလဲလို့ဆိုတော့ ဒီ Architects သုံးယောက်နဲ့ အမိက  
ကျွန်တော်တို့က စကားတွေ ပြောကြရတယ်။ အဲဒီ Architects Incorporated ကိုပိုင်းတဲ့ ကိုဘို့ကြီးတို့၊ ကိုတင်ထွန်းတို့၊  
ကိုအောင်ကြီးမြင့်တို့ ဒါဟာ အင်ဂျင်နီယာလောကမှာ ပိုသုကာဆိုတာ အနုပညာနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာမလား၊  
သူကလည်း ထူးထူးခြားခြား။ ဒီလူတွေကလည်း အနုပညာနဲ့ပတ်သက်လို့ ဇူးတဲ့လူတွေ။ ဒီလူတွေနဲ့နေ့တူရှိဝါယူဝါယူ ကျွန်တော်  
တို့က ဒီအနုပညာအကြောင်းတွေပဲ ပြောကြဆိုကြရတယ်။ ဒါတွေဟာ ကျွန်တော်တို့ သုံးယောက်အတွက် သိပ်အကျိုးရှိ  
တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သုံးယောက်ရှိရတယ်၊ အဲဒီမှာ ရေးတယ်၊ ရောင်းကြတယ်၊ ပြုကြတယ်ဆိုတော့ အဲဒီကို  
အနုပညာနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့လူတွေ အဲဒီကို အများကြီးရောက်ရောက်လာတယ်။ ညွှန်သည်အဖြစ်နဲ့။  
ဥပမာအားဖြင့် ကျွန်တော်တို့သတင်းစာဆရာကြီး ဦးဝင်းတင် ရောက်လာတယ်ဟာ၊ နောက်ပြီးတော့ အနုပညာကို  
သိပ်မြတ်နိုးတဲ့ ကျွန်တော်တို့ အရင်တုန်းက သံအမတ်ကြီးဟောင်း ဦးအုန်း၊ ဝန်ကြီးချုပ် ဦးနှစ်း အပါးတော်မြှေဟောင်း  
ဦးအုန်း၊ သူကလည်း ရောက်လာတယ်။ သူကလည်း သူ့ဗဟိုသတွေ သူ့အတွေ့အကြွေတွေ နိုင်ငံတော့ အတွေ့အကြွေ  
တွေ သူကလည်း အများကြီး ပြောပြတယ်။ ဦးဝင်းတင်ကလည်း အများကြီး ပြောပြတာပဲ။ အဲဒီလိုပဲ  
ပိုလုပ်မှုးကြီးကြည်မောင် ဆိုတာလည်း အနုပညာ သိပ်ဝါသနာပါတာ။ အဲ သူလည်း ရောက်လာတာပဲ။ နောက်  
ရန်ကုန်ဦးလေးဦးဘဆွဲ၊ ရောက်လာတာပဲ။ ဆရာကြီး ဦးဘရင်ကလေး သူလည်း ရောက်လာတာပဲ။  
ပန်းချိအောင်စိုးကလည်း ရောက်လာတာပဲ။ ဆရာဦးခင်မောင်လဲ ရောက်လာတာပဲ။ ကျွန်တော်တို့ AI ဆိုတာ  
ကလေးတွေ နေတဲ့နေရာပါ။ သို့သော် ကျွန်တော်တို့ဟာ လူကြီးတွေကို ကျွန်တော်တို့ အဲဒီAI ကနေပြီး ကျွန်တော်တို့က  
ပြုစုနိုင်တယ်။ ဘာစားချင်သလဲ၊ ဘာလုပ်ချင်သလဲ၊ ပန်းချိရေးချင်တယ် ဘာဖြစ်တယ်ညာဖြစ်တယ် အဲဒီတွေ  
ကျွန်တော်တို့က စိစဉ်ပေးနိုင်တယ်။ နောက်ပြီးတော့မှ ကျွန်တော် တို့က မေးဟယ်၊ မြန်းဟယ်၊ ပြောဟယ်ဆိုဟယ်  
ကျွန်တော်တို့အမြင်တွေလည်း ပြောတယ်၊ ကျွန်တော်တို့သံချင်တာတွေ လည်း မေးတယ် ဘာညာပေါ့လေ။ အလွန်ကို  
Architects Incorporated ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ နှစ်နှစ် သုံးနှစ်ပေါ့ လေ။ ရေးကြ၊ ပြုကြ၊ ရောင်းကြ၊ ဝယ်ကြ

လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ပန်းချီပညာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အများကြီး တိုးတက်ခိုင်မာ၊ ပြောင်းလဲမှုတွေ  
အများကြီးရှိတယ်။ ဒါဟာ တကယ့် Turning Point တွေပါပဲ။

## Track 10

ဝင်းဖေအကြောင်း အသံသွင်းဖိုင် နံပါတ်(၁၀)ဖြစ်ပါတယ်။ ၃၊ ၈၊ ၉၊ ၁၉ ကာလနားသတ်မယ့် နိဂုံးချုပ်မယ့်  
စိုင်လေးပါပဲ။ နောက်ပြီးတော့မှ ဒီပြင်မေးခွန်းလေးတွေကို ကူးပါမယ်။ အဲဒါ AI ခေတ်ပြီးတဲ့နောက်မှာ Architects  
Incorporated ခေတ်ပြီးတဲ့နောက်မှာ ဝင်းဖေက ဘယ်ရောက်သွားတုန်းဆိုတော့ ကျွန်တော်တို့ မန္တလေးမြို့က အနုပညာ  
ပန်တွာနဲ့ အကကျောင်း ကျောင်းအုပ်ဖြစ်တယ်။ ဖြစ်ပြီးတော့ ပန်းချီကားတွေ ဆက်ရေးတာပါပဲ။ ဆက်ရေးပြီးတော့  
ရုံဖိန်ရုံခါ ဆက်ပြတယ်။ ဒါပေမယ့် AI ခေတ်လောက်တော့ ပန်းချီကား များများစားစား မရေးဖြစ်တော့ဘူး။  
ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရတာဝန်ဝေါယာများတွေနဲ့ ပတ်သက်ပြီးတော့ အနည်းနဲ့ အများ ပိုလာတယ်။ ဒီပြင်  
မိသားစုကိစ္စတွေလည်း ပိုလာတယ်။ နောက်ပြီးတော့ အဲဒါလိုကျောင်းအုပ်လုပ်ရာကနေပြီးတော့ ဝင်းဖေက  
ဘာဖြစ်တုန်းဆိုတော့ အကျိုးတရား၊ အကြောင်းတရား အခိုင်အလုံနဲ့ပေါ့ပျော်။ အဲဒါကျောင်းကနေပြီးတော့  
အလုပ်ထွက်တယ်။ ထွက်တော့ (၇)နှစ်နေတော့ ထွက်တယ်။ ထွက်ပြီးတော့အခါကျတော့ ဝင်းဖေက  
ဘယ်ရောက်သွားတုန်းဆိုတော့ ရုပ်ရှင်လောကထဲ ရောက်သွားတယ်။ ရုပ်ရှင်လောကထဲ ရောက်သွားပေမယ့်  
ပန်းချီကတော့ ဆက်ရေးတာပဲ။ ဒါနဲ့ သိပ်ကိုနည်းသွားပြီ။ ရုပ်ရှင်လုပ်ဝန်းက အဓိကကို ဖြစ်သွားပြီ။ ရုပ်ရှင်ကလည်း  
ကျွန်တော်က စီးပွားရေးတင် မဟုတ်ဘူး။ ဝါသနာလည်း ပါလို့။ ပန်းချီကိုချစ်သလို ရုပ်ရှင်ကိုလည်း ချစ်တာပဲ။  
အဲဒါကြောင့်မူ့လို့ ကျွန်တော်က အဲဒါမှာ ပန်းချီထက်ကို ရောက်သွားတာ။ ကျွန်တော်အနေနဲ့ ကတော့ ပေါ်ပီးဆက်က  
ပန်းချီဆိုမှ ပန်းချီသက်သက်ကိုရေးတယ်။ ရေးပြီးတော့ ကျွန်တော်ကိုလည်း မကြာခကာ သူက ရိုတတ်တယ် ကျွန်တော်ကို။  
ပန်းချီကိစ္စတွေ ပစ်ထားခဲ့ပြီးတော့ ဘာညာ။ ကျွန်တော်ကလည်း အေးအေးဆေးဆေးကို ပြန်ပြောနိုင်တယ်။ ငါ  
ပန်းချီရေးတာကို ပန်းချီဆေးတွေနဲ့တင် မလုံလောက်တော့ဘူး၊ ငါ အသံတွေနဲ့လည်း ရေးချင်တယ်။ စာတွေနဲ့လည်း  
ရေးချင်တယ်။ အရုပ်တွေနဲ့လည်း ရေးချင်တယ်။ ဓာတ်ပုံပညာနဲ့လည်း ငါရေးချင်တယ်။ အလိုတွေ ဖြစ်ကုန်ပြီ။  
ရုပ်ရှင်ဟာ ငါအတွက်တော့ ပိုပြီးတော့ ကျယ်ပြန့်ပြီးပြည့်စုံတဲ့ ပန်းချီပါပဲကွာဆိုပြီးတော့ ကျွန်တော်က သူ့ကိုပြောတယ်။  
ဒါပေမယ့် သူ့ကို မပြောတဲ့ဟာ တစ်ခုရှိတယ်။ ရုပ်ရှင်ရှိကဲတဲ့အချိန်မှာ ကျွန်တော်ဟာ ပိုပြီးစီးပွားရေး ဆန်ရတယ်။  
ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်ပိုက်ဆံနဲ့ ရိုက်တာမဟုတ်ဘူး။ ကျွန်တော်လည်း ရင်းစရာ နှီးစရာ ပိုက်ဆံမရှိဘူး။  
အဲဒါနဲ့ ပိုက်ဆံရှိတယ်ဆိုတဲ့ သူငွေးပိုက်ဆံနဲ့ ရိုက်တာ။ အဲတော့ ကျွန်တော်ဟာ ပန်းချီကားတစ်ကား ရေးတဲ့အခါမှာ  
သန့်ရှင်းတဲ့ ကြည်လင်တဲ့ စိတ်ဓာတ်မျိုးပေါ့လေ။ ကျွန်တော်ရုပ်ရှင်ရှိကဲတဲ့အခါမှာ မရှိနိုင်တော့ပါဘူး။ မရှိနိုင်ဘဲနဲ့။  
ကျွန်တော် အဲဒါထဲမှာ ညစ်ထေးတဲ့ကိစ္စတွေ ဘာတွေတော့ ပါရတာပေါ့လေ။ ပါပေမယ့် ကျွန်တော် စိတ်ညစ် မနေပါဘူး။

၆၇။ ဒါ သိပ်ကို ရှုပ်ထွေးတဲ့ အနုပညာပေါ့လေ။ သိပ်ရှုပ်ထွေးတဲ့ လေဘာ။ ဘယ်သူ့ကြောင်တုန်း၊ မင်းလိုချင် လို့၊ မင်းလုပ်ချင်လို့ လုပ်တာ။ အေး အဲဒီတော့ ရှုပ်ထွေးတဲ့ကိစ္စဖြစ်တဲ့အတွက် မင်း မသန့်ရှင်းမှာ မကြည်လင်မှုတွေဘာတွေ မင်း ဖြစ်တန်သလောက်ဖြစ်၊ တွေ့တန်သလောက် တွေ့မှာပဲ။ အဲဒီတော့ လုပ်ပေါ့ကွာဆိုပြီးတော့ ကျွန်တော်ကတော့ ဆက်လုပ်တာပဲ။ ပျော်ပျော်ပဲ ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပေါ်ဦးကို ဘယ်တော့မှာ အဲဒီအကြောင်း ထည့်မပြောဘူး။ ကျွန်တော် ရုပ်ရှင်ဆိုတဲ့ ဒီဟင်းလေးအိုး ပန်းချိကားကြီးကို ချယ်တဲ့အချိန်မှာ ကျွန်တော့ရဲ့ နစ်နာမှုလေးကို ကျွန်တော် သူ့ပြောမပြုပါဘူး။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ သူ စိတ်မကောင်းမှာစိုးလို့။ ဒါမှုမဟုတ် သူ ဆက်ပြီးတော့ ဒီဟာကို ထုတ်ဖော်ပြီးရိန်မှာစိုးလို့ ကျွန်တော်မပြောပါဘူး။ အဲဒီအကြောင်းကို။ သို့သော် ကျွန်တော်ကတော့ ဝမ်းပန်း တသာပါပဲ။ ကျွန်တော် ယောနိသောမရကိုဂါထဆိုတဲ့ ရောက်ရာအရပ်၊ ကြံ့ရာအချိန်မှာ ရှိတဲ့အခြေအနေကို အကောင်းဆုံး ခံယူနိုင်အောင်လို့ ကျွန်တော် အလွန်ကြိုးစားပါတယ်။ အဲဒါကိုလည်း အနုပညာလို့ ကျွန်တော်ယူဆပါတယ်။ အဲဒီလိုပါပဲ။ ထားပါတော့ အဲဒီကနေပြီးတော့မှာ ရုပ်ရှင်ရိုက်ရင်း ဘာရင်းညာရင်းနဲ့ နောက်ဆုံးတော့ဖျား၊ ရုပ်ရှင်နယ်ထဲမှာ ကျွန်တော် အနှစ် (၂၀)ကျော် (၂၃) နှစ် (၂၄)နှစ် (၂၅)နှစ်လောက် နေခဲ့တယ်။ နေပြီးတော့ ကျွန်တော်က အမေရိကန်ပြည်ကို ရောက်သွားတယ်။ အကြောင်းအလျိုးမျိုးနဲ့ ရောက်သွားတယ်။ ရောက်သွားတော့ ကျွန်တော် ပထမ ဒီပြင်အလုပ်တွေ လုပ်နေသေးတယ်။ ပန်းချိမရေးဖြစ်ဘူး။ ဘာလို့တုန်းဆိုတော့ ခုနကလိုပဲ မိသားစုတာဝန်တွေ တော်တော်ကြီးတယ်။ နောက် ဒီပြင်တာဝန်တွေလည်း ကျွန်တော့မှာ ရှိတယ်။ ရှိတဲ့အခါကျတော့ ကျွန်တော် ပန်းချိမရေးဖြစ်ဘူး။ ဒီပြင်အလုပ်တွေ လုပ်နေသေးတယ်။ ပန်းချိကတော့ နည်းနည်းပဲရေးတယ်။ နောက်ဆုံးကျတော့မှာ အဲဒီတာဝန်တွေကို ကျွန်တော်တစ်ခါ အနားယူတယ်။ အနားယူပြီးတော့မှာ ပန်းချိပြန်ရေးပါတယ်။ အခုနာက်ဆုံး သေခါနီးကျရင်တော့ ပန်းချိတွေပဲ များများ ရေးမယ်ဆိုတဲ့ စိတ်ကူးရှိပါတယ်။ နောက်ပြီးတော့ အဲဒီ ပန်းချိဟင်းလေးကြီးဆိုတဲ့ ရုပ်ရှင်လည်း ရှိက်လို့ရမယ် အကြောင်းပေးမယ်ဆိုရင် အဲဒီဟင်းလေးအိုးပန်းချိကြီးလည်း ကျွန်တော်ရေးချင်တုန်းပါပဲ။ အဲဒီတော့က ကျွန်တော့ ပန်းချိဘဝနဲ့ ပတ်သက်လို့ အကွဲ့အပြောင်းအချိုး ဘာညာဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်ပြောသွားတဲ့အထပ် ပါသွားလောက်တယ်လို့။ ထင်ပါတယ်။ ဖိုင်နံပါတ်ကတော့ ၇၊ ၈၊ ၉၊ ၁၀ ပေါ့ပျား။ အဲဒီတော့ ကျွန်တော်မေးခွန်းတစ်ခုကို ရွှေ့ဆက်တက်ချင်ပါတယ်။ ခရစ်ဒွေ့က Tell us what the art community was like in Yangon when you move there တဲ့။ အဲဒီထက်စောပြီးတော့ question တစ်ခုရှိသေးတယ်။ Would you say that easy or difficult for you to gain recognition in the art world? တဲ့။ ဒီအနုပညာလောကထဲမှာ အသိအမှတ်ပြုမှု၊ နာမည်တစ်လုံးရဖို့ လွှာယ်သလားတဲ့၊ ခက်သလားတဲ့၊ ကျွန်တော် ဒါတွေကို အလေးအနက် ကျွန်တော် မဖြေချင်ပါဘူးဖျား။ ခက်တာတွေလဲ ရှိပါတယ်။ လွှာယ်တာ တွေ့လဲ ရှိပါတယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ Recitation အသိအမှတ်ပြုမှုဆိုတာ တစ်က အရေးကြီးဆုံးက အနုပညာ သည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုနိုင်မှု အဲဒီကောင် တော်တော်အရေးကြီးတယ်။ အဲဒါပြီးမှာ ဒုတိယကိစ္စ လာတာ။ နောက်တစ်ယောက်ပေါ့ပျား။ ဒုတိယလူပေါ့။ နောက် လူတွေ

အများကြီးပေါ့ပျား။ ကြိုက်တယ် ဘာတယ်ဟာတယ် ဆိုတာ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုကြတယ်ဆိုရင်တော့  
ကြိုက်တာပေါ့ပျား။ အသိအမှတ်မပြုကြဘူးဆိုလဲ အနုပညာသည်ဆိုတဲ့လူတွေက ကိုယ့်ဟာကို အသိအမှတ်ပြုပြီးလို့ရှိရင်  
နောက်ထပ်လူက အသိအမှတ်ပြုတာ မပြုတာကို သိပ်အရေးမကြီးဘူး ဖြစ်တတ်တယ်။ ဒါ လူတိုင်းအတွက် ပြောတာ  
မဟုတ်ပါဘူး။ ကျွန်တော်တော့ အဲဒီအတိုင်း အတော်ကြီးကို ညီညွတ်ပါတယ်။ ကျွန်တော့ကို ဘေးကလူတွေက  
အသိအမှတ်ပြုတယ်ဆိုတာကို ကျွန်တော် ကြိုက်တယ် မကြိုက်ဘူး မဟုတ်ပါဘူး။ ကျွန်တော် သာယာပါတယ်။ ဝမ်းလည်း  
ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော့ဘာသာ ကျွန်တော့ဘာသာကျွန်တော် ကျောနပ်မှုကတော့  
တော်တော်အရေးကြီးတယ်။ အဲဒီနေရာမှာတော့ ကျွန်တော် အရှင်းဆုံး ပြောချင်တယ်။ ကျွန်တော်က အနုပညာတွေ  
ဝါသနာပါလို့ လျှောက်လျှောက်လုပ်တယ်။ ဘယ်တော့မှုလဲ သိပ်မကျေနပ် ဘူး။ အထူးသဖြင့် လုပ်ပြီးရင်  
မကြိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတာလည်း ကျွန်တော်အဖြောက်လည်း တွေ့ထားတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော်က  
နိုင်ငံတကာက စံကိစ္စတွေကို ကျွန်တော်က ကြည့်ကြည့်ထားတယ်။ တကယ့်ထိပ်ဆိုတဲ့ စံကိစ္စတွေ။ အဲဒါတွေကို  
ကြည့်ကြည့်ထားတော့ ကိုယ်ကလုပ်လိုက်တဲ့အခါ အဲဒီစံတွေကို မမိဘူးဖြစ်ဖြစ်နေပြီးတော့ ကိုယ့်ဘာသာကို  
မကျေမနပ်ဖြစ်တယ်။ ကိုယ့်ဘာကိုယ် အသိအမှတ်ပြုမှုမှာ ကျွန်တော် ပြည့်ပြည့်စုစုံ မရှိဘူး။ မရှိတာမှ ၁၀၀မှု ကျွန်တော်  
ကိုးဆယ်ပဲ ရတယ်။ တစ်ဆယ်လို့နောက်တယ်လို့ ပြောတာမဟုတ်ဘူး။ တစ်ခါတလေ တစ်ရာမှာ လေးဆယ်အောက်တောင်  
ရောက်တယ်။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမှုကာ။ စာမေးပွဲကျေတယ်လို့တောင် ဆိုရမယ်။ တစ်ခါတစ်လေ  
ကိုယ့်ကိုယ်ကိုယ် အသိအမှတ်တောင် မပြုချင်ဘူးလို့ ဆိုရမယ်။ အားမရဘူးပေါ့ပျား။ အဲဒီဟာရှိပါတယ်။ အဲဒါကြောင့်မို့  
ကျွန်တော့ကိုမှား မကြိုက်တဲ့လူရှိရင် ကျွန်တော်က ဘယ်တော့မှ မအုံပြုဘူး။ ဉော် ငါကိုငါတောင် သိပ်မကြိုက်တာကွား  
ကျွန်တဲ့လူက မကြိုက်တာ ဘာဆန်းလို့လဲဆိုတဲ့ စိတ်ရှိပါတယ်။ ဒါ Recitation နဲ့ပတ်သက်လို့ ကျွန်တော် အဲလို့  
ဖြောချင်ပါတယ်။ ကျွန်တော် အခုအချိန်ထိ အဲဒီအတိုင်းပဲ ဖြစ်နေတုန်းပါပဲ။ ကျွန်တော်က တစ်ခုခု လုပ်ခါနီးဆိုရင်  
ကျွန်တော့ Idea လေး ကျွန်တော် သိပ်ကြိုက်တယ်။ နောက် ကျွန်တော်လုပ်နေတုန်းကို တစ်ခါတည်း  
အလွန်တက်ကြတယ်။ အဲဒီဟာလေးကို ကြိုက်နေတယ်။ ဟာ ငါ တယ်ဟုတ်တဲ့ငါပါလားလို့ ဖြစ်တယ်။ နောက်  
အဲဒါလည်း ပြီးသွားရော့။ ပြီးသွားပြီးတော့ ကြည့်လေကြည့်လေ ပြန်ပြီး စိတ်ပျက်သွားတယ်။  
နောက်ထပ်တစ်ခုလုပ်မယ့်ဟာအတွက် ကိုပဲ ကျွန်တော် စိတ်ဝင်စားတော့တယ်။ အဲဒါကို ကျွန်တော် မကြိုက်တော့ဘူး။  
အဲဒီတော့ အဲဒီပြီးပြီးသားဟာကြီးကို ဒုတိယလူ၊ တတိယလူ၊ စတုတ္ထလူဆိုတဲ့ ဒီပြုင်လူကနေပြီးတော့  
ကြည့်ပြီးမကြိုက်ဘူးများပြောရင် ကျွန်တော် အလွန်ခံနိုင် တယ်။ ခံနိုင်ရည်သိပ်ရှိတယ်။ အိုး ငါတောင်  
သိပ်မကြိုက်တာကွား၊ သူတို့က ဘယ်သိပ်ကြိုက်ပါမလဲဆိုတဲ့စိတ် ကျွန်တော့ မှာ ရှိပါတယ်။ ဒါပေမယ့်  
ကျွန်တော်ကံကောင်းပြီးတော့ ကျွန်တော့လုပ်ရပ်တွေကို ကြိုက်တဲ့လူတွေလည်း အများကြီး တွေ့ဖူးပါတယ်။  
ပြောကြေပါစို့ပျား၊ ကျွန်တော့မှာ ပရိသတ်ကလေးဘာလေး ရှိတယ်လို့ ဆိုရမှာပေါ့။ ဒါလေးတွေအတွက် လည်း ကျွန်တော်  
သာယာပါတယ်။ ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့တို့အတွက် ကျွန်တော် အားနာတယ်။ ဟာ

သူတို့ကတော့ ကိုယ့်ကိုအားပေးတယ်၊ ကြိုက်လည်းကြိုက်တယ်ပေါ့၊ ဒါပေမယ့် ငါ ဝတ္ထာရားမကြေ ပါလားဆိုတဲ့စိတ်လည်း ကျွန်တော့မှာ ရှိနေတတ်ပါတယ်။ ဒါဟာ ကျွန်တော် ဒီquestion လေးအတွက် ကျွန်တော် ဖြေချင်တဲ့စကား ဒီလောက်ပါပဲ။ အဲဒါပြီးတော့ နောက်ထပ် question က စောစောက ကျွန်တော်ဖော်ပြီးသား၊ ပြန်ဖတ် မယ်။ Tell as what the art community was like in Yangon when you move there? တဲ့။ ကျွန်တော် ရန်ကုန်သွားတဲ့ အခါမှာ ရန်ကုန်မြို့က ပန်းချိပ်ဝန်းကျင်အခြေအနေ၊ ဘယ်လိုရှိပါသလဲတဲ့။ အတိုင်းပြောရရင် ရန်ကုန်မြို့က ပန်းချိ ဆရာတွေ အခြေအနေ ဘယ်လိုရှိနေသလဲ၊ ပန်းချိလောကကြီး၊ ဘယ်လိုရှိနေသလဲဆိုတာ ကျွန်တော်ရော ပေါ်ပြီးသက် ရော ငင်မောင်ရင်ရော ကျွန်တော်တို့၊ သိမ်းစိတ်မဝင်စားခဲ့တာ သေချာတယ်။ ဒါကို ဂရုမစိုက်တာတွေ ဘာတွေ ဘာမှ မဟုတ်ပါဘူး။ ကိုယ့်ကိစ္စတောင် ကိုယ် မနည်းလုပ်နေရတဲ့အခါန်မှာ ရန်ကုန်က ပန်းချိဆရာလောကကြီး ဘယ်လိုနေပါလိမ့်၊ သူတို့ ဘာတွေများ ရေးနေကြပါလိမ့်၊ ဘာတွေများ လုပ်နေကြပါလိမ့်၊ ရောင်းပန်းဝယ်ပန်းရော လှကြရဲ့လား ဘာညာ ဆိုတာတွေ ကျွန်တော်တို့ အတော်ကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ နွား ခြေရာကွက်နဲ့၊ ရေတွင်းလေးထဲမှာတင် ကျွန်တော်တို့၊ လုံးထွေး ဆူညံပြီးတော့ အဲဒီမှာ တစ်ခါတည်း လုပ်နေကြတာ များပါတယ်။ အဲဒီတော့ အဲဒီတုန်းက ပန်းချိလောကအခြေအနေကို မှတ်မိသလောက် တွေ့မိသလောက် ထိမိသလောက် ပြောရမယ်ဆိုလိုရှိရင်တော့ ပန်းချိလောကရဲ့ ပတ်ဝန်းကျင်အားပေးမှု ဘာညာနဲ့၊ အလွန်ချိန့်အားနည်းတဲ့ အခါန်တွေ ဖြစ်ပါတယ်။ အစိုးရကလည်း အစစအရာရာ၊ စစ်အစိုးရလက်ထက်ကိုး၊ မဆလ စစ်အစိုးရလက်ထက်။ သူတို့က အစစ အရာရာ သူတို့ကို ဆန့်ကျင်မှာ ကြောက်နေ၊ ကြောက်ပြီးတော့ အစစအရာရာ သူတို့က ဟိုတား၊ ဒီပိတ်၊ ဟိုကြပ်ညပ်၊ ဒီဖိန်ပ်ဘာညာနဲ့၊ အဲဒီမျိုးတွေ တော်တော်များတယ်။ အဲဒီတော့ လွှတ်လွှတ်လပ်လပ် သိပ်မရှိကြဘူး။ မရှိကြတော့ ဟိုဥစ္စာဖြစ်တယ်။ အဲဒီထက် အရေးကြီးတာ ဘာတုန်းဆိုတော့ ပန်းချိရေးတယ် ဘာတယ်ဆိုတဲ့ဟာကို အထိရောက်ဆုံး အားပေးတာကတော့ ဘာလဲလို့ဆိုတော့ ကြိုက်လို့ကို လာဝယ်မယ့်လူရှိဖို့ ဒါတော်တော် အရေးကြီးတယ်နော်။ ဟာ အနုပညာမှာကွာ့၊ မင်း ငွေအကြောင်း မင်း ပြောသလားလို့ဆိုရင် တစ်စုံတစ်ရာသော အဆင့်အထိ ကျွန်တော် မပြောလို့ မရဘူး။ ပြောကို ပြောရမှာပဲ။ ပန်းချိဆရာတွေက ချမ်းသာတဲ့လူတွေ မဟုတ်ပါဘူး။ များသောအားဖြင့် အရင်းအနှီးလို့ တယ်။ မွဲတယ်။ စားဖို့သောက်ဖို့လည်း လိုတယ်။ မိသားစုတာဝန်တွေလည်း လိုပါတယ်။ အဲဒီတော့ သူတို့ရေးချင်တဲ့ဟာ လည်း ရေးမယ်။ ရေးပြီး အဲဒီလေးကိုကြိုက်လို့ ဒီအခကြေးငွေပေးပြီး ဝယ်မယ်၊ ခြမ်းမယ်ဆိုလိုရှိရင် သူတို့အတွက် အရင်းအနှီးလို့ တယ်။ သူတို့အတွက် အရင်းအနှီးရတဲ့ပေါ့။ သူတို့စိတ်လည်း ပျော်တာပေါ့။ အဲလို့ ဝယ်မယ့်လူမရှိရင် ပန်းချိကလည်း မရေးကြတော့ဘူးပေါ့။ အဲဒီခေတ်ကြီးတစ်လျောက်လုံးက ပန်းချိရေးတဲ့လူတွေ သိပ်နည်းတာပဲလို့ ကျွန်တော် ပြောချင်တယ်လှာ။ ဒီစစ်အစိုးရဆိုတာလည်း ပြည်သူပိုင်စီးပွားရေးလုပ်မယ်၊ ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဆိုရှယ်လစ် စီးပွားရေးတို့ ဘာတို့ပြောပြီးတော့ တစ်ခါတည်း အဆက်အသွယ်တွေကို ဟိုလိုဖြတ်၊ ဒီလိုဖြတ်ပေါ့ပျော်။ နိုင်ငံရဲ့ စီးပွားရေးရော နိုင်ငံရေးရော အထိုးကျွန်ကျင့်မယ်လို့ လုပ်တော့ကာ အနုပညာပတ်ဝန်းကျင်နဲ့ အဆက်အသွယ်။

နိုင်ငံတကာအဆက်အသွယ်တို့ ဘာတို့ဆိုတာ အတော်ကို ပြတ်လတ်ကုန်တာဖူ။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ အနုပညာလောက ရန်ကုန်တင် မကပါဘူး။ အကုန်လုံးဟာ ချွတ်ချုံ အများကြီးကျလာပါတယ်။ ကျွန်တော်တို့တောင် ကံကောင်းလွန်းလို့ ကျွန်တော်တို့က ကောလိပ်ကနေထွက်တော့ ဘိုလိုပြောတတ် ဘာညာနဲ့ဆီပြီး ကျွန်တော်တို့က သံရုံးက နိုင်ငံခြားသား တွော့ဘာတွေ့နဲ့ အဆက်အသွယ်ရှိတဲ့အခါကျ ကျွန်တော်တို့ဟာကို နိုင်ငံခြားသားတွော ဝယ်တယ်။ ဘာညာနဲ့ ကျွန်တော် တို့ က အတော်အသင့် ကျွန်တော်တို့အခြေအနေကောင်းတယ်။ ကျွန်တော်တို့လို့ကောင်းတဲ့လူ အဲဒီတုန်းက လက်ချိုး ရေပြီး ပြလို့ရတယ်လို့တောင်မှ ကျွန်တော် ပြောချင်ပါတယ်။ ဒါက အဲဒီတုန်းက ရန်ကုန်မြှုံး၏ Art Community ရဲ့ အခြေအနေပါပဲပျား။

## Track 11

ဝင်းဖေအကြောင်း အသံသွင်းဖိုင် နံပါတ်(၁၁)ဖြစ်ပါတယ်။ Do you make yourself paint or are you naturally drawn to it? Where does self discipline come in for you and your work habits? What motivates you? တဲ့။ မေးခွန်းက နည်းနည်းတော့ တစ်မျိုးပေါ့လေ။ ကြောင်တာပေါ့။ ဒီပန်းချိရေးဖို့နဲ့ ပတ်သက်လို့က လုပ်ယူရတာလား၊ အလိုလို လာတာလားတဲ့။ ဆိုတော့ ကျွန်တော်တို့က ဘယ်လိုဖြစ်တာတုန်းဆိုတော့ ထမင်းစားတာ၊ ရေသာက်တာလို့ ပေါ့လေ။ သိပ် အချိန်မှန်ကြီးတော့ မဟုတ်ဘူး။ သို့ သော်လည်း ထမင်းဆာလာတာလိုပဲ ရေဆာလာတာလိုပဲ ပန်းချိရေး ချင်စိတ်တော့ ပေါက်ပေါက်လာတတ်တယ်။ ဒါပေမယ့် ထမင်းစားရေသာက်လောက်တော့ မစိတ်ဘူးပေါ့လေ။ အဲလို အလိုလို ပန်းချိရေးချင်စိတ်ကို ပေါက်လာတာ။ ပေါက်လာတော့ များသောအားဖြင့်က ဘယ်လိုဖြစ်တုန်းဆိုတော့ ဘောပင် နဲ့တို့ ဖောင်တိန့်နဲ့တို့ တွေ့ကရာပေါ်မှာ လျောက်ခြစ်တဲ့ကိစ္စလောက်နဲ့ အာသာဖြေလိုက်ရတာ များတယ်ပေါ့လေ။ အဲဒီထက် ပိုပြီးတော့ လွှယ်ကူးတယ်။ နှီးစပ်တယ်၊ အဲဒီထက်လည်း ပိုပြီးတော့ ဆာတယ် ဘာတယ်ဆိုလို့ရှင်တော့ ခုနလို water colour ရေးမယ်၊ ဆီဆေးရေးမယ်၊ ဘာရေးမယ် ညာရေးမယ်ပေါ့လေ။ အဲလို ထလုပ်တော့တာပေါ့လေ။ များသောအားဖြင့်ကတော့ ခုနကလိုပေါ့လေ ဟိုခြစ်ခြစ် တောင်ခြစ်မြောက်ခြစ်နဲ့ ပြီကြရတာပါပဲ။ Where does self discipline come in for you and your work habits တဲ့။ အဲဒါ သိပ်မသိဘူး။ self discipline ဘာလဲ သဘော မပေါက်ဘူး။ what motivates you တဲ့။ အဲဒီမျိုးလေးတွေကတော့ ရှိတော့ရှိတ်တယ်တာပေါ့လေ။ အဲဒီတော့ Visually Attractive, Visually Excited ဒီဇိုင်းလေးတွေဘာတွေ တွေ့တယ်ပေါ့လေ။ လမ်းဘေးမှာ တွေ့ချင်တွေ့မယ်။ ကိုယ်ထိုင် နေတုန်း အခန်းတဲ့မှာလ တွေ့ချင်တွေ့မယ်၊ ရုပ်ရှင်ထဲမှာ တွေ့ချင်တွေ့မယ်ပေါ့လေ။ တွေ့လို့ရှိရင် motivate လုပ်တာ တော့ မှန်တယ်။ အဲဒီလိုတော့ ရေးချင်စိတ်ပေါက်တာလို့တော့ မှန်တယ်ပေါ့လေ။ အဲဒီလိုပဲပေါ့ပဲဘူး။ တစ်စုံတစ်ခု ကနေပြီးတော့ နှီးဆော်လို့ပေါ့။ ရေးချင် စိတ်ပေါက်လာတယ်တို့ ဆိုတာတွောလည်း ခကာခကာပါပဲ။ အများကြီးရှိတယ်။

တစ်ခါတစ်လေလည်း ဘာမှ မြင်လို့ မဟုတ်ဘူး။ ကိုယ့်ဘာသာကို Idea တစ်ခုပေါ့လေ ဘာကိုတော့ Express လုပ်ရရင် ကောင်းမှာပဲတို့ ဘာတို့ဆိုတဲ့ နှီးဆော်မှုမျိုးတွေ အဲဒါမျိုးတွေလည်း တွေ့တတ်ပါတယ်။ အဲလိုတွေ့တဲ့အခါလည်း များသော အားဖြင့်တော့ မလုပ်ဖြစ်တာ များတာပဲ။ ကိုယ်က မအားတာနဲ့ ဘာနဲ့ညာနဲ့။ အဲဒီတော့ ပန်းချို့ပါသနာပါပြီးတော့ ပန်းချို့ရေးဖို့ လုပ်တဲ့နေရာမှာ ဒီပြင်လူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တြေားတာဝန်တွေ၊ တြေားလုပ်စရာကိစ္စတွေ ရှိနေမှုနဲ့။ ပတ်သက်ပြီးတော့ စိတ်ထဲမှာပေါ့လေ ရေးချင်စိတ်ပေါ်လာတိုင်း မရေးနိုင်တဲ့အချိန်တွေ သိပ်များတာတော့ အမှန်ပဲ။ အဲဒီတော့ သုံးပုံတစ်ပုံလောက်က ဆင်ခြေနေမယ်ယူ။ သုံးပုံနှစ်ပုံလောက်ကတော့ အစစ်ပါ။ ကျွန်တော် တကယ် ရေးချင်ရက်နဲ့ ကျွန်တော် မရေးရဘူး။ ဘာတွေမှန်း မသိဘူး။ ရွှေ့ပေါ်နေတာပဲ။ လူက တာဝန်တွေကော ဘာတွေကောပေါ့လေ။ ဒီပြင်ကိစ္စတွေပေါ့လေ။ ဒီပြင်ဆန္ဒတွေပေါ့လေ။ အဲဒီလောက်ပဲ ဖြေချင်ပါတယ်။ နောက်တစ်ခုက question နံပါတ် (j) where does your subject in art come from in how do you work? တဲ့။ ပန်းချို့ရေးဖို့ Subject ဘယ်က လာတာလဲတဲ့။ အဲဒါ ဘယ်လိုလုပ်သလဲ ဘာလဲညာလဲတဲ့။ ဆိုတော့ တစ်ခါတစ်လေလည်း ကျွန်တော်တို့အတွက် Subject ရှိပါတယ်။ တစ်ခါတစ်လေလည်း မရှိဘူး။ ဘာဖြစ်လို့တုံးဆိုတော့ ကျွန်တော်တို့ ဒီ Modern Concept တွေ ရောက်လာတာနဲ့ တစ်ပြိုင်တည်း တစ်ခါတစ်လေက Subject မရှိဘဲနဲ့ တကယ့် Total Abstractionist တွေဘာတွေ ဆွဲချင်စိတ် ပေါက်တာတွေဘာတွေ ရှိပါတယ်။ ရှိတော့လည်း ဆွဲတာပေါ့။ အဲဒါ Subject ရယ်လို့ ဘာလို့ မဟုတ်တော့ဘူး။ အဲဒါ ဘာတုံးလို့ဆိုတော့ Visual Element တွေနဲ့ ကစားလို့ရတယ်။ အဲဒီကစားတဲ့အချိန် ဘယ်အချိန်မှာ End of စတဲ့ဟာ ဖြစ်သလဲ ဘယ်အချိန်မှာ end of the game ဖြစ်သလဲ ဆိုတဲ့ ပြဿနာလေးတွေ ရှိပါတယ်။ အဲဒီတော့ မကြာခဏလည်း လုပ်ဖြစ်ပါတယ်။ canvas ပေါ်မှာ ဘာ Idea မှ မရှိဘဲနဲ့ ရှိတဲ့အရောင်တွေတို့ဘာတို့ အဲဒီအပေါ်ကို လျှောက်တင်တယ်။ ရေးတယ်။ ကိုယ်စိတ်ချမ်းသာသလို ကိုယ်လျှောက်ရေးတယ်။ canvas ပေါ်မှာ ဟိုအရောင်ထည့် ဒီအရောင်ထည့် ဟိုသဏ္ဌာန်ရေး ဒီသဏ္ဌာန်ရေး၊ ဟိုလိုင်းရေး ဒီလိုင်းရေးပေါ့လေ။ အဲလိုဟာမျိုးတွေ လျှောက်လုပ်တယ်။ လျှောက်လုပ်တဲ့အခါကျတော့ ဒီအချိန်မှာ Balance တွေ ဘာတွေ လုပ်တာမှမဟုတ်တာ။ ကိုယ်စိတ်ထဲရှိတဲ့ဟာတွေ ကိုယ်လုပ်တာကိုး။ အဲဒီတော့ ဖြည့်တဲ့ Element တွေ များလာလေ အဲဒီ ကန်ကောဇာတွေ ပြဿနာတွေက များလာလေ ပဲ ဖြစ်တယ်။ အဲဒီပြဿနာတွေ များလာတာကို ပြဿနာဆိုတာက ကိုယ်မကြိုက်တာရယ်၊ ကြိုက်တာရယ် ဒါကိုပြောတာပါ။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာတွေကို ဖျက်ပစ်၊ ဖြေပစ်ပေါ့လေ။ ကိုယ်ကြိုက်တာဆို ဆက်ထားပေါ့ လေ။ ဒါမှမဟုတ် ကိုယ်ထည့်ချင်လို့ ပိုပြီးတော့ ကောင်းလာအောင်လုပ်ချင်ရင်လည်း ထပ်ဖြည့်ပေါ့။ enhance လုပ်ပေါ့ လေ။ အဲဒီလိုအနေအထား နဲ့ ကစားတဲ့ဟာရှိပါတယ်။ အဲဒါဆိုလို့ရှိပါ၍ Subject ဆိုတဲ့ကိစ္စ ဘာမှမရှိဘူး။ ကိုယ်နဲ့ကိုယ်နဲ့ပဲ။ စတာက အဲလိုဝါပြီးတော့ ဘယ်အချိန်ပြီးသလဲလို့ဆိုတော့ တစ်စုံတစ်ရာသော Space မှာ ဘာဖြစ်တုံးဆိုတော့ တစ်ခါ တည်း Visual Excitement သိပ်ကိုရတယ်။ ကိုယ့်အနေနဲ့ပေါ့လေ၊ ဒီပြင်လူတွေ ရတာ မရတာ မသိပါဘူး။ ကိုယ်ရေးတာ တယ်ကောင်းတာပဲ ဒီဟာကို။ ဘယ်လိုဖြစ်လာတုံးဆိုတော့ နောက်ထပ် ထပ်ရေးရင်တော့ ဒါကြီးပျက်တော့မှာပဲလို့

ထင်လာတယ်။ ပြီးတော့ ဒီအချိန်မှာ တယ်ကောင်းပါလားတွေလည်း ခံစားလာရတယ်။ ပြီးတော့မှ Visual Interest တွေဘာတွေ စိတ်ဝင်စားမှုတွေဘာတွေ ရှိလာတယ်။ Attraction ဆွဲဆောင်မှုတွေ ဘာတွေရှိလာတယ်။ ဒီပြင်လူကို မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဖြစ်တာပါ။ ကိုယ့်ဘာကိုယ် ဖြစ်တာပါ။ အဲဒီအချိန်မျိုးမှာ ဒီဟာကို ကိုယ့်ဘာကိုယ် သတ်မှတ်တာပဲ။ end of the game ပေါ့။ အဲဒီအချိန်မှာ ရင်ပြီးတော့ လက်မှတ်တွေဘာတွေ ထိုးပစ်တာပဲ။ အဲဒီမှာ အနီးမှာရှိတဲ့လူတွေဘာတွေ ပြပစ်တာပဲ။ ဟာ ကြည့်စမ်းပါဉီးဗျာ၊ ကျွှေ့ ဒီနေ့ရေးတာ၊ ဒါလေး ဘယ့်နှုန်းဘာညာ ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတာပေါ့လေ။ ကြာကြာကြည့်တော့လဲ သိပ်ပြီးတော့ ကြိုက်တာတော့ မဟုတ်ပါဘူး။ အဲလို ပြီးသွားတာ။ ဒါက none-objective အနေနဲ့ ပတ်သက်တာ။ နောက်ပြီးတော့မှ Subjective idea တွေနဲ့ ပတ်သက်လို့က လည်း ကြီးလာတဲ့အခါကျတော့ ဘယ်လိုဖြစ်တုန်းဆိုတော့ ဘာပုံညာပုံကို ရေးချင်တယ်ပေါ့လေ၊ မိန်းမတစ်ယောက် ထိုင်နေပုံ၊ ယောကျုံးတစ်ယောက် ထိုင်နေပုံ၊ အဆောက်အအိုတစ်ခုပုံ သစ်ပင်ပုံ၊ တိမ်ပုံ၊ တော်ပုံ၊ တောင်ပုံ ဘာညာ ဆိုတာကလည်း ဘယ်လိုဖြစ်သွားတုန်းဆိုတော့ ကျွန်းတော်တို့က ကြီးလာတဲ့အခါကျတော့ အဲဒါကို သဘာဝအတိုင်း ကူးချင်တယောက် အဲဒါကို သရှုပ်ဖော်တဲ့နေရာ၊ အဲဒီမှာဖွဲ့ထားတဲ့ အရောင်တို့၊ ထူထည်သဘောတရားတို့၊ Line သဘောတရားတို့၊ နောက်ပြီးတော့မှ အရောင်တွေရဲ့ ရှိယာသဘောတရားတို့၊ အဲဒီရှိယာတွေရဲ့ ဒီဇိုင်းသဘောတရားတို့၊ အဲဒါတွေကို ကစားချင်စိတ်၊ အဲဒါတွေကို ညီချင် စိတ်၊ ကိုယ်ကြိုက်သလို ပြောင်းချင်စိတ် ဘာညာပေါ့လေ။ အဲဒါတွေနဲ့ အဲဒီလို ပြီးလာတယ်။ တစ်ခါတေလေကျတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီလိုပေါ့လေ Landscape လိုဘာလို Figure လိုဘာလို ရေးရင်းနဲ့ အဲဒီမှာဖျာ၊ ကျွန်းတော်အနေနဲ့ကတော့ sense of human ဆိုတာနဲ့ပတ်သက်ပြီးတော့ ထိုဟာလေး ဒီဟာလေး ကောက်ကတ်ထည့်လိုက်ချင်တယ်ပါပဲ။ ဘာမဆိုင်ညာမဆိုင် ငှုက်တစ်ကောင်၊ ခွေးတစ်ကောင် ထည့်ချင်တယ်တို့၊ ဘာမဆိုင်ညာမဆိုင် ကိုးရှုးကားယား စိတ်ကူးပေါ်လာတာတို့၊ ရွှေးဆန်တဲ့ ရှုးရာဆန်တဲ့ထဲမှာ ကွန်ပျုံတာတစ်လုံး ထည့်လိုက်ချင်တယ်တို့၊ ကင်မရာတစ်လုံး ထည့်လိုက်ချင်တယ်တို့၊ ဘာတို့၊ အဲလို ကိုးရှုးကားယား စိတ်ကလေးတွေ ဘာတွေရှိ တယ်။ အဲဒါ ပန်းချိန်ဆိုင်တာမဆိုင်တာ မသိဘူးပေါ့ဖျာ။ တစ်ခါတစ်လေကျ ဖြစ်တာ။ ဖြစ်တော့ အဲဒါကို ထည့်တယ်။ ဒါပေမယ့် အဲဒီထည့်တဲ့နေရာမှာပေါ့လေ၊ Visually ပေါ့လေ။ Balance ဖြစ်ဖို့ဘာဖို့၊ အဲဒါတွေတော့ ပူးပြီးတော့ ပါတာ ပါပဲ။ ဒါပေမယ့် ကျွန်းတော်အနေနဲ့ကတော့ ကျွန်းတော်က နောက်တီးနောက်တော်ကတို့ကလည်း ရှိတာကိုး၊ ရှိတော့ အဲဒါမျိုးတွေ ပါပါသွားတတ်တယ်။ ကျွန်းတော် တွေဘာတွေ ရေးတဲ့အခါမှာ တစ်ခါတစ်လေဖြစ်တယ် အဲဒါမျိုးလေးတွေ။ ဒါက သူက ပြောတာ what does your subject in art come from? How do you work? ဆိုလို့ ကြိုးစားပြီး ဖော်ကြည့်တာ။ ဒီပြုပြင်ပြင် ဘယ်ကနေ ရေးချင်စိတ်တွေ ဘာညာ ဘယ်လိုဖြစ်မယ်လို့ ဘာတို့၊ အဲဒါတွေ မရှိပါဘူး။ တစ်ခါတစ်လေလည်း အရောင်တွေကို ဘာမသိညာမသိနဲ့ လျှောက်ခြယ်နေရာမှ သိပ်မလုပ်ချင်တဲ့အတွက် ပေါ့လေ၊ အေးကိုးအေးထားရှာတဲ့အနေနဲ့ တစ်ခုခုတော့ ရေးမှုပဲဆိုတဲ့အနေနဲ့ Subject ကို စဉ်းစားတတ်တယ်။ အဲဒီတော့ မိန်းမတစ်ယောက်ထိုင်နေပုံ၊ ယောကျုံးတစ်ယောက်ထိုင်နေပုံလည်း ဖြစ်ချင် ဖြစ်တတ်တယ်။ ဒါမှာမဟုတ် ကျွန်းတော် လုပ်လေ့လုပ်ထရှိတာက

ဒိုးတရက်ဆိုင်းတွေ လုပ်လေ့လုပ်ထနိတယ်။ အဲဒါ ကတော့ ၁၂ရာသီခွင့်ပေါ့လေ။ ရာသီခွင့်က အရှပ်တွေ၊  
 အဲဒါတွေကိုတော့ ဘာပဲပြောပြောပေါ့လေ ဘယ်သူက ဘယ်လမှာမွေးတယ်၊ ဘာမွေးတယ်ညာမွေးတယ် သူ့ဟာသူ  
 အကြောင်းတရားအကျိုးတရားရှိတယ်၊ အဲဒါတွေ အရေးမကြီးပါဘူး။ သို့သော် ကျွန်တော်က ရေးချင်တယ်။ လီယိုဆိုရင်  
 ခြေသံပုံရေးမယ်ပေါ့ဘာ။ မေတ္ထုနှင့်ဆိုလို့ရှိရင် အမြဲမောင်နှုမပုံကို ရေးမယ်ပေါ့ဘာ။ နောက်ပြီးတော့ အကွား  
 ဒီးယက်စ်ဆိုရင် ရေအိုးထဲက ရေသွားနေတဲ့ မိန်းမပုံရေးမယ်ပေါ့ဘာ။ Virgo ဆိုရင် ဘာပေါ့ဘာ။ Sagittarius ဆိုရင်  
 ဘာပေါ့ဘာ။ အဲလို ကျွန်တော် လျှောက်ရေးတယ်။ လျှောက်ရေးတာက ဒိုးတရက်ဆိုင်းတွေကို ကြိုက်လှချည့်၏၊ ဘာညာ  
 ဒါမျိုးတွေတော့ မဟုတ်ပါဘူး။ အကြောင်းရှာတာပါ။ ဆေးရောင်ခြေယ်ချင်လို့။ လိုင်းတွေဆွဲချင်လို့။ ဒီဝိုင်းတွေကို  
 လုပ်ချင်လို့။ အကြောင်းရှာတာ။ အဲဒါတော့ ဒိုးတရက်ဆိုင်းကို ကျွန်တော် အပီ တရှိ တသေနဲ့ အဲသလို  
 ရေးသလားဆိုတော့ အဲသလိုလဲ မဟုတ်ပါဘူး။ ကျွန်တော်လုပ်ချင်သလို လုပ်တာပါပဲ။ အဲဒါ Subject နဲ့ပတ်သက်လို့  
 ကျွန်တော်ဖြစ်နေတဲ့ဟာတွေကို ပြောပြတာ။ စစ်ကိုင်းတောင်လို့ ပြောပေမယ့် စစ်ကိုင်းတောင်ကြီး တကယ်တူတာ  
 မတူတာတွေဘာတွေ သိပ်စဉ်းစားနေ တာ မဟုတ်ဘူး။ ကျွန်တော် ဆေးရောင်ခြေယ်ချင်လို့လုပ်တာ။ မန္တလေးတောင်လည်း  
 ဒီတိုင်းပဲ၊ မန္တလေးကျိုးလည်း ဒီတိုင်းပဲ။ အဲဒီ ရွှေးရွှေးပါးပါး တစ်ခါတလေကျွေတွေမှာ သူ့သဘာဝအတိုင်း ပို့ပြီး  
 တူချင်တာလေးဘာလေး၊ ရေလေး ကြည်ချင်တာ၊ ရေပေါ်မှာ ကြောရွက်လေးပေါ်နေချင်တာ ဘာညာဆိုတဲ့ အဲဒါမျိုးတွေ  
 ရောဂါထတတ်တယ်။ တစ်ခါတလေပဲ သိပ်မထတတ်ဘူး။ တစ်ခါတလေ မြေက်ပင်တွေ၊ ကိုင်းပင်တွေပေါ့လေ။ သူ့ဟာနဲ့သူ  
 သဘာဝနဲ့ နီးစပ်နေတာ။ ဖြတ်ဖြတ် လတ်လတ်နဲ့ ဘာဖြစ်တာတွေကို ကြိုက်တတ်တယ်။ ဝါးပင်ရေး၊  
 ဝါးရွက်ရေးပြီးတော့ နည်းနည်းသဘာဝနဲ့ တူတာလေးကို ကြိုက်တတ်တယ်။ တစ်ခါတလေ တရှုတပန်းချိတဲ့  
 အလွန်လှတဲ့ စုတ်ချက်မျိုးလေး ဖြစ်လာတာကို မက်တတ်တယ်။ ဘာညာပေါ့ဘာ။ ဒါတွေကတော့ ထွေလီကာလီ  
 စိတ်တွေပါပဲ။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ ဘူး။ ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်။  
 နောက်တစ်ခုကတော့ what is your favorite medium တဲ့။ ဘာဆေးကို အကြိုက်ဆုံးလဲတဲ့။ ဒါလည်း မပြောချင်ဘူးဘာ။  
 ရေဆေးလည်း မဟုတ်ပါဘူး။ သီဆေးလည်း မဟုတ်ပါဘူး၊ အခရှင်းလစ် လည်း မဟုတ်ပါဘူး။ ပစ်စတယ်တွေဘာတွေ၊  
 ဖယောင်းတွေဘာတွေ ဒီလို့မဟုတ်ပါဘူး။ ဒီလို့ပါပဲ ကြံ့ရာနဲ့ရေးချင်စိတ်ရှိ ရင်၊ ဒါပေမယ့်ပြာ သီဆေးနဲ့ရေးမှ  
 အခရှင်းလစ်နဲ့ရေးမှ water colour နဲ့ရေးမှ ပို့ပြီးတော့ တည်တံ့မယ်၊ ခိုင်မြှုမယ်၊ ဘာညာနဲ့ အဲဒီလို့လေးတော့  
 စိတ်ရှိတယ်။ အဲတော့ မိမိယမ်အစွဲအလမ်း မရှိပါဘူး။ မကြီးပါဘူး။ နောက်မေးခွန်းတစ်ခုက what medium is harder to  
 work with why do you switch mediums? တဲ့။ အေး အဲဒါတော့ နည်းနည်းရှိတယ်၊ ဥပမာ water colour  
 ရေးရတာနဲ့ transparent medium ပေါ့လေ ရေးရတာနဲ့ အိုပိတ် Medium ရေးရတာလောက် မတူတာ အမှန်ပဲပျော်။  
 Transparent medium တွေက ပို့ပြီးတော့ တာဝန်ကြီးတယ်။ ကျွန်တော်တို့ နည်းနည်း ပို့ခက် တယ်လို့တောင်  
 ပြောချင်ပါတယ်။ ဒါလည်း သိပ်အသေချာကြီးတော့ မဟုတ်ပါဘူး။ ဘယ် Medium ဖြစ်ဖြစ် ကောင်း အောင်လုပ်ဖို့ဆိုရင်  
 ခက်တာများတာပါပဲ။ နောက်ပါရမိနည်းရင် ခက်တာများတာပါပဲ။ ပါရမိများလာတဲ့အခါကျ တော့လည်း ဘာ Medium

ဖြစ်ဖြစ် လွယ်သွားတာပါပဲ။ ကျွန်တော့ဆရာ ဦးဘသက်ဆိုရင် Transparent ပဲ ရေးရေး အိပိတ်ပဲရေးရေး သူ့အတွက်ကတော့ ဘေးကကြည့်ရတာ တယ်လွယ်တာပဲ။ ဘာလို့လဲဆိုတော့ သူ ဉာဏ်သိပ်ကောင်း တယ်။ ပန်းချီဉာဏ်ပေါ့လော့။ နောက်ပြီးတော့မှ အတွေ့အကြံသိပ်များတယ်၊ အလေ့အကျင့် သိပ်များတယ်။ ကျွန်တော့ ဆရာက သူ အသက်ငယ်ငယ်ရွှေယူရွှေယ် ဖြတ်ဖြတ်လတ်လတ်ရှိတူန်းမှာကိုပဲ သူက သူ့အနုပညာ ပန်းချီကားတွေကို အများကြီးရောင်းရတယ်။ လူကြိုက်များတယ် ဆိုပါတော့ပျော်။ အဲဒီတုန်းက အဂ်လိပ်ခေတ်ကိုး။ လွတ်လပ်ရေးမရသေးဘူး။ BOC က အဂ်လိပ်အရာရှိဘာညာတွေက ဦးဘသက်ရဲ့ water colour တွေကို သိပ်ကြိုက်တာ။ သိပ်ကြိုက်တော့ အများကြီး ဝယ်တာ။ သူကလည်း အများကြီးရေးနိုင်တယ်။ အဲဒီလိုပေါ့ပျော်။ အဲဒီလို အတွေ့အကြံများခဲ့တဲ့အခါကျတော့ သူရေးတဲ့ အခါကျရင် ဘေးကကြည့်ရတာ တယ်လွယ်တာပဲ။ တယ်သက်တောင့်သက်သာရှိတာပဲ။ တယ်ပြီးတော့ ပျော်စရာကောင်း တာပဲ။ ကျွန်တော်တော့ ဒီအချိန်ထိပေါ့လော့ ပန်းချီဆရာတွေထဲမှာ အပျော်ဆုံး၊ အရသာအရှိဆုံး ပန်းချီရေးနိုင်တဲ့ပုဂ္ဂိုလ်၊ ဒါ အနီးကပ် ကျွန်တော်မြင်ဖူးတာကို ပြောပြတာပါ။ ကမ္မာပေါ်မှာလ အဲဒီလိုလူတွေ အများကြီးရှိမှာပဲ။ ဒါပေမယ့် ကျွန်တော်က အနီးကပ်မြင်ရဆုံးကတော့ ဦးဘသက်ပဲ။ ဦးဘသက်က တယ်ပျော်စရာကောင်းတာပဲ၊ သူရေးတာ။ ပိုင်ပိုင် နိုင်နိုင်ရှိတယ်၊ ဘာမှာသိပ်ပြီးတော့ မှားသွားမှာတို့၊ ကျံသွားမှာတို့၊ မကြောက်ရဘူး။ အစကတည်းက သူ့ဘသာသူ အလိုလိုပေါ့လေ အထိန်းအချုပ်တွေဘာတွေ သူ့ဟာသူ ဘယ်လိုရှိနေတယ် မသိဘူး။ တစ်ခါတလေကြည့်ရတာ လည်း သိပ်ရမ်းတာပဲ။ ကျွန်တော် သူ့အကြောင်းကိုဆိုရင် မြိုင်ရေယာကြောက်ရေး ကျွန်တော် ပြောချင်တယ်။ သူ့ရှိသေသလို ဆရာဦးခင်မောင် ကိုလည်း ကျွန်တော် ရှိသေတာ။ ကျွန်တော်တို့ ဆရာရင်းတွေပဲ။ ဒါပေမယ့် ဆရာ ဦးခင်မောင်ကို ဦးဘသက်ရေးတာ ကြည့်ရသလောက စိတ်ချလက်ချ အဲဒီလို မဖြစ်နိုင်ဘူး။ ဆရာဦးခင်မောင်က သိပ်ပြီး သပ်ရပ်တာ၊ တိကျတာ၊ အဲဒါမျိုးတွေ သိပ်လိုချင်တာ။ အဲဒါ ဆရာမှာ တကူးတက် plain တစ်ခုကို ခြုံနေရာ Line တစ်ခုကို ဖြောင့် အောင်ကြီးစား၊ ဘာလုပ်ညာလုပ်နဲ့ သူ့မှာမနည်း မရရအောင် လုပ်ယူတာ။ ဦးဘသက်က အလွယ်ကလေးပဲ။ လွယ်လွယ် လေး။ အဲဒီတော့ တအားလည်း ဆရာဦးခင်မောင်လို့ မျဉ်းဖြောင့်ပေါင်း မြောက်မြားစွာ အဲဒါမျိုးတွေ မက်မောတာ သိပ်မရှိဘူး။ ရှိလာပြီးဆိုရင်လည်း သူ့မှာနည်းတွေ အများကြီးရှိတယ်။ ကျွန်တော် သူ ယူဂိုဆလားဒီးယားသံအဖွဲ့ကို လက်ဆောင်ပေးဖို့ ကျွန်တော်တို့ မှန်နှစ်းဆောင်ကို ရေးတဲ့ဟာတစ်ခု ကျွန်တော်မြင်ဖူးတယ်။ အဲဒီမှန်နှစ်းဆောင် မှာ မျဉ်းဖြောင့်တွေနဲ့ ကျွန်တော်တို့ ဘာတုန်းလို့ ဆိုတော့ အကွက်အကွက်တွေနဲ့ အဲဒီလို ဒီလိုင်းတွေပါတယ်။ သူက လွယ်လွယ် လေးပဲ။ ပေတံနဲ့ တားပစ်တာ အဲဒီလိုင်းတွေကို။ လိုင်းတွေက သိပ်မာတာပဲ။ တကယ့် ကြောင်တက်ကြီးကို ဖြစ်သွားတာ။ အဲဒီအချိန်မှာ အဲဒီအပေါ်မှာမှ ထပ်ပြီးဖြုံးတော့ ရေးတာ။ သူ့လိုင်းတွေက သိပ်လည်း အားသန်တာပဲ။ ဖြောင့်လည်း သိပ်ဖြောင့်တာပဲ။ ပြီးတော့မှ သူက အဲဒီအပေါ်မှာ ထပ်ပြီးတော့ ဟိုတို့ဒီတို့နဲ့ ရေးလိုက်တဲ့အချိန်မှာ ဒီလိုင်းတွေဟာ ပေတံနဲ့ နှဂါးကတားထားတယ်လို့ကို မထင်ရဘူး။ သူကိုက သူ့ဟာနဲ့သူ အလိုလိုကို ဖြစ်နေတယ်။ Artistic လည်း ဖြစ်သေးတယ်။ နောက်ပြီးတော့မှ

တကယ့်ကို အားလည်းရှိနေတယ်။ တကယ့်မျဉ်းဖြောင့်တွေရဲ့ အားတွေလည်း ရှိနေ တယ်။ အဲဒီသဘောတရားတွေ ရှိတယ်။

### Track 13

ဝင်းဖေအကြောင်း ပန်းချိဘဝအသံသွင်းဖိုင် နံပါတ်(၁၃)ဖြစ်ပါတယ်။ ဒီ(၁၃)အတွက်  
မေးခွန်းတွေကတော့ မေးခွန်းနံပါတ် (၂၇)မှာ ပါတဲ့ဟာ။ What are your methods of visualization? တဲ့။  
Visualization နဲ့ပတ်သက်ပြီး ကျွန်တော်မှာ နည်းတွေ ချဉ်းကပ်ပုံစနစ်တွေ ရှိပါသလားလို့ မေးတယ်လို့。  
ကျွန်တော်ထင်တယ်။ ကျွန်တော်က ဒါနဲ့ ပတ်သက်လို့ ပုံသေကားချပ် သတ်မှတ်ထားတဲ့ အဲလိုနည်းမျိုး မရှိဘူးလို့ပဲ  
ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်က ဘယ်လိုကြည့်မယ်၊ ဘယ်နည်းနဲ့ကြည့်မယ်၊ ဘယ်နှစ်အောက်ကနေကြည့်မယ်၊  
ဒီလိုသဘောတရားတွေ ကျွန်တော်မရှိ ဘူး။ ဘယ်လိုမြင်မယ်၊ ဘယ်လို ဖော်ထုတ်မယ်၊ ဒါတွေလည်း မရှိပါဘူး။  
နောက်မေးထားတာ How does the process of creating art object begin? တဲ့။ စက္ခအာရုံ အနုပညာနဲ့。  
ပတ်သက်လို့က ဘယ်လိုဘယ်လိုစပြီးတော့ လုပ်သလဲ၊ ဘာလဲဆိုပြီးတော့ သူ မေးထားတဲ့ဟာပဲ။ အဲဒါက နှစ်မျိုးရှိတယ်။  
တစ်မျိုးကတော့ ဘာလဲလို့ဆိုတော့ ကျွန်တော် စကတည်းက ပန်းချိမရေးခင်ကတည်းက ဘာပုံလေး ရေးမယ်ပေါ့လေ။  
ဘာပုံလေးရေးမယ်ဆိုတာနဲ့ပတ်သက်လို့ကလည်း ကျွန်တော် ခဏခဏ ရွှေ့ပိုင်းမှာ ပြောခဲ့တာလို့ ဘာပုံလေးဆိုတဲ့ကိစ္စက  
ကျွန်တော် အရောင်တွေ လျှောက်ခြယ်ဖို့! မျဉ်းကြောင်းတွေ လျှောက်ရေးဖို့၏ သဏ္ဌာန်တွေ လျှောက်လုပ်ဖို့!  
နောက်ပြီးတော့မှ ကဏ္န်းတွက်သလို တွက်ချက်ပြီးတော့ ဟိုနှင့်ခိုန်ယုံ ညီညွတ်မှု၊ မညီညွတ်မှု အဲဒါတွေဖြစ်အောင်လို့  
ကစားဖို့၊ ကျွန်တော်က အဲဒီ Subject ဆိုတဲ့ အကြောင်းအရာ ပေါ့လေ၊ အဲဒီဟာကို ကျွန်တော်က ထည့်တာဖြစ်တယ်။  
ထည့်ပြီးတော့မှ ကျွန်တော်က လုပ်တာဖြစ်တယ်။ ဥပမာအားဖြင့် မန္တလေးကျွုံးပုံရေးမယ် ဆိုပါတော့။ ကျွုံးပုံကို  
ကျွန်တော်က လျှောတယ်၊ လျှောတဲ့အချိန်မှာ ကျွုံးပုံကို သူ့သဘာဝအတိုင်း တူဖို့ထက် ကျွန်တော်ခြယ်တဲ့အခါ ဘယ်နားက  
အရင့်တွေခြယ်ချင်တယ်။ ဘယ်နားကျတော့ ပူတဲ့အရောင်တွေ ခြယ်ချင် တယ်။ ဘယ်နားကျ အေးတဲ့အရောင်တွေ  
ခြယ်ချင်တယ်။ ဘယ်နားမှာ ဘယ်သဏ္ဌာန်တွေကို ဖြစ်စေချင်တယ်၊ ဘယ်နားမှာ ဘယ်လိုင်းမျိုးတွေ ဖြစ်ချင်တယ်၊  
ဘယ်နားမှာ အားသန်စေချင်တယ်၊ ဘယ်နားကျ ပျော့ချင်တယ်၊ ဘယ်နားမှာ မာချင် တယ်။  
ဒီလိုသဘောတရားတွေအတွက် ကျွန်တော်က လျှောတာပေါ့လေ။ ရေးတာပေါ့လေ။ အဲဒီတော့ အဲဒီနေရာမှာ သိပ်ပြီးတော့  
အသေးစိတ်တွေ မလိုဘူး။ ကျွန်တော် တော်တော်ခိုကြမ်းကြမ်းပဲ ကျွန်တော်လျှောတယ်။ ဒါက မန္တလေးကျွုံးပုံ ပဲ  
ဖြစ်နေနေ၊ နောက် တော့တွေတော်တွေပုံပဲ ဖြစ်နေနေ၊ ဘာပဲဖြစ်နေနေပေါ့။ ကျွန်တော်လျှောတာက ကျွန်တော်  
အရောင်တွေခြယ်ဖို့အတွက် လျှောတာက များတယ်။ လျှောတဲ့အပိုင်းကများတယ်။ ဥပမာ ကြောကန်ကြီးတစ်ခုကို ကျွန်တော်  
ရေးတယ်ဆိုရင် ခိုက်ကြမ်းကြမ်း၊ ခပ်မြန်မြန်၊ ခပ်သွက်သွက်နဲ့ ကြောကန်တြီးလို့ ဖြစ်စေချင်တဲ့ သဘာဝ  
ဘက်ကို နှစ်တဲ့စိတ်မျိုး ကျွန်တော်မှာ ရှိပါတယ်။ သစ်ပင်ခြောက်တွေကို ကျွန်တော် ရေးမယ်ဆိုရင် သစ်ပင်ခြောက်တွေ

တိတိကျကျ မတူသော်မရှိစေ သစ်ပင်အကိုင်းအရွက်တွေမရှိတဲ့ သစ်ပင်အခြာက်တွေ ပင်စည်သဘောတရားတွေ ဖြစ်စေချင်တဲ့စိတ်၊ သဘာဝနဲ့ တူစေချင်တဲ့စိတ်တွေ ကျွန်တော့မှာ အတော်အတန် ရှိပါတယ်။ ဒါပေမယ့် တကယ်များတာ ကတော့ အရောင်တွေနဲ့ အလင်းတွေအမှာ်တွေနဲ့ မျဉ်းကြောင်းတွေနဲ့ ဘာလာ သဏ္ဌာန်တွေ အဲဒါတွေက များတာပါပဲ။ ဒါက တစ်စုံတစ်ရာသော ပစ္စည်းပေါ့လော အကြောင်းအရာနဲ့ရေးတဲ့ သဘောတရားကို ပြောပြတာပါ။ တစ်ခါတလေကျ တော့ ပန်းချိရေးချင်တာပဲ ရှိတယ်။ ဘာအကြောင်းတရားပေါ်မှာ ဘယ်လိုရေးမယ်ဆိုတာ ရှိကိုမရှိတဲ့အခါတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဘာလုပ်တာလဲဆိုတော့ ဥပမာ Canvas နဲ့ပဲ ပြောကြပါစို့။ အဲဒီလိုလုပ်တာကို ကျွန်တော် များသောအားဖြင့် အိပ်တိနဲ့ လုပ်တတ်ပါတယ်။ အိပ်တိ Medium ဆိုတာ ဆီဆေး သို့မဟုတ် အခရှင်းလစ်လို ဟာမျိုးပေါ့။ ဒါမှာမဟုတ် မြေဆေးပေါ့လော ကျွန်တော်တို့ ပိုစတာကာလာလို့ ခေါ်တာပေါ့။ ဒါမှာမဟုတ် ဂုတ်ချိလို့ ခေါ်မှာပေါ့။ အဲလိုဟာမျိုးနဲ့ ရေးမယ်ဆိုလို့ရှိရင် ကျွန်တော်က ဘာအကြောင်းအရာမှ မရှိဘူး။ ပန်းချိရေးချင်စိတ်ပဲ ရှိတယ်ဆို၍ အဲဒီမှာ ဆေးရောင်ကို ကျွန်တော်တွေတဲ့ ဆေးရောင်တွေ ကျွန်တော် အဲဒီအပေါ် လျှောက်တင်တာပဲ။ များသောအားဖြင့် ကျွန်တော်လုပ်တာက သုံးတဲ့အခါ မကုန်ဘဲနဲ့ အများကြီးကျွန်နေတဲ့ ဆေးရောင်ကို ကျွန်တော် ရွှေးတတ်တယ်။ အဲဒီ အရောင်တွေကလည်း များသောအားဖြင့် ကြောင်တဲ့အရောင်တွေ ဖြစ်ချင်လည်း ဖြစ်နေတတ်တယ်။ ဖြစ်ဖို့များတယ်ပေါ့ လော အဲဒီအရောင်တွေပဲ အသုံးနည်းတာကိုး။ အဲဒီအရောင်မျိုးတွေ ကျွန်တော်ရွှေးပြီးတော့ canvas ပေါ်ကို ကျွန်တော် တင်တာပဲ။ တင်ပြီးတော့ အဲဒါကို ခြေထြေည့်တယ်။ ခပ်ရဲခြေထြေည့်တယ်၊ ဒေါင်လိုက်ခြေထြေတယ်၊ အပြားလိုက် ခြေထြေတယ်။ ဟိုလိုခြေထြေတယ် ဒီလိုခြေထြေတယ်ပေါ့လေ ခြေထြေည့်တယ်။ ခြေထြေပြီးတော့ နောက်ထပ် သူနဲ့ မတူတဲ့ အရောင်ကိုလည်း ထပ်ထည့်တယ်။ ဟိုနားဒီနား ထောင့်နားထည့်တယ်၊ အောက်ကထည့်တယ်၊ အပေါ်ကထည့်တယ် ကျွန်တော် အမျိုးမျိုး လုပ်တာပေါ့လေ။ လုပ်ပြီးတော့ နောက်ထပ်မတူတဲ့အရောင် တစ်ခါထပ်ထည့်ပြန်တယ်။ အဲဒီထဲမှာ ဟိုကစားဒီကစား ပေါ့လေ။ တဖြည်းဖြည်းကျတော့ canvas ပေါ်မှာ အရောင်တွေများလာတယ်။ များလာတဲ့အခါကျတော့ ကျွန်တော် သေချာပြန်ကြည့်တယ်။ အဲဒီအချိန်ကျတော့ ဟိုနှင့်နှင့်နှင့်ပေါ့လေ၊ ပိုတာလျှော့ချုပ်တဲ့စိတ် ပေါ်လာတယ်။ လိုတာကို ဖြည့်ချင်တဲ့စိတ် ပေါ်လာတယ်။ ဆန္ဒတွေပေါ်လာတယ်။ အဲဒီဆန္ဒတွေက အရေးကြီးတယ်။ ကောင်းတယ်။ ဖီလင် သိပ် ကောင်းတာပဲ။ အဲဒီတော့ ပိုတာကို လျှော့ပစ်ရတာ၊ ဖြတ်တောက်ပစ်ရတာလည်း ပျော်စရာကောင်းတယ်။ နောက် လိုတဲ့နေရာကို လျှော်စိတ်ကူးပြီးတော့ လျှော်ထည့်ရတာလည်း အတော်ကောင်းတယ်။ အဲဒီမှာ ထည့်တဲ့နေရာမှာ စည်းမျဉ်းက ဘာလဲဆိုတော့ ကြည့်တဲ့အခါမှာ ကြည့်လို့ကောင်းလာတာတို့၊ ကြည့်ရတာ စိတ်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတာတို့၊ ဆွဲဆောင်အား ရှိလာတာတို့ အဲဒီသဘောတရားတွေက အဆုံးအဖြတ်ပါပဲ။ အဲဒီမှာတွေပေါ်မှာ မူတည် ပြီးတော့ ဒီဖြည့်ခြင်း၊ နှုတ်ခြင်း၊ ကစားခြင်းပေါ့လေ။ အမှုန်ကတော့ ကစားတာပါပဲ။ ကျွန်တော် အရောင်တွေနဲ့ ကစား တယ်၊ သဏ္ဌာန်တွေနဲ့ ကစားတယ်၊ လိုင်းတွေနဲ့ ကစားတာ။ နောက် အဲလိုပေါ့လေ။ အဲဒီမျိုးတွေလုပ်တယ်။ အဲဒါက အဲဒီလို အဲဒီလိုစပြီး အဲဒီလို အဲဒီလို ဆက်ရေးတယ်လို့ အမိပ္ပါယ်ရှိတယ်။ အဲဒါက ဘယ်မေးခွန်းအတွက် ဖြေတာတုန်းဆို တော့

How does the process of creating art object begin ဆိုတဲ့ အဲဒီမေးခွန်းကို ဖြေတာ။ နောက်ပြီးတော့ နောက်ထပ် မေးခွန်းက ဘာတူန်းဆိုတော့ Do you set out to make the particular painting or does it just appear as you work? ဆိုတော့ အဲဒါ ကျွန်တော် စောစောတူန်းကပြောတဲ့ ဒုတိယကိစ္စက ဘာမှုကို မဟုတ်ဘူး။ နောက်ဆုံး သူ့ဟာသူ ဖြစ်လာတဲ့ပြဿနာ၊ ကိုယ်မကြိုက်တာတွေ၊ ကြိုက်တာ ချွန်၊ မကြိုက်တာကို ဖျက်ပစ်၊ လိုတာ ထပ်ဖြည့်ဆိုတာက ကျွန်တော် နောက်ဒုတိယပြောတဲ့ ပန်းချိရေးနည်း၊ အဲဒီမှာ ပါတယ်။ အဲဒီမှာ ကျွန်တော် ဘာမှ ရည်ရွယ်ချက်မရှိဘူး။ အဲဒီတော့ ပထမနည်းရှိသေးတယ်။ အရောင်တွေခြေထိဖို့၊ ဟိုနှင့်နှိုင်လုပ်ဖို့အတွက် လျာတယ်တဲ့။ မန္တလေးကျံးပုံကို လျာတယ်။ ဒါမှာမဟုတ် လူပုံပေါ့ပါဘာ။ Figure ကို လျာတယ်။ လျာပြီးတော့မှ လုပ်တယ်။ အဲဒါကတော့ ခုနကလိုပေါ့လေ။ ကြိုပြီးတော့ လုပ်တာပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ခြေထာနဲ့ပတ်သက်လို့ သိပ်ပြီးတော့ ကျဉ်းကြပ်တဲ့ ကြိုတင်ပြင်ဆင်မှာ၊ ကြိုတင်ရည်ရွယ်ချက်ထားမှာ အဲဒီမျိုးတွေ မရှိပါဘူး။ ကျွန်တော် လွှတ်လွှတ်လပ်လပ်ပဲ။ ကိုယ်က အသားရောင်နေရာမှာ အသားဖြေဖြေရေးချင်တယ်၊ ပြီည့်ရေးချင်တယ်၊ ဘာညာဆိုတာအပြင် အသားကို အစိမ်းရေးပစ် လိုက်မယ်၊ အနီးရဲကြီး ရေးပစ်လိုက်မယ်ဆိုတာတွေလည်း ကျွန်တော့မှာရှိတယ်။ ဘာလို့တူန်းဆိုတော့ လူတစ်ယောက်ရဲ့ အသားအရောင်ဖြစ်စေချင်တာထက် အရောင်တွေကို ကျွန်တော်ကစားချင်တာ။ အရောင်တွေ သူဖြစ်ချင်သလို ဖြစ်လာတဲ့ အရောင်တွေကို ပိုရင်နှင့်ပစ်ဖို့၊ လိုရင်ဖြည့်ဖို့၊ အဲလို ဟိုနှင့်နှိုင်ယို့ ကစားဖို့ပေါ့ပါဘာ။ အဲဒါက အရေးကြီးနေတာပါ။ အဲဒီသဘောတရားပဲ ရှိပါတယ်။ အဲဒီတော့ ကိုယ်ကကြိုပြီးတော့ ရည်ရွယ်ပြီးတော့လုပ်တာ နည်းနည်းပဲ ရှိပါတယ်။ နောက်မှ သူ့ဟာနဲ့သူ ပြဿနာ အမျိုးမျိုး ဖြစ်လာတာကို ပြဿနာတွေကို ပြောလည်သွားအောင် ဖြေရှင်းခြင်း၊ ဖြည့်စွက် ခြင်း၊ ဖယ်နှုတ်ခြင်း၊ အဲဒီကိစ္စတွေကို အကြမ်းဖျဉ်းအားဖြင့် အဲဒီလိုပေါ့ပါဘာ။ အမှန်တော့ ဒီနှစ်ခုတည်း လုပ်တာတော့ မဟုတ်ပါဘူး။ အမျိုးမျိုးပါပဲ။ တစ်ခါတလေကျေပျေ၊ ပန်းချိရေးရင်းနဲ့ကို အသံလိုသဘောတရားတွေမျိုး ဖြစ်သွားတာ ရှိတယ်။ ဟာ ဒီနားမှာ အသံတွေက သိပ်ကိုဆူလုပ်နေပြီ၊ မဖြစ်တော့ဘူး။ ငါ ဒီအသံတွေကို နည်းနည်းဝပ်သွားအောင်၊ ညီညွတ်သွား အောင်၊ ပြီးမြတ်သွားအောင်၊ လုပ်မယ် ဘာညာ၊ ဒီဟာတွေနဲ့ လာတယ်။ ကျွန်တော်က အသံကိုလည်း ကျွန်တော် ဝါသနာ ပါတာကိုး။ အဲဒါကြောင့်မို့ ကျွန်တော့ပန်းချိကားတွေမှာ တချို့နေရာတွေက ဘာမှုမဆိုင်တဲ့ အဆင်တွေ အရောင်တွေ အရောင်တွေ ဝင်လာတတ်တယ်။ အဲဒါတွေက အမှန်က ကျွန်တော်က အဲဒါက Visually ရေးတာမဟုတ်ဘူး။ ကျွန်တော်က ဒီဟာ audio အနေနဲ့ အသံတွေကို ထည့်ပြီးတော့ရေးတာ။ ရှုံးက Figure တွေ နောက်က တိမ်လည်းမဟုတ်ဘူး၊ နံရုံလည်း မဟုတ်ဘဲနဲ့ အဆင်တွေဘာတွေ ပါလာတတ်တယ်။ အထည်စ အဆင်လိုလို။ တကယ်တမ်းက အဝ်အစ တစ်ခုရဲ့ အဆင်လည်း မဟုတ်ဘူး။ အဝ်စလည်း မဟုတ်ဘူး၊ တိမ်လည်း မဟုတ်ဘူး ကျွန်တော် ရေးတတ်တယ်။ ကျွန်တော့စိတ်ထဲမှာတော့ ဘယ်လိုဖြစ်တာတူန်းဆိုတော့ ဒါတွေက အသံတွေပဲ။ နောက်က အဝေးကနေပြီးတော့ တီးသံ မှုတ်သံတွေ ကြားနေရတယ်။ လူတွေ စကားပြောတာ ကြားနေရတယ်။ မောက်ကား ဖြတ်သွားတာ ကြားနေရတယ်။ ငှက်သံတွေ ဘာတွေ ကြားနေရတယ်။ အဲဒီလို သဘောမျိုးတွေ ကျွန်တော်ထည့်ပြီးတော့ ရေးပစ်လိုက်တယ်။ ရေးပစ်လိုက်

တဲ့အချိန်မှာ သူတို့အသံ ကြားတာလည်း ကြားပေါ်ဖျား။ ဒါပေမယ့် အရောင်သဘောတရား၊ အမြင်သဘောတရား အရလည်း အကူအညီ အထောက်အကူ ဖြစ်ရမယ် အဲဒီလို သဘောတရားတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အမိက ကျွန်တော့စိတ်ထဲမှာ အသံတွေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောတဲ့အခါ ဒီဟာတွေကတွေ့ဖျား Visually မကြည့်ပါနဲ့။ audio ဒီဇိုင်းတွေအနေနဲ့ကြည့်ပါခါးဖြီး ကျွန်တော် ပြောတတ်တယ်။ ကျွန်တော်တို့က အသံကို Music တွေတို့ နားထောင်ပြီးတော့ ကျွန်တော်တို့က အရှင်တွေ မြင်ချင်မြင်တာ။ အရှင်တွေတို့ကြည့်ပြီး အသံတွေကိုလည်း ကြားချင်ကြားတာ အဲလိုရှိတယ်။ တိကျေပြတ်သားတဲ့ ဒါကတော့ မြတ်မန်းဂီရိအလိုက်ပလို့ ဒါကတော့ at the top the world melody ပဲ အဲလိုတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က အဲဒါတွေကို ကြားတတ်တယ်။ ကျွန်တော်လိုပဲ audio visual ပေါ့ နှစ်ခုစလုံးမှာ စိတ်ဝင်စားတဲ့လူတွေမှာ ဒီလိုခံစားချက်တွေ ရှိလိမ့်မယ်လို့။ ကျွန်တော်ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့မှာတော့ အဲဒါမျိုးရှိတာအမှန်ပဲ။ နောက် question တစ်ခုကို သွားရအောင် question နံပါတ် (၂၈)။ How have you been influenced by modern art? တဲ့။ ကျုပ်ကိုတဲ့ ဖော်ဒန်ပန်းချိုကနေပြီးတော့ ဘယ်လိုဘယ်လို လွှမ်းမိုးသွားတာလဲတဲ့။ ဒီဟာကတော့ဖျား၊ ဒီပြင်လူအတွက်တော့ ကျွန်တော် မပြောတတ်ဘူးလေ။ ကျွန်တော့အတွက်ကတော့ ကျွန်တော်က Modern Art ဆိုတာကို တစ်ချိန် တစ်ခါ တစ်ခေတ်မို့လို့။ ဖက်ရှင်လိုပေါ့လေ၊ ပေါ်လာတဲ့ပစ္စည်းလို့ ကျွန်တော် မထင်ဘူး။ ဒီ Modern Art လို့ ထူးထူးရှားရှားခေါ်တဲ့အချိန်ဟာ ပန်းချိုသမိုင်းမှာ တစ်ခါပါ ရှိလိမ့်မယ်လို့ ထင်တယ်။ အဲဒါက ဘာတုန်းလို့ဆိုတော့ အဲလို ၁၉၄၉ အဆုံးပေါ့။ ၂၀၄၉ အစ ဒါမှုမဟုတ် ၁၉၄၉အစလောက်ကတည်းက ပြောချင်ပြောပေါ်ဖျား။ ဘာလဲလို့ဆိုတော့ ကမ္မာပေါ်မှာ ကျိုးကြောင်းဆင်ခြင်တဲ့တရား တွေ တအားခေါ်စားလာတဲ့အချိန်လို့ ကျွန်တော် ဆိုချင်တယ်။ အတွေးအခေါ်တွေက အဲလိုဖြစ်လာတယ်။ အဲဒီလို ဖြစ်လာတဲ့အတွက် သိပ္ပံ့ပညာတွေလည်း တအား ထွန်းကားလာတယ်။ နောက်ပြီးတော့ ကျိုးကြောင်းဆင်ခြင်တဲ့ တွေးခေါ်တဲ့ပညာတွေ တအားထွန်းကားလာတယ်။ အဲဒီလိုအချိန်ကြီးကျတော့မှာ အနုပညာမှာလည်း တစ်ခါတည်း ရောင်ပြန်ဟတ်ပြီးတော့ ကျိုးကြောင်းဆင်ခြင်တဲ့တရားတွေ အမြောက်အမြားကိုသုံးတဲ့ ပန်းချိုတွေ ပေါ်လာတယ်။ အဲဒီ အချိန်မှာ အဲဒီခေါ်ကိုပဲ Modern Art ဆိုတဲ့ စကားလုံးကို သုံးတယ်။ Modern Art ဆိုတဲ့ စကားလုံးဟာ ကမ္မာသမိုင်း ကြီးတစ်လျှောက်လုံး၊ လူ့သမိုင်းကြီးတစ်လျှောက်လုံးမှာ ဒီအချိန်မှာဖြစ်တဲ့ ဒီ Art တွေကိုပဲ Modern Art လို့ ခေါ်သင့်တယ် လို့ ကျွန်တော်ထင်တယ်။ Modern ဆိုတာဖျား၊ ခေါ်ပေါ်ပန်းချိုလို့ဆိုတဲ့အတွက် ခေါ်တိုင်းခေါ်တိုင်းမှာ Modern Art ဆိုတာ ရှိတယ်လို့ တချို့က ပြောချင်ပြောမယ်။ ဥပမာ ၁၂၄၉စုသည် ၁၁၄၉စုထက် နောက်ကျတဲ့အတွက် ၁၂၄၉မှာ ပေါ်တဲ့ Art က Modern Art၊ ၁၁၄၉က Old Art ဒီလိမ့်ပြီးခုံ့နှင့်တဲ့စိတ် ရှိကောင်းရှိကြလိမ့်မယ်။ ကျွန်တော်တို့ Modern Art က ၁၉၄၉ ၂၀၄၉မှာ ထွန်းကားလာတယ်။ သိပ္ပံ့ပြီးတော့ အထွက်အထိပ်ကို ရောက်တယ်လို့ဆိုရင် အဲဒီမတိုင်ခင် က ဟာတွေကရော Modern တွေ မဟုတ်ဘူး။ ၁၃၇၅ ၁၆၇၅ ဟို့ကဲ့သို့ ၁၁၄၉စုထက်ကော့ Modern မဖြစ်ပေဘူးလားလို့ ပြောကောင်းပြောလိမ့်မယ်။ ဒါက ဝါဟာရအရပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီ Modern Art လို့ ပြောခံရတဲ့အချိန် ဒီ၁၉၄၉နဲ့ ၂၀၄၉မှာ

ပေါ်လာတဲ့ အနုပညာခံယူချက်တွေက အဲလိုမဟုတ်ဘူး။ ကျိုးကြောင်းဆင်ခြင်တဲ့ တရားများ နဲ့အညီ အမြင်အာရုံးဆိုင်ရာ အနုပညာရဲ့နယ်ကို အလွန်ချေပေးနိုင်တဲ့ အခါန်၊ အခြေခံကစပြီး ချေပေးနိုင်တဲ့အခါန်၊ နောက်ပြီး တော့မှ လွတ်လပ်ခွင့်ကို အကြီးအကျယ်ပေးတဲ့အခါန်။ တုတ်နှောင်ထားတဲ့ ကြိုးတွေဘာတွေ ဖြည်ပေးတဲ့အခါန်ဖူး။ အဲဒီအခါန်မျိုး၊ ဒါကြောင့်မို့ စာလုံးတွေက ဘယ်လိုပေါ်လာတုန်းဆိုတော့ Post Modern တို့၊ ဘာတို့ဆိုတာ ပေါ်လာ တယ်။ တချို့က နားမလည်ဘူး။ Modern Art ပြီးပြီးတော့ နောက်ပေါ်လာတဲ့ဟာက ပိုပြီးတော့ Modern ကျတာလို့ ပြောလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေဘာတွေ ကျွန်တော်တို့ ဆွေးနွေးတာတွေ ဘာတွေရှိတယ်။ မဟုတ်ဘူး၊ အဲလိုမဟုတ် ဘူး။ Modern ဆိုတဲ့ စကားလုံးဟာ ခေတ်သစ်လို့ အဓမ္မပါယ်ရှိပေမယ့် ထူးထူးခြားခြားကြီး အနုပညာနဲ့ပတ်သက်လို့ အတွေးအခေါ်ကို သိသိသာသာကြီး ပြောင်းလွှာသွားတဲ့၊ လွတ်လပ်ခွင့်တွေကို သိသိသာသာပေးတဲ့အခါန်။ အနုပညာ နယ်ပယ်ကို သိသိသာသာကြီး ကျယ်သွားအောင် ချေပေးတဲ့အခါန်၊ အဲဒီအယူအဆတွေပေါ်တဲ့အခါန် အဲဒီအခါန်။ အဲဒီအခါန်ကလေးမှာ ပေါ်လာတဲ့ အနုပညာကို Modern Art လို့ နာမည်ပေးလိုက်တယ်။ ကျွန်တော်က ဒီလိုပြောချင်တယ်။ ဒါ ကျွန်တော်ဖတ်လာတဲ့ စာအုပ်ပေါင်းမြောက်မြားစွာ ကျွန်တော်ကြည့်လာတဲ့ အနုပညာလုပ်ရပ်တွေ အမြောက်အမြားပေါ် ကနေ ခံပြီးတော့ ကျွန်တော် ဒီစကားကို ပြောတာပါ။ မှားရင်လည်း ပြင်ကြပါ။ ပြင်ပြီးတော့ ဆွေးနွေးကြပါ။ ကျွန်တော် ဒီလိုပဲပြောချင်တယ်။ Modern Art ဟာ တွေ့ကရာ Art တွေကို Modern Art လုပ်လို့မရဘူးလို့ ထင်ပါတယ်။ ဒါကြောင့်မို့ Modern နဲ့ contemporary ဆိုတာကို ခွဲထားပါတယ်။ contemporary ဆိုလိုရှိရင် ခေတ်ပြုင်ပေါ့။ ခေတ်ပြုင်ဆိုတာ ၁၁ရာစုမှာ အပြိုင်အဆိုင် ရေးကြတဲ့ဟာတွေက 11th century contemporary arts လို့ ပြောမယ်ဆိုရင် ရပါတယ်။ ဒီကနေ့ပေါ့လေ၊ ၂၀၀၀ပြည့် ပတ်ဝန်းကျင်မှာ ရေးကြတဲ့ဟာတွေကို ၂၀၀၀ပြည့်နှစ်များရဲ့ contemporary art ဆိုပြီးတော့၊ သူကတော့ ကျွန်တော်တို့၊ တစ်စုံတစ်ရာသော ရာစုနှစ်သတ်မှတ်ချက် ပါသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ၀မာလို့ ပြန်တော့ ခေတ်ပြုင်လို့ ပြန်တယ်။ ခေတ်တစ်ခု ကာလတစ်ခုမှာ အပြိုင်အဆိုင် ပေါ်ပေါက်လာတဲ့အနေအထားပဲ ရှိတယ်။ သူ့မှာ အကောင်းအဆိုး အမှားအမှန် ဘာမှ မပြောပါဘူး။ Modern Art ဆိုတာတော့ အဲဒီမဟုတ်ဘူး။ Modern Art ဆိုတာ အမြင်အာရုံးဆိုင်တဲ့ ပန်းချို့အနုပညာရဲ့နယ်ပယ်ဟာ တစ်ပေါတ်လည်း ကျယ်တယ် ဆိုကြပါစို့ဘာ။ Modern Art အယူအဆကြီး ပေါ်လာတဲ့အခါန်မှာ ငါးပေါတ်လည်လည်း မဟုတ်တော့ဘူး၊ ဆယ်ပေ ပတ်လည်လည်း မဟုတ်တော့ဘူး၊ ပေတစ်ရာပတ်လည်လည်း မဟုတ်တော့ဘူး၊ ဘယ်လောက်ကျယ်မှန်း မသိအောင်ကို ကျယ်သွားတဲ့ ချေထွင်မှုကြီး ဖြစ်သွားတယ်ပျော်။ အဲလို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက လွှတ်လပ်ခွင့်၊ အရင် တုန်းက Modern Art မပေါ်ခင်က ပန်းချို့အနုပညာရဲ့ လွှတ်လပ်ခွင့်ဟာ တစ်ဆယ်ရှိတယ်ဆိုရင် Modern Art ပေါ်ပြီးတဲ့အခါန် မှာ လွှတ်လပ်ခွင့်ဟာ ဆယ်ဆုံး၊ တစ်ရာလို့လည်း ကျွန်တော် မပြောချင်ဘူး။ တစ်ထောင်လို့လည်း မပြောချင်ဘူး။ အဆကို အများကြီးကို ကြီးသွားတယ်။ အမြင်အာရုံးနဲ့ပတ်သက်တဲ့ ပန်းချို့လောကရဲ့ နယ်ပယ်ကြီးကို တအားကို

ချွဲပစ်လိုက်တာများ။ ဘယ်လောက်ချွဲလိုက်တူန်းဆို အဲဒီအခွင့်အရေးကို ယူပြီးတော့ အဲဒီလွတ်လပ်ခွင့်ကို ခံစားပြီးတော့  
 ဖန်ဆင်းတဲ့ တချို့အနုပညာရှင်တွေကို လူတွေက မင်းတို့တော့ အရှုံးတွေပဲ၊ မင်းတို့တော့ ရှုံးသွားပြီလို့ကို  
 ပြောတဲ့အနေအထားတွေကို ရောက်ကုန်တယ်။ နောက် ရိုင်းရိုင်းပျော်ပြောတဲ့အခါ ဒါ အရှုံးချေးပန်းအနုပညာပဲ၊ ဒါအရှုံး  
 ချေးပန်းပန်းချို့ပဲလို့တောင် ပြောတဲ့ဘဝရောက်သွားတယ်။ သူတို့ ဘယ်လိုမှာ နားမလည်တော့ဘူး။ အဲလိုကို  
 ဖြစ်သွားတယ်။ ဒါဟာ Modern Art ဆိုတာရဲ့ အလွန်လေးနက်တဲ့ ကြီးကျယ် ပြီးတော့ အလွန်အင်အားကြီးမားမှာ  
 ဒါတွေကို ကျွန်တော် ကြိုးစားပြီးတော့ ပြောနေတာဖြစ်တယ်။ ကျွန်တော် ပြောတာမဟာ မလုံလောက်ဘူးလို့လဲ  
 ကျွန်တော်ထင်တယ်။ ဘာလို့တူန်းဆိုတော့ ကျွန်တော်သိထားတာ ကျွန်တော် နားလည်တာ၊ ကျွန်တော် တန်ဖိုးထားတာ၊  
 ကျွန်တော် ခံစားရတာ ကို ကျွန်တော် ပါးစပ်နဲ့ ပြောရတာ သိပ်တော့ မလွယ်ဘူး။ သို့သော် အဲဒီလောက် ကြီးမားတဲ့  
 ကိုင်ပြီးတော့ ကျွန်တော့ကို အားတွေ့ရှုံးသွားတယ်။ ကျွန်တော် အလွန်ပျော်သွားတယ်။ အဲဒီလို လွမ်းမိုးမှုကြီးကို  
 ကိုင်ပြီးတော့ ကျွန်တော် ပန်းချိုးရေးတဲ့အခါမှာ ကျွန်တော်က ဘယ်လိုကြီးကျယ်တာတွေ ရတယ်၊ မရတယ် ဒါကို ဆိုလိုတာ  
 မဟုတ်ပါဘူး။ ကျွန်တော့ ယုံကြည်ချက်တွေလည်း သိပ်ကြီးသွားတယ်။ ကျွန်တော် တအားပျော်သွားတယ်။ ကျွန်တော်  
 သိပ်လွှတ်လင်တဲ့ကွင်းကြီး ထဲမှာ အလွန်ကို အစာရေစာတွေလည်း ပေါ်ပေါ်များများနဲ့ ခွန်အားတွေ့လည်း များများနဲ့  
 ကျွန်းမာရေးလည်း အပြည့်နဲ့ ကျွန်တော်က လှည့်ပတ်ပြီးတော့ အော်ဟစ်ဆူပူ သီချင်းဆို ခုန်ပေါက်ပြီးတော့  
 ပြောနေရသလိုကို ကျွန်တော်က ခံစားရ တယ်။ အဲလို သဘောတရားပါ။ ကျွန်တော် ဒါ အလွန်ကို ယုံယုံကြည်ကြည့်နဲ့  
 စိတ်ရောကိုယ်ပါ ပြောပြတာပါ။ အဲဒါပါပဲ များ။ အဲဒါက နံပါတ်(၂၈)များ။ နံပါတ်(၂၉)က What were the early  
 influences on your work? တဲ့။ ကျွန်တော့ကို ပထမဆုံးလွမ်းမိုးတာက ဘာလဲတဲ့။ အလွန်သဘာဝကျွားများဖြင့်  
 ကျွန်တော်ကယ်လိုက် ကျွန်တော့ကိုလွှမ်းမိုးတာက သဘာဝ အတိုင်း တူအောင်လို့! ကျွန်တော်ဆွဲချင်တဲ့ဟာ  
 ပန်းကန်လုံးပဲဖြစ်ဖြစ်၊ သစ်ပင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ စားပွဲခုပဲဖြစ်ဖြစ် ဘာကိုမဆို အတတ်နှင့်ဆုံး တူအောင်ဆွဲချင်တဲ့  
 ဟာမျိုးတွေကနေပြီးတော့ ကျွန်တော့ကို လွှမ်းမိုးတယ်။ အဲလိုရေးထားတဲ့ သရှင်ဖော်ပန်းချိုးတွေ၊ အဲလိုရေးထားတဲ့  
 တွေးပန်းချိုးတွေ၊ အကုန်လုံးပေါ့။ အဲလိုပန်းချိုးသရာတွေကနေ ကျွန်တော့လွှမ်းမိုး တယ်။ ဒါ ကျွန်တော် ငယ်စဉ်ဘဝက။  
 နည်းနည်းကြီးလာတဲ့အခါကျတော့ အဲလိုမဟုတ်တော့ဘူး။ ကျွန်တော်အများကြီး မြင်လာရတယ်။ ပန်းချိုးဆိုတာ  
 တူအောင်ဆွဲတာ တစ်ခုတည်းတင် မဟုတ်ဘူးဆိုပြီးတော့။ အဲဒါနဲ့ပတ်သက်လို့ စောတာကို ပြောကြကြေးဆိုရင်  
 ကျွန်တော်မှတ်မိသလောက်က ကျွန်တော်ဆယ်တန်းအောင်တဲ့ အချိန်လောက်ပေါ့လေ။ ကျွန်တော့ အသက် (၁၇)နှစ်  
 သာသာပေါ့။ အဲဒီအချိန်မှာ သိသိသာသာ တွေးပေါ့လေ။ သဘာဝနှင့်တူအောင် မကြိုးစားသော ပန်းချိုးများကို  
 ကျွန်တော် စိတ်ဝင်စားလာတယ်။ အဲဒါ ဘာလဲလို့ဆိုတော့ colour impressionist တွေ နောက်ပြီးတော့ pointalist တွေ  
 ဂျွဲဂျက်ဆိုဒါး တို့ ဘာတို့ညာတို့ အဲဒါတွေလည်း ပါတယ်။ နောက်ပြီးတော့ ဟမ်နရီရိုးဆိုတို့လို့ ဟာမျိုးတွေလည်း  
 ပါတယ်။ colour impressionist တော့ မဟုတ်ဘူး။ ဒါပေမယ့် ပန်းချိုးရေးတဲ့နေရာမှာ စက်ရှိမှုးမား အနာတော်မီ  
 မှားတာမှန်တာတွေ ကရှုကို စိုက်မနေဘူး။

## Track 14

ဝင်းဖေရဲ့ ပန်းချီဘဝနဲ့ပတ်သက်လို့ အသံသွင်းဖိုင် နံပါတ်(၁၄)ဖြစ်ပါတယ်။ အဲဒါနဲ့  
ပတ်သက်လို့ကတော့ ပထမမေးခွန်းလေးက မေးခွန်းနံပါတ်(၃၀) What do you think about your place in the  
contemporary art world? တဲ့။ ခေတ်ပြိုင်ပန်းချီလောကမှာ သင်ဘယ်နေရာမှာ ရှိတယ်လို့ ထင်ပါသလဲတဲ့။ ဒါ  
ကျွန်တော် အလွန်ကို စိတ်မဝင်စားတဲ့ ကိစ္စ ဖြစ်နေပါပြီ။ ကျွန်တော်တို့တိုနဲ့ဖြေချင်တယ်။ ကျွန်တော်ဟာ  
ခေတ်ပြိုင်ပန်းချီလောကမှာ သက်ကြေးရှုယ်အို တစ်ယောက်ရဲ့ နေရာမှာ ရောက်နေပါပြီ။ ကျွန်တော့အသက် (၇၄)နှစ်ထဲ  
ချဉ်းနင်းဝင်ရောက်နေပါပြီ။ အဲလိုပေါ့ an old artist in their contemporary art world အဲလိုပဲ ကျွန်တော် ပြောပရစေ။  
ဒီလောက်ပဲဘူး။ ဒီထက် ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော် လုပ်ချင်ရာတွေ လုပ်တာ။ ကျွန်တော်  
နောက်ကျေနေတာလည်း ရှိချင်ရှိမယ်၊ ရွှေ့ကနေ နည်းနည်းရောက်နေတာလည်း ရှိချင်ရှိမယ်။ ကျွန်တော်  
သိပ်စိတ်မဝင်စားပါဘူး။ နောက်ပြီးတော့ question နံပါတ် (၃၁)က You have been selected go on all expenses  
paid drinking binge for three days with historical figures, an artist, a writer, and one free choice. Who are  
your drinking buddies. တဲ့။ သူက ကိုလိုကိုရယ်တွေ နဲ့ ရေးထားတယ်၊ ကျွန်တော် တကယ်တစ်း  
ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားတောင် နားမလည်ပါဘူး။ who are your drinking buddies တဲ့။ နောက်ပြီးတော့  
You have been selected go on all expenses paid drinking binge for three days with historical figures, an  
artist, a writer, and one free choice ဒါ မဖြေချင်ပါဘူးဘူး၊ အူးကြောင် ကြောင် မေးခွန်းကြီးဖြစ်နေတယ်။ အဲဒီတော့  
ကျွန်တော်တို့၊ မေးခွန်းနံပါတ် (၃၂) ကို သွားရအောင်။ What is the hardest think for you in making a piece of  
art တဲ့။ ပန်းချီအနုပညာလုပ်တဲ့ အချိန်မှာတဲ့ ဘယ်အပိုင်းဟာ အခက်အခဲဆုံးလဲတဲ့၊ သူက မေးတယ်။ ဒီဟာလည်း  
တော်တော်ခွကျတဲ့ဟာပျော်။ ဘယ်အချိန်မှာ hardest လဲ ဆိုတော့က ဒီပန်းချီရေးတယ်ဆိုတာ ဒီပြင်လူတွေအတွက်တော့  
မသိဘူး။ ကျွန်တော်အတွက်ကတော့ ပန်းချီရေးတယ်ဆိုတာ ပြီးခါးလေ သူက ပုံစွာတစ်ခုကို တွော်ပြီးတော့  
ကြိုးစားပြီးတော့ ဖြေရှင်းရတာနဲ့ တူလေပဲ၊ ကျွန်တော်အတွက်ကတော့။ ပုံစွာတစ်ခုကို ဖြေရှင်းနေရာတာလိုဖြစ်တယ်။  
နောက် ဂကာန်းတွက်နေရတာလို့ ဖြစ်တယ်။ ပြီးမကျအောင်လို့ အဆောက်အအုံတစ်ခုကို ဆောက်နေရတာလိုလည်း  
ဖြစ်တယ်။ တစ်ခါတလေကျတော့ လောဘဒေါသ မောဟတွေနဲ့ တော်တော်ကို ခုန်ပေါက်နေရတဲ့ ကိစ္စမျိုးတွေလည်း  
ဖြစ်တယ်ပျော်။ ဘယ်နေရာမှာ အခက်ဆုံးလဲဆိုတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲနဲ့ ဖြစ်နေပြီးတော့ မောပန်း  
ချွေးတွေထွက်ပြီးတော့ ချွေးစီးတွေပြန်၊ ဘာညာနဲ့ အဲဒီ အစိတ်အပိုင်းတွေ ရှိတယ်ပျော်။ ဘယ်တော့ ဘယ်လိုတွေ့မယ်ဆိုတာ  
မပြောတတ်ဘူး။ အဲလို ခက်ပြီဆိုတော့မှ ကျွန်တော်က ခက်တဲ့အကြောင်း သိတော့တာကိုး။ ဒါကို ကြိုပြီးပြောလို့လည်း  
မရဘူး။ အကြမ်းဖျော်ပြောလို့လည်း သိပ်အဓိပ္ပာယ် မရှိဘူး။ အဲဒီအချိန် ကျွန်တော်အတွက် ခက်တာပဲ။  
ကျွန်တဲ့အချိန်ကတော့ ကျွန်တော်က happy ပဲ။ အဲဒီတော့ ကိုယ်ကတော့ ဒီလိုလုပ်လိုက်ရင် ပြောလည်လိမ့်မယ်လို့

ထင်ပြီးတော့ လုပ်လိုက်တာပဲ။ အဲဒီတော့ အဲလိုလည်း လုပ်လိုက်ရော မပြောလည်တဲ့အပြင် အခြေအနေတွေဘာတွေ  
 ပို့ဆိုးကုန်တာတွေ တွေ့တယ်။ အဲလိုအချိန်မျိုးက ကျွန်တော့အတွက် hardest thing ပဲ။ အဲဒီအချိန်မှာ။ ဟာ  
 ငါတွက်တာတွေ၊ ငါထင်တာတွေ တယ်လွှဲပါလားဆိုတာ ဖြစ်တယ်။ အဲဒါတွေက ဘယ်လောက် လောက် ဖြစ်တူန်းဆိုတော့  
 ရာခိုင်နှုန်း ငြေ၊ ၅၀ထိတောင် ရှိတာ။ ဒါက ကိုယ် စိတ်ကူးစိတ်သန်း မကောင်းတဲ့အချိန်၊ ပြောကြပါစို့ဘူး။  
 လမိုင်းမကပ်တဲ့အချိန်ဆိုပါတော့။ များသောအားဖြင့်ကတော့ နိပ်တယ်ပျို့။ အဲဒါ ကိုယ့်ဘာကိုယ် ထင်တာလားတော့  
 မပြောတတ်ပါဘူး။ ဒါကြီးကတော့ကြည့်လို့မကောင်းဘူးဘာ၊ အဲဒီတော့ ဒါကြီးဖျက်ပြီးတော့ ဒါကြီး ထည့်လိုက်လို့ရှိရင်  
 ရာခိုင်နှုန်း စဝေလောက်က အဲလိုပဲ။ ပြောင်းလိုက်တာနဲ့ စစ်ပြီးတည်း ကိုယ်က ကြိုက်သွားတာ များတာပဲ။ အဲဒါကို  
 ဟူတ်သားပဲ၊ ငါထင်တာ မှန်တယ်တို့ဘာတို့၊ ဒါကတော့ ထပ်ဖြည့်လိုက်မယ်ဆိုတာမျိုးတွေလည်း ရှိတယ်။ ဒါတွေက  
 ကျွန်တော့အတွေ့အကြော်၊ ကျွန်တော့ရဲ့စိတ်ကူးတွေ ကျွန်တော့ရဲ့ လေ့ကျင့်မှုတွေကြောင့်မို့၊ ကျွမ်းကျင် လာလို့ ဘာညာ  
 အဲဒီရလဒ်လို့၊ ကျွန်တော်ထင်တယ်။ အဲဒီအချိန်တွေကတော့ အိုကေပါပဲ။ ဒါပေမယ့် စောစောက ပြောသလို  
 လမိုင်းမကပ်တဲ့အချိန်၊ ခင်ဗျားတို့၊ အင်လိပ်လို့ ဘာသာပြန်တော့ ဘယ်လိုပြန်မလဲတော့ ကျွန်တော် မပြောတတ်ဘူး။  
 ဘယ်နေရာမဆို လမိုင်းမကပ်တဲ့အချိန်ဆိုတာ ရှိတယ်။ ခင်ဗျားတော့ ကြိုးစားတာပဲ၊ လုပ်ချင်လို့လည်း လုပ်တာပဲ။  
 ဒါပေမယ့် လမိုင်း မကပ်ဘူး၊ လုပ်တိုင်းလွှဲနေတာတွေ ရှိတယ်။ အဲလို အချိန်မျိုးဟာ hardest time, hardest thing ပဲ။  
 အဲဒီအချိန်မှာ ကျွန်တော် ဒုက္ခအရောက်ဆုံး အချိန်ပါပဲ။ ဒီလောက်ဆိုရင် တော်ပါပြီးထင်ပါတယ်။ မေးခွန်း နံပါတ်(၃၃)။  
 Where do you find your greatest inspiration for art တဲ့။ ဒါလည်း တော်တော် အူးကြောင်ကြောင်ပဲ။  
 ဘယ်အချိန်မှာတဲ့ Inspiration အကြီးမားဆုံး ဘယ်မှာရပါသလဲတဲ့။ ကျွန်တော် တစ်ခါမဲ့ မှတ်မထားဘူး။ ဘယ်အချိန်မှာ  
 တော့ ပန်းချိရေးချင်တဲ့ စိတ်ကို အကြီးမားဆုံးရဲ့တာလဲ ဆိုတာကို အကြမ်းဖျဉ်းတစ်ခုပဲ ပြောလို့ရတယ်။ ကျွန်တော်  
 ပန်းချိရေးဖို့၊ မဖြစ်နိုင်တဲ့ အခြေအနေတွေ၊ အချိန်တွေ၊ ကာလဒေသတွေကို ရောက်သွားပြီး အဲဒီမှာ တော်တော်ကြာ  
 နေပြီဆိုရင် ကျွန်တော် ပန်းချိ မရေးရတာ ကြာတဲ့အတွက် ပန်းချိရေးချင်စိတ်တွေ တဖွားဖွားပေါ်တတ်တယ်။ အဲဒါက  
 ကျွန်တော့မှာ ပန်းချိရေးဖို့၊ အခွင့်အရေး မရှိတဲ့အချိန်တွေ။ ကြာလာရင် ဖြစ်တတ်တယ်။ ခကာနဲ့တော့ မဖြစ်ပါဘူး။  
 ကြာလာပြီဆိုရင် ပန်းချိရေးချင်စိတ်တွေ ရွှေထလာတယ်။ အဲလို။ အဲဒါကိုပဲ Inspiration လို့ ခေါ်ကြပါစို့။ အဲဒီအချိန်မှာ  
 ဖြစ်ပေါ်တဲ့ ပန်းချိရေးချင်စိတ်ဟာ Greatest ပဲ၊ အကြီးဆုံးပဲလို့၊ ကျွန်တော်ဖြေပောရစေး။ ဒီလောက်ပဲ ကောင်းပါတယ်။  
 နောက် question နံပါတ် (၃၄) ကို သွားပါရမေး။ Do you think it's important for an artist to specialize in subject  
 matter or developed a recognizable style? တဲ့။ အနုပညာသည် တစ်ယောက်အနေနဲ့ တစ်စုံတစ်ခုပေါ်မှာ  
 ကျွမ်းကျင်တဲ့ ပါရဂူဖြစ်အောင် လုပ်ဖို့လိုပါသလားတဲ့။ အရေးကြီးပါသလားတဲ့။ ခါမှုမဟုတ်လို့ရှိရင် အဲဒီပုဂ္ဂိုလ်အနေနဲ့  
 သူဟာ ဘယ်လိုကောင်လဲဆိုတာကို လက်မှတ် မထိုးဘဲတောင် သိအောင်လို့ လုပ်ဖို့အထိ လိုပါသလားတဲ့။ မေးခွန်းက  
 အဲလို။ အဲဒီတော့ ဒါက ကျွန်တော့အတွက်ပဲ ကျွန်တော် ဖြေရမယ်။ ကျွန်တော်ကတော့ အဲဒါမျိုးတွေ မလုပ်ချင်ဘူး။  
 ကျွန်တော် ဘာကိုမှာ Specialized မဖြစ်ချင်ဘူး။ ကျွန်တော့ဟာကျွန်တော် ခကာခကာရေးမိလို့ ခကာခကာအဲဒီပုံတွေပဲ

များနေတာတို့၊ ဘာတို့ ဖြစ်ကောင်းဖြစ်မယ်ပေါ့များ။ ဥပမာအားဖြင့် မန္တလေးကျံးပုံကို ကျွန်တော်ခဏခဏ ရေးတယ်ပေါ့များ။ ဒါဟာ ကျွန်တော့စိတ်က မန္တလေးကျံးကို ငါ specialized လုပ်မယ်ကွာဆိုတဲ့ စိတ်ကြောင့် မဟုတ်ဘူးပျေား။ ကျွန်တော့ဟာကျွန်တော် ဒါကို ထပ်ပြန်တလဲလဲရေးမိနေတာပဲ ဖြစ်သွားလိမ့်မယ်။ specialized လုပ်ဖို့ ကြိုးစားတာတော့မဟုတ်ဘူး။ ကျွန်တော် specialist လဲ မဖြစ်ချင်ဘူး။ specialized လည်း မလုပ်ချင်ဘူး။ နောက်တစ်ခု ကျွန်တော့အတွေ့အကြွော့ ကျွန်တော် ပြောပြပါမယ်။ ကျွန်တော် အလွန်ရင်းနှီးတဲ့ နိုင်ငံခြား မိတ်ဆွေတစ်ယောက်။ ဒါကမ်းမို့လားဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ ဟိုတစ်ချိန်တုန်းက။ အမေရိကန်တစ်ယောက်ပါ။ သူကနေ အကြောင်းတစ်ခုပေးတယ်။ ဝင်းဖေတဲ့ မင်းကို ငါကြိုက် တာလည်း ရှိတယ် မကြိုက်တာလည်းရှိတဲ့ အချက်(၂)ချက်ရှိတယ်။ ကြိုက်တာက ဘာတုန်းဆိုတော့ မင်းပုံတွေကိုကြည့်ရင် တစ်ခါန့်တစ်ခါ မတူဘူးတဲ့ ပြောင်းပြောင်းသွားတယ်တဲ့။ အဲလို့ပြောင်းပြောင်းပြောင်းသွားတဲ့အတွက် ဟာ ဝင်းဖေဟာ စိတ်ကူး အမျိုးမျိုးရှိတယ်ဆိုပြီးတော့ ငါကကြိုက်ရတဲ့ အခြေအနေတစ်ရပ်ရှိတယ်တဲ့။ နောက်တစ်ခု မကြိုက်တာကတော့ ပုံတစ်ပုံကို ကြည့်လိုက်လို့ရှိရင် ဟာ ဒီပုံကောင်းတယ်ဆိုလို့ရှိရင် ငါ လက်မှတ်လိုက်ကြည့်ရတယ်တဲ့။ လက်မှတ်လိုက်ကြည့်မှ ထိုးထား တာ ဝင်းဖေ။ သော် ဝင်းဖေကိုး။ နောက်တစ်ပုံတွေတော့ မင်းက မတူပြန်ဘူး။ ငါ လက်မှတ်လိုက်ကြည့်ရပြန်ပြီ။ ဝင်းဖေ။ အဲဒီတော့ အဲလို့ မဖြစ်စေချင်ဘူးတဲ့။ ပုံတစ်ပုံကို ကြည့်လိုက်ရင် မင်းလက်မှတ်ကို ငါ ရှာစရာမလိုဘဲနဲ့ ဒါကတော့ ဝင်းဖေရေးတာပဲဆိုပြီး ငါသိချင်လိုက်တာတဲ့။ လူများတွေကိုလည်း အဲလို့ သိအောင်လုပ်ဖို့ကောင်းတယ်။ ဒါကတော့ ဝင်းဖေပဲ။ ဒီလို့ technique နဲ့ရေးရင် ဒီလို့ဒီလို့ present လုပ်ရင် ဝင်းဖေပဲဆိုတာ လက်မှတ်ကို ထိုးစရာမလိုဘဲနဲ့ သိအောင် မင်းလုပ်ရမယ်။ အဲဒီအချိန်မှာ မင်းက settle ဖြစ်သွားပြီ။ မင်းဟာ အဲဒီအချိန်မှာ အခိုင်အခဲ့ ဝင်းဖေဆိုတဲ့ identity ကို မင်းဆောက်လို့ပြီးသွားပြီလို့။ ဘာညာနဲ့ သူ အကြီးအကျယ် အကြော်ပေးဆွဲးနွေးတယ်။ ကျွန်တော်က အဲဒီအချိန်တုန်း က။ အဲဒီအချိန်တုန်းကဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)လောက်တုန်းက။ ကျွန်တော်အဲဒီအချိန်တုန်းကကို ကျွန်တော် လက်မခံဘူး။ ကျွန်တော် အလွန်အလေးအနက် တွေးပြီးတော့ သူ့ကို ပြင်းတယ်။ ငါကို ငါဘာကောင်လဲလို့ သိစေချင်ရင် ငါ အောက်မှာလက်မှတ်ထိုးမယ်။ ဝင်းဖေလို့ လက်မှတ်ထိုးမယ်။ ငါပုံကိုကြည့်ခြင်းအားဖြင့် ဝင်းဖေမှန်းသိအောင်ဆိုပြီးတော့ ငါ ပန်းချိကို ပန်းချိလိပ်ရေးချင်တယ်။ ဝင်းဖေမှန်းသိအောင်ရေးတဲ့အလုပ်မျိုး မလုပ်ချင်ဘူး။ အခုအသက်အရွယ်ထိုး။ ပြီးလာရင်တော့ ငါ မပြောတတ်ဘူးလို့ ဖြေဖွဲ့တယ်။ ကျွန်တော် သူ့ကို ကေးဇူးလည်းတင်ပါ တယ်။ သူ ဘာကြောင့်ပဲဖြစ်နေဖြစ်နေ ကျွန်တော့ဆန္ဒနဲ့ ကိုက်တာမကိုက်တာ မဆိုင်ဘူး။ မစွာတာကမ်းမို့လားကို ကျွန်တော် အလွန်ကျေးဇူးတင်ပါတယ်။ သူ ကျွန်တော့ကို စေတနာနဲ့ ကျွန်တော့ကို သူ အကြော်ပေးတယ်။ ဒါပေမယ့် အခု အနှစ်(၄၀)ဘာ ကျော်လာတယ်။ ဒီအချိန်ထိုး ဝင်းဖေရေးတဲ့ပန်းချိကားကို လက်မှတ်မထိုးဘဲနဲ့။ ဝင်းဖေမှန်းမသိတာပေါ်မှာ လဲ ကျွန်တော် အခုချိန်အထိ နည်းနည်းကလေးမှ ဝစ်းမနည်းတတ်သေးပါဘူး။ ကျွန်တော့ကိုယ်ကျွန်တော် သိစေချင်ရင် ကျွန်တော်လက်မှတ်ထိုးမယ်။ အဲဒီထက်တိတိကျော်သိစေချင်ရင် ဒီပြင်မှတ်ချက်တွေဘာတွေ ကျွန်တော်ရေးမယ်။ အဲဒီ တွေ ကျွန်တော် အလွန်လုပ်ခဲတယ်။

ဒီပန်းချိကားကို ဘယ်နှစ်ရက်နေ့၊ ဘယ်နှစ်ခုနှစ်လောက်တူန်းက ဘုံးကြောင့် ရေးတယ်၊ ဘာလေးကို သတိရပြီးရေးတယ်တွေဘာတွေ အလွန်ကောင်းတဲ့ အလေ့အကျင့်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်နဲ့ မကိုက်ဘူး။ ကျွန်တော် အဲဒါတွေကို အလွန်လုပ်ခဲတယ်။ မေ့မေ့သွားတယ်။ ကျွန်တော် မလုပ်ဘူး။ တိုက်တွေန်းတဲ့လူတွေ ရှုပေမယ့် ဥပမာ ခရစ်ဒေါ်ဆိုရင် ကျွန်တော်ကို သိပ်တိုက်တွေန်းတယ်။ (၁)က ရက်စွဲထည့်ပါ၊ နောက်ပြီးတော့က ဒါဘုံးကြောင့်ရေးတယ်၊ ပန်းချိကားရဲ့နာမည်က ဘာ ထည့်ပါ၊ ဘာညာနဲ့ဆိုပြီးတော့ ကျွန်တော်ကို သိပ်သတိပေးတာပဲ။ ကျွန်တော် ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း တော်တော်ချာတယ်။ အဲဒါတွေလုပ်ရ မှာ မေ့မေ့သွားတယ်။ ရက်စွဲလည်း မေ့မေ့သွားတယ်။ အခုတော့ နှစ်စွဲတော့ ကျွန်တော်ထည့်ပြီး။ ထည့်ပေမယ့် ပန်းချိကား နာမည်ထည့်ဖို့လည်း မေ့တတ်တယ်။ ပြီးတော့ အဲဒီပန်းချိကားလေး ဘုံးကြောင့်ရေးတယ်ဆိုတာလည်း ကျွန်တော် မေ့မေ့နေတတ်တယ်။ အတော်ကို စိတ်မဝင်စားပါဘူး။ အဲဒီဟာလေး ကျွန်တော် ဖြေချင်တယ်။ ဒါက question နံပါတ် (၃၄)။ (၃၅)ကျတော့ ခရစ်ဒေါ်က ဘာရေးထားပြန်တူန်းဆိုတော့ It has been said the all artists reference their childhood experiences within their art in some way, no matter what age they are at when making art. Do you think that your art reflected childhood experiences at all? If so, how? ဒါကတော့ပုံ၊ ကျွန်တော်ဘဝကိုသိလို့ သူမေးပုံရတယ်။ ဘာလို့တူန်းဆို ကျွန်တော်က ငယ်ငယ်တူန်းကယာတွေကို ကျွန်တော်အဖေကို မေးကြည့်တဲ့အခါကျတော့ ငယ်ငယ်တူန်းက ကျွန်တော် ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်အဖေက ပြောပြုတယ်။ ဒါကို ရွှေမှာလည်း ကျွန်တော်ပြောခဲ့ပြီးသားပါပဲ။ ကျောက်သင်ပုန်းပေါ်မှာ ကျောက်တံ့ခွစ်တယ်။ ဒေါင်လိုက်၊ အထပ်ထပ်အခါခါခြစ်တယ်။ အဲဒါ အားရပြီဆိုလို့ရှိရင် အလျားလိုက် အထပ်ထပ် အခါခါခြစ်ပြန်တယ်။ နောက်ကျလို့ရှိရင် Diagonally ထောင့်တန်း တွေ ကျွန်တော် အထပ်ထပ်အခါခါခြစ်ပြန်တယ်။ ဘာလုပ်နေတာတူန်း၊ အဲဒီဘာတွေတူန်းလို့ မေးလို့ရှိရင် တိုက်ပုံလို့ ဖြေတတ်တယ်တဲ့၊ ကျွန်တော်အဖေပြောပြုလို့ သိတာ။ နောက်တစ်ခုကို အထင်အရှားက ဘာလဲလို့ဆိုတော့ ကျွန်တော် နည်းနည်းလေး၊ ကြီးလာတော့ သုံးနှစ်ခွဲ၊ လေးနှစ်လောက် ထင်ပါရဲ့၊ အဲဒီအချိန်လောက်မှာ ကျွန်တော်က ငှက်ပုံတွေ ရေးတယ်။ ဒါဘာလဲဆို ငှက်ပုံ၊ နှုတ်သီးနဲ့ခေါင်းနဲ့ ခြေထောက်ကလေးနဲ့ဘာနဲ့ပါတယ်။ အဲဒီငှက်ပုံထဲမှာ ငှက်ထဲမှာ ငှက်ပိုက်နေရာမှာ ကျွန်တော်နောက်ထပ် ငှက်သေးသေးလေးတွေ သုံးကောင်လေးကောင်လောက် ရေးတယ်။ ရေးပြီးရင် အဲဒါ ငှက်မကြီးပုံဆိုပြီး ကျွန်တော်ရေးတယ်၊ သူ့ပိုက်ထဲမှာငှက်ကလေးလေးတွေ ရှိတယ်ဆိုတဲ့ ကလေးအတွေးပေါ့လေ။ အဲဒီလိုတွေ ကျွန်တော်ရေးတယ်တဲ့၊ အဲဒီပုံလေးတစ်ပုံကတော့ ကျွန်တော်အဖေက သိမ်ထားတယ်။ သိမ်ထားပြီး ကျွန်တော် ကြီးတော့ ပြုတယ်။ ကျွန်တော် ဒီဟာလေးတွေကို သိပ်ကြိုက်တယ်။ ကျွန်တော် အဲဒီလေး ကျွန်တော်ငယ်ငယ်က အကြောင်းကို ကြည့်ရတယ်။ ပုံတွေကို ကြိုက်တာမဟုတ်ပါဘူး။ ကျွန်တော်လုပ်ခဲ့တဲ့ အကျင့်လေးကို ကြိုက်တာပါ။ ကြီးတော့ ကျွန်တော်က ဘယ်လိုကောင်ဖြစ်လာတူန်းဆိုတော့ တစ်စုံတစ်ခုကို အရောင်တွေခြုံချင်လို့ တစ်စုံတစ်ခုသော Subject ကို လျှောတယ်ဆိုတဲ့ကောင်မျိုး၊ ဖြစ်လာတော့ ကျွန်တော်က ကဲ့့ဗုတ်ပြီ၊ ဒါတွေက ငါက ဟိုဥစ္စာလုပ်ပိုးမယ်ဆိုပြီးတော့ ငှက်မကြီးပုံဆိုတာ ခဏခဏရေးဖူးတယ်။ နည်းအမျိုးမျိုးနဲ့ရေးတယ်။ အခု

ပြာလိုက်၊ ဝါလိုက်၊ မည်းလိုက်၊ ဖြူလိုက်၊ မိန့်လိုက် ကျွန်တော်အမျိုးမျိုးရေးတယ်။ အမြတ်မီး Mother Bird ပေါ့ပျာာ။ ဒါမှမဟုတ်လို့ရှိရင် Mother Bird Singing ပေါ့ပျာာ။ Happy Mother Bird ပေါ့ပျာာ။ အဲလို အမျိုးမျိုးပေါ့ပျာာ။ Frightened Mother Bird ပေါ့ပျာာ။ ကျွန်တော် အမျိုးမျိုးရေးတယ်။ ပိုက်ထဲမှာ ငှက်ကလေးတွေ ရေးတယ်။ ငှက်ဆိုတာ ဥကနေပြီးတော့ ပေါက်တာပဲ။ ဒါကြီးမှ ကျွန်တော်သိတာ။ ငယ်ငယ်တုန်းက ကျွန်တော်သိမှုမသိဘဲနဲ့။ ဒါနဲ့ အဲလိုဟာလေးကို ကျွန်တော်သဘောကျပြီး တော့ လုပ်ဖူးတယ်။ အဒါကြောင့်မို့ ကျွန်တော့ပုဂ္ဂိုလ်အနေနဲ့ကတော့ ငယ်ငယ်ကဟာတွေကို ကြိုက်တယ်။ လုပ်မိပါ တယ်လို့ ကျွန်တော်ပြောချင်တယ်။ ပန်းချိန်ရာတိုင်း အဲလိုလုပ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ ငယ်ငယ်တုန်းက သူတို့က ကောင်းမှုမကောင်းတာ။ ငယ်ငယ်တုန်းက သိပ်မှုမတတ်တာ။ အဲဒါတွေကို သူတို့ကြိုက်ချင်မှ ကြိုက်မှာ။ တချိုပန်းချိန်ရာတွေက။ အဲလောက်ပဲ ပြောချင်ပါတယ်။

### Track 15

ဝင်းဖေရဲ့အကြောင်း ပန်းချိဘဝနဲ့ပတ်သက်လို့ အသံသွင်းဖိုင် နံပါတ်(၁၅)ဖြစ်ပါတယ်။ ဒီ(၁၅)အတွက် ပါဝင်မယ့် မေးခွန်း၊ ပထမမေးခွန်းက မေးခွန်းနံပါတ် (၃၆) ဖြစ်ပါတယ်။ When are you most creative? Why do you think this is? ဘယ်အချိန်မှာတဲ့ ပန်းချိအနုပညာတိတွင်အား အကောင်းဆုံးလတဲ့။ early morning မနက်စောစောလား၊ ဒါမှမဟုတ် နောက်ပိုင်းလား၊ နေ့လည်ပိုင်းလား၊ ညနေပိုင်းလား၊ ညပိုင်းလားတဲ့။ ဒါမှမဟုတ်ရင် နှေ့ခြီးရာသီမှာလားတဲ့။ နောက် နှေ့ရာသီမှာလားတဲ့။ ဆောင်းမှာလားတဲ့။ ဒါမှမဟုတ်ရင် အော်တွန်ရာသီမှာလားတဲ့။ ဒီဟာတွေ ကျွန်တော်အနေနဲ့ကတော့ ဘာမှုမဟုတ်ဘူး။ ဘယ်ရာသီမှာ ပို့ရေးချင်စိတ်ပေါက်ပါတယ်တို့ ဘာတို့ညာတို့ ဘာမှုမရှိဘူး။ မနက်လား၊ ညနေလား ဘာမှုမရှိဘူး။ အဲဒါ ကျွန်တော် ပန်းချိရေးချင်စိတ် တိတွင်တဲ့ညာက်အကောင်းဆုံးဆိုတဲ့ အချိန်တွေဟာ ဘယ်အချိန်မှာ ပေါ့တတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောဖို့ သိပ်ခက်ပါတယ်။ ကျွန်တော်ပြန်စဉ်းစားကြည့်ပါတယ်။ ကျွန်တော် အလွယ်တကူဖြေတာ မဟုတ်ပါဘူး။ အချိန်အမျိုးမျိုးမှာ ဖြစ်ပါတယ်။ တချို့က ထင်လိမ့်မယ်၊ ပန်းချိရေးဖို့ အတွက် အသင့်လျော်ဆုံးပေါ့လေ၊ အစစအရာရာ အခြေအနေအရပ်ရပ် ပြောပြိုနေတဲ့အချိန်မှာ အကောင်းဆုံးလို့ ထင်လိမ့်မယ်။ အဲဒါတွေ မဟုတ်တာကို ကျွန်တော် စဉ်းစားလို့ရတယ်။ တစ်ခါတလေ ကပ်သီးကပ်သတ် အချိန်တွေဖြစ်နေ တယ်။ ဘာကမှ ပြည့်ပြည့်စုစု မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူး၊ ကိုယ့်မှာလည်း သောကတွေ ရှိနေတာတို့၊ ပစ္စည်းပစ္စယ မစုတာတို့ အဲလိုပေါ့လေ၊ အဲလိုအချိန်မှာကို တစ်ခါတည်း ညာက်တော် တွင်ညာက်တွေ တစ်ခါတည်း သိပ်ကောင်းလာတာတွေပေါ့လေ။ တိတွင်တဲ့ညာက်သိပ်သန်တာတွေ ကျွန်တော် သွားတွေ့နေတယ်။ အဲတော့ တကယ်တမ်း အားလုံး အစစအရာရာ ပြောလည် နေတဲ့အတွက်ဆိုပြီး အဲဒါအချိန်မှာ တစ်ခါတည်း ထွင်ညာက်တွေ၊ စဉ်းစားညာက်တွေ ကောင်းလာတယ်။ ဒါလည်းတွေ့ဖူး တယ်။ အဲတော့ ကျွန်တော်

သတ်သတ်မှတ်မှတ် ဘာမှ မပြောချင်ပါဘူး။ မနက်လည်း မပြောချင်ဘူး၊ နေ့လည်လ မပြောချင်ဘူး။ ညာနေလည်း မပြောချင်ဘူး။ နောက် ဥတုရာသီတွေလည်း အတူတူပါပဲ။ ဘယ်ဥတုရာသီမှာဖြင့် ကျွန်တော်အကြိုက်ဆုံးပါပဲလို့ ဆိုတာမျိုး ကျွန်တော်စဉ်းစားလို့ မရပါဘူးခင်ပျော်။ အဲလိုပဲ ဖြေပါရစေ။ နောက် question နံပါတ် (၃၃) What is the first think that usually come to your mind first thing in the morning တဲ့။ တော်တော်ကြောင်တယ်။ မနက်မှာတဲ့ ဘာအာရုံတွေ ဝင်တတ်သလဲ။ သူရေးထားတယ်။ အဲဒါနဲ့ ပတ်သက်လို့ကလည်း ဘာမှ ပြောလို့မရဘူး။ များသောအားဖြင့်တော့ အနုပညာနဲ့ပတ်သက်ပြီးတော့ သိပ်မလာပါဘူး။ ဘာဖြစ်လို့တူန်းဆိုတော့ လူမှာပျား တာဝန်တွေ၊ အမှုတွေက အများကြီးပျား။ များသောအားဖြင့် အဲဒါတွေပေါ့ပျော်။ ဒါမမှမဟုတ်လို့ရှိရင်လည်း ဆာနေတာတို့ ဘာတို့ပေါ့ပျော်။ ဒါမှမဟုတ် အိုက်လို့၊ ဒါမှမဟုတ် ချမ်းလို့ပေါ့ပျော်။ အဲဒါမျိုးတွေ။ ဒီ question က နည်းနည်း silly ဖြစ်တယ်။ ကျွန်တော် မဖြေတော့ပါဘူး။ question နံပါတ် (၃၈) က How has your art contributed to society? Do you think it's important that art gives something to society? တဲ့။ ဒီမေးခွန်း တော်တော်ကောင်းတယ်ပျား။ ကျွန်တော်အနုပညာဟာ လူမှုအဖွဲ့အစည်းကို ဘယ်လို့အကျိုးပြုပါသလဲတဲ့။ ဒါ ကျွန်တော် ကြိုက်တယ်။ သိပ်ကြိုက်တယ်။ ကျွန်တော်က ဘာလဲလို့ ဆိုတော့၊ တစ်က ဘာလဲလို့ ဆိုတော့ သဘာဝအလျောက် ပန်းပင်လေးတစ်ပွင့် ပွင့်တယ်။ ပွင့်တဲ့အခါမှာ သေးနားမှာ ဖြတ်သွားတဲ့လူ၊ ကျေးငှုက်သာရကာလူ ဘာညာပေါ့ပျော်၊ အကုန်လုံးက ဒီပန်းပွင့်လေး၊ ဒီအသီးလေး၊ ဒီအရွက်ကလေးကို ကြည့်ပြီးတော့ ကျေးနှုန်း၊ မကျေးနှုန်း ဘာညာနဲ့ ခံစားရမှုလေးတွေ ရတယ်။ ဒါဟာ ဒီပန်းပွင့်လေးရဲ့ သဘာဝအလျောက် အလိုလို contribution ပဲ။ ဒါ သူ့ရဲ့ ဒါနပဲ။ သူ့ရဲ့အကျိုးပြုမှုပဲ။ ဒါ ပထမအဆင့်။ ကျွန်တော် ပန်းချိကားတစ်ကား ရေးတယ်။ အဲဒီပန်းချိကားတစ်ကားကို ကျွန်တော် သဘာဝ ပန်းပင်လေးတစ်ပွင့် ပွင့်တာ၊ သီးတာ၊ ဖူးတာ၊ ငံးတာ၊ အရွက်ကလေးတွေ ထွက်တာ။ အဲဒီလိုပဲ၊ ကျွန်တော်က အကျိုးပြုလိုက်တာလို့ပဲ ကျွန်တော် ပထမပြောချင်တယ်။ ဒုတိယက ဘာလဲလို့ ဆိုတော့ ကျွန်တော်က အထူးသဖြင့် ဓမ္မပြည်မှာ ပန်းချိစိတ်ကူးစိတ်သန်းတွေကို အသစ်အသစ်တွေ ပြောင်းတဲ့ကိစ္စ လွတ်လပ်ခွင့်တွေကို တစ်စိတ် တဒေသ ဦးဆောင်ပေးနိုင်တဲ့ အနေအထားမှာ ကျွန်တော် လူဖြစ်ခွင့်ရတယ်။ ကျွန်တော် အဲဒါ တော်တော်ကြိုက်တယ်။ ဒီ Modern Art, conception အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ဆိုလိုရှိရင် ကျွန်တော်ဟာ ဆရာတိုးခင်မောင်တို့၊ ဆရာပန်းချိအောင်စိုးတို့ပြီးတဲ့နောက် ကျွန်တော်က ဒုတိယမျိုးဆက်လောက်မှာ ရှိနေပြီးတော့ ဆရာတိုးခင်မောင်တို့က ကျွန်တော်တို့၊ ပေါ်ဦးသက်တို့၊ ခင်မောင်ရင်တို့ရဲ့ မျက်လုံးတွေကို ဖွင့်နိုင်သလို ကျွန်တော်နောက်က Generation ကို ကျွန်တော် သူတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးနိုင်တယ်။ သူတို့မှာ တုတ်နေရတဲ့ ကြီးတွေကို ဖြည့်ပေးနိုင်တယ်။ သူတို့ခတ်ထားတဲ့ သော့တွေကို ကျွန်တော်ဖြတ်ပေးနိုင်တယ်။ ကျွန်တော် အဲဒီလိုကို ကျွန်တော် ခံစားရပါတယ်။ ဓမ္မပြည် မှာ ပန်းချိလောကမှာ ကျွန်တော်တစ်ဆင့်ပေါ့လေ၊ ကျွန်တော်က Original တော့ မဟုတ်ဘူး။ ကျွန်တော်တို့၊ ဆရာ ဦးခင်မောင်တို့၊ ဆရာပန်းချိအောင်စိုးတို့ရဲ့ အထက်မှာကို ရှိသေးတယ်။ ကမ္မာ Modern Artist Modern art founder ကြီးတွေ ရှိတာပေါ့လေ။ အဲဒီလူကြီးတွေက

တကယ်အခြားကိုလည်လိုက်တယ်။ အဲဒါကြီးကို ဆရာတီးခင်မောင်တို့၊ ပန်းချိုအောင်စီးတို့ဘတ္ထုကနေပြီးတော့ ဖြန့်တယ်။ အဲဒါတွေကို လက်ဆင့်ကမ်းပြီးတော့ ကျွန်တော်တို့က ပမာပြည်မှာ ဆိုရင် ဒုတိယမျိုးဆက်အနေနဲ့ ကျွန်တော် ဆက်ဖြန့်ရတယ်။ ကျွန်တော်အခုခံဗျာရင် အသက်က ဂုဏ်ကျော် လာတဲ့အချိန် ကျွန်တော်နောက်ပြန်ကြည့်တဲ့အခါကျေတော့ အတော်ကြီးကိုတွေ့ရတယ်။ ပန်းချိုလူငယ်တွေ့ အများကြီးပဲ။ တချို့က ကျွန်တော်တို့လက်ရာ မတွေ့ရပါဘူး။ သူတို့ဘာသာသူတို့၊ သူတို့သဘာဝနဲ့သူတို့၊ သူတို့ဘာသာသူတို့၊ Modern Art ထဲမှာ တစ်ခါတည်းလွတ်လပ်ကျယ်ပြန့်ပြီးတော့ သူတို့ထွန်းကားလာတေပါ။ တချို့က မဟုတ်ဘူး။ ကျွန်တော်တို့ လက်ရာတွေ့၊ ကျွန်တော်တို့၊ လုပ်တာကိုင်တာတွေ အဲဒါတွေကို ဒီလူကြီးတွေတောင် လုပ်သေးတာပဲ၊ ငါတို့ ဘာလို့ မလုပ်ရမှာတုန်း။ ငါတို့ဘာလို့ မလုပ်ရရမှာတုန်းဆုံးပြီးတော့ အဲဒီလိုနဲ့ကို ထွန်းကားလာတဲ့ မြန်မာပြည်က Modern  
 ပန်းချိုလူငယ်တွေကို ကျွန်တော် အများကြီးအကျိုးပြန်စီးပွဲတယ်လို့ ကျွန်တော် နှစ်ထောင်းအားရ အလွန်အရသာရှိပါတယ်။ ကျွန်တော် အဲဒါကို အလွန်ကြီးကျယ်တဲ့အနုပညာကုသိုလ်လို့ ကျွန်တော် အဲဒီလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော် ပျော်ချောင်နေတယ်။ အဲဒီလို့ ကျွန်တော်စိတ်ထဲမှာ စိတ်ချမ်းသာနေတယ်။  
 နောက်ပြီးတော့မှ Do you think it's important that art gives something to society တဲ့။ သူက ဒီအနုပညာဆိုတာဟာ လူမှုအဖွဲ့အစည်းကို တစ်စုံတစ်ခု အကျိုးပြုတယ် အဲဒါ အရေးကြီးတယ်ဆိုတာ သင်ယုံကြည့်ပါသလားပေါ့။ ဟာ... ကျွန်တော် သိပ်ယုံကြည့်တာပေါ့။ ယုံကြည့်တာက ဒီနေရာမှာလည်း ကျွန်တော်ပြောချင်တယ်၊ အဲဒီလိုအကျိုးပြုဖို့အတွက် art for people ဆိုတဲ့ ခပ်သိမ်သိမ်စကားကြီး ထုတ်နေစရာ မလိုဘူးပေါ့။ art for art's sake ဆိုတာ လုပ်ရင် စောစောတုန်းကလိုပေါ့ အပင်လေးတစ်ပင်ကနေပြီးတော့ အညွှန်းလေးတွေထွက်မယ်၊ နောက်ပြီးတော့ အဖူးလေးတွေ ဖူးမယ်။ ပွင့်မယ် ပြီးတော့ သီးမယ်။ နောက် အဲဒါကို စားသုံးချင်တဲ့လူရှိရင် စားသုံးကြတာပဲ။ အဲဒါလေးတွေကို ဘာညာနဲ့ဆုံးပြီးတော့ အဲဒီလူတွေ အနုပညာသည်တစ်ယောက် ဟာ သူထွက်စရာရှိတဲ့ အညွှန်းလေးတွေ၊ အဖူးလေးတွေ၊ အပွင့်လေးတွေ၊ အသီးလေးတွေ သူတို့သဘာဝအတိုင်း မှန်မှန် ကန်ကန် သီးရုပ်။ သီးလို့ရှိရင် အဲဒါတွေကို နောက်တစ်ဆင့်ပေါ့လေ ပတ်ဝန်းကျင်မှုရှိတဲ့ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အကုန်လုံးက ခံစားရတယ်။ အဲဒီဟာဟာ အကောင်းဆုံးနဲ့ အရှိုးသားဆုံးနဲ့ အမှန်ကန်ဆုံး ပတ်ဝန်းကျင်ကို အကျိုးပြုခြင်း၊ ပါပဲလို့ ကျွန်တော်က မဖိုတ်မသုန် ယုံကြည့်ပါတယ်။ အနုပညာသည်တွေဟာ ပြည်သူတွေကို အကျိုးပြုချင်ရင် သူတို့ အနုပညာ၊ သူတို့စိတ်ဝင်စားတဲ့၊ သူတို့လုပ်ချင်တဲ့၊ သူတို့စွမ်းဆောင်ချင်တဲ့ အနုပညာရပ်ကို အလွန်ရိုးသားစွာ သစ္စာရှိစွာဖြင့် သီးပွင့်ခူးညွှတ်ပေးကြပါ။ အဲဒါဟာ သစ္စာရှိသော အများအတွက် အကျိုးပြုခြင်း၊ ရှိုးသားခြင်း၊ ရဲရင့်ခြင်း၊ မှန်ကန်ခြင်း၊ အကျိုးပြုခြင်း၊ ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည့်တယ်။ ထူးပြီးတော့မှ ဒါကတော့ ပြည်သူအတွက် ငါအနုပညာကို ဖန်ဆင်းမယ်လို့ ပြောလိုက်တာနဲ့တစ်ပြိုင်တည်း သူဟာ ကောင်းသောစိတ်ထားနဲ့ ဖြစ်ပြားသော်လည်း အဖြူရောင်နဲ့ လိမ့်ရတဲ့ဘဝကို ရောက်ပါတယ်လို့ ကျွန်တော်ပြောချင်နေတာ။ ဒါက ဒီလေးခွန်းအတွက် ဒီလောက်တော် ပါပြီ။ နောက်မေးခွန်းက (၃၉) How generous are you with other artists, sharing contact information and

when do you draw the line?. Do you ever feel that you've given it away? ဒါကတော့ sharing ကိစ္စဗျာ။ sharing နဲ့ ပတ်သက်လို့ဆိုရင် ကျွန်တော်က အချိန်မရွေး ကျွန်တော်လုပ်တာကို ကြည့်ချင်သလိုကြည့် ခံစားချင်သလို ခံစားကြိုက်သလို ဝေဖန်၊ ကြိုက်သလိုပြော၊ ကြိုက်သလို သုံးပါ။ ကျွန်တော်က သိပ်ဝမ်းသာတယ်။ ကျွန်တော့အနုပညာကို နောက်ပြီးတော့မှ ကျွန်တော် လုပ်ပုံလုပ်နည်း ဘယ်လိုစိတ်ကူး ဘာညာဆိုတော့ကိုလဲ အချိန်မရွေး ကျွန်တော် ထုတ်လည်းပြောချင်တယ်။ ဆွေးလည်း ဆွေးနွေးချင်တယ်။ လူအများကိုလည်း အကုန်အိတ်သွန်ဖာမှောက် ကျွန်တော် ပေးချင်ပါတယ်။ သူတို့ လိုချင်တယ်ဆိုရင်ပေါ့။ မလိုချင်ဘူးဆိုရင်လည်း ကျွန်တော်က ဘယ်လိုမှုကို သဘောမထားပါဘူး။ အဲလို ကျွန်တော့ပစ္စည်းတွေကို တခြားသူတွေနဲ့ ဝေမျှသုံးတဲ့နေရာမှာ when do you draw the line ဆိုတဲ့ ဘယ်လောက် အတိုင်းအတာထိဆိုတာနဲ့ ပတ်သက်လို့ လုံးဝမရှိပါဘူး။ ဘာမှ မရှိပါဘူး။ ကျွန်တော်သိနေတာ ကျွန်တော်လုပ်ထား တဲ့ပစ္စည်း နည်းတွေကိုရော ကျွန်တော် ဖန်တီးပြီးသား အနုပညာကိုရော အိတ်သွန်ဖာမှောက် ကျွန်တော်က ပေးချင်တဲ့ လူဖြစ်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်ဟာ။ Do you ever feel that your given it away တဲ့။ ငါတော့ ပေးလိုက်ရပြီလို့ ခံစားဖူးပါသလားတဲ့။ ဘယ်တူန်းကမှ မခံစားဖူးပါဘူး။ ကျွန်တော်ရှိသမျှ နည်းတွေ၊ ပရီယာယ်တွေ အကုန်လုံးပေးတယ်။ နည်းပရီယာယ်ဆိုတာ ဘာမှုမဟုတ်ပါဘူး။ ပေးချင်သလောက်ပေး၊ ဘယ်တော့မှ မကုန်ဘူး။ သမုဒ္ဒရာရေဂါး ဝေါ့ရင် ဘယ်တော့မှ မကုန်သလိုပါပဲ။ နည်းပရီယာယ်ကို ကျွန်တော်တစ်ခုတွေရှိတယ်။ လူတစ်ယောက်စီ တစ်ယောက်စီရဲ့ ပုဂ္ဂလိက အနုပညာသဘာဝနဲ့ စိတ်ဓာတ်နဲ့ ခံစားချက်တွေကို ဘယ်တော့မှ ဘယ်လိုမှ ပေးလို့မရဘူး။ ပေးလို့ရတယ်ဆိုတာ စဉ်းစားပုံစဉ်းစားနည်း၊ တွေးခေါ်ပုံတွေးခေါ်နည်း၊ နောက် လုပ်နည်း၊ ကိုင်နည်း၊ အဲဒါတွေကို ပေးလို့ရပါတယ်။ အဲဒါ အနုပညာ မဟုတ်ပါဘူး။ အဲဒါတွေကတော့ ဘယ်လိုလုပ်ရင်ရတယ်ဆိုတဲ့ ချက်နည်းပြုတ်နည်းလို့ ဟာမျိုးပါပဲ။ အဲဒါမျိုးတွေကတော့ ကျွန်တော် ဘယ်တော့မှ ကိုယ်ကပေးလိုက်ရလေခြင်းလို့ မရှိပါဘူး။ တတ်နှင့်သမျှ ကျွန်တော် အမြေတစ်ဦးပေးခဲ့ပါတယ်။ နောက်လည်း ပေးပါမယ်။ ဘယ်တော့မဆို ပေးပါမယ်။ အခုံ ကျွန်တော် ဒီဖိုင်တွေကို သွင်းတာဟာ ကျွန်တော်ဘယ်လိုစဉ်းစားတယ်၊ ဘယ်လိုလုပ်ပါတယ်၊ ကျွန်တော်ဘယ်လိုကိုင်ပါတယ်ဆိုတဲ့နည်းတွေကို ပေးနေတာပါပဲ။

## Track 16

ဝင်းဖေရဲ့အကြောင်း ပန်းချီဘဝနဲ့ပတ်သက်လို့ အသံသွင်းဖိုင် နံပါတ်(၁၆)ဖြစ်ပါတယ်။ ဒီဖိုင်မှာ မေးခွန်းနံပါတ် (၄၀)က ဘယ်လိုပါပါသလဲဆိုတော့ How have you handle the business side of being an artist? တဲ့။ အနုပညာ သည် ပန်းချီဆရာလုပ်ပြီးတော့က ဒီစီးပွားရေးပိုင်းပေါ့၊ အလုပ်အကိုင်ပိုင်းပေါ့၊ အရောင်းအဝယ်ပိုင်းပေါ့၊ အဲဒါကို ဘယ် လို ကိုင်တွေယ်ပါသလဲတဲ့။ ကျွန်တော့အတွက်တော့ အလွန်ကို အားနည်းတဲ့အပိုင်း။ ဖြေဖို့ ကျွန်တော် အလွန်မအိမ်လည် ဖြစ်တဲ့အပိုင်းပါပဲဘာ။ ကျွန်တော်က ဖြစ်ချင်တာက ဘယ်လိုလဲဆိုတော့ ကျွန်တော် ပန်းချီရေးတဲ့အခါမှာ ကျွန်တော် မှန်မှန်ကန်ကန် ကျွန်တော်ရေးချင်စိတ်ရှိတဲ့အတိုင်း ကျွန်တော်အကြိုက်ဆုံး

အနေအထားပေါ့လေ၊ ကျွန်တော်က ပန်းချိရေး ချင်တယ်။ အဲဒါကို ကံအားလျှော့စွာနဲ့ ကျွန်တော်ပန်းချိကို  
ကြည့်ပြီးတော့က နှစ်သက်တဲ့ ကြိုက်တဲ့စိတ်ဖြစ်စေချင်တယ်။ ကျွန်တော်ဆန္ဒပေါ့နော်။ ဖြစ်စေချင်တာက  
ဘာအတွက်ဖြစ်စေချင်တာတုန်းဆိုတော့ ဒါ စီးပွားရေးသဘောတရားကို ပြောပြတာပါ။ အဲဒီလူက ကြိုက်ပြီးတော့  
ကျွန်တော်ကို ခင်ဗျားပန်းချိကား၊ ဘယ်လောက်ပေးရမလဲ၊ ကျွန်တော် ဝယ်ချင်လို့ ပါလို့ ပြောပြီးတော့ ဝယ်စေချင်တယ်။  
ဝယ်လို့ရှိရင် ကျွန်တော် ပိုက်ဆံလေးဘာလေးရမယ်၊ ရရင် ကျွန်တော်မိသားစုံ စားဝတ်နေရေး၊ ကျွန်တော်စားဝတ်နေရေး၊  
နောက်ပြီးတော့မှ ပန်းချိပစ္စည်းတွေဘာတွေ ပြန်ဝယ်ပြီးတော့ ရင်းနှီးထူထောင် ဖို့ ကျွန်တော်ရမယ်။ အဲဒီလို့ဆိုရင်  
ကျွန်တော်က ဆက်ပြီးတော့ ကျွန်တော်လည်း အဲလို့ မှန်မှန်ကန်ကန် ပန်းချိကားတွေပေါ့ လေ၊ မှန်မှန်ကန်ကန်ဆိုတာ  
ဘာကိုမှ ငဲ့မနေ့ဘဲ ကျွန်တော် တကယ်တမ်း လှုတယ်၊ ကောင်းတယ်၊ မှန်တယ်လို့ထင်တဲ့ အနုပညာကို  
ကျွန်တော်ဖန်ဆင်းမယ်၊ ဖန်ဆင်းပြီးတော့ နောက်ထပ်တစ်ခါ အဲဒီလို့ပဲ ကြည့်ကြည့်လင်လင် တကယ်ကြိုက်တဲ့ လူနဲ့  
တွေ့ပါစေ၊ တွေ့ရင် သူကလည်း တန်ရာတန်ကြေးပေးပြီးတော့ ဝယ်ပါစေ၊ ဘာညာပေါ့လေ။ အဲဒီလို့နဲ့ ကျွန်တော်က  
အလုပ်ဖြစ်စေချင်တယ်။ ကျွန်တော်ဆန္ဒက။ ကျွန်တော်ကနေပြီးတော့ ဒီပန်းချိကားတော့ လူတွေ့ကိုပြရင် ကြိုက်အောင်  
တော့ ငါကတော့ ဒီလိုဖန်တီးမယ်ကွာဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော် ပန်းချိမရေးချင်ဘူး။ ဒါက ကျွန်တော်ဖြစ်ချင်တာကို  
ကျွန်တော်ပြောပြတာနော်။ ကျွန်တော်ဘာသာကျွန်တော် မျက်စိလည်ပြီးတော့ အများကြီးဖြစ်နိုင်တာတွေရှိတယ်။  
ကျွန်တော် ပန်းချိမရေးခိုင်ကတည်းက၊ နောက်ပြီးတော့ ရေးနေတဲ့အချိန်မှာ၊ ဒုတိယလူကြိုက်အောင်လို့ စိတ်ဝင်စား  
အောင်လို့ပါဆိုတဲ့ အဲဒီလို့ စေတနာနဲ့။ အဲဒီလို့စိတ်မျိုးနဲ့။ အဲဒီလို့ဆန္ဒနဲ့ပေါ့လေ၊ တကယ်တမ်းကတော့ ကျွန်တော်  
သိပ်မကြိုက်ဘူး။ အဲဒီစိတ်ကို ကျွန်တော် အဂတိလို့ပဲ ယူဆတယ်။ သို့သော်လည်း ကျွန်တော် ဘယ်လို့မှ ရှောင်နိုင်မှာ  
မဟုတ်ပါဘူး။ ဒီလိုပုံလေးရေးရင်၊ ဒီလိုအရောင်လေးရေးရင်၊ ဒီလိုလိုင်းလေးရေးရင်တော့ ကြိုက်တဲ့လူတွေ ရှိမှာပဲ။ ရှိရင်  
င့်ပန်းချိကားလေး ရောင်းရမှာပဲလို့ဆိုတဲ့ အဲဒီလို့ ညစ်ထေးတဲ့ကိုစွဲ။ ဒါအတော်ရှောင်စို့ခက်တဲ့ဟာတျာ၊ အဲဒါမျိုးတွေ  
ကျွန်တော် မလွတ်ပါဘူး။ မကင်းပါဘူး။ ကျွန်တော်တတ်နိုင်သမျှကြီးစား၊ ဘယ်လောက်ကြိုးစားကြီးစား အဲဒီကောင်က  
ကျွန်တော်ကို မသိလိုက်ဘဲနဲ့။ ပါသွားတတ်ပါတယ်။ ပါသွားတဲ့အချိန်မှာ ကျွန်တော် ပြန်သိရတဲ့အချိန်မှာ ကျွန်တော်  
စိတ်မကောင်းဖြစ်ရပါတယ်။ တစ်ခါတလေ အဲဒီလိုစိတ်နဲ့။ လုပ်လိုက်ပေမယ့် ကျွန်တော်ကိုယ်တိုင် ကြိုက်တာတွေ  
ကံအားလျှော့စွာ ပါပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်က တစ်ဝက်လောက် ကျွန်တော် ကျေနပ်ရတယ်။ ကျွန်တော်  
တော့ ရောင်းရပါစေတော့ဆိုတဲ့ စိတ်မျိုးနဲ့။ လုပ်မိပေမယ့် ထွက်လာတဲ့ရလဒ်ကို ကျွန်တော်ကြိုက်တယ်။  
အဲဒီအချိန်လေး ကျွန်တော် မဆိုဘူး။ တစ်ခါတလေကျတော့ ဒါကတော့ လူကြိုက်မှာသေချာပြီ။ ကြိုက်စေချင်လို့လဲ  
လုပ်လိုက်တာပဲ။ ကျွန်တော်တော့ မကြိုက်ဘူး။ ဒါပေမယ့် ကျွန်တော် ဖျက်လည်းမပစ်ရက်တော့ဘူး။ ဘာပြုလို့တုန်း  
ဆိုတော့ လူကြိုက်လိမ့်မယ်လို့ထင်တဲ့ အလှလေးလည်း သူ့မှာရှိနေပြီ။ ရှိနေတော့ဆိုတော့ ကျွန်တော် အဲဒါလေးကို  
ဒီအတိုင်းထားလိုက်တယ်။ ဘာလို့တုန်းဆိုတော့ အဲဒီကား လေး ရောင်းရမှာပဲဆိုတဲ့စိတ် ကျွန်တော်မှာရှိတယ်။ ကျွန်တော်  
ဘာမှ ဒါတွေကြိုးစားပြီးတော့ ညာမနေစေချင်ဘူး။ ကျွန်တော် မသန့်မပြန့်ဖြစ်တာ စိတ်ကမသန့်မရှုံးဖြစ်တာ

ကျွန်တော် ဒါ ဝန်ခံပြီးတော့ ကျွန်တော် ပြောဖို့ရှိပါတယ်။ ကျွန်တော် ဘာမှ သတ္တိမရှိစရာလည်း အကြောင်းမရှိပါဘူး။ ဒါ ကျွန်တော် ရာနှုန်းပြည့်ခြောက်ပစ်ကင်း သလဲစင် လူတစ်ယောက် ဖြစ်ဖို့လည်း ကျွန်တော် ဘယ်တော့မှ မမျှော်လင့်ပါဘူး။ ကျွန်တော် ပုံထဲဇုံပါ။ အဲဒါ ကျွန်တော်ပြောချင်တယ်။ အဲဒီစိတ်နဲ့ ကျွန်တော်ရေးတယ်။ ကျွန်တော် များသောအားဖြင့်ကတော့ ကျွန်တော်ဟာကျွန်တော် ရေးချင်ရာရေးချင်တယ်။ ရေးချင်ရာ ရေးပြီးတော့မှ ကျွန်တော် ဒီဟာကို အားပေးမယ့်သူ ဝယ်မယ့်သူတွေ့ရင်လဲ ကောင်းမှာပဲ အဲဒီလို့ဆိုရင်တော့ အကောင်းဆုံးပဲလို့ တွေးတာပဲ။ ဒါပေမယ့် ကျွန်တော်ကလည်း ဒီပန်းချိရေးတဲ့အခါမှာ ဒီပန်းချိကားကနေ ပိုက်ဆံပြန်ဖြစ်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ပတ်သက်လို့ ကျွန်တော်ဘယ်လို့ မှ ထိန်းသိမ်းလို့မရပါဘူး။ အဲဒါမျိုးတွေ့ကလည်း ရှိနေတယ်။ အဲတော့ အဲလိုဟာမျိုး ထိန်းသိမ်းတဲ့အခါမရှိဘူးလားဆိုတော့ ရှိတယ်။ အဲဒါတော့ရှိတယ်။ အဲဒါတော့ ရောင်းဖို့တွေ့ ဘာတွေ့ ဘာမှုစိတ်မကူးဘူး။ ကျွန်တော်ထင်ရာကို လုပ်ပြီဆိုတဲ့ အနေအထားတွေရှိတယ်။ အဲလိုဟာမျိုးတွေ့က ကျွန်တော် ကြိုးဖော်။ သို့သော် ရာခိုင်နှုန်းနည်းတယ်။ အဲဒါ ဘယ်လောက်လောက်ရှိမလဲဆိုတော့ အလွန်ဆုံးရှိလှမှ သုံးဆယ်ရာခိုင်နှုန်းပဲရှိတယ်။ ကျွန်တာတွေ့ကတော့ ပါတယ်ပျို့။ ဘာလို့တုန်းဆိုတော့ လောကမှာရှိတဲ့ ကျွန်တော်တို့မရွောင်ရားနိုင်တဲ့ သောကတွေ့ကြောင့်ဖို့ ဖြစ်တာ။ လောဘတွေ့ ကြောင့်ဖြစ်တာ။ ဒေါက် မောဟဆိုတာ ကြောင့်လဲ ဖြစ်တယ်။ မောဟကတော့ ကျွန်တော့ရဲ့အက်အခဲတွေ့ကြောင့် ကျွန်တော့ရဲ့ ဉာဏ်၊ ဆင်ခြင်တုံးတရား၊ ကျွန်တော် နှင့်ကရှိတယ်။ အနုပညာဆိုတာ ဘယ်လိုဖြစ်အပ်တယ်ကွာ၊ ဘယ်လိုသန့်ရှင်းအပ်တယ်ကွာ၊ ဘယ်လောက်ထိ တော့ အညစ်အကြွေးမပါဘဲ လုပ်သင့်တယ်ကွဲဆိုတဲ့ အသိဉာဏ်တွေကို ပိတ်ပစ်တယ်၊ ဖုံးပစ်တယ်၊ မောဟစိတ်ရှိတယ်။ ဖုံးပစ်တယ်၊ ဉာဏ်တုံးသွားတယ်။ ဉာဏ်ကိုအသွားတယ်။ ဉာဏ်မောင်သွားတဲ့၊ ဉာဏ်မျက်စိအလင်းကွယ်သွားတဲ့ အချိန် တွေရှိတယ်။ အဲဒါတွေ့ကြောင့် ဖြစ်တတ်တယ်။ အဲလိုပဲ ကျွန်တော် ဖြောချင်ပါတယ်ဗျာ။ နောက်မေးခွန်းက မေးခွန်း(၄၁)တဲ့။ Do you think that the notion of an artist style is fabricated to booth say and marketibility are artist than false to limit the body of work is specific subject or media in an affect facilitate easy the legend တဲ့။ အဲဒါပေါ့ပြာ။ ဒါကလည်း စောစောတုန်းကဟာမျိုးပါပဲ။ ပန်းချိသရာတစ်ယောက်ဟာ လူအသိအမှတ်ခံရဖို့တို့၊ နောက်ပြီးတော့မှ ရောင်းလို့ဝယ်လို့၊ ရောင်းပန်းလှအောင်တို့၊ ဘာတို့ဆိုတဲ့ ကိစ္စတွေဘာတွေ လုပ်သင့်လုပ်အပ်သလားဆို ကျွန်တော်စောစောက ပြောတဲ့အထဲမှာ ပါသွားပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ပန်းချိသရာတော်တော်များများမှာ ရောင်းပန်းလှအောင် စိတ်ထဲမှာ မထားအပ်ဘူးကွဲဆိုတဲ့ အသိလေးတောင်မှ မရှိဘဲဖြစ်နေတဲ့ ပန်းချိသရာတွေလည်း ရှိတယ်။ ကဲ့့ လူကြိုက်အောင် ရေးတယ်ကွာ။ လူကြိုက်အောင်ရေးတာ ဘာဖြစ်သေးတုန်းဆိုပြီးတော့ ရေးတဲ့လူတွေလည်း ရှိပါတယ်။ ဘာမှုလည်း သိပ်တော့ အပြစ်မကြီးပါဘူး။ သူတို့စိတ်ကိုက အစကတည်းက လူအများ ဒုတိယလူတို့၊ တတိယ လူတို့အတွက် ဦးစားပေးတဲ့စိတ်ရှိတယ်။ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ သို့သော်လည်း ကျွန်တော်ပြောချင်တာက မာလကာပင်ကနေပြီးတော့ လူတွေ့သရက်သီးကြိုက်လို့၊ ဆိုပြီးတော့ ဘာကြောင့် သရက်သီးကောက်သီးရမှာတုန်း၊

မာလကာပင်ကသီးတဲ့သရက်သီးကကော တကယ့် သရက်သီးအစစ်လို ကောင်းမှာလား၊ မာလကာပင်က မာလကာသီးပဲ သီးလိုက်တော့ ဘာဖြစ်လဲလို ကျွန်တော်က ပြောချင်တာမျိုးပါ။ အဲဒါမျိုးပါ။ အဲတော့ ကျွန်တော် ဒီမေးခွန်းအတွက် ကျယ်ကျယ်ပြန့်ပြန့် မဖြေချင်ပါဘူး။ နောက်မေးခွန်းက ဘာတုန်းဆိုတော့ မေးခွန်းနံပါတ်(၄၂)။ When engage in the creative activity. Do you usually have specific go တဲ့။ အဲလိုပေါ်ဖြား။ ဒီ creative ဖြစ်တဲ့ တည်ထွင်မှုရှိတဲ့ လုပ်ရပ်တစ်ခုမှာတဲ့ တစ်စုံတစ်ရာသော ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်တတ်ပါသလား။ ဒါက မေးခွန်း။ နောက်ပြီးတော့ ဆက်မေးထားတယ်။ Do you aim your creative affect some groups of people တစ်စုံတစ်ရာသော လူတာချို့အတွက် ရည်ရွယ်ပါသလား။ ကိုယ့်ရဲ့ ဖန်တီးချက်ကတဲ့။ Do you have any concern that people see your work differently from the way your gutted သင် မြင်စေချင်သလို ကြည့်တဲ့လူတွေက မမြင်ဘူးဆိုရင် သူတို့က ဒီပြင်လို သီးခြား မြင်နေတယ်ဆိုရင် သင် အဲဒီအပေါ်မှာ ကျေနပ်၏၊ မကျေနပ်၏၊ အဲလိုစိတ် ရှိတတ်ပါသလားတဲ့။ အဲလိုမေးတယ်။ ပထမကိစ္စက ကိုယ်က တည်ထွင်တဲ့ညာက်ဖြစ်လာတယ်ပေါ့လော ဖြစ်လာပြီးတော့မှ တစ်စုံတစ်ခုကို တိတွေ့ပြီးတော့ အနုပညာတစ်ရပ်ကို ဖန်တီးလိုက်တဲ့နေရာမှာ တစ်စုံတစ်ရာသော ရည်ရွယ်ချက်ကို ရောက်၏မရောက်၏ဆိုတာနဲ့၊ ပတ်သက်လို ကျွန်တော်တစ်ယောက်အနေနဲ့ကတော့ နည်းနည်း စိုးဝါးတယ်။ ဘာလို့တုန်းဆိုတော့ ကျွန်တော်က Specific ဒေဝ ဆိုတဲ့ တိကျတဲ့ရည်ရွယ်ချက်ပန်းတိုင်လိုဟာမျိုး ကျွန်တော်က လောဘမထားဘူး။ ကျွန်တော် သူ့ဟာနဲ့သူ ဖြစ်လာတယ်၊ ဖြစ်လာတဲ့ဟာလေးတွေပေါ်မှာ ကျွန်တော်က ကြည့်နေပြီးတော့ ကျွန်တော်တစ်ခါတည်း ဆွဲဆောင်မှုအား ကောင်းတယ်၊ ကျွန်တော့စိတ် လူပ်လူပ်ရှားရှားနဲ့ နှစ်သက်လာတယ်၊ ဘာတယ်ညာတယ်ဆိုတဲ့ ရလဒ်လေးဖြစ်လာချိန်မှာ ကျွန်တော်က အဲဒီအချိန်မှာ ဟာ.. ဒါကတော့ ရသင့်ရအပ်တဲ့ နေရာပဲ။ ငါ ဒီလောက်ဆိုရင်တော့ အောင်မြင်ပြီးဆိုပြီးတော့ အဲလိုလုပ်လိုက်တာတွေ များတယ်။ ဟိုလိုကို ဖြစ်ကိုဖြစ်ရမှာ၊ မဖြစ်မနေ ငါလုပ်မယ်ကွာ၊ တော်တော်ကောင်းတဲ့ဟာလေး ဖြစ်နေပေမယ့် ငါလိုချင်တာ ဒါမဟုတ်ဘူး၊ အဲတော့ ငါ ဒါဖျက်ပြီးတော့ ဟိုဟာ မရရအောင် လုပ်ပြီးမယ်တို့ဘာတို့ဆိုတဲ့ အလွန်ပြင်းထန်တင်းမာတဲ့ စိတ်ခာတ်မျိုး ကျွန်တော့မှာ မရှိဘူး။ တချို့ပုဂ္ဂိုလ်တွေမှာ ရှိနိုင်တယ်။ အဲဒီလိုဟာမျိုး။ ကိုယ်လို ချင်တာကို မရရအောင်ကို ယူတာ။ အဲလိုဟာမျိုး။ ကျွန်တော် အဲလိုစိတ်မျိုးလည်း လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့ မှာမရှိတာကို ကျွန်တော်ပြောပြုတာပါ။ ကျွန်တော်တော့ အဲလောက် ပြင်းထန်တဲ့စိတ် မရှိပါဘူး။ နောက်ပြီးတော့မှ Do you aim your creative afforts at some groups of people ဆိုတာ ရှိတယ်။ အဲဒီဟာက မေးစရာကို မလိုဘူး။ ကျွန်တော် Groups of people မပြောနဲ့ ဒုတိယလူတစ်ယောက်တောင် ကျွန်တော်က စဉ်းစားချင်တာ မဟုတ်ဘူး။ များသောအားဖြင့်လည်း မစဉ်းစားဖြစ်ဘူး။ ပထမဆုံး စဉ်းစားတာက ကျွန်တော်ပဲ။ ကျွန်တော့ကိုယ်ကျွန်တော်ပဲ။ ကျွန်တော် ကြိုက်တာကျွန်တော် အရင်လုပ်တာပဲ။ အုပ်စုတွေ၊ နောက်ထပ်တစ်ယောက်တွေ အမှန်က များသောအားဖြင့် စဉ်းကို မစဉ်းစားဘူး။ နောက်မှ ကိုယ့်ဟာကို လုပ်ရင်းမှ ကိုယ့်ဟာကို ကိုယ်ပွဲနဲ့အသီးအပွဲကို နောက်လူက ကြိုက်တာတွေ၊ မကြိုက်တာပေါ့။ အဲဒါ သူ့ဟာသူ အလိုလိုလာလိမ့်မယ်။ ကံကောင်းလို့ရှိရင် ကြိုက်တဲ့လူများမယ်။ ဒါပဲရှိတယ်။ နောက် တစ်ခု မေးခွန်းက Do

you have any concerns ကျွန်တော်ကနေပြီးတော့ ပျော်စေချင်လို့ ကျွန်တော်က လုပ်တယ်ပေါ့ဘာ။ ကျွန်တော်က အနီရဲ့အလှဆိုပြီးတော့ လုပ်တယ်။ ကြည့်တဲ့လူက ကြည့်ပြီးတော့ အနီရဲ့အလှမဟုတ်ဘူး။ သူက ရဲရင့်သော စုတ်ချက်များ၏ အလှဆိုပြီးတော့ သူကလည်း ဖြိုက်နေတယ်။ ဘာဉာဏ်ပါတော့။ ကျွန်တော်နဲ့မတူဘူးဆိုပါတော့ပျား ဘာမှ မဖြစ်ဘူး ကျွန်တော်တော့။ သူကလည်း သူမြင်တာ သူ့ဘာသာ လုပ်မှာပဲ။ ကျွန်တော်လည်း ကျွန်တော့ဘာသာ ကျွန်တော် ရည်ရွယ်ချက်နဲ့ လုပ်တာ။ ကျွန်တော်က ရည်ရွယ်ချက်ဆိုတာ ကျွန်တော်ကိုကျွန်တော် ရည်ရွယ်တာ။ တဗြားလူ ကို မရည်ရွယ်ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်က ဘာမှာတူနဲ့ပုံရာကို မရှိဘူး။ နောက်ထပ်တစ်ယောက်က အဓိပ္ပာယ် တစ်မျိုးနဲ့ ဖြစ်နေတော့ ဒါမျိုးကိုတော့ မကြိုက်ဘူး။ ဘယ်လိုနေရာမှာတော့ စိုးရိမ်တူန်းဆိုတော့ ကျွန်တော်က ဥပမာ-ကျောင်းသွားပြီး ပညာသင်စေချင်တယ် ဆိုပြီးတော့ ကျွန်တော့သားလေးကို ကျွန်တော်ကပြောတယ်။ အဲဒီကောင်က ကျွန်တော်ပြောတဲ့စကားကို နားမလည်ဘူး။ ဒီကောင်က ကျောင်းမသွားဘူး၊ သူ့ဘာသာသူ အိမ်မှာပဲ ဆော့နေတယ်။ ဘာဖြစ်လို့တူန်းဆိုတော့ ကျွန်တော်ပြောတာကို နားမလည်လို့ ကျောင်းကို မသွားဘူး။ ဒါမျိုးတော့ ကျွန်တော် ဘယ်ကြိုက် မလဲ။ ဒါ အနုပညာလဲ မဟုတ်ပါဘူး။ အနု ပညာမှာ အဲဒီလိုဖြစ်နေရာကို ကျွန်တော် ဘယ်ကြိုက်မလဲ။ ဒါ အနုပညာမှာ အိမ်ပါဘူး။ ကျွန်တော်ကလည်း လူအများ နားထောင်တာ နားမထောင်တာကို ဘာမှအရေးမကြီးတဲ့ကောင်မျိုး ဖြစ်နေတယ်။ ဘာလို့တူန်းဆိုတော့ ကိုယ့်ဘာသာကိုယ် ကိုယ့်အယူအဆနဲ့ကို လုပ်တဲ့ကောင်ဖြစ်နေတယ်။ ကိုယ့်ဟာနဲ့ ကိုယ် ကြိုက်တယ်၊ မကြိုက်ဘူး လာတယ်။ ကိုယ့်ကြိုက်တယ်၊ ဒါပေမယ့် လူအများမကြိုက်ဘူး။ ဘာမှ မတတ်နိုင်ဘူး ကျွန်တော်။ မာလကာပင်က မာလကာသီး သီးတယ်။ ကျွန်တဲ့လူက မင်းဘာဖြစ်လို့ သရက်သီး မသီးရတာတူန်းဆိုတဲ့ ဒီဝေဖန်မှုမျိုးကို မာလကာပင်က ဘာမှ ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတဲ့ အပေါက်ပါပဲ။ ဒီလိုပါပဲ။ ကျွန်တော် ဒီလောက်ပဲ ဖြေပေရစေ။ နောက်ပြီးတော့မှ မေးခွန်းနံပါတ် (၄၃) Honestly to what extend does your future work shift or evolve depending on societal expectations and public perceptions of you? တဲ့။ ဒီမေးခွန်း အတော်ကို ဂွကျတာ။ ရွှေလျှောက်ပြီးတော့ အနာဂတ်မှာ ဘယ်လိုအနေအထားကိုရောက်ရင် ဘယ်လောက်ရောက်လို့ရှိရင် ဘယ်လိုဘယ်လို ပေါ့လေ။ အဲဒါကို ရည်မှန်းထားတာ ရှိပါသလား။ ကျွန်တော် မရှိဘူး။ ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး။ ကျွန်တော်ကလည်း ဟိုလုပ်ခိုလုပ်လုပ်ရင်း နောက် ပြန်ဆုတ်ချင်လည်း ဆုတ်သွားမယ်။ ဒီတိုင်း နေချင်လည်း နေမှာပဲ။ ရွှေ့တိုးချင်လည်း တိုးမှာပဲ။ ရွှေ့တိုးတဲ့အခါ ဘယ်လိုတိုးသွားလိမ့်မယ်ဆိုတာမျိုးလဲ ကျွန်တော် မသိဘူး။ ဘယ်အဆင့်လောက်တော့ ရောက် သွားရင် ကောင်းမှာပဲတို့ ဘာတို့ ဆိုတာလည်း ကျွန်တော်မရှိဘူး။ ဒါ အနုပညာအစစ်ကိုပြောတာနော်။ ဒီပြင် မဟုတ် တရုတ်ဟာတွေတော့ ရှိတာပေါ့။ ငါ ရေးရင်းရေးရင်းနဲ့ကွာ လူတွေက ပိုပိုကြိုက်လာရင်တော့ ကောင်းမှာပဲတို့ဘာတို့ဆိုတဲ့ ဟာမျိုးတော့ ရှိတယ်။ ဒါ အနုပညာရပ်နဲ့ ဘာမှမဆိုင်ဘူး။ လောဘနဲ့ဆိုင်တာ၊ ဒီပြင်ကိစ္စနဲ့ဆိုင်တာနော်။ ငါပန်းချီကား တွေကို အခုတစ်ကားကို ၁၀၀ပေးနေရာကနေပြီးတော့ ရွှေ့နှစ်ကျရင် တစ်ထောင်ပေးလို့ရှိရင် ကောင်းမှာပဲတို့ ဘာတို့ စိတ်ကူးမျိုးတော့ ရှိတာပေါ့ပျား။ အဲဒါ အလကားဟာ ဘာမှမဆိုင်ဘူး။ အနုပညာနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ပိုက်ဆုံး များများရချင်တဲ့စိတ်နဲ့ပဲ ဆိုင်ပါတယ်။

ရယ်စရာကောင်းပါတယ်။ နောက်ဖိတ္ထမှာ ဆက်ပြီးမေးထားတာ ရှိတယ်။ to what extent are other people's opinion a factor in creating your work တဲ့။ သင်လုပ်နေတဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး တော့ ဒီပြင်လူတွေရဲ့ အကြံပေးချက်ကရော ဘယ်လောက်ထိ အရေးကြီးပါသလဲတဲ့။ ကျွန်တော်ဗျာ အရှုံးသားဆုံးပြောရရင် အနုပညာကို ဖန်တီးတဲ့နေရာမှာ ဒီမယ ကျော်ဒါလေးတစ်ခု လုပ်နေတယ်ဗျာ၊ ဘယ်လို့ထပ်လုပ်ရင်ကောင်းမလဲလို့၊ ကျွန်တော် အလွန်မေးခဲတယ်ဗျာ။ ဘယ်တော့မှာ မမေးဘူး။ လူများကလာပြီးတော့ ခင်ဗျား ဒါလေး ဘယ်လို့လုပ်လိုက်ရင် ကောင်းမှာပဲလို့ပြောရင် ကျွန်တော်စိတ်မဆိုးတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ခင်ဗျား ဘာလို့ ဒါတွေလာပြောနေတာ တုန်း၊ ဘယ်လို့လုပ်ရင်ကောင်းမယ်၊ ဘာလုပ်ချင်တယ်ဆိုတာ ကျွန်တော့ဘာသာကျွန်တော် ဆုံးဖြတ်ပြီးတော့ လုပ်ရတဲ့ အလုပ်မျိုးလို့လဲ ဖြော်ရှင်းခဲပါတယ်။ ဒီအနုပညာတစ်ရပ်လုပ်တယ်၊ ပန်းချိကားတစ်ကားလုပ်တယ်ဆိုတာ လူများကို ရွှေ့ချက်မေးပြီးတော့ လုပ်ဖို့၊ မဟုတ်ဘူးပျော်။ လူတစ်ယောက် ကျွန်တော့အတွက်ပြောတာပါနော်။ ဒီပြင်လူတွေအတွက် မဟုတ်ပါဘူး။ ကျွန်တော့အတွက်က ဘယ်သူမှာ မေးချင်လို့မဟုတ်ဘူး။ ကျွန်တော့ကိုကျွန်တော် မေးချင်တယ်။ ကျွန်တော့ဘာသာကျွန်တော် ဆုံးဖြတ်မယ်။ ကျွန်တော့ဘာသာကျွန်တော် လူအများရဲ့ အကြံ့ဗြိုက်တွေဟာ တစ်ခါတစ်လေလည်း ကောင်းချင်လည်း ကောင်းမှာပေါ့လေ။ တစ်ခါတလေ ဟာ ခင်ဗျားပျော်၊ ဒီထဲမှာ ဟောဒီထောင့်မှာ အပြောလေးများ ထည့်လိုက်ရင် ကောင်း မလားဆို၊ ကျွန်တော် ဘတ်ခနဲ စဉ်းစားပြီး ဟာ ဟုတ်သားပဲလို့လဲ ဖြစ်ချင်ဖြစ်သွားမယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလွန်ရှားလိမ့်မယ်။ ကျွန်တော်က ကျွန်တော်လုပ်နေတဲ့အလုပ်တစ်ခုမှာ အဆုံးအဖြတ်အားလုံး ကျွန်တော်ပဲ ဖြစ်ချင်တယ်။ ကျွန်တော့ဟာကျွန်တော်ပဲ လုပ်ချင်တယ်။ ကျွန်တော့ဘာသာ ကျွန်တော် တွေးချင်တယ်။ ကျွန်တော့ဘာသာ ကျွန်တော် လုပ်တဲ့ဟာကို ကျွန်တော်အားရနှစ်ခြိုက်တယ်။ ဟိုဟာကို သူ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ ပြောမယ်။ ဟာ ဟုတ်သားပဲ အဲဒီနားကို အပြောလေးထည့်လိုက်မယ် အဲဒီလို့ ကောင်းလှချဉ်လားလို့ ခကေခကဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အကြိမ်တစ်ရာပြောရင် ဇူဇူးများ လွှဲမှာပဲလို့ ထင်တယ်။ ဘာလို့တုန်းဆိုတော့ ဒီအနုပညာကို ဖန်တီးတဲ့ နေရာမှာ ကျွန်တော့တစ်ယောက်တည်းအနေနဲ့ ပြောတာနော်။ ကျွန်တော်က အတ္ထသိပ်ကြီးတယ်။ ကျွန်တော်တို့ အရင်တုန်းက အလကားနေရင်း အပျင်းပြေ တွေးဖူးတာ ရှိပါတယ်။ Art ဆိုတဲ့ အင်လိပ်စကားဟာ ပါ၌အတ္ထကနေများ လာနေသလားလို့တောင် တွေးမိတယ်။ အနုပညာဟာ အလွန်အတ္ထများတယ်။ ငါတွေးတာ၊ ငါလုပ်တာ၊ ငါစဉ်းစားတာ၊ ငါ ဘာလုပ်ချင်တာ၊ ငါလို့ချင်တာ၊ ငါလုပ်တာ၊ အဲဒီကိစ္စတွေ သိပ်များတယ်။ ကျွန်တော် အဲဒီဟာကို လုံးဝမြင်းကွယ်ချင် ဘူး။ အေး မင်းတို့အနုပညာလုပ်တဲ့ကောင်တွေ အတ္ထသိပ်ကြီးတယ်။ အဲဒီတော့ အနတ္ထသဘောတရားကို မင်းတို့ကောင် တွေ ဘယ်တော့မှာ သဘောပေါက်မှာ မဟုတ်ဘူးဆိုပြီးတော့ လောကုတ္ထရာစကားများပြောခဲ့လို့ရှိရင် ကျွန်တော် ဘာမှာ မတတ်နိုင်ဘူး။ ဘာမှာမတတ်နိုင်တော့ လောကုတ္ထရာလွှာတော်များရေးနဲ့ လောကုတ္ထရာအောင်မြင်ရေးကို လုပ်တော့မယ်ဆို တဲ့ အချိန်မှာ

ကျွန်တော်ဘာသာကျွန်တော် အနုပညာနဲ့ ပတ်သက်တဲ့အတွစ်တိကို ကျွန်တော်ဘာသာကျွန်တော် ဖယ် ရှားပစ်လိုက်မယ်။ ဒါပဲရှိတယ်။

### Track 17

ဝင်းဖေရဲအကြောင်း ပန်းချိုံဘဝနဲ့ပတ်သက်လို့ အသံသွင်းဖိုင် နံပါတ်(၁၃)ဖြစ်ပါတယ်။ ဒီမှာက မေးခွန်းက ဘာနဲ့ဆိုင်တုန်းဆိုတော့ မေးခွန်းနံပါတ် (၄၄)။ သူက ဘယ်လိုရေးထားတုန်းဆိုတော့ as a creative individual do you believe that you perceive the world differently from other people? တဲ့။ ဒီလိုပေါ့လေ။ တိတွင်အားရှိတယ်ဆိုတဲ့ ပုဂ္ဂလိကအနေနဲ့ တဗြားလူနဲ့ အမြင်ချင်းကို မတူတဲ့ အမြင်တွေ သင့်မှာ ရှိနေတယ်လို့ ယူဆပါသလားတဲ့။ ဒါကဗျာ အနုပညာသည်လို့ ပြောလိုက်တာနဲ့တစ်ပြိုင်တည်း အနုပညာသည်အချင်းချင်းလည်း အမြင်တူခဲ့တယ်ပဲ။ အနုပညာသည် မဟုတ်တဲ့လူတွေနဲ့ဆိုရင် အမြင်က ပိုပြီးတော့ ကွာခြားသွားလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ အထူးသဖြင့် အဲဒီ Modern Art ဆိုတဲ့ ခေတ်သစ်ပန်းချိုံ အတွေးအခေါ်အယူအဆကြီးပေါ်ပေါက်ပြီးတဲ့နောက်မှာ အဲဒီ Modern Artist ဆိုတဲ့လူတွေဟာ ပိုပြီးတော့ကို ခြားခြားနားနား ဖြစ်သွားလိမ့်မယ်လို့ကို ထင်တယ်။ တစ်ခါတလေလည်း ခြားနားချင်မှာ ခြားနားလိမ့်မယ်။ သူတို့က အမြင်ချင်းမတူအောင် ကြိုးစားပြီး လုပ်နေတဲ့လူတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် အလိုလိုကို သူတို့က လွှတ်လပ်ရေးသဘောတရား နယ်ရဲကျယ်ပြန့်မှုသဘောတရားကို သိနေတဲ့အတွက် အဲဒီလွှတ်လပ်ခွင့်နဲ့ နယ်မြေ ကျယ်ပြန့်မှုကို အသံးချရတဲ့လူတွေဖြစ်တဲ့အတွက် ရှိုးရှိုးလူတွေက ဥပမာ ကိုယ်နေတဲ့မြို့ပြီ ရန်ကုန်မြို့မှာပဲ နေနေတယ် ဆိုရင် အဲဒီလူတွေက အကုန်လျှောက်ရောက်လိမ့်မယ်။ တောင်ပေါ်လဲ ရောက်လိမ့်မယ် မြစ်တွေချောင်းတွေလည်း ရောက်လိမ့်မယ်၊ သမုတ္မရာထဲကို လျှောက်သွားမယ်။ သဲကန္တရကို ဖြတ်မယ်။ သူတို့က လျှောက်လုပ်မယ်။ နယ်တွေက အကျယ်ကြီး၊ လောကဟာ ရန်ကုန်မြို့တစ်မြို့တည်း မဟုတ်ဘူးဆိုတာကို သူ ခံယူသွားပြီကိုး။ အဲဒီတော့ တောတွေ တောင်တွေ ချောင်းတွေမြောင်းတွေ သမုတ္မရာတွေ ဟိုးတိမ်ပေါ်ထိတက်ရမှာလား၊ တက်ချင်စိတွေ ဘာတွေပေါက်လာတယ်။ အဲလိုအပေါက်တွေ ဖြစ်လာတာ။ ဒါဟာ Modern Art ရဲ့ အလွန်ကြီးမားတဲ့ အကျိုးပြုမှုကြီး ဖြစ်ပါတယ်။ အဲဒီကြောင့်မို့ ဟုတ်တယ်၊ တိတွင်အားကောင်းတဲ့ အနုပညာသည်၊ အထူးသဖြင့် ခေတ်သစ်ပန်းချိုံသမားတွေ ဘာတွေ ဆိုလို့ရှိရင် ကျွန်တဲ့လူတွေနဲ့ အမြင်ချင်းတူမှာမဟုတ်ဘူး။ ဒါ ကျွန်တော်လက်ခံတယ်။ Do you think that any unusual thought processes are involved when you create something? ပုံမှန်မဟုတ်တဲ့ပေါ့လေ သမရိုးကျမဟုတ်တဲ့ တွေးခေါ် မှုတွေဟာ သင့်ရဲ့အနုပညာဖန်တီးချက်တဲ့မှာ ပါဝင်နေလိမ့်မယ်လို့ ထင်ပါသလားတဲ့။ သိပ်ထင်ပါတယ်ခင်ပျော်။ ကျွန်တော် ထင်ပါတယ်။ အများကြီး ထင်ပါတယ်။ ကျွန်တော်တို့က သမရိုးကျတွေးခေါ်မှုတွေ မဟုတ်ပါဘူး။ ကျွန်တော်က သမရိုးကျ မဟုတ်တာတွေကို တွေးပါတယ်။ တွေးရမှာ မကြောက်ဘူး။ အဲဒီဟာပေါ်မှာ ဒါတွေဟာ အခွင့်အရေးတွေပဲ။ ကိုယ်ရဲ့ အခြေခံအခွင့်အရေးတွေပဲ။ အနုပညာသည်တွေရဲ့ အခြေခံလွှတ်လပ်ခွင့်တွေပဲ။ လုပ်ပိုင်ခွင့်တွေပဲလို့

ကျွန်တော်က ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့ အနည်းနဲ့အများ ပါပါတယ်။ ကျွန်တဲ့အများစုံနဲ့ အတူထူပဲဆိုတဲ့ အတွေးအခေါ်တွေလဲ ရှိမှာပါပဲ။ အများကြီး ရှိမှာပါပဲ။ သမရိုးကျုဆိုတာတွေလဲ ရှိမှာပါပဲ။ သမရိုးကျုမဟုတ်တာတွေလည်း အများကြီး ပါလိမ့် မယ်ဗျာ။ အဲလိုတော့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်မေးခွန်းတစ်ခုကတော့ မေးခွန်းနံပါတ် (၄၅) What role do you think emotion plays in your creative process? တဲ့။ ကျူပ်တို့အနုပညာအလုပ်တွေ လုပ်တယ်ဆိုတဲ့အချိန်မှာတဲ့ ဒီစိတ်ခံစားမှုဆိုတဲ့ ကိစ္စတွေဟာ ဘယ်လောက်များ အရေးတွေကြီး ပါသလဲတဲ့။ ဒါ သိပ်ရှည်ရှည်ဝေးဝေးပြောစရာကို မရှိဘူး။ ခင်ဗျား Emotion ဆိုတာတွေ မရှိဘဲနဲ့ ဒီအနုပညာဖန်တီးမှုဆိုတာတွေဟာ ရှိနိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒီလောက်ကို အရေးကြီးပါတယ်။ ဒါ Emotion ရဲ့ role ပါ။ Emotion ဆိုတာများ မရှိလို့ရှိရင် အနုပညာတွေကို ဖန်ဆင်းဖို့ မဖြစ်နိုင်သလောက်ပါပဲ။ မဖြစ်ပါဘူး။ မဖြစ်ဘူးဆိုကြပါစို့ဗျာ။ တို့တို့ပါပဲ။ တော်ပါပြီနော်။ နောက် မေးခွန်းက (၄၆) Do you think there is a connection between your spiritual or religious self and your own creative process? တဲ့။ ဟုတ်ပါတယ်။ ဒါလည်း ကျွန်တော် ဟုတ်တယ်လို့ပဲ ယူဆရမယ်။ ကျွန်တော့လုပ်ရပ်တွေထဲမှာ ကျွန်တော့ရဲ့ အတွေ့ထွေပေါ့လေ။ ယုံကြည်မှု။ နောက်ပြီးတော့ ကျွန်တော့ရဲ့ ဘာသာရေးယုံကြည်မှုတွေ စွက်ဖက်ပါဝင်နေပါသလားတဲ့။ ကျွန်တော် သိသိကြီးပဲ ဖြစ်နေနေ၊ မသိဘဲနဲ့ဖြစ်နေနေ ဒီယုံကြည်မှုဆိုတာမျိုးတွေက ပါဝင်မှာသေချာတယ်။ အနုပညာ တွေဟာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ယုံကြည်မှုတွေ စဉ်းစားတွေးခေါ်မှုတွေ၊ အဲဒါတွေ ပါကိုပါရတယ်။ မပါဘဲနဲ့ မရဘူး။ ကျွန်တော်တော့ သေချာပေါက်ပါတယ်။ ကျွန်တော့ယုံကြည်မှုတွေ၊ ကျွန်တော့ခံယူချက်တွေ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ လူချင်လည်း လူမယ်။ အရှုပ်ဆိုးချင်လည်း ဆိုးမယ်။ ဒါပေမယ့် ကျွန်တော်တွေးတဲ့ကိစ္စတွေ၊ ကျွန်တော်ခံယူတဲ့ကိစ္စတွေ၊ ကျွန်တော် စဉ်းစားတဲ့ဟာတွေက အကုန်လုံး ကျွန်တော့အနုပညာတွေထဲမှာ အနည်းနဲ့အများ ပါဝင်ပတ်သက်ပါတယ်ခင်ဗျာ။ ဒါ ကျွန်တော့အဖြေပါပဲ။ အဲဒါပြီးတဲ့နောက် မေးခွန်းနံပါတ်(၄၇) What do you want people to walk away with when they see your work တဲ့။ သင့်ပန်းချိကားကိုကြည့်ပြီးတော့ လူတွေ ဘယ်လို့တွေးပြီး တော့ ဘယ်လို့ထွက်သွားစေချင်ပါသလဲတဲ့။ ဒါဟာ အရိုးသားဆုံးပြောရလို့ရှိရင်တော့ဗျာ၊ ဒါ မှန်မှန်ကန်ကန်၊ ကျွန်တော့ ပန်းချိကားကြည့်ပြီး တယ်ကောင်းတဲ့ ဟာတွေပါလားလို့ တွေးပြီးတော့ ထွက်သွားစေချင်တာပေါ့။ အရသာခံပြီးတော့ ထွက်သွားစေချင်တာပေါ့။ ဒါ ဆန္ဒပြောတာ။ လူတွေက အလို့ ထင်ချင်မှုထင်မှာ။ ဟာ သိပ်ကောင်းတာပဲလို့ တွေးတဲ့လူ ရှိသလို၊ ဟိုး ဒါ သိပ်မဆန်းပါဘူးကွာ ဆိုတာတွေလည်း ရှိမယ်။ ဘာတွေမန်းလဲ မသိဘူးကွာဆိုတဲ့ လူတွေလည်း ရှိမယ်။ တော်တော်ညံ့တာပဲဆိုတာတွေလည်း ရှိမှာပဲ။ ဒါကိုတော့ လောကခံပါ။ ကျွန်တော် ဒါ စဉ်းစားပြီးသားပါ။ ကျွန်တော့ဆန္ဒကတော့ဗျာ၊ ရိုးရိုးလေး၊ ရှုင်းရှင်းလေးပါပဲ။ သိပ်ကောင်းတာပဲလို့ပြောပြီး လူတွေက အားလုံးကနေ ကျေနပ်ပြီးတော့ ဝင်းဖေ တယ်တော်ပါလားဆိုတာနဲ့ ထွက်သွားစေချင်တာပေါ့ဗျာ။ အဲဒါလိုနဲ့ ပြီးသွားစေချင်တာပေါ့ဗျာ။ ဒါကတော့ ရယ်စရာမေးခွန်းပါဗျာ။ ကျွန်တော်ကလည်း မလိမ့်ချင်တော့ အမှန်အတိုင်းဖြေတာ။ ကိုယ့်မကြိုက်တဲ့လူတွေ ရှိတယ်ဆိုတာ တော့ ဘယ်ကြိုက်ပဲမလဲ။ သို့သော်လည်း အဲလို့ တွေးရင်လည်း တရားမရှိသလို ဖြစ်သွားမှာပေါ့။ ရယ်ရပါတယ်။

နောက်ပြီးတော့ မေးခွန်းနံပါတ် (၄၈) What inspired you to teach and can you tell us a bit about your teaching history? ဒီပြင်လူတွေကို သင်ကြားပြသပေးဖို့၊ လမ်းညွှန်စို့အတွက် ဘာကနေနြီးတော့ စွဲဆောပါသလဲတဲ့။ ပြီးတော့မှ ကျွန်တော့တစ်သက်မှာပေါ့လေ အဲဒီလိုပေါ့လေ သင်ကြားပြသမှာ တိုက်တွန်းမှာ လမ်းညွှန်မှုလုပ်တာနဲ့ ပတ်သက်လို့ တစ်စိတ်တစ်ဒေသ ပြောပြပါတဲ့။ ဆိုတော့က ကျွန်တော်က လူတွေကို တိုက်တွန်းတာတွေ ဘာတွေ ရှိကောင်းရှိမယ်။ ရှိဖို့လည်း များပါတယ်။ ဒါပေမယ့် ကျွန်တော်က လူများတွေကို သင်ပေးတဲ့ဝါသနာ သိပ်မပါဘူး။ ဒါကြောင့်မို့ ကျွန်တော် ကျောင်းဆရာလုပ်သက် သိပ်နည်းပါတယ်။ ကျောင်းဆရာ သိပ်မလုပ်ဘူး။ ဒါပေမယ့် မေးလို့ရှိရင် အနည်းနဲ့အများ ပြောတတ်ပါတယ်။ ပြောလို့ရှိရင်လဲ များများပြောစရာ မရှိဘူး။ ကျွန်တော်က စိတ်မြန်တယ်။ စိတ်မြန်ပြီး တော့ ကျွန်တော့ဆီမှာ ရှိနေတယ်လို့ ထင်တာရှိတယ်။ ကျွန်တော် စာတွေအများကြီး ဖတ်ထားတာရှိတယ်။ နောက်ပြီးတော့ မှ လူများတွေနဲ့ ဆွေးနွေးညိုနိုင်းထားတာတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင် ထိုင်ပြီးတော့ တွေးထားတာတွေ ရှိတယ်။ အဲဒါတွေကို ကျွန်တော် အလဟသာ မဖြစ်ချင်တဲ့စိတ်တော့ ရှိတယ်။ အဲလို့ရှိတဲ့အခါကျတော့ ဒီပန်းချို့အနုပညာအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် တွေးခေါ်စဉ်းစားထားတာတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းတဲ့လူရှိရင် စိတ်ပါလက်ပါ ကျွန်တော် ပြောတတ်ပါတယ်။ အဲဒါ နိုင်ချင်မှု နိုင်မယ်။ ဟူတ်ချင်မှုဟုတ်မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော့မှာရှိတဲ့ အတိုင်းအတာလောက်နဲ့သာ ကျွန်တော်က ပြောရတာကိုး။ ကျွန်တော့မှာ တစ်ဂါလီရှိရင် ကျွန်တော်က သွေ့ပေးလိုက်မှာပဲ တစ်ဂါလီ။ တစ်ဂါလီထက် ပိုပြီးတော့ မရဘူးပေါ့ပြား။ ပေပါကြီးလောက် ကျွန်တော့ဆီကနေပြီးတော့ ရရှာရှိတဲ့ဟာတွေတော့ ပညာတွေ ရမလာဘူးပေါ့ပြား။ အဲလိုတော့ ဖြစ်ကောင်းဖြစ်မယ်။ သို့သော်လည်း ကျွန်တော့မှာ တစ်ဂါလီရှိတာကို တစ်ဂါလီသွေ့ပေးချင်တဲ့စိတ်တော့ ရှိတယ်။ သွေ့ပြီးတော့လည်း ပေးတတ်တယ်။ လောဘတို့လည်း ပြောတတ်တယ်။ ကျွန်တော်က အနှစ်(၂၀)၊ (၃၀)၊ (၄၀) ကျွန်တော် ဖတ်ထားတဲ့ စာအုပ်တွေကို ကျွန်တော်ကနေ ပြန်ပြောပြမယ်ဆိုရင် ကျွန်တော်က အသီအနှစ်ထုတ်ပြီးတော့ ကျွန်တော်က ပြန်ပြောတာ။ အဲဒီတော့က ကျွန်တော်က အဲလိုပြောပေမယ့် ကျွန်တော်ပြန်ပြောတဲ့အခါကျတော့ ဆယ့်ငါးမိနစ်နဲ့ နာရီဝိက်နဲ့ တစ်နာရီနဲ့ လူတစ်ယောက်ရသွားမယ်ဆိုတဲ့ကိစ္စကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ဒါပေမယ့် အဲဒီ ဆယ့်ငါးမိနစ်၊ တစ်နာရီလောက်နဲ့ ကျွန်တော်အရာရောက်အောင် ပြောနိုင် တယ်၊ မပြောနိုင်ဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် မသေချာဘူး။ ဒါဟာ ခံခွက်နဲ့လဲ ဆိုင်တယ်။ ကျွန်တော် တစ်ဂါလီသွေ့ပေးပေမယ့် ခံခွက်က နှို့ဆီခွက်ဖြစ်နေရင် သူ နှို့ဆီခွက်လောက်ပဲ ရမှာပဲ။ ကျွန်တော်တွေက လျှံကျသွားမှာပဲ။ ကျွန်တော် အဲလိုလည်း တွေးပါတယ်။ ဘာပြုလို့တုန်းဆိုတော့ ကျွန်တော်ကိုယ်တိုင် ဆရာဦးခင်မောင်ကသော လည်းကောင်း၊ ဦးဘသက်ကသော်လည်းကောင်း၊ ကျွန်တော့ဆရာတွေကနေ လောင်းချေပေးတဲ့ဟာကို ကျွန်တော့ရဲ့ ဒီလက်ဖက်ရည်ဖန်ခွက်လောက်ပဲရှိတဲ့ လက်ဖက်ရည် ကြောပန်းကန်လောက်ပဲ ရှိတဲ့ဟာလေးနဲ့ ခံပြီးတော့ လျှံကျကုန်ပြီး တော့ ကျွန်တော် မရခဲ့တဲ့အတွေ့အကြီး ကျွန်တော့မှာရှိပါတယ်။ အဲဒီကြောင့်မို့ပါ။ အဲဒီတော့ ကျွန်တော် အခွင့်အရေးရရင် ရသလောက် လူများကို ကျွန်တော် share လုပ်ပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောပရစေ။ သင်ကြားပေးတယ်၊ ဘာတယ် တိုက်တွန်းတယ်၊ ညွှန်ကြားတယ် ဒီလို မပြောပရစေနဲ့။ ကျွန်တော် ပန်းချို့ကျောင်းဆရာ

မဟုတ်ပါဘူး။ ဒီပြင် ကျွန်တော် သိတဲ့ပညာတွေလည်း ကျွန်တော် ကျောင်းဆရာလို့ မဟုတ်ပါဘူး။ ရှိုးရှိုးတော့ ကျွန်တော် ဆွေးနွေးတဲ့သဘောပေါ့။ တိုက်တွန်းတဲ့သဘော ဘာလာတော့ အဲဒါတွေတော့ ကျွန်တော်လုပ်တတ်ပါတယ်။ နောက်ထပ် မေးခွန်းတစ်ခုက (၄၉)။ Do you think Myanmar Art is respected world wide as valuable မြန်မာအနုပညာကို ကဗ္ဗာကနေပြီးတော့ လေးစားမှု ရှိပါသလားတဲ့။ တန်ဖိုးရှိုးတဲ့ဟာလို့ ယူဆရပါသလားတဲ့။ If yes, please say why, if not please say why တဲ့။ ဟုတ်ရင် ဘုံးကြောင့်လဲ မဟုတ်ရင် ဘုံးကြောင့်လဲ ပြောပါပေါ့လေ။ အဲဒါ Myanmar Art ဆိုတာကို သိသိသာသာကြီး ဖောကျိုးဖို့ထက် တဗြား Art တွေနဲ့ ခွဲခြားပြီး ဖောကျိုးဖို့ကို နည်းနည်းခက်ပါတယ်။ ဒီလိုဟာမျိုးတွေက အများကြီးရှိပါ တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ ပန်းချီဆိုပါတော့။ ကျွန်တော်တို့ရဲ့ ပန်းချီဟာ အသေးစိတ်တွေ မဟုတ်ဘူး။ ကောက်ကြောင်းတွေနဲ့ ရေးတယ်။ အရောင်တွေက တကယ့်သဘာဝမှာရှိတဲ့ အရောင်တွေထက် အများကြီးနည်းတယ်။ အရောင်အမျိုးအစားပေါ့လေ။ အများကြီးနည်းတယ်။ ဒါပေမယ့် အဲဒီလိုကောက်ကြောင်းနဲ့ အဲဒီလို သဘောတရားဟာ အရွှေတောင်အာရုံတစ်ရပ်လုံးနဲ့ ဒီ tropics ဒေသတွေမှာ အများကြီးရှိတယ်။ ဒါဟာ ဗမာပဲဟေ့လို့ဆိုပြီးတော့ သီးခြားကြီး ကွက်ပြီးတော့ ပြောဖို့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ အဲဒါကို ဒီကဗ္ဗာက တန်ဖိုးထားတဲ့နေရာမှာ ပြော မြန်မာမှာလည်း ဒါမျိုးတွေရှိသကိုး၊ ဒီလိုကိုး၊ အိန္ဒိယကဟာမျိုးတွေ အာဖရိကကဟာမျိုးတွေ၊ လက်တင်အမေရိကကဟာမျိုးတွေ၊ အိဂဲစ်ကဟာမျိုးတွေ ရှိသကိုး၊ ဘာလာဒီလောက်ပါပဲ။ ဒီထက်ကြီးပြီးတော့ ဟာ ဘာတန်ဖိုးတွေပဲ၊ ညာတန်ဖိုး၊ သီးခြား တန်ဖိုးတွေပဲ ဘာလာဆိုပြီးတော့ ဖြစ်လောက်အောင်၊ အုံဉာဏ်အောင် မှတ်မှတ်သားသားဖြစ်လောက်အောင် ဒါက တော့ ဗမာသီးခြားပဲဟေ့ ဆိုတာ ဘာလာ ဒါမျိုး ကျွန်တော် အဲလို မစဉ်စားမိပါဘူး။ ကျွန်တော် မဖြင့်ဘူး။ ကျွန်တော် တုံးလို့လည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒါကို ဆန်းကြယ်ပြီးတော့ ဟေ့ မဟုတ်ဘူးကွဲ၊ ဗမာဆိုတာ ဗမာလို့ကို ရှိကိုရှိတယ်ကွဲ လို့ အထင်အရှား ငြင်းနိုင်တဲ့လူဆိုရင် တော်တော်တိတိကျကျပြောနိုင်တဲ့ ဒီသုတေသနီတွေ ပညာရှင်တွေဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ကျွန်တော်သိသလောက်ပဲ ဖြေရတာပါ။ အဲဒီတော့ မေးခွန်းနံပါတ် (၅၀) How have your paintings evolved through out the years တဲ့။ ဟာ ကျွန်တော် အဲဒါန့်ပတ်သက်လို့တော့ ကျွန်တော်ပန်းချီ၊ ကျွန်တော်လုပ်ရပ်တွေမှာ ဒီ evolution တော်တော်နည်းတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ အဲဒါ ဘေးကကြည့်မှ သိလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ကျွန်တော်ဟာတွေက သိပ်မပြောင်းဘူး။ အရည်အချင်းအားဖြင့် နည်းနည်း ပဲ ပြောင်းတယ်။ အရေအတွက်တော့ မပြောတတ်ဘူးပေါ့လေ။ ကျွန်တော် အဲလိုပဲ ဖြေချင်တယ်။ ကျွန်တော် သိပ်စိတ် မဝင်စားတဲ့ဟာ ဖြစ်နေတယ်။ ကျွန်တော် အီပော်လူးရှင်းနဲ့ ကျွန်တော်ဘာသာ သိပ်ပြီးတော့ မရိပ်မိတဲ့ သဘောတရား ရှိတယ်။ မမြင်မိတဲ့ သဘောတရား ရှိပါတယ်။

Track 18

၎င်းဖော့အကြောင်း ပန်းချိဘဝန္ဒပတ်သက်လို့ အသံသွင်းဖိုင် နံပါတ်(၁၈)ဖြစ်ပါတယ်။ ဒါ ၁ရမှာက  
 ပထမ မေးခွန်းက နံပါတ် (၅၀) Looking back, knowing what you know now, is there anything that you  
 would do differently? တဲ့။ ဒါ သိပ်ကောင်းတဲ့ မေးခွန်းမဟုတ်ပါဘူး။ ပြန်စဉ်းစားမယ်ဆိုရင် အခုသိနေတဲ့  
 အသိတရားမျိုးပေါ့လော ရွှေးတုန်းက ဟိုးငယ်ငယ်တုန်းက သိခဲ့ရင်တဲ့ မင်းလုပ်ရင်တွေဟာ တစ်မျိုးဖြစ်လိမ့်မယ်လို့  
 ထင်ပါသလားတဲ့။ ဒါ ဘာ မေးစရာလိုတုန်း။ ဒါ သေချာပေါက် ဖြစ်မှာပေါ့။ ငယ်ငယ်တုန်းကလို တွေးခဲ့လို့ အဲဒါမျိုး  
 လုပ်တာပေါ့။ အခုကြီးမှ သိတာမျိုးတွေ သိလို့ အဲဒါမျိုး တွေးတယ်၊ အဲလိမျိုး သိတယ်ဆိုရင် အဲဒီတုန်းက  
 တစ်မျိုးတွေဖြစ်ကုန်မှာပေါ့။ ဒါ မကောင်း တဲ့ မေးခွန်းပါ။ ဘာမှ မဟုတ်ပါဘူး။ နောက် နံပါတ်(၅၂)က What do you  
 want to be remembered for တဲ့။ လူတွေအနေနဲ့ သင့်ကို ဘယ်လိုဘယ်လို အသိအမှတ်ပြုပြီးတော့  
 သတိတရဖြစ်နေခေါ်ပါသလဲတဲ့။ ကျွန်တော်လုပ်တဲ့ အပေါ် တည်မှာပေါ့။ အဲတော့ ဝင်းဖေရေးတဲ့ပန်းချိဘားတွေက  
 ကောင်းတယ်ဆိုလို့ရှိရင် ပြေား။ ဝင်းဖေဆိုတဲ့ကောင် တစ်ချိန်တုန်းက ပန်းချိဘားတွေ ရေးခဲ့တာပဲ။ တစ်ချိန်တုန်းက  
 ဒီကောင်သီချင်းတွေ ဆိုခဲ့တာပဲ။ တိုးခဲ့မှတ်ခဲ့တာပဲ။ အင်း အဲဒီကောင် ရှုပ်ရှင်လေးတွေလည်း ရှိက်ခဲ့တယ်။  
 ဝါဌာဌာတွေလည်း ရေးခဲ့သားပဲ။ ဟိုပြောဖို့ပြောတွေလည်း ပြောခဲ့သားပဲလို့ မှတ်မိကြမှာပါပဲ။ ကျွန်တော် အဲဒီလို  
 သတိရစေချင်သည်ဖြစ်စေ၊ မရစေချင်သည်ဖြစ်စေပေါ့လေ ဟိုဥစ္စာ ဖြစ်မှာပါပဲ။ မဖြစ်တော့လည်း ဘာမှ မဖြစ်ပါဘူးဘာ့။  
 ဒါတွေက တစ်နေ့ကျရင် အဲလိုဖြစ်စေချင်လို့ လုပ်နေတာ၊ ကိုယ့် သမိုင်းကိုယ်ရေးနေတာ၊ ကျွန်ခဲ့စေချင်တာ၊  
 ကျွန်ချင်မှုကျွန်တာပါ။ အဲတော့ ကျွန်တာမကျွန်တာတွေလည်း ကျွန်တော် သိပ်ပြီးတော့ ခေါင်းထဲမှာ မရှိပါဘူး။  
 ကျွန်တော်က ပစ္စွာပွန်သမားပေါ့။ ဒီတိတိဒိတ်သမ္မတနှင့်သမားလို့ ကျွန်တော်ပြောရမယ်။ လောလောဆယ် ကျွန်တော်  
 သိနေတဲ့ကိစ္စတွေ။ လောလောဆယ် ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေတဲ့ သဘောတရားတွေ။ အဲဒါတွေကို ပိုပြီးတော့ အမိက  
 ထားပါတယ်။ ဒါ အမှန်ကိုပြောပြုတာပါ။ နောက်ဟာတွေက မသေချာပါဘူး။ ကိုယ့်ကို သတိရနေတာတော့  
 ကောင်းတာပေါ့ဘာ့။ သတိမရတော့လည်း ဘာမှုမဖြစ်ပါဘူး။ ကိုယ်လည်း သိတော့တာမှ မဟုတ်တာ။ နောက်ပြီးတော့  
 မေးခွန်းနံပါတ် (၅၃)။ What are your plans for the future တဲ့။ ဆိုတော့ အနာဂတ်မှာ သင် စီမံချက်တွေ  
 ဘာတွေရှိပါသလဲတဲ့။ သိပ်သေချာတယ်ဘာ့။ ကျွန်တော်က အသက်ကြီးပြီဗျာ၊ သေခါနီးပြီဗျာ၊ သေခါနီးကျွန်တော့ ကျွန်တော်  
 အခုစဉ်းစားထားတာ ရှိတယ်။ အဲဒါ ဘာတုန်းလို့ဆိုတော့ သေခါနီးမှာပေါ့ဘာ့၊ ကျွန်တော်ဘဝချပ်ခါနီးမှာ လောဘ<sup>ဘ</sup>  
 ဒေါသတွေ အပါးခုံး၊ ကုသိုလ်၊ အကုသိုလ် အပါးခုံး စိတ်ကလေးနဲ့ ကျွန်တော်သေသွားချင်တဲ့စိတ် ရှိတယ်။ အဲဒီတော့  
 မသေခင်လည်း တဖြည်းဖြည်းနဲ့ ပိုရှုပိုရှု ပါးသွားတာကို ကျွန်တော်လိုချင်တယ်။ ကုသိုလ်၊ အကုသိုလ်နော်၊ ကောင်းမှု  
 ကျွန်ပိတာကလည်း ပင်ပန်းတယ်ဘာ့။ မကျွန်ပိတာကလည်း ပင်ပန်းတယ်လို့ ကျွန်တော်ယဉ်ကြည်နေပြီ။  
 ယဉ်ကြည်တာနော်၊ ကျွန်တော် လုပ်နိုင်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ရွှေလျှောက် ကျွန်တော်က အဲဒီကို  
 လုပ်တော့မယ်လို့ စိတ်ကုံးတယ်။ ကျွန်တော် ကြိုက်တဲ့စိတ်တွေကိုလည်း ပင်ပန်းတယ်။ အဲဒါတွေလည်း နည်းနည်း  
 ပါးသွားချင်တယ်။ ကျွန်တော် မကြိုက်တဲ့စိတ်တွေကတော့ ပိုပါးသွားစေချင်တာပေါ့ဘာ့။ အဲဒါလေးတွေကို ဘယ်လိုလုပ်ရင်

ပါးသွားအောင် ဖြစ်မလဲလို့ဆိုတဲ့ နည်းလမ်းလေးတွေ ဘာလေးတွေလည်း စိတ်ဝင်စားလာတယ်။ အဲဒါက ကျွန်တော်ရဲ့ အနာဂတ်မျှော်မှန်း ချက်ပါ။ သေခါနီးထိ ကျုပ်တော့ ပန်းချီတွေပဲ ရေးသွားမယ် ပန်းချီရေးရင်းသေမယ်ကွာတို့ ဘာတို့ဆိုတဲ့ စိတ်ကူးမျိုး မရှိတာတော့အမှန်ပဲ။ သေထိလည်း ရေးမနေချင်ပါဘူး။ နည်းနည်း အသက်ကြီးသွားပြီ၊ သိပ်လည်း မလှုပ်နိုင်တော့ဘူး ဘာညာဆိုလို့ရှိရင် ကျွန်တော် ခုနကပြောသလို ကုသိုလ်၊ အကုသိုလ်စိတ် အပါးဆုံး၊ အဖြစ်နိုင်ဆုံးနေရာကို နှလုံးပြုပြီးတော့ အာရုံပြုပြီးတော့ ကျွန်တော်ရှေ့ရေးကို အဲဒီလို ဖြစ်အောင်လုပ်ချင်တယ်လို့ ပြောပရစေ။ ဒါကတော့ပွား၊ ဘာရယ်လို့ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ထဲရှိတာကို အမှန်အတိုင်း ပြောလိုက်တာပါပဲ။ အခုလေးလေးဆယ်လည်း ကျွန်တော် ကြီးစားနေတယ်။ ဘယ်အချိန် ကြီးစားတုန်းဆုံး ညည်ပေါ့ဘာ့။ အဲလို့ဆိုရင် ကျွန်တော်ကြီးစားတယ်။ ကုသိုလ်၊ အကုသိုလ် စိတ် အပါးဆုံးနေရာလေးမှာ ကျွန်တော် အာရုံပြုပြီးတော့ နေနိုင်ဖို့ ကြီးစားတယ်။ အဲဒီအချိန်လေးကနေမှ အိပ်ပျော်သွား တယ်။ အဲဒီလို့ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော် ညမအပ်ခင် တရားထိုင်တတ်တယ်လို့ ပြောချင်တာပါ။ ဒါပါပဲပျော်မှ ဘာလာလဲဆိုတော့ မေးခွန်းနံပါတ် (၅၄)တဲ့။ Please tell us in detail your opinion about any of the following artists and their art (specially specific stories or comments about their work) တဲ့။ တော်တော် ပြင်းထန်တယ်ပျော်။ အဲဒါတွေက ဦးဘဉာဏ်အကြောင်းတဲ့။ ဦးဘဉာဏ်အကြောင်း ကျွန်တော်တို့ထက် အများကြီးပို့ဆိုတဲ့ လူတွေကနေပြီးတော့ Biography of U Ba Nyan ဆိုတာကို ရေးထားတဲ့ စာအုပ်ရှိတယ်။ အဲဒီစာအုပ်မိအောင် ကျွန်တော် ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ကျွန်တော် မပြောနိုင်ဘူး။ အဲတော့ ကျွန်တော်ဘာသာကျွန်တော် သီးခြား ဦးဘဉာဏ်ရဲ့ပြုပြီးတွေ အိပ်ပျော်သွား ထူးထူးမှုပြီးတွေ ရှိသော်လည်း အထွက်အထိပ်တော့ မဟုတ်ဘူး။ ဦးဘဉာဏ်ရဲ့ပြုပြီးတွေ သီးခြားကြီးပို့ဆိုတဲ့ ကျွန်တော်တယ်။ သို့သော်လည်း အထွက်အထိပ်တော့ မဟုတ်ဘူး။ ဦးဘဉာဏ်ရဲ့ပြုပြီးတွေ သီးခြားကြီးပို့ဆိုတဲ့ ကျွန်တော်တယ်။ သို့သော်လည်း အထွက်အထိပ်တော့ မဟုတ်ဘူး။ ဒေါက် သူ့ရဲ့ပန်းချီကားတွေ ကြည့်ရတဲ့အချိန်မှာ ကျွန်တော် နှစ်ထောင်းအားရ အများကြီးဖြစ်တယ်။ သို့သော်လည်း သဘာဝကိုတူအောင်ရေးတဲ့ အနေအထားလောက်နဲ့ ဦးဘဉာဏ်ရပ်သွားတဲ့အပေါ်မှာ ကျွန်တော်က တအားကြီးနှစ်ထောင်းအားရ ဖြစ်လှတယ်လို့တော့ မရှိဘူး။ ဒါပေမယ့် သူကြိုးမေးပြီး သူလုပ်ထားတဲ့ လုပ်ရပ်တွေအပေါ်မှာတော့ ဆရာကြီးတစ်ဆူပါပဲ။ အထင်အရှေးပါပဲ။ ဒါကတော့ ကမ္မာ တက်ပြရင်လည်း ကမ္မာတန်းနဲ့ ဘာမှုကို အောက်ဆင်းစရာ မရှိဘူးပေါ့လေ။ ကမ္မာတန်းမဲ့ ပညာရှင်ကြီးပါပဲလို့ ကျွန်တော် က အဲဒီလို ပြောချင်တယ်။ ဒါက သူ့အကြောင်းရေးတဲ့အထဲမှာလည်း ပါမှာပါပဲ။ ဒါ ကျွန်တော် Opinion ကို ပြောပြတာ ပါ။ အဲဒီပြီးတဲ့နောက်ကျတော့ ဆရာကြီးဦးဘသက်တဲ့။ ဒါ ကျွန်တော်ဆရာအရင်း။ ဆရာကြီးဦးဘသက်ကို ကျွန်တော်ရှေ့ကလည်း ပြောပါတယ်။ ကျွန်တော်ဆရာဟာ ရှိုးရှိုးဆရာ မဟုတ်ဘူး။ ကျွန်တော်ဆရာက ဆေးစက်ကျရာ အရှင်ဖြစ်တယ်ဆိုတဲ့ စကားလုံးနဲ့ သိပ်ညီညွတ်ကိုကြည့်တဲ့ဆရာလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ဆရာက သဘာဝတွေ ကို ရေးတာတော့ မှန်တယ်။ ဒါပေမယ့် သူဟာ ရှို့တဲ့အခြေအနေအတိုင်း၊ တွေ့ရတဲ့အခြေအနေအတိုင်း မရရအောင်

အနုပညာအလှတွေကို ဖောကျိုးတဲ့နေရာမှာ သိပ်ပြီးတော့ကို ဉာဏ်ကောင်းတယ်။ ထက်မြှက်တယ်။ သူဟာ ဖန်တီးအား သိပ်ကောင်းတယ်။ ကျွန်တော် အဲဒီလို ကျွန်တော် လေးစားတယ်။ သူ့ပန်းချီတွေကို ကျွန်တော်ကြည့်ရပြီဆိုရင် သဘာဝအရ ဒီမြင်ကွင်းလေး၊ ဒီရှုရမျှော်ခင်းလေး၊ ဘယ်လိုသာယာတာပဲ၊ ဘယ်နှင့်ဘာယာဆိုတာထက် လုပ်ထားတဲ့ လုပ်ရပ်တွေ၊ စုတ်ချက်တွေ ဘာယာဆိုတဲ့ အဲဒီဖန်တီးမှုတွေရဲ့ အံ့ဩဖွံ့ဖြတ်ရာ၊ နှစ်သက်ဖွံ့ဖြတ်ရာ၊ နှစ်လိုဖွံ့ဖြတ်ရာ၊ အဲဒီကိစ္စတွေကို ပိုပြီးတော့ အရသာတွေ့တယ်လို့ ကျွန်တော်က ယူဆတယ်။ ကျွန်တော် ဒီဦးသသက်အကြောင်းကို ရေးတဲ့ Biography of U Ba Thett ဆိုပြီး ကျွန်တော်ထက် ပြည့်စုံအောင် ရေးထားတဲ့လူလည်း ရှိကောင်းရှိပါမယ်။ ကျွန်တော် ဦးသသက်ဆီမှာ နှစ်တော်တော်များများ။ နှစ်တော်တော်များများဆိုတာ အနှစ်နှစ်ဆယ်လောက်တော့ မရှိဘူး။ အနှစ်နှစ်ဆယ်ထက်တော့ လျော့တယ်။ ကျွန်တော် ဦးသသက်ဆီမှာ ကျွန်တော်က တပည့်ခံပြီးတော့ သင်ခဲ့တဲ့အချိန်ရှိတယ်။ ဦးသသက်နေ့တဲ့ မန္တလေးမြို့။ တရာ်တန်းက ရွှေတော်ပြေးဝင်းထဲမှာ ကျွန်တော်ဝင်လိုက်ထွက်လိုက်နဲ့ နေ့ဝင်၊ ညဝင်၊ ကြိုက်တဲ့အချိန်ဝင်၊ အဲဒီမှာအိပ်၊ အဲဒီမှာစား၊ အဲဒီမှာ ဦးသသက်ကို ပြုစုံ နောက် ဦးသသက်ရေးတာကြည့်၊ ဘာယာဆိုတာ အချိန်တွေ ကျွန်တော် အများကြီးဖြေနှင့်ဖူးပါတယ်။ ဒါပေမယ့် ဦးသသက်အကြောင်း Biography ပြောလောက်အောင်အထိ ကျွန်တော် မရှိတာဟာ ကျွန်တော်ဆိုယျောင်းချက်ပါပဲ။ ကျွန်တော် အဲဒီမျိုးတွေကို မှတ်တမ်းမှတ်ရာလုပ်တဲ့ အကျင့်နည်းခဲ့တဲ့ ကျွန်တော် ချို့ယွင်းချက်ပါပဲ။ ဦးသသက်ကိုတော့ ကျွန်တော် အလွန် အထူးလေးစားပါတယ်။ ကျွန်တော် သိပ်တန်းထားတယ်။ နောက်ပြီးတော့မှ ဆရာကြီးဦးခင်မောင်၊ ဆရာဦးခင်မောင်လည်း ပြောမနေနဲ့တော့။ ဆရာဦးခင်မောင်ရဲ့ စေတနာတွေ၊ သူ့ရဲ့အတွေးအခေါ်တွေ၊ သူ့ရဲ့စဟုသူတဲ့ စုဆောင်းထားမှုတွေ၊ သူတတ်တဲ့ပညာကို တြေားလူတွေထိအောင်လို့ တစ်ခါတည်း အလွန်ဖြန်ဖြူးဝေါးခဲ့တဲ့ သူ့ရဲ့ စေတနာတွေဘာတွေဆိုတာ သိပ်ကြီးကျယ်ပါတယ်။ ကျွန်တော်တို့လည်း အများကြီးပေါ့လေ၊ မိုးရှူးတန်ဆောင်လိုပေါ့ လေ၊ အလွန်လွှတ်လပ်တဲ့ ကျယ်ပြန့်တဲ့ အတွေးအခေါ်တွေ လမ်းညွှန်မှုတွေကို အများကြီးပေးနိုင်ခဲ့တဲ့ ဆရာကြီးဖြစ်ပါတယ်။ သူဟာ စိတ်ရှင်းစေတနာကအစ ဦးသသက်လိုပဲ သိပ်ကောင်းတာ။ နောက် ဉာဏ်တွေဘာတွေလည်း သိပ်ကောင်းတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးအဖြစ် ကျွန်တော်မြင်ပါတယ်။ ပန်းချီဦးအောင်စိုး ဦးအောင်စိုးနဲ့ပတ်သက်လို့ ကျွန်တော်မှာ အမြင်နှစ်မျိုးရှိပါတယ်။ ဦးအောင်စိုးဟာ အလွန် emotional ဖြစ်ပါတယ်။ စိတ်ဆန္ဒအလိုနဲ့ပတ်သက်ပြီးတော့ အလွန်ကို ကျွန်တော်ဆရာ ဦးသသက်လည်း အလွန်ကို emotional ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆရာ ဦးသသက်ဟာ တစ်စုံတစ်ရာ မူးယစ်ဆေးပါးရဲ့ ဒက်ကြောင့်ပေါ့လေ၊ ကြိုးကြီးမားမား စိတ်ပြောင်းလသွားတတ်တဲ့ သဘာဝ မရှိပါဘူး။ အရက်မသောက်ခင်လည်း ဒီတိုင်းပဲ။ အရက်သောက်ပြီးတော့လည်း ဒီတိုင်းပဲ။ ကျွန်တော်ဆရာကြီး ဦးသသက်လည်း အရက်သောက်တတ်ပါတယ်။ ဦးအောင်စိုးကျတော့ အဲလိုမဟုတ်ဘူး။ သူက အရက်မသောက်တဲ့အခါမှာ အလွန် စိတ်သဘောထား နူးညံပျော်ပြောင်းတဲ့ အလွန်ကောင်းတဲ့လူ ဖြစ်ပါတယ်။ အရက်သောက်လို့ရှိရင် သူ သွေးဆုံးတတ်ပါတယ်။ ဒါဟာ ကျွန်တော် အမှန်အတိုင်းပြောတာပါ။ ဦးအောင်စိုးရဲ့ ခံစားချက် အပြည့်နဲ့ရေးတဲ့ များသောအားဖြင့်တော့ မင်နဲ့ရေးတဲ့ဟာတွေ ကျွန်တော် အလွန်ကြိုက်ပါတယ်။

အလွန်ကြိုက်တယ်ဆိုတာ ကျွန်တော့ကို လွတ်လပ်ခွင့်တွေ အများကြီးပေးပါတယ်။ ကျွန်တော့ကို စွဲဆော်မှုတွေလည်း အများကြီးပေးခဲ့ပါတယ်။ ဒါ ဦးအောင်စိုးအကြောင်း ကျွန်တော်ပြောချင်တဲ့ဟာပါ။ နောက် ဦးအောင်ခင်။ ဦးအောင်ခင်ဟာ ဆရာကြီး ဦးဘဏ်ရဲ့ တပည့်ရင်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ မုန္ဂာသားပါ။ သူဟာ သူ့တို့ယူတောသားကြီးလို့ သဘောထားတယ်။ ဒါပေမယ့် သူ့ရဲ့အတွေးအခေါ်တွေက တောမကျေား။ သူလည်း Modern Art ကို အလွန်မြတ်နိုးပါတယ်။ ဦးဘဏ်ရဲ့ တပည့်ဖြစ်နေပေမယ့် ဦးဘဏ်လို့ သဘာဝကို သဘာဝအတိုင်း ပို၍ရာနှုန်းများများ ရေးချင်တဲ့ဆန္ဒ မရှိဘူး။ သူက colour impressionist ပိုပြီးတော့ ပိုပြင်လာတယ်။ သူဟာ အရောင်တွေနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက်သဘောတရား တွေ အရောင်တွေရဲ့ အားတွေကို ပိုပြီးတော့ အင်နဲ့အားနဲ့မြင်ရအောင် အဲဒီအလှကို ဖောကျိုးလိုတဲ့စိတ်ကြီးတဲ့ စိတ် ရှိပါတယ်။ နောက်ပြီးတော့ ထူးခြားဆန်းပြားတဲ့ ဒီလိုင်းတွေဖွံ့ဖြိုး အရောင်ဒီလိုင်းတွေ၊ ပုံးသဏ္ဌာန်ဒီလိုင်းတွေဖွံ့ဖြိုး အလွန် စိတ်အားထက်သန်တဲ့ လို့ရင်းနဲ့ အတိုခုံးပြောရရင် အလွန် Modern Art ကို တော်တော်ကြီးကို ကြိုက်နှုန်းသက်တဲ့ ကိုယ်ကိုယ်တိုင်လည်း ဖန်ဆင်းချင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့အမြင်တစ်ခု ပြောမယ်။ အဲဒီ သူ အဲလို့ ထက်ထက်သန်သန်ဖြစ်နေတဲ့အချိန်မှာ ပမာပြည်မှာ နိုင်ငံရေးကနေပြီးတော့ ဦးဆောင်မယ့် နိုင်ငံရေးက အပေါ်ကစီးထားမယ့် အနုပညာခံယူချက်တစ်ရပ် ပေါ်ပါတယ်။ အဲဒါက ဘာတုန်းလို့ဆိုတော့ အနုပညာများဟာ Art for people's sake ဆိုတဲ့ စကားမျိုးပေါ့လေ။ တကယ်တစ်က Socialist Realism ပေါ့လေ။ ဆိုရှယ်လစ်သရုပ်မှုန်ဝါဒ ဆိုတာကြီးတစ်ခု သူတို့ ဆွေးနွေးကြရတဲ့ အခြေအနေရှိပါတယ်။ အဲဒီတုန်းကတော့ လက်ဝန်င်ငံရေးတွေ၊ သိပ်ပြီးတော့ ခေတ်စားတဲ့ အချိန်ကြီးဖြစ်တဲ့အတွက် အဲဒါကြီးပေါ်ပေါက်လာပြီးတော့ ဦးအောင်ခင်ဟာ သူ့ရဲ့ ပုဂ္ဂလိကဆန္ဒတွေကို ဖယ်ရှားပြီးတော့ သူဟာ ဘယ်လိုဖြစ်လာတုန်းဆိုတော့ တောသူတောင်သားတွေရဲ့ ပတ်ဝန်းကျင်ကိုပဲ ရေးမယ်၊ အဲဒီ လောက်နဲ့ပဲ နေတော့မယ်။ အဲဒီထက်ပိုပြီးတော့ ပုဂ္ဂလိကဆန္ဒတဲ့ဟာတွေကို သူ မရေးတော့ဘူး၊ ပရဟိတသဘောတွေကို စဉ်းစားမယ် ဘာညာဆိုတဲ့ အနေအထားနဲ့ ဦးအောင်ခင်ဟာ အဲလို့ သူ့ဆန္ဒတွေကို သူ ပြန်ပြီးတော့ ထိန်းချုပ်သွားတဲ့ အနေအထားမှာ ရှိတယ်။ ရှိတဲ့အခါကျေတော့ ဘယ်လိုဖြစ်သွားတုန်းဆိုတော့ သူက အချိန်ကြာမြင့်စွာ အဲဒါတွေ မရေးတော့ဘူး။ ဒါပေမယ့် သူ မကွယ်လွန်မဲ့ သုံးလေးငါးနှစ်မှာ သူ့နိုဂိုစိတ်ဆန္ဒ ပြန်ပေါ်ပါတယ်။ ပြန်ပေါ်တဲ့အခါကျေတော့ သူ့စိတ်ဆန္ဒရှိတဲ့အတိုင်းကို ပြန်ရေးလာတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူ့အသက်ကလည်း တော်တော်ကြီးသွားပြီ။ သူ့ရဲ့ကျော်မှာရေးကလည်း သိပ်မကောင်းတော့ဘူးဆိုတော့ သူ့ပန်းချိုကားတွေထွက်ပေါမယ့် ကျွန်တော်တို့ နှစ်ပေါင်း မြောက်မြားစွာ ရေးဆွဲထုတ်လုပ်ရမယ့် ဒီအခြေအနေကနေပြီးတော့ သူ သုံးလေးငါးနှစ်မှာပဲ ထုတ်လုပ်ရတဲ့ သူ့ဆန္ဒအတိုင်း အမှန်အတိုင်း ရေးတဲ့ဟာတွေ ကျွန်တော်တို့မြှင့်ရတယ်။ အဲဒါဟာ ပမာပြည်ပန်းချိုလောကအတွက် ဆုံးရုံးမှုကြီးပဲလို့ ကျွန်တော် အဲလိုပဲ ယူဆပါတယ်။ အဲဒီပြီးတဲ့နောက်မှာ ဒီထဲမှာ ထပ်ပြောတာက ပေါ်ဦးသက်တဲ့။ ပေါ်ဦးသက်ဆိုတာ ကျွန်တော် ညီအစ်ကိုလို နေလာတာ။ သူ့အကြောင်းလည်း စာအုပ်ရေးထားတာတွေက ပိုပြီးတော့ ကျယ်ပြန့်ပါတယ်။ အဲဒီထဲမှာလည်း ပေါ်ဦးသက် ကျွန်တော်မြှင့်တဲ့အမြင်လည်း ရေးပါတယ်။ ပေါ်ဦးသက်အကြောင်း

ကျွန်တော်ပြောရ မယ်ဆိုရင် ကိုယ့်ညီအကြောင်း ကိုယ်ပြောရမှာလို ဖြစ်နေပြီးတော့ နှုတ်ဆုံးနေတယ်။ ဒီကောင်ကတော့ အတော်တော်တဲ့ လူတော်တစ်ယောက်ပါပဲ။ ပြောရမှာဆိုရမှာ အတော်အသင့်လေး ပြောပြီးသားဆိုပြီးသား ဖြစ်နေပြီ။ လူတွေလည်း တော်တော်သိကြပါတယ်။ နောက် ခင်မောင်ရင်။ ခင်မောင်ရင်လည်း အလားတူပါပဲ။ ခင်မောင်ရင့်အကြောင်း ရေးမယ့် သူတွေလည်း အများကြီးရှိတယ်ပျော်။ ရေးလည်း ရေးစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သီးခြားတစ်ချိန်မဟုတ် တစ်ချိန် ခင်မောင်ရင့်အကြောင်းကို သီးခြားရေးပါဌီးမယ်။ ဒါပေမယ့် အဲဒီထဲမှာ ခင်မောင်ရင် ဘယ်မှာမွေးတယ်၊ ဘယ်သူနဲ့ ဘယ်လိုစကားပြောတယ်၊ ဘယ်မှာ ဘာစားတယ်၊ ဒါမျိုးတွေ ပါမှုမဟုတ်ပါဘူး။ ခင်မောင်ရင့်ရွှေစိတ်နဲ့ ခင်မောင်ရင့်ရွှေ အနုပညာရည်ရွယ်ချက်တွေ နောက် သူ့ရွှေအကျင့်တွေ အနုပညာ ဘာညာတွေပေါ့လေ။ ကျွန်တော်တို့ အဲဒီတွေကို ပြောဖို့ များပါတယ်။ on other artist or people you wish to comment ဆိုပြီးတော့ ရေးထားပါတယ်။ အဲ ထားပါတော့လေ။ ကျွန်တော် လောလေဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပဲရစေဦး။

#### Artist Biography (from the printout pages sent to U Sonny)

(1) Date of Birth : 1935, June 16 (Official)

(2) Place of Birth : Myanmar, Mandalay, 28th Street, between 83rd and 84th Road

(3) Father's Name : (Shwe Pyi) U Ba Tin

(4) Mother's Name : Daw Ohn Thin

(5) Can you tell us about your family?

အဖော့အဖေ (အဖိုး)က မြန်မာစစ်စစ် မန္တလေးမြို့၊ သူကြီး ဦးငွေဘူး၊ မန္တလေးမြောက်ပြင် မောဂါရိရပ်ကွက်မှာ နေခဲ့တယ်။ ဦးငွေဘူးအဖေက မင်းကြီးမင်းရဲမင်းလှခေါင်ကျော်ဘဲ့ခဲ့ မိုးနဲ့စစ်ကဲကြီး။ မန္တလေးမြို့တည်တဲ့ထဲမှာ သူ့တပ်ပါတယ်။ ဒု့ဂြောင့် ဝင်းဖေတို့က အဖေဘက်က မန္တလေးမြို့ကို စတည်ပြီးနေထိုင်ခဲ့တဲ့ မန္တလေးသားစစ်စစ်တွေ။ အဖေ ရွှေပြည်ဦးဘတင်က ငယ်ငယ်ကတည်းက ချမ်းသာတယ်။ ဝင်းဖေရဲ့ အမေနဲ့ အိမ်ထောင်မကျခင် ပထမအိမ်ထောင် ရှိသေးတယ်။ ဒေါ်ဝေထဲ့။ ဒေါ်ဝေကွယ်လွန်ပြီးတော့မှ ဝင်းဖေတို့အမေ ဒေါ်အုန်းသင်နဲ့ အိမ်ထောင်ပြုတာ။ ဝင်းဖေ မွေးတော့ အမေက ငယ်သေးပေမယ့် အဖေကတော့ ကြီးပြီ။ ဝင်းဖေအထက်က ဝင်းမောင်တဲ့။ ပြီးတော့ ဝင်းဖေ၊ နောက် မဝင်းနဲ့ သောင်းသောင်း (ငယ်စဉ်ကတည်းက အဖတ်မတင်ကြ) နောက် တင်ဝင်း၊ ပြီးတော့ အငယ်ဆုံး စိန်ထွန်း၊ ရွှေပြည်ဦးဘတင်က ပွဲင်းဘဝကတည်းက စာတော်တယ်။ တရားဟော နာမည်ကြီးတယ်။ နောက် လူထွက် အိမ်ထောင်ပြု၊ ပန်းချို့ ဂိုဏ် စာပေတွေလိုက်စား၊ နောက်

မြန်မာစာပေ၊ သမိုင်းယဉ်ကျေးမှုတွေကို သိပ်အလေးထားလာတော့ ဂါတတို့ ပန်းချီတို့ ဓာတ်ပံ့ပညာတို့ဆိုတာတွေက လိုက်စားမယ့်သူများတယ်၊ စာပေသမိုင်းနဲ့ ယဉ်ကျေးမှုပိုင်း လိုက်စားမယ့်သူ ရှားမယ်ဆိုပြီး ပန်းချီတို့ ဂါတတို့ ဓာတ်ပံ့တို့ကို အများကြီးလျှော့ပစ်လိုက်၊ မိဘက ချမ်းသာတော့ စီးပွားရာတဲ့ အလုပ်မလုပ်၊ နိုင်ငံရေးလုပ်၊ တရားဟောသိပ်ကောင်းလို့ အောင်မြင်တယ်။ မန္တလေးအာဏာနည်နေ့၊ မဖြစ်ဖြစ်အောင် လူပ်ရှားမှုတွေကို ဦးဆောင်ပြီး ပြီတိသွေနယ်ချုံဆန့်ကျင်ရေးလုပ်၊ မန္တလေးအမျိုးသားကျောင်းကို ဆရာကြီးဦးရာလတ်တို့နဲ့အတူ ထူထောင်၊ စတာတွေ ဆောင်ရွက်၊ မန္တလေး နိုဝင်ကျင်ဖရင့်မှာ အကြီးအကျယ်အောင်မြင်၊ ဒုတိယကမ္မာစစ် မဖြစ်ခင်က နန်းရင်းဝန် ဦးစောရဲ့ အစိုးရအဖွဲ့မှာ မန္တလေးအမတ်ဖြစ်ခဲ့ ပြီတိသွေတို့၊ ရေရှည်စီမံကိန်းနဲ့ ဖျက်သီးထားတဲ့ မန္တလေးဝန်းကျင် သဘာဝရာသီဥတု ပြန်လည်ကောင်းမွန်ရေး တာဝန်တွေယူနေစဉ် ဒုတိယကမ္မာစစ်ဖြစ်၊ ဝင်းဖေက ဒီတော့ နှေ့နှေ့သား၊ ကျောင်းပညာ ပထမတန်း၊ ဖခင်ရဲ့ ကြပ်မတ်အားပေးမှုကြောင့် မြန်မာ့ရှိုးရာ မဟာဂါတနဲ့ ပန်းချီကို စတင်သင်ယူနေခဲ့။ ပင်ကိုကလည်း မွေးရာပါ ဝါသနာကြီး။

အမောက်ကတော့ အမေရဲ့အမေ (အဘွား) က မွန်မျိုးရှိုး၊ ဒေါ်သိန်းရှင်တဲ့၊ သူ့ခင်ပွန်းက ပြည်ကြီးကလာတဲ့ တရုတ်အစစ်။ နာမည်မသိတော့၊ မျိုးနှီးကတော့ လီမျိုးတဲ့။ စက်ဗူဗုဝန်ကြီးချုပ် လီကွမ်းယုနဲ့ တစ်မျိုးတည်းလို့ ဆိုတယ်။ အမောက်က အဘိုးအဘွားအထက် မသိတော့ပါ။ မိခင်ဘာက မောင်နှုမသားချင်းတွေ အများကြီး။ ဦးစံရွှေတဲ့ အစ်ကို အကြီးဆုံး။ ပြီးတော့ အမေ ဒေါ်အုန်းသင်၊ ကိုည့်နဲ့ ကိုဘရဲ့ ဒေါ်ကြုံတင်၊ ကိုဘသန်း၊ ကိုတင်အောင်တဲ့။ အဘွားတို့ က ဘယ်လိုဘယ်လို မန္တလေးရောက်လာကြတယ် မသိ။ နိုဂုံက အောက်ပြည်အောက်ရွာက ဖြစ်ပံ့ရ၊ ဦးရှင်ကြီးနတ်နဲ့ ဆိုင်တယ်။ မန္တလေးမှာ ကြင်လုံဆိုတဲ့ အကြီးဆုံးအထည်ဆိုင်ကြီး တစ်ဆိုင်ကို အဘွားက ထူထောင်ထားပြီး ဒေါ်အုန်းသင်က ဦးစီးပြီး ပိုင်းဝန်းလုပ်ဆောင်ကြာ၊ အထက်ပမာပြည်ဒေသ တော်တော်များများအတွက် ချုပ်ပြီးအထည်တွေ ဆိုက်မျိုးစုံ လက်ကားဆိုင်ကြီး ဖြစ်ပါတယ်။ ကိုလွန်းတို့၊ ကိုဘရဲ့ဆိုတာတွေက ပညာတတ်တွေ။ အစိုးရဝန်ထမ်းတွေ၊ ဦးစံရွှေကတော့ သီးခြား၊ ဆယ်သန်းပိုးတိုက်ဆိုတာကြီးကို ပိုင်တယ်။ ဒုတိယကမ္မာစစ်ပြီးတော့ အဘွားတို့၊ အဘိုးတို့ မရှိကြတော့ဘူး။ ကြင်လုံအထည်ဆိုင်ကြီးလ ပုံးဒဏ်ထပ်ပါသွား။ မိခင်က ပြန်ပြီးထူထောင်၊ နောက်တော့ မိခင်ရဲ့ကျွန်းမာရေး ပျက်သွားတာနဲ့အတူ အဘွားလက်ငွေ့တ် အထည်ဆိုင်လုပ်ငန်းကြီးလ တိမ်ကောသွားပါတယ်။ ဒီတော့မှာ တစ်သက်လုံး ပိုက်ဆုံး မရှာခဲ့တဲ့ ရွှေပြည်ဦးဘတ်က မန္တလေးတ္ထာသိုလ်မှာ နန်းဓလ္ထု အထူးမြန်မာစာတန်းကို အပတ်စဉ်တာဝန်ယူပါတယ်။ နောက် မန္တလေး ဆရာအတတ်သင်သီပံ့မှာ မြန်မာစာဌာနများ၊ နောက် သမိုင်းကော်မရှင်နာ (ဂါတ) ခေါင်းစီးနဲ့လ ၁၉၆၅ ခုနှစ် ကွယ်လွန်သည်အထိ အမှုထမ်းသွားပါတယ်။ ဖခင်ဟာ ၁၈၉၃ခုစွဲး ဖြစ်ပါတယ်။ ဖခင်ဟာ မန္တလေးမြှုပြု၊ မျက်နှာဖုံး။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့သမိုင်းပညာရှင် တစ်ယောက်အဖြစ် အများအကျိုးထမ်းရွှေ့ကြသွား။

## (6) Describe your childhood

ဝင်းဖေဟာ ၁၉၃၅ခုနှားဖြစ်တဲ့အတွက် ဒုတိယကမ္မာစစ်မဖြစ်ခင် ၁၉၄၂မှာကိုပဲ နှစ်သားအရွယ် ဖြစ်ပါတယ်။ သုံးနှစ်ကျော် လေးနှစ်သားလောက်ကတည်းက ကျောက်သင်ပုံးပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ၊ အလျားလိုက်မျဉ်းတွေ၊ ထောင့်တန်းမျဉ်းတွေ ခြစ်ပြီး ဘာတွေလဲလို့ မေးရင် တိုက်ပုံတွေလို့ပြောကြောင်း ဖောင်ပြောပြပါတယ်။ နောက်တော့ ငှက်ပုံရေးပြီး ငှက်ပုံရဲ့တိုက်ထဲမှာ ငှက်သေးသေးလေး သုံးလေးကောင်လောက် ထပ်ရေးပြီး ငှက်မကြီးပုံလို့ ပြောတတ် ကြောင်းလဲ ဖောင်သိမ်းထားတဲ့ စတူ၍ဟောင်းကလေးတွေအရ သိရပါတယ်။ ပန်းချိရေးတာနဲ့ မြန်မာရွေးသီချင်းတွေ ဆိုတာကို အဲဒီသုံးလေးနှစ်အရွယ်ကတည်းက ဖောင်လုပ်သူက သင်ပေးပါတယ်။ စာသင်ကျောင်းကို မသွားခင်ကတည်းက ပန်းချိနဲ့ဂိုဏ်ကို သင်ခဲ့ရ၊ ၁၉၄၃-၄၅ ဒုတိယကမ္မာစစ်အတွင်း စစ်ကိုင်းတောင်ပေါ်က မြန်အောင်ချောင် ဘုန်းကြီးကျောင်းမှာ စာဆက်သင်ရင်း ဆရာလုပ်တဲ့ ဦးပွဲ့ဌ်းယောကလဲ အားပေးတဲ့အတွက် ပန်းချိတွေဆက်ရေးရာ စစ်ကြီးပြီးလို့ မန္တလေးပြန်၊ ကျောင်းပြန်တက်ရတော့လဲ သူများကလေးတွေ ပန်းချိဆေး၊ ခဲတံရောင်စုံကအစ အလွန်ရှားပါးနေတဲ့ အချိန်မှာ ဝင်းဖေရဲ့ဘကြီး ပန်းချိဝါသနာရှင်ကြီး ဦးစိန်ဗျာနဲ့မှာ ပန်းချိပစ္စည်းတွေ အများကြီးစုံဆောင်းသိမ်းဆောင်းထားတွေ ရှိနေလို့ ဝင်းဖေဟာ အလွန်ကံကြီးတဲ့ ကလေးဖြစ်ခဲ့ရ၊ ပန်းချိပစ္စည်း မချို့တဲ့ရုံးသာမကဘဲ အလွန်အဆင့်မြှင့်တဲ့ ပန်းချိဆေးတွေနဲ့တောင် လေ့ကျင့်နိုင်ခဲ့ပါတယ်။ စစ်ပြီးခေတ် မန္တလေးစစ်အောင်ပွဲ၊ လွှတ်လပ်ရေးပွဲ စတာတွေမှာ လုပ် တဲ့ကျောင်းသားပန်းချိပြုင်ပွဲတွေမှာ ဝင်းဖေဟာ အခက်အခဲ လုံးဝမရှိဘဲ ပထမချည်းရာ ပြိုင်ပွဲတွေကို ဝင်းဖေ ဘယ်တော့မှ ဝါသနာမပါခဲ့ပါ၊ ကျောင်းကဆရာတွေက စီစဉ်ပေးလို့ ဝင်ပါနေရတာသာဖြစ်၊ ၁၉၄၇ခုနှစ် အသက် ၁၁နှစ်မှာ Upper Burma Art Club (UBAC) အထက်ပမာပြည် ပန်းချိဆရာများအသင်းကြီးရဲ့ အသက်အငယ်ဆုံး အသင်းဝင်ဖြစ်နေပါပြီ။ အဓိကအေကြောင်းရင်းက လူကြီးတစ်ယောက်လို့ လက်ရာအဆင့်မြှင့်မြှင့်နဲ့ ပန်းချိရေးနေပြီ ဖြစ်တဲ့အတွက် အသင်းဝင်အဖြစ် လက်ခံတာ ဖြစ်ပါတယ်။ ဝင်းဖေတို့ကျောင်းသားဘဝက ဖောက်းကစုံး ပန်းချိဆရာနဲ့ အတောက်တော့ အစကတည်းက အတော်ကြီးရေးကျင့်ရှိပြီးသားမို့ ပန်းချိအတန်းပိုင် ဆရာကြီးဦးထွန်းညွှန်းရဲ့ လက်ထောက်ဆရာကလေးလို့ ဖြစ်နေပါတယ်။ ဆရာဦးထွန်းညွှန်းက ဝင်းဖေကို သူ့လက်ထောက် ဆရာကလေးလို့ အားကိုးချိုးမြောက်ပါတယ်။ ဝင်းဖေဟာ ပန်းချိပညာဘာသာရပ်အတွက် အမြဲတမ်း ၁၀၀မှာ ၉၅မှုတ်အောက် ဘယ်တော့မှ မဆင်းပါ။ ဒီတိုန်းက တဗြားဘာသာတွေမှာလဲ မည့်လေတော့ ပန်းချိက အလွန်များတဲ့အမှတ် တွေနဲ့ပေါင်းပြီး လစဉ်စာမေးပွဲတွေမှာ ပထမချည်းရပါတယ်။ အထက်တန်း မက်ထရစ်ကူဗျာလေရှင်းကို အသက် ၁၅နှစ် မှာ အောင်မြှင့်ခဲ့ပါတယ်။ ပန်းချိပညာကို အဲဒီခေတ်က အခစားပန်းချိဆရာတွေလို့ ရေးနိုင်နေပါပြီ။ ဂိုတ်မှာလဲ မဟာဂိုတ်၊ အခြေခံတွေဖြစ်တဲ့ ကြီးဗျား၊ ဘွဲ့၊ သီချင်းခံး၊ ပတ်ပျိုး၊ ယိုးဒယား ရတဲ့ ကကန်အဲအံး လူးတားဆိုတော့ လေ့လာထားပြီး ဖြစ်နေပါပြီ။ ဝင်းဖေရဲ့ ကလေးဘဝကတော့ ဒါလောက်ပါပဲ။

ပေါ်ဦးသက်က ဝင်းဖောက် ဒြလလောက်သာ ငယ်ပေမယ့် စစ်ပြီးချိန် စစ်ကျွန် လက်ပစ်ဗုံးဟောင်း  
တစ်လုံးရဲ့ လက်ချက်နဲ့ ညာဘက်လက် ဆုံးရှုံးသွားရာက သူ့ကိုသိပ်ချစ်တဲ့ သူ့ဖောက် အလိုလိုက်ပြီး ထားခဲ့ရာက  
ကျောင်းနေ နောက်ကျွန်တဲ့အတွက် ဝင်းဖောက် ပေါ်ဦးသက်က ဤတန်းလောက် ငယ်နေခဲ့ပါတယ်။ ကျောင်းကတော့  
မန္တလေး အမှတ် (၁) အစိုးရကျောင်း တစ်ကျောင်းတည်းမှာပါပဲ။ အတန်းမတူကြပေမယ့် ပန်းချိုပါသနာကြီးတဲ့  
ကျောင်းသား နှစ်ယောက်က သူ့ငယ်ချင်းတွေတော့ ဖြစ်ခဲ့ပါတယ်။ ဝင်းဖော် အလွန်ကံကောင်းလွန်းလို့ သူ့ဘကြီးဆိုက  
ရနေတဲ့ ပန်းချိုပါသရာကြီးတွေသာ သုံးနိုင်တဲ့ တန်ဖိုးကြီး ရှားပါးပန်းချိုသေးတွေကို ပေါ်ဦးသက်နဲ့ မျှဝေသုံးစွဲ  
ကူညီခဲ့ပါတယ်။ သူ့ကိုလဲ ဝင်းဖော်တို့၏ အထက်တန်းကျောင်း ပန်းချိုပါသရာကြီး ဦးထွန်းညွှန်းက အလွန်ချစ်  
အလွန်မြောက်စားခဲ့တာပါပဲ။ နောက်တော့ သူလဲ UBAC အသင်းကြီးရဲ့ ဒုတိယအငယ်ဆုံး အသင်းဝင်ဖြစ်ခဲ့ပါတယ်။  
ဒါဟာ ဒီတုန်းကတော့ အလွန် ကြီးမားတဲ့ ဂုဏ်ယူစာကိစ္စကြီး တစ်ရပ်ပါ။ ဒီတုန်းက UBAC အသင်းကြီးထဲကို အပြင်က  
စီးပွားရေးပန်းချိုပါသရာတွေကိုတောင်မှ ပညာတော်သည့်တိုင်အောင် ပါဝင်ခွင့်မပေးပါဘူး။ နောက်ပိုင်းကျေတော့ ဝင်းဖော်  
ပေါ်ဦးသက်တို့ရဲ့ လေ့လာမှုအဆင့်ဟာ အထက်တန်းကျောင်း ပန်းချိုသင်တန်းလောက်နဲ့ အားမရနိုင်အောင်  
ဖြစ်လာကြတဲ့အတွက် ပန်းချိုပါသရာကြီး ဦးဘသက်ထံကို ၁၉၅၁ခုနှစ်မှာ ရွှေ့ဆင့်နောက်ဆင့် ရောက်ရှိသွားကြပါတယ်။  
အတန်းပန်းချိုပါသရာကြီး ဦးထွန်းညွှန်းက ကိုယ်တိုင်ကလဲ သဘောတူ ထောက်ခံ အပ်နှံပေးခဲ့ပါတယ်။  
ပန်းချိုပါသရာကြီးဦးဘသက်ထံမှာ ဒီတုန်းက ဂိုယ်ယူရှင်ကြီး ဖြူ့မြှင့်ဗဲ့ရဲ့ သားကြီး ကိုမောင်မောင်ကလဲ  
ပန်းချိုပါယဉ်ကြားနေချိန် ဖြစ်ပါတယ်။ ဝင်းဖော်တို့ထက် အများကြီး ဝါရင့်ပါတယ်။ သရာကြီးဦးဘသက်ဟာ  
ဝင်းဖော်တို့ရဲ့ သရာရင်းဖြစ်ပြီး ကိုမောင်မောင်ကတော့ ဝင်းဖော်တို့ကို အနီးကပ် အသေးစိတ် ကြတ်မတ်သင်ကြားသူ  
ဖြစ်ပါတယ်။ ကိုမောင်မောင်ဟာ ဖြူ့မြှင့်ဗဲ့လေးမြှင့်ဗဲ့ရဲ့ သားကြီးပို့ ဂိုယ်တော် ပန်းချိုလဲတော် ကျောင်းပညာလဲ  
အလွန်ထူးခွဲ့ပေမယ့် ကျွန်းမာရေးမကောင်းတဲ့အတွက် တက္ကာသို့လိုကို ဆက်မတက်ပါဘူး။ အဲဒီနှစ်တွေတုန်းက ဝင်းဖော်  
ပေါ်ဦးသက်ကို အပြင်းထန်ဆုံး လေ့ကျင့်ရေးသင်ခန်းစာတွေ ဒေလကြမ်း လုပ်ကြရတဲ့အချိန်တွေ ဖြစ်ပါတယ်။ ရေား  
လေ့ကျင့်မှုတွေကို Catridge စဲ့ကြမ်းတွေနဲ့ အမြောက်အမြား ရေးဆွဲလေ့ကျင့်ကြရပြီး နောက်ပိုသာချိန်နဲ့  
ပြန်ရောင်းစားရတဲ့အထိ များပြားပါတယ်။ Outdoor လေ့ကျင့်မှုတွေအတွက်လဲ အများဆုံး ထွက်ခဲ့ကြပါတယ်။ ဝင်းဖော်  
အထက်တန်းကျောင်းမှာ စာကြွေးသလောက် တက္ကာသို့လိုက်ရောက်တော့ ပန်းချိုနဲ့ ဂိုယ်မှာ အချိန်တွေ  
အမြောက်အမြားပေးရင်း တက္ကာသို့လိုပညာရေးကို တဖြည်းဖြည်း ကျောခိုင်းခဲ့ပါတယ်။

(7) Where did you grow up?

ဝင်းဖော် အထက်တန်းကျောင်းသားဘဝနဲ့ မန္တလေးတက္ကာသို့လိုက်ရောင်းသားဘဝ ၁၉၅၁ခုနှစ်ကနေ  
၁၉၅၆ အထိ မန္တလေးမှာပဲ ကြင်လည်ကြီးပြုးခဲ့။ နောက် ၁၉၅၆-၁၉၅၇ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကာသို့လိုက်  
ရောက်နေခဲ့သေးတယ်။ ရန်ကုန်တက္ကာသို့လို အနုပညာအသင်းထဲမှာ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။ တယောထိုးကောင်းတဲ့

ရွှေပေါဒ ပါမောက္ခဆရာတိုးဦးမောင်မောင်ခနဲ့၊ သမိုင်းပါမောက္ခ ချစ်ဒုက္ခိုးဘည်န့်တို့အတွက် ပတ္တလားတီးပေးရပါတယ်။ ၁၉၅၈ ကျတော့မှ မန္တလေးပြန်ရောက်တယ်။ အိမ်ထောင်ပြုဖို့ ပြင်ဆင်ပြီး မန္တလေးအထက်နားဆီက ရောဝတီမြစ် အရွှေ့ဘက်ကမ်းပေါ်မှာရှိတဲ့ ထုံးကြီးဆိုတဲ့ရာကြီးမှာ အထက်တန်းတွဲဘက် အစိုးရအလယ်တန်းကျောင်းအုပ် တစ်နှစ် သွားလုပ်တယ်။ မန္တလေးကနေ အဝေးကိုရောက်နေတုန်း ပန်းချိရေးတာပြတ်သွားနိုင်တယ်လို့ ပေါ်ဦးက သတော်ဆိပ်ကို ညလုံး ပေါက် လိုက်အပ်လိုက်ပို့ရင်း တတွတ်တွတ်မှာထားတာကြောင့် ထုံးကြီးမှာ ကျောင်းအုပ်လုပ်ရင်း ပန်းချိကားတွေ အများကြီးရေးဖြစ်ပါတယ်။ သမရိုးကျ ရေးနည်းရေးဟန်တွေကနေပြီး သိသိသာသာ ပြောင်းလဲကုန်ပါတယ်။ အခိုက အပြောင်းအလဲကတော့ ကိုယ်ရေးချင်တာကို သတ္တိရှိရှိနဲ့ ပို့ဌီးလုပ်ဖြစ်လာတာတွေပါပဲ။ မန္တလေးကိုရောက်တော့ ဆရာတိုးခင်မောင် ပထမသွားပြတယ်။ လွှတ်လွှတ်လပ်လပ် ရဲရဲရင့်ရင့်လုပ်ထားတာတွေကို ဆရာတိုးခင်မောင်က သိပ်ကြိုက်တယ်။ ဘကြီးသက်ကို ချက်ချင်းပြသင့်တယ်လို့ ပြောတယ်။ ဝင်းဖေကတော့ ဘကြီးသက်ရဲ့ လက်ရာမျိုးတွေနဲ့ သိသိသာသာခွဲထွက်နေတာကြောင့် ပြရမှာကြောက်နေတယ်။ ဆရာတိုးခင်မောင် သူ့ကားနဲ့ ချက်ချင်း ဘကြီးသက်ဆီကို လိုက်ပို့တယ်။ ဘကြီးကကြည့်ပြီး မင်းကို ဒုတိယဘသက် မဖြစ်စေချင်ဘူးကွာ မင်းဟာမင်း ဝင်းဖေဖြစ်စေချင်တာ၊ ဒါတွေကောင်းတယ်၊ ဒီအတိုင်းပဲ ဆက်ရေးတော့လို့ ဝမ်းပန်းတသာ ခွင့်ပေးပါတယ်။ အဲဒီအချိန်ကစာပြီး ပေါ်ဦးလဲ ပို့ဌီးလွှတ်လွှတ်လပ်လပ် စပြီး ရေးဆွဲတော့တာပါပဲ။

(8) Were you creative as a kid? Did you draw and make stuff up?

(9) Who or what inspired you to be an artist?